

မင်းကြော်

|တောင်ကုတ်|

အသည်းထဲမှဟစ်ကြွေးသံ နှင့်

အုပ္ပါဒီများ



ပုဂ္ဂိုလ်ခြင်း

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ပထမအကြိမ်
အပ်ရေး - ၁၀၀၀

မျက်နှာပူးပန်းရီ - ကံကောင်း
ကွန်ပူ့တာစာစီ - ကိုနေလင်း



ပုဂ္ဂိုလ်သူ

၃၇၀ကျင်ယုံ (မြို့-၀၇၃၃၂)၊ ကောင်းစံပုဂ္ဂိုလ်တိုက်
အမှတ် ၂၇၉၊ လမ်း ၄၀၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ထုတ်ဝေသူ

ဦးလှတိုး (မြို့-၀၀၂၂၀)၊ ရန်အောင်စာပေ
တိုက် ၁၇၊ အခန်း ၂၃၊ ရွှေအုန်းပင်အိမ်ရာ၊
အနောက်ရန်ကုန်း၊ ရန်ကုန်မြို့။

အတွင်းဖလင်း

ထက်အာကာ



တန်ဖိုး - ၂၀၀၀ ကျပ်

ထုတ်ဝေသည့် ကတ်တလောက်အညွှန်း (CIP)

၈၀၈ .၈၄

မင်းရွှေမင်း (တောင်ကုတ်)

အသည်းထဲမှ ဟစ်ကြွေးသံနှင့် အမြားဝတ္ထုတိများ /

မင်းရွှေမင်း (တောင်ကုတ်)။ - ရန်ကုန်။

ရန်အောင်စာပေ၊ ၂၀၁၅၊ ပထမအကြိမ်။

၂၂၀ စာ၊ ၁၃ X ၁၉ စင်တီ။

(၁) အသည်းထဲမှ ဟစ်ကြွေးသံနှင့် အမြားဝတ္ထုတိများ

ဘသုဒ္ဓယဗ္ဗာဂန္တာ

နှင့်

ဘဒ္ဒာဝတ္ထုတိပိဋက္ခ

မင်းရွှေမင်း(တောင်ကုတ်)

မာတိကာ

* စာရေးသူ၏အမှာ	၇
၁။ လိုရာဆတောင်းပြည့်ပါတယ်	၁၁
၂။ အလွမ်းကိုရင်မှာပိုက်ပါလို့	၂၈
၃။ ဘဝ၏ကျေးဇူးရှင်	၄၇
၄။ အသည်းထဲမှဟစ်ကြေးသံ	၆၃
၅။ ခွင့်လွှတ်နော် အစ်ကို	၇၃
၆။ ငယ်ချုပ်	၈၉
၇။ ဝမီပေး	၉၅
၈။ ကိုယ်တွေကြံ့မှ ယုံမှာလား	၁၀၅
၉။ ချစ်လွန်းလို့	၁၂၄
၁၀။ ကံတရား၏ကြေးမျှပြင်	၁၄၃
၁၁။ စည်းကမ်းလိုက်နာဘေးကင်းကွာ	၁၅၈
၁၂။ ထူးခြားဆန်းပြား လူဝင်စား	၁၆၈
၁၃။ အနှစ်ဂိုဏ်းဝင် စွမ်းအားရှင်မေမေ	၁၇၈
၁၄။ မြန်မာ့စိတ်ရင်း မြန်မာ့စိတ်စား	၁၉၄
၁၅။ ခွင့်လွှတ်ကြပါတော့နော်	၂၀၉

စာရေးသူ၏အမှာ

ချစ်ခင်လေးစားရပါသော စာဖတ်ပရိယာတ်များအားလုံး မကိုလာပါ။ စာဖတ်ပရိယာတ်များအနေဖြင့် ဤစာအုပ် “အသည်းထဲက ဟစ် ကြွေးသံနှင့် အခြားဝတ္ထုများ” စာအုပ်ကို ဖတ်ကြားနေသည့် အချိန်နှင့် ဖတ်ကြားပြီးသွားသည့်အချိန်များတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျိုးမာခြင်းများနှင့် ပြီးပြည့်စုနိုင်ကြပါစေဟု၍ ဦးစွာပထမဆုတောင်း မေတ္တာရို့သလိုက်ပါသည်။

ဤစာအုပ်တွင်ပါရှိသော အကြောင်းအရာအားလုံးတို့သည် စာရေးသူ၏ ဘဝခရီးလမ်းတစ်လျှောက် တွေ့ကြုံကြားသိခဲ့စားခဲ့ရသူမျှ သောအကြောင်းအရာဖြစ်ရပ်မှန် ကေတ်လမ်းများဖြစ်၍ စာဖတ်သူတို့ သိရှိခဲ့စားသုတရသယွားများနှင့်ကြစေရန် ရည်သန်လျှောက် ဖွဲ့ဆိုရေးသား ထားသော ဝတ္ထုကေတ်လမ်းများဖြစ်၏။ စာဖတ်သူတို့အထူးစိတ်ဝင်စား ကြလိမ့်မည်ဟု ယုံကြည့်မိပါသည်။

စာရေးသူသည် ၁၉၆၄ ခုနှစ် ဧပြီလ(၉)ရက်နေ့တွင် တပ်တော် (ကြည့်)တပ်၌ စတင်တာဝန်ထမ်းဆောင်၍ တပ်မတော်သားဘဝဖြင့် အသာအနှံသွားလာလှပ်ရှားရင်း ပြည့်သူတို့၏ဘဝကို အနီးကပ်လေ့လာ

၅။ ကြိုတွေ့သီခဲ့ရသူမျှအကြောင်းအရာများကို စာဖတ်သူတို့သိရှိခဲ့စား
ပဟုသုတေသနများများနိုင်ကြစေရန် မဂ္ဂဇင်းဂျာနယ်စာစောင်အသီးသီးတို့၏
ဝါယာကျောဆောင်းပါးများစွာတို့ကို ပါဝင်ရေးသားနှင့်သည်မှာ ၁၉၆၅
ခုနှစ် မတ်လထုတ် ချိတေးရှင်မဂ္ဂဇင်း၌ “စစ်ထွက်သူ”ကဗျာဖြင့်
စာပေနယ်သို့ ခြေချွဲပြီး ယနေ့အထိ စာမျိုးစုံကိုရေးသားလျက်ရှိရာ
စာရေးသူရေးသားထုတ်ဝေခဲ့ပြီးသော စာအုပ်များမှာ (၁) ပိတ်မျက်ရည်
နှင့် အခြားဝါယာတို့များ(၁၉၉၇)၊ (၂) ချစ်စိမာန်မယိုင်လဲစောဦး(အိမ်
စောင်ရေးပညာပေး)၂၀၀၄၊ (၃)အောင်မြင်ကျောကြားမြန်မာစာပေ
ပညာရှင်ကြီးများ(၂၀၀၆)၊ (၄) ချစ်စိမာန်မယိုင်လဲစောဦး(အိမ်စောင်
ရေးပညာပေး ဒုတိယအကြိမ်-၂၀၁၁)၊ (၅) စိတ်ပျော်ဆွင်စရာ ဟာသာ
ကမ္ဘာ(၂၀၁၃)၊ (၆) သက်ရည်ကျိုးမာဟာသပဒေသာ(၂၀၁၄)နှင့်
ယခုအသည်းထဲကဟစ်ကြွေးသံနှင့် အခြားဝါယာတို့များ(၂၀၁၅)၊ စာအုပ်
များဖြစ်ကြပါသည်။ ထိုအပြင် ကဗျာပေါင်းချုပ်တစ်ခုပါ၏ ဝါယာတို့
ပေါင်းချုပ်တစ်ခုပါ၏ကိုလည်း ထုတ်ဝေရနိစီစဉ်ထားပြီးဖြစ်၍ ဖတ်ရှု
အားပေးကြရန် ကြိုတင်အသီပေးထားလိုက်ရပါသည်။

ယခု စာဖတ်သူတို့လက်ဝယ်သို့ ရောက်ရှိနေပြီဖြစ်သော
“အသည်းထဲကဟစ်ကြွေးသံနှင့် အခြားဝါယာတို့များ” စာအုပ်ပါဝါယာများ
မှာ မြှုပ်နည်းစွဲ၊ မြှုပ်နည်းပညာ၊ မန္တစာရီ၊ သောကြာ၊ ရီးမလိုင်း၊
ဓမ္မပြည်ဝန်နှင့် အခြားမဂ္ဂဇင်းပေါင်းစုံတို့ပါရှိခဲ့ပြီးသော ဝါယာများထဲမှ
စာဖတ်သူတို့ထိုတို့ကိုတွေ့ရှိမည့် ဝါယာ(၁၅)ပုဒ်ကို လက်ရေးစင်များ
အဖြစ် သီးသန့်ရွေးချယ်ထုတ်ဝေတင်ပြလိုက်ခြင်းဖြစ်၍ စာဖတ်သူတို့
ကြိုက်နှစ်သက်ကြလိမ့်မည်ဟု ယုံကြည်မိပါသည်။ ဤဝါယာ(၁၅)ပုဒ်
ထဲမှ (၁၅)ပုဒ်လုံးကိုဖြစ်စေ၊ အနည်းဆုံး(၁)ပုဒ်လောက်ကိုပင်ဖြစ်စေ
စာဖတ်သူတို့ ဖတ်ရှုနှစ်သက်၍ သုတရသနတစ်စုံတစ်ရာရရှိခဲ့စားပြီး

အသုတ္တေသနပါယ်ကြေားသံနင့် အခြားဝါယာတိများ

8

အားရကျုန်ပုံမှန်ရှိသွားသည့်ဆိတ်လျှင်ပင် စာရေးသူအနေဖြင့် ဤစာအုပ်
ကို ပြုစုရေးသားထုတ်ဝေရကျိုးနှင့်ပြီး အားရကျုန်ပုံ၏ ဝမ်းသာပါတီ
ဖြစ်ရမည်ပင်ဖြစ်သည်။

ဤစာအပ်ထဲတ်ဝေနိုင်ရေးအတွက် အဘက်ဘက်မှ ဂိုင်းဝိုင်း
အားပေးကုည်းကြသော စာပေမိတ်ဆွေများနှင့် စာအပ်များထဲတ်ဝေတိုင်း
အမြဲမပြတ် ကြည်းကြည်ဖြူဖြေမညီးမည။ ခွင့်ပြုအားပေးလိုက်လျော့
ပေးတတ်သော ချစ်နေ့ဒေါ်ကျင်းများ၊ သားမောင်မင်းသူရ(ကာဘွန်း
မင်းသူရ)၊ သားမောင်မင်းဇော်၊ သမီးမကျားရှုံးတို့နှင့်အတူ ဤစာအပ်ပါ
ဝါယွေးကို ဖော်ပြပေးခဲ့ကြသော မရှုစိုင်းများမှ အယ်ဒီတာချုပ်နှင့်
ဝန်ထမ်းများ၊ ဤစာအပ်ကိုထဲတ်ဝေပေးသော ရန်အောင်စာပေမှ ဆရာ
တိုးထက်နှင့် ဆရာမချယ်ရှိအောင်အပါအဝင် တာဝန်ရှိသူများအားလုံး
တို့ကိုလည်း အထူးကျေးဇူးတင်ရှုပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်
အပ်ပါသည်။

စာဖတ်ပရိသတ်များအနေဖြင့်လည်း ဤစာအုပ်ပါအကြောင်းအရာများကိုဖတ်ရှု၍ တန်ခိုးအရသာခံစားကြရပြီး သုတရသများစွာတို့ကိုရှိကြ၍ နှလုံးဟဒယလွန်ဆွင်ပူလျက် သက်ရှည်ကျိုးမာဆွင်လန်းနှင့်ကြပါစေ။

ତାତ୍ପର୍ୟବିଦୀ ମନ୍ଦିରରେ

လိပ်ရာဆုတောင်း ပြည့်ပါတယ်



လိုဏ္ဍာတော်းပြည့်ပါတယ

“ကဲ...မိန်းမရေ့ မြန်မြန်လုပ်ကွာ၊ ပြီးရင်သွားကြရအောင်”

“ချဉ်း...ဟုတ်ကဲ့ လာပါပြီ။ အစ်ကိုမောင်ရေ့၊ ကဲသားလေး
ကိုအော် မပြီးသားဘူးလား။ မြန်မြန်လုပ် ဟိုမှာ ဖေဖေကြီးခေါ်နေပြီ
သွားမယ် လာ”

အိမ်ရှေ့ခေါ်မှ ဦးရွှေမောင်၏ အော်ခေါ်သံကြောင့် မီးစိုချောင်ထဲ
၌ အလုပ်ရှုပ်နေကြသာ နော်သည် ဒေါ်ကျင်ရွှေနှင့်သားဖြစ်သူ မောင်
မင်းအော်တို့နှစ်ဦး အိမ်ရှေ့ဘက်သို့အပြေးအလွှား ထွက်ခဲ့ကြသည်။

“ကဲ... လာလာ မြန်မြန်သွားကြရအောင် သိပ်မိုးချုပ်သွားရင်
မကောင်းဘူး။ ပြီးတော့ မြို့ထဲကိုလည်း တစ်ပတ်လောက် လျောက်
ကြည့်ချင်သေးတယ်ကဲ”

“ဟုတ်ကဲ့ပါ အစ်ကိုမောင်ရယ်၊ အစ်ကိုမောင်ရဲ့သဘောပါပဲ။
ကဲ ကြွေ့”

ဦးရွှေမောင်တို့သားအစီ သားအဖသုံးယောက်တို့မှာ ညာနေစာ

စားသောက်ပြီး၍ ဘုရားဖူးရင်း၊ လမ်းလျှောက်ရင်း ထွက်လာခဲ့ကြသည်။ ဦးရွှေမောင်သည် တောင်ကုတ်အတိဖြစ်သော်လည်း တောင်ကုတ်မြို့နယ်နှင့် ကင်းကွာနှစ်ခုသည်မှာ နစ်ပေါင်း ၄၀ ခန့်ကြာခဲ့ပြီး ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် မရောက်ဖြစ်ခဲ့။ သို့သော်လွန်ခဲ့သောအနေး ၃၀ ခန့်လောက်က သူ၏သားရတနာများကို သူ့မွေးရပ်စေတိ၊ ရွာမကျေးဆွာ၌ ရှင်သာမဏေပြုရန် တစ်ခေါက်ရောက်ခဲ့လူးသည်။ ဦးရွှေမောင် ယခုတစ်ခေါက် ရောက်လာရခြင်းအကြောင်းရင်း မှာလည်း အသက် ၈၅ နစ်ကျော်နှင့်ဖြစ်ဖြစ်သော သူ၏ဖခင်ကြီး အသည်းအသန်မမာမကျိန်းဖြစ်နေ၍ လာရောက်ခြင်းဖြစ်သည်။

ဦးရွှေမောင်သည် တောင်ကုတ်မြို့သို့ရောက်လာတိုင်း မြို့ကျက်သရေဆာင် သမိုင်းဝင်ဖောင်တော်ဦးစေတိတော်မြတ်ကြီးအား အမြိုက်များမြှုပ်လေရှိသည်။ ယခုလည်း စကားတပြားပြားဖြင့် လမ်းလျှောက်လာခဲ့ကြရာ ဘုရားရင်ပြင်သို့ ရောက်ခဲ့ကြပိုန်သည်။ ယခင်က ဘုရားရင်ပြင်ရှုမြေကွက်လပ်ကြီးတွင် ခန့်သားထည်ဝါလှသော ဓမ္မရုံကြီးက ကျက်သရေရှိစွာဖြင့် အေရာယူထားပြီးဖြစ်သည်။ ဘုရားဖူးစည်သည်များ စိတ်နှလုံးကြည်နှီးချမ်းမြှုပ်ရရာပင်။ ဦးရွှေမောင်တို့ မိသားစုလည်း ဓမ္မရုံအတွင်း ဦးဇွာပထမဝင်ရောက်လေ့လာခဲ့ပြီး စေတိတော်မြတ်ကြီးအား လကျောရစ်ပတ်၍ ပူဇော်သဒ္ဓါဌားကြသည်။ ရောက်တုန်းရောက်နိုက်အားရအောင် ဖူးကြသည်။

“ဖေဖေ သားတစ်ခု မေးချင်တယ်”

“သော်...မေးပေါ့သားရဲ့၊ မေးမှ သိမှာပေါ့။ သား ဘာသိချင်လဲမေးလေ”

“သား ပထမဆုံးသိချင်တာကတော့ တောင်ကုတ်မြို့လို့ ဘာဖြစ်လို့ခေါ်တာလဲ။ ပြီးတော့ အခုသားတို့ဖူးနေရတဲ့ ဆုတောင်းပြည့်

ဟောတော်ဘိုးစေတော်မြတ်ကြီးကို ဘယ်တုန်းကတည်ထားခဲ့ကြတာလဲ။ သမိုင်းဝင်ဘူရားပဲလားဟင် ဖေဖေ”

မောင်မင်းမင်းဇော်က ဘူသီချင်သည်များကို ဘွက်လက်ဖျတ်လတ်စွာ မေးလိုက်သဖြင့် ဘူဖခင်းချွေမောင်က သဘောကျွန်စီးပြီးလိုက်ပြီး

“အေး သား သိပ်တော်တယ်။ ဒါသိသင့်သိတိက်တဲ့ မေးခွန်းတွေပဲပါကွာ။ ငါသား တော်တာယ်ကွာ၊ က ဖေဖေပြောပြမယ်။ ဟောဒီ မေမေကြီးလည်း မှတ်ထားဦးမော်”

“အောင်မယ်လေး နားထောင်နှုပါတယ် အစ်ကိုမောင်ရယ်ပြောသာပြောစမ်းပါ”

“ကောင်းပြီ။ ပြောမယ် ပထမဆုံးအနေနဲ့ တောင်ကုတ်မြို့လို့ ဘာကြောင့်ခေါ်ရလဲဆိတဲ့မေးခွန်းကို အရင်ဖြေမယ်။ အင်း...ဒီမေးခွန်းကတော့ တော်တော်ကျွန်းပြန်တယ်ကွာ၊ သမိုင်းဆရာတွေ၊ ရာဇဝင်ဆရာတွေ၊ ပါးပိုပ်ရာဇဝင်တွေကတော့ အများကြီး။ ပုံပြင်တွေကလည်း အများကြီးပါပဲကွာ။ ဒါပေမယ့် ဖေဖေက အထောက်အထားခိုင်လုံတိကျေတဲ့အဖြေကိုပဲ ပြောပြမယ်။ မြန်မာ့စွာယ်စုံကျမ်းအတွဲ (၅/တောင်) အရ ပြောပြရမယ်ဆိုရင် ရရှင်ရှိုးမတောင်ကို တောင်ကုတ်မြို့မှနေ၍ ကြည့်လျှင် တောင်ကုတ်မြို့ဘက်သို့ကုတ်၍ ဆင်းလာသယောင်ယောင်ရှိသည်ကိုအဖွဲ့ပြု၍ ငင်းအရပ်ကိုလည်း တောင်ကုတ်ဟုခေါ်ကြသည်လိုဖွင့်ဆိုထားတာကို ဖေဖေတို့လေ့လာဖတ်ရှုခဲ့ရတယ်သားရဲ့”

“ဟာ ဖေဖေကလည်း မြန်မာ့စွာယ်စုံကျမ်းမှာပါတယ်ဆိုတော့ ဒါအမှန်ပဲပေါ့။ အခြားဘယ်လိုများ ဖွင့်ဆိုထားကြသေးလို့ပဲ ဖေဖေရဲ့”

“အင်း...ဖွင့်ဆိုကြတာတွေကတော့ အများကြီးပေါ့သားရယ်၊ ကပါ အဲဒါတွေကိုတော့ နာက်မှပဲအေးအေးဆေး ပြောပြမယ်။

အခု ဖော်ဆက်ပြောမှာက သားရဲ့ ဒုတိယအေးခွန်းဖြစ်တဲ့ ဒီဟင်တော် ဦးစေတီတော်မြတ်က သမိုင်းဝင်ဘုရားလားတဲ့။ ဟုတ်တယ်နော်။ ကဲ...ဖေဖေပြောပြုမယ်။ သမိုင်းဝင်ဘုရားဟုတ်တယ်။ ပြောရမယ် ဆိုရင် မန္တလေးမဟာမြတ်မှန်ရပ်ရှင်တော်မြတ်ကြီးရဲ့သမိုင်းကိုပါ ပြော ပြုစိုး လိုလိမဲ့မယ်သားရဲ့”

ဦးချေမှောင်က သူဖတ်မှတ်လေ့လာသိရှိထားသမျှ အထောက် အထားအကိုးအကားများဖြင့် သူမျိုးနှင့်သားတို့ နားလည်စေရန် စိတ်ရှည် ရည်ဖြင့် ရှင်းလင်းပြောပြုနေသည်။

“မန္တလေးက မဟာမြတ်မှန် ရပ်ရှင်တော်မြတ်ကြီးကို ရရှင် ပြည်နယ် ကျောက်တော်မြို့အနီး ရှေးခေတ်အခေါ် ဓည်ဝတီနှင့်မြို့မှာ သက်ရှိထင်ရှား မြတ်စွာဘုရားကိုယ်တော်တိုင် ရင်ငွေ့တော်ပေးပြီး သွန်းလုပ်ကိုးကွယ်ခဲ့ကြတယ်”

“ဟာ...ဖေဖေကလည်း ဒီလိုခိုရင် ဘုရားကြီးက မန္တလေး ကို ဘယ်လိုရောက်သွားတာလဲ။ ပြီးတော့ ဒီဖောင်တော်ဦးစေတီတော် မြတ်နဲ့ ဘာဆိုင်လို့လဲ”

သားဖြစ်သူ မောင်မင်းမင်းဇော်က သူသိချင်သည်များကို အလောတကြီး မေးနေလိုက်သည်။ မောင်မင်းမင်းဇော်မှာ အငယ်ဆုံး အထွေးဆုံးသားဖြစ်ပြီး ယခုနှစ်ဆယ်တော်းဖြေထားပြီး ဖြစ်သည်။ သွက် လက်ချက်ချာ၍ ဗဟိုသုတလေ့လာလိုက်စားတတ်သည့် အလေ့အကျင့် ရှိသည်။

“သို့...ဆိုင်တာပေါ့သားရယ်၊ ဖေဖေပြောပြုမယ် သေသေ ခုခုခု မှတ်ထား၊ ဟိုတုန်းက ရရှင်ပြည်မှာ တတိယ ဓည်ဝတီခေတ်ကို အပ်စိုးခဲ့တဲ့ စန္ဒသူရိယမင်း ထိုးနှင့်အပ်စိုးနေတဲ့ကာလ သတ္တာရှစ် ၁၂၃ ခုနှစ်မှာပဲ မဏီမအေသမှာလည်း ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်များ

တယ်။ စန္ဒသူရိယမင်းဟာ ဘုရားရှင်ကို ဖူးမြောချင်လွန်းလို့ ဖူးတွေ၊ ရပါလိုကြောင်း အကြိမ်ကြိမ်ဆုတောင်းနေခဲ့တယ်။ အခို့နှံပြုးလည်း အကြိမ်ကြိမ် ပင့်ဆောင်နေခဲ့တယ်တဲ့”

“ဟာ...ဖေဖေကလည်း ဟိုးအဝေးကြီးမဆိုမအသမှာရှိနေတဲ့ ဘုရားရှင်ကို ညည်တိရရှိပြည်ကို ကြွလာဖို့အတွက် စိတ်မှန်နဲ့ပင့်လို့ ရပါမလား ဘုရားရှင်သိနိုင်ပဲ့မလား”

“ဒါ့...ဟဲ ဟဲ ရတာပေါ့ သားရဲ့။ အင်း...အထောက်အထား နဲ့ပြောရမယ်ဆိုရင် ဆရာကြီးဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)ရေးတဲ့ မန္တလေးမဟာမြတ်မှန်ဘုရားစာအုပ်နှင့် ရရှိငြေရာဝင်စာအုပ်တွေမှာ ဖော်ပြထားတာပဲ။ စန္ဒသူရိယမင်းက ဘုရားရှင်ကို အခို့နှံနဲ့ပင့်ဖိတ် လိုက်တာကို ဘုရားရှင်ကိုယ်တော်တိုင် သိမြင်တော်မူတယ်။ အဲဒါ ကြောင့် ဘုရားရှင်က စန္ဒသူရိယမင်းနှင့် ငါဘုရားသည် ရှေးဘဝက မကွာဘူဖက် စိတ်ဆွေရင်းဖြစ်ခဲ့ဖူးပေ၏။ ထိုကျေးဇူးကိုထောက်၍ ဖူးမြောလိုခြင်းပြင်းပြရသည်။ ရရှိငြေပြည်ကို မဖြစ်မနေ ကြွသွားရမည် သာတည်းလို့ ဘုရားရှင်မိန္ဒာတော်မူခဲ့တယ် သားရဲ့”

“နေ့...နေပါဦး၊ အစ်ကိုမောင်ကို ညီမတစ်ခု မေးချင်တယ်”

“မည်း...မေးပါဗျာ၊ မေးပါ”

“ခုနာက အစ်ကိုမောင်ပြောတဲ့ ညည်တိရရှိပြည်ဆိုတာ ဘုရားရှင်လက်ထက်ကတည်းကာပ် ရှိနေခဲ့တာလား၊ အဲဒီကတည်းက ညည်တိရရှိပြည်လို့ ခေါ်လိုလား ကဲ ပြောပါဦး”

ြိမ်၍ နားထောင်နေသော နေ့ဖြစ်သူ ခေါ်ကျင်ချွေက ဘူး သိချင်သည်ကို ဝင်မေးလိုက်သည်။

“ဟာ...ရှိတာပေါ့ကွာ၊ တိတိကျကျပြောရမယ်ဆိုရင်တော့ ရရှိပြည်ဆိုတာ ရှေးနှစ်ပေါင်းမြောက်များစွာကပ် လူမျှးနယ်တစ်ခု

အခြေခွဲဖော်ထိုင်ရာ၊ ပျော်မွေ့ရာ တိုင်းပြည်တစ်ပြည်အဖြစ် တည်ရှိခဲ့တယ်။ ရရှိပြည်မှာ ဝေသာလီခေတ်ဦးမှစပြီး ရေတွက်လိုက်မယ်ဆိုရင် ရှေးနှစ်ပေါင်း ရုန်းနှစ်တောင်ကျော်လောက်ကပင် ညည်ဝါယာရရှိပြည်ရယ် လို့ အတည်တကျရှိနေခဲ့တယ်ဆိုတာ သမိုင်းရာဝေဝင်အထောက်အထား အရ သီရိကြရတာပေါ့ကွာ။ ဒါကြောင့် ညည်ဝါယာမြို့ကို ပထမဆုံးစတင် တည်ထောင်ခဲ့တဲ့ မာရယူမင်းဟာဆိုရင် ကမ္မာသမိုင်းမှာ ဆူမာရီယံတို့ ပေါ်ပေါက်ခိုန်(ဘိစီ ၃၃၂၆)နှင့် ခေတ်ပြိုင်ကျောက်နေတဲ့အတွက် ညည်ဝါယာရရှိပြည်ဆိုတာဟာ မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာခဲ့တာ မဟုတ်ဘူးဆိုတာ မင်းတို့သိထားဖို့လိုတယ်နော်။ သားလေးလည်း သေသာချာချာ မှတ်ထားပေါ့။ အောင်တစ်ချိန် မသိတဲ့လူကို ကိုယ်က ဖြို့ပြီး ဖောက်သည်ချုပြုပြရတာပေါ့ကွာ။ ကဲကဲ...ဟောဒီခုတောင်း ပြည့် ဖောင်တော်ဦးစေတီမြတ်ကြီးသမိုင်းကို ဆက်ပြောပြုမယ်နော် သား”

ဦးရွှေမောင်က စကားကိုရည်လျားစွာပြောလိုက်၍ မောသွား သဖြင့် လေကိုဝအောင်ရှု၍သွင်းလိုက်ပြီး ခါးကိုဆန့်ထုတ်လိုက်သည်။

“ဒီလိုဆိုရင် သက်ရှိထုင်ရှားမှုချားရားရှင်ကိုယ်တော်တိုင် ညည်ဝါယာရရှိပြည်ကို ကြွမြန်းရောက်ရှိခဲ့တယ်ပေါ့နော် အစ်ကိုမောင်”

“အေး...ဟုတ်တယ်ကွာ၊ တို့တို့ပြောရရင်ကွာ ဗုဒ္ဓမြတ်စွာ ဘုရားဟာ အောက်ပါတပည့်ငါးရာသာ ရဟန်းများနှင့်အတူ သီကြား မင်းဖန်ဆင်းပေးထားတဲ့ ပြသာဒ်ယာဉ်ပုံထက်မှာ ကိန်းဝပ်စပယ်တော် မူပြီး မဟာသူ့ရာစ် ၁၂၃ ခုနှစ် တို့တဲ့လပြည့်နေမှာ ရာဇ်ပြော ဝေမျှဝန်ကျော်းတော်ကနဲ့ ရရှိပြည် ညည်ဝါယာမြို့ကို ဒေသစာရီ ကြွမြန်းခဲ့ပြီး ကျောက်တော်တောင်တန်းထိပ်မှာ သက်ဆင်းရပ်တန်းတော် မူအော်တယ်။ အဲဒီအချိန်မှာ မြင့်မြတ်သီတာ တော်တောင်လုံး တုန်လှပ်

ချောက်ချားပြီး မြေပလျှင်တုန်လှပခဲ့တယ်။ ပုဂ္ဂနိမိတ်တွေလည်း ပြင်းထန်စွာဖြစ်ပေါ့ခဲ့တယ်။ အဲဒီလို ထူးခြားတဲ့နိမိတ်တွေ ပြလိုက်တာနဲ့ တစ်ပြိုင်နက်၊ စန္ဒသူရိယမင်းကြီးလည်း နှစ်းတော်ကေန ငါးမိုင်လောက် ဝေးတဲ့ ကျောက်တော်တောင်ထိပ်ကို နောက်ပါအခြေအရုံစ်သည် ပိုလ်ပါများနှင့်အတူ မြတ်စွာဘုရားရှင်တော်ထံမျှက် လာရောက်ဖူး တွေတာပေါ့။ ပုဂ္ဂမြတ်စွာဘုရားကလည်း ဝမ်းပန်းတသာ တရားရေ အေးတိုက်ပေးလိုက်တော့ ဘုရားဖူးပရိသုတ်အပေါင်း ယောကျုံး၊ မိန့်ဗျာတစ်သောင်းတို့ဟာလည်း သောတာပန်တည်ကြပြီး တရှုံးလည်း ဘိက္ခာနှစ်ထဲရှိနှင့် ဘိက္ခာထောက်တွေဖြစ်သွားခဲ့ကြတယ်”

“ခြောက်မှာ ဘူသိထားဖော်ထားသမျှကို ဘူသား နှင့်နှီးတို့ သောာပေါက်နားလည်အောင် ရှင်းပြပေးသည်။ ဆုတေဘာင်းပြည့် ဖောင်တော်ဦးစေတိတော်မြတ်ကြီး၏ ရင်ပြင်တွင် ဘူတိသားအစိသားအဖတစ်စုံ အေးအေးဆေးသေးဘုရားဖူးရင်း စကားပြော၍ ကောင်းနေကြသည်။ အချိန်မှာလည်း ည ၆ နာရီကျော်နေပြီဖြစ်၍ ဘုရားရင်ပြင်တစ်ခုလုံး လျှပ်စစ်ရောင်စုံမီးတွေဖြင့် ရှုမဏြုံးဖွယ် သွားသွားလျက်ရှိ နေသည်။”

“နေပါဦး ဖေဖေရဲ့ ဖေဖေပြောတဲ့အထဲမှာ ဘုရားရှင်ရဲ့တရားကို နားကြားလိုက်ရလို့ တရှုံးလည်း ဘိက္ခာနှစ်ထဲရှိနှင့် ဘိက္ခာနှစ်ထဲရှာ တွေ ဖြစ်သွားကြတယ်ဆိုတာ ဘာကိုပြောတာလဲဟင် ဖေဖေ”

“**သော်** အေးအေး၊ ဘိက္ခာထောက်ဆိုတာ ရဟန္တာ ယောကျုံး၊ ဘိက္ခာနှစ်ထဲရှိဆိုတာကတော့ ရဟန္တာမတွေဖြစ်သွားကြတယ်လို့ ပြောတာပေါ့ကြား။ စန္ဒသူရိယမင်းကြီးရဲ့ မိဖုရားပုဇွဲ့မွှေးအဝိနှင့် သမီးတော်သုရောတို့လည်း ဘိက္ခာနှစ်ထဲရှိ ရဟန္တာမတွေ ဖြစ်သွားခဲ့ကြတယ်။ ကြီးတော့ စန္ဒသူရိယမင်းကြီးကိုယ်တော်တို့လည်း ဘုရားရှင်ကို နှစ်း

တော်သို့ကြွေရောက်သီတင်းသုံးပါရန် ပင်လျှောက်လိုက်တဲ့အတွက် နှစ်း
တော်မှာ ဂု ရက်တိတိ ရေမရောတဲ့ ယာနာနှုန်းကို ဆက်ကပ်လျှော်ခါန်း
ခွင့်ရဲ့တယ်။ စန္ဒသူရိယမင်းကြီးကလည်း ဒီမျှလောက်လျှော်ခါန်းခွင့်
ရတာလောက်နဲ့ အားမရနိုင်ဖြစ်ပြီး နှစ်းတော်နဲ့မနီးမဝေးမှာ ကျောင်း
ဆောက်၍ လျှော်ခါန်းလိုပါကြောင်း လျှောက်ထားလိုက်တဲ့အခါမှာ
ဘုရားရှင်က လက်မခံဘဲ နှစ်းဘဝကကျင်လည်ခဲ့ဖူးတဲ့(ဝက်သစိုး
တောင်)ကို ညွှန်ပြုလိုက်တဲ့အတွက် အဲဒီတောင်မှာရွှေကျောင်းဆောင်
ဆောက်လုပ်လျှော်ခါန်းခဲ့တယ်လို့ ဆိုတယ်။ အမေကြီးရော မှတ်စိရဲ့လား။
ပျင်းနေပြီးလား ဟဲဟဲ”

“အောင်မယ်လေး...နားထောင်နေပါတယ် ဖေကြီးရယ်၊
က...ဒါနဲ့ စန္ဒသူရိယမင်းကြီးရော ဘာဖြစ်သွားလဲ။ ဆက်ပြောပြုပါဦး
လေ”

ဦးရွှေမောင်စကားပြောနေစဉ် ဟိုဘက်ကြည့်လိုက် သည်ဘက်
ကြည့်လိုက်လုပ်နေသော နေ့သည် ဒေါက်ကျင်ရွှေအား ဦးရွှေမောင်က
လုမ်းပြောလိုက်သည်။ နေ့သည် ဒေါက်ကျင်ရွှေကလည်း ဘူးအားထောင်
နေသည့်အကြောင်း၊ စိတ်ဝင်စားလျက်ရှုကြောင်း သိရှိစေရန် ခင်ပွန်း
သည်အား စကားကိုဆက်ပြောခိုင်းလိုက်သည်။

ဦးရွှေမောင်က

“ဟာ့ စန္ဒသူရိယမင်းကြီး ဘာဖြစ်ရမှာလဲ။ ဘူးက ဘုရားရှင်
ကို ဖူးလို့မဝေ တရားနာလို့မဝနိုင်အောင် ဖြစ်နေလေတော့ ဘုရားရှင်
ဖြန့်ကြွေသွားရင် ဘုရားရှင်ကိုယ်စား ဖူးမော်နေနိုင်ဖို့အတွက် ရုပ်ပွား
တော်တစ်ဆူ သွန်းလုပ်ခွင့်ပြုပေးဖို့ လျှောက်ထားလို့ မဟာမြတ်မှန်
ပုံတော် သွန်းလုပ်ခွင့်ပြုတော်မှာခဲ့တယ်”

“နေ...နေပါဦး၊ အစ်ကိုမောင်ကို မေးရှုံးမယ်။ မဟာမြတ်မှန်

ရှင်ရှင်တော်မြတ်ကြီးကို ဘုရားရှင်ကိုယ်တော်တိုင် သွန်းလုပ်ပေးခဲ့တယ်
လို့ ညီမကြားဖူးတယ်။ အဲဒါ ဟုတ်လားဟင် အစ်ကိုမောင်”

“ သူ့...အဲဒါကတော့ ဘုရားရှင်ကိုယ်တော်တိုင် သွန်းလုပ်
တာတော့ ဘယ်ဟုတ်မလဲကွာ၊ အေး...ဒါပေမယ့် စန္ဒသူရိယမင်းကြီး
ဟာ မှန် စ ဆူမှာ အကြီးဆုံးဖြစ်တော်မူမည့် ကိုယ်စားတော် မဟာဗုဒ္ဓ
ရှင်ပြားတော်မြတ်ကြီးကို ဘုရားရှင်နဲ့တစ်ဆဲခြည်၏ မလွှဲရလေအောင်
သေသေချာချာ စွဲစွဲစပ်စပ်ကြီးကြပ်ပြီး တစ်ညာလုံးသွန်းလုပ်ခဲ့တယ်။
အဲဒီအော်မှာ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း မိမိရှင်ငွေတော်ကိုပွဲတ်
သပ်ပြီး ခုနစ်ကြိမ်ခုနစ်ခါ ထည့်သွင်းပေးခဲ့တဲ့အတွက် အသက်ဝင်ပြီး
‘မဟာဗုဒ္ဓရှင်ရှင်တော်မြတ်’ ရယ်လို့ ယခုတိုင်ခေါ်ဝါသုံးစွဲနေခဲ့ကြတာ
ပေါ့။ ကဲ...တို့တို့ပြောရရှင်တော့ကွာ၊ အဲဒီရှင်ပြားတော်ကို မဟာ
သတ္တရာန် ၁၂၃ ခုနစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့မှာ စတင်သွန်းလုပ်ခဲ့
တာဟာ နောက်တစ်နေ့ကဆုန်လဆုတ် ၁ ရက်နေ့ ကြောသပတေးနေ့
နှင့်ကို နေတွက်ချိန်ရောက်မှပဲ လုံးဝပြီးစီးခဲ့တယ်တဲ့။ ကဲ...မှတ်မိကြ
ပြီလားကွာ”

ဦးရွှေမောင်က စကားကိုအဆုံးသတ်ရင်း နားထောင်နေကြတဲ့
အနီးနှင့်သားကို မေးလိုက်သည်။ သားဖြစ်သူ မောင်မင်းမင်းဇော်က
သူသိချင်သည်များကို ဆက်မေးလိုက်ပြန်သည်။

“ မဟာဗုဒ္ဓရှင်ပြားတော်မြတ်ဆိုတာ အခုသားတို့ဗုံးတွေ့နေရတဲ့
ဖောင်တော်ဦးစေတီထဲက ရှင်ပြားတော်မြတ်ကို ပြောတာလားဟင်
ဖေဖေ”

“ ဟာ...ဘယ်ဟုတ်မလဲ သားရဲ့၊ ဘုရားရှင်ကိုယ်တိုင် ရင်ငွေ
ပေးပြီး သွန်းလုပ်ခဲ့တဲ့ ရှင်ရှင်တော်မြတ်ကြီးဆိုတာက မန္တလေးမှာ
ကိုးကွယ်ထားတဲ့ ဘုရားကြီးပေါ့သားရဲ့၊ အခု သားဖူးတွေ့နေရတဲ့

ဟောဒါလောင်တော်၏ဦးစေတီပဲက မဟာမှန်ရုပ်ပွားတော်ကတော့ မန္တလေးက ဘုရားကြီးဟာ ဒီဇိန်ရှာမှာ ဟောဒါဇိန်ရှာမှာ ခေါ်သီတင်းသုံးနေခဲ့တာကို အမှတ်တရဖြစ်စေဖို့အတွက် ထူလုပ်ကိုးကွယ်ထားကြတဲ့ ရုပ်ပွားတော်ဖြစ်တယ်။ မှတ်ထားဦးဇော်”

ဦးရွှေမောင်က သားဖြစ်သူ မောင်မင်းမင်းတော်၏ ဦးခေါင်းကို လက်ဝါးဖြင့်ပုတ်လိုက်ရင်း ပြောပြလိုက်ခြင်းဖြစ်သည်။ သားဖြစ်သူက ဆက်လက်မေးမြန်းသည်။

“ဖေဖေ ဒါနိရင်ရခိုင်ကပင့်လာတဲ့ မဟာမြတ်မှန်ရုပ်ပွားတော် မြတ်ကြီးက မန္တလေးကို ဘယ်လိုဘယ်ပုံပြောက်သွားတာလဲဟင် ဖေဖေ”

“အေး...သီရမှာပေါ့ကွာ၊ ဒါဟာ သီထားသင့်တဲ့အချက်ပဲ။ ဒီက မေကြီးလည်း သေသေချာချာ နားထောင်၊ က...ထိုင်ဇာရတာ လည်း ညျှင်းလှပြီကွာ က...ထ”

ဦးရွှေမောင်တို့ သားအမိသားအဖသုံးယောက် စေတီတော်ကို လက်ယာရစ်လှည့်ပတ်ရင်း လေကောင်းလေသနုဗြိုက်ရင်း စကားပြောလာခဲ့ကြသည်။

“ဘုရားရှင် ရင်ငွေ့တော်ပေးထားတဲ့ မဟာမြတ်မှန် ရုပ်ရှင် တော်မြတ်ကြီးဟာ ညျေဝတီနှစ်းမြှုံး၊ မြောက်ဘက်သီရရှိတ်တော်ပေါ်မှာရှိတဲ့ ပရိုဂုဏ်သိမ်တော်ကြီးအတွင်းမှာ သီတင်းသုံးနေခဲ့တဲ့အတွက် ရရှိတစ်နယ်လုံးသာယာပြီး သာသနာတော် ထွန်းလင်းတောက်ပဲခဲ့တယ်။ ဘုရားပုထိုးစေတီများလည်း ပုဂ္ဂိုလ်မှာလိုပဲ အင်မတန်ပေါ်များ ခဲ့တယ်။ ဒါကြောင့် ရရှိတ်ဘုရားတွေကို ရေတွက်တဲ့အခါ(ပိတောက် ရွှေဝါ ဝင်းဝင်းဝါ၍)လို့ မှတ်တမ်းပြုခဲ့ကြတယ်။ ပြီးတော့ (သောင် ထိုးခြင်တာမြှင့်မြှင့် ရရှိတ်ဘုရားပေါင်း)လိုလည်း အဆိုရှိခဲ့ကြသေးတယ်ကျ

သားရဲ့ အဲဒီအဆိုနှစ်ရပ်ကို ပေါင်းလိုက်ရင် စည်ဝတီရရှိပြည်မှာ ဘုရားပုထိုးပေါင်း မြောက်မှားစွာတည်ရှိခဲ့တယ်လို့ ဆိုရမှာပေါ်ကွာ”

ဦးရွှေမောင်က ပြောလက်စစကားကို ရပ်ထားလိုက်ပြီး အထေး သို့ ငေးနေလိုက်သည်။ သူ့အနီးနှင့်သားတိုက်လည်း မည်သို့မျှဝင်မမေး ကြတော့ဘဲ ဌိမ်သက်စွာနေလိုက်ကြသည်။

“ဒါပေမယ့် သားရယ်၊ စန္ဒသူရိယမင်းလက်ထက်ပြီးတော့ အောက်ထပ်မင်းဆက်တော်တော်များများထိ သာသနာတော် စည်ပင် တွန်းကားနှင့်ခဲ့ပေမယ့် နောက်ဆုံးမှာ ဓမ္မရာစ်ရာဇာမင်း နတ်ရွာစံပြီး တဲ့အောက် အဲဒီမင်းရဲ့ တူတော်စပ်သူ(လက်ဝပ်သုတေသနီးအောင်)ဆိုသူဟာ မြန်မာသဏ္ဌာရာမဲ့ ဘင်္ဂရာ ခုနှစ်၊ တန်ဆောင်မှန်းလဆုတ် ဘင်္ဂရက် တန်ကိုဖွေနေ့မှာ နှစ်းတက်ခဲ့တယ်။ အဲဒီနွေကဗျာပြီး စည်ဝတီရရှိပြုတစ်ပုံး မင်းမဲ့စရိတ်ဖြစ်လာခဲ့တယ်။ အချင်းချင်းလုယက်ဖျက်ဆီး တိုက်ခိုက်သတ်ဖြတ်လာလို့ ပြည်သူတွေလည်း ဟိုပြီးသည်ပြေးနဲ့ ကျိုးလန့်စာစားဘဝ ရောက်ခဲ့ကြရတယ်”

“အဲဒါ ဘာဖြစ်လိုလဲဟင် ဖေဖေ”

“ဘာဖြစ်ရမှာလ သားရယ်၊ အုပ်ချုပ်ခဲ့တဲ့ရှင်ဘုရင် ညွှေဖျင်းလိုပဲ ပေါ်ကွာ။ အုပ်ချုပ်စိုးစံတဲ့ ရှင်ဘုရင်သာ အရည်အချင်းပြည့်ဝခဲ့ရင် ယခင်ကလို တိုင်းပြည်သာယာအေးချမ်းပြီး စီးပွားတိုးတက်ဖွံ့ဖြိုးမှာပေါ့။ အဲဒီတော်က ရရှိရှင်ဘုရင်ရဲ့ အုပ်ချုပ်မှည့်ဖျင်းခဲ့လို့ တိုင်းပြည်ဖို့ဖြော ဖြစ်နေတဲ့အတွက် မန္တေသားနေပြည်တော်က ဘိုးတော်မင်းတရားကြီး ကိုယ်တော်တိုင်က တာဝန်ပေးအပ်လိုက်တဲ့ အီမံရွှေ့ပျောရာဇာမင်းသား ဟာ စည်ဝတီရရှိပြည်ကိုသိမဲ့ပိုက်စို့ ချိတ်လာတယ်။ ဘင်္ဂဖုန်း ပြောသို့လဆုတ် ၅ ရက်နေ့မှာ မြောက်ဦးမြို့ကိုသိမဲ့ပြီး တပို့တွဲလဆန်း ဘာ ရက်နေ့မှာ ရရှိတစ်ပြည်လုံးကို အပြီးအပိုင်းသိမဲ့ပိုက်ခဲ့တယ်”

ဦးရွှေမောင်တို့မိသားစုမှာ ဘုရားရင်ပြင်ဖွံ့ဖြိုးလက်ယာရစ်လျည်း
ပတ်သွေ့ရက်လှစ်းနေကြရင်း သူ့သားသဖြင့် ရင်ပြင်၏ လူရှင်း
ရာထောင့်တစ်နေရာ၌ ထိုင်လိုက်ကြသည်။ ဘုရားရင်ပြင်တစ်ခုလုံးမှာ
လည်း လျှပ်စစ်မီးရောင်ဖွံ့ဖြိုးလင်းထိန်နေသည်။ အောင်တော်ဦးစေတီ
မြတ်ကြီးမှာလည်း သာအခိုန့်တွင် လျှပ်စစ်ရောင်ဖွံ့ဖြိုးတို့ဖွံ့ဖြိုးကြည်ဟို
သုဒ္ဓါယားစရာလွန်စွာ သပ္ပါယ်လျက်ရှိနေသည်။ ဘုရားရင်ပြင်တစ်ခုလုံး
လည်း ကြေးစည်သံ၊ တရားခမ္မသံတို့နှင့်အတူ ဘုရားဖူးများဖွင့် ရှုမငြို့
ဖွယ် သာယာလှပလျက်ရှိနေသည်။

“ဟာ ဖေဖေကလည်း သားသီချင်နေတာက ဟောဒီအောင်
တော်ဦးစေတီတော်မြတ်ကြီးဟာ သမိုင်းဝင်ဘုရားလား၊ ဘယ်တူန်းက
တည်ထားခဲ့သလဲလို့ မေးတာပါဖေဖေရာ”

မောင်မင်းမင်းအောင်က စိတ်မရှည်တော့သည်လေသံမျိုးဖွင့်
သူသီချင် ဇွတ်အတင်းမေးနေတော့သည်။ ဦးရွှေမောင်က သား၏ပခုံး
ကို သိုင်းဖက်လိုက်ရင်း

“အား...ဟား...ဟား...သားက သိပ်လောတာပဲ
ကွာ၊ စကားပြောတယ်ဆိုတာ အဆက်အစင်နဲ့ အကျိုးအကြောင်းနဲ့
ပြောမှ ထိရောက်သေချာပြီး မှတ်ခိုလွယ်တယ်ကွ သားရဲ့။ ကဲ...
နားထောင် ဖေဖေဆက်ပြောပြမယ်။ အိမ်ရှုံးပရာမောင်းက ရရှင်ပြည်
ကိုသိမ်းပိုက်ပြီး မင်းမိဖူရား၊ အခြေအစံများ၊ နှစ်းစဉ်ရတနာများနှင့်အတူ
ဗုဒ္ဓဘုရားရှင်ရဲ့၊ ကိုယ်ပွားတော်ဖြစ်တဲ့ မဟာမြတ်မုန်ရှုပ်ရှင်တော်မြတ်
ကြီးကိုပါ မန္တလေးနေပြည်တော်သို့ ပင့်ဆောင်သွားခဲ့တယ်။ မဟာမုန်
ရုပ်ရှင်တော်မြတ်ကြီးကို ဘာင့် ခုနှစ်၊ တပို့တွဲလဆန်း ဘုရားရက်နေ့
မှာ မဟာမြတ်မုန်ရုပ်ရှင်တော်မြတ် သီတင်းသုံးတည်ရှိရာ ပရိဂုဏ်
သီမံတော်ထဲမှ လက်လန်လေးရာလောက်ဝေးတဲ့ ရွေးချောင်းကမ်းဆိပ်

အထိ မင်းခမ်းမင်းနှားနဲ့ ပင်ပင်ပန်းယန်း ခဲရာခဲဆစ် ပင့်ဆောင်ခဲ့ကြတယ်။ အဲဒီဆိပ်ကမ်းကမှုတစ်ဆင့် ကရရိတ်ဟောင်တော်မှာတင်ပြီး ဘေးဘယ်ညာမှာ ရွှေလောင်းလျေ ငွေလောင်းလျေတွေနဲ့ ပင့်ဆောင်လာခဲ့တာဟာ မြောက်ဦးမြို့ဆိပ်ကမ်းကိုရောက်တော့ မြို့သူမြို့သားတွေက ဆွမ်း၊ ကွမ်း၊ လက်ဖက်၊ သောက်တော်ရော၊ အမွှေးနှဲသာ ဆိမ့်းရောင်စုတွေနဲ့ ပူဇော်လိုက်ကြတာဟာ ပွဲတော်ကြီးတဗျာ စည်ကားခဲ့တယ်ကျွဲ့။

အေး...အဲဒါကမှ တစ်ဆင့် မြစ်ကြောင်းအတိုင်းပင့်ဆောင်လာလိုက်တာဟာ ဘာင့်ဖွဲ့စွဲခဲ့တို့တွဲလဆုတ် ဂု ရက်နှေ့မှာ ဟောဒီတောင်ကုတ်မြို့ဆိပ်ကမ်းကို ရောက်ရှိခဲ့တယ်။ တောင်ကုတ်မြို့သူမြို့သားတွေက သောင်းသောင်းဖျော့ ကြော်ဆိုပါးမြတ်ခဲ့ကြတယ် သားရဲ့။ ကျော်ပြီလား၊ ဒီက မေကြီးရော မှတ်မိရဲ့လား၊ ဟဲ...ဟဲ ညောင်းနှုပြီလား၊ ပျော်းနှုပြီလား ဟဲ...ဟဲ”

“အခုလို စိတ်ရှည်လက်ရှည်နဲ့ ပြောပြတဲ့အတွက်လည်း အစ်ကိုမောင်ကို အထူးကျော်ရှုံးတင်ပါတယ်ရှင်ဟင်း...ဟင်း...ဟင်း”

ဦးရွှေမောင်၏ နှီးအော်ကျင်ရွှေက ငင်ဖွန်းသည်၏ လက်မောင်းရင်းကို ဆွဲကိုင်လှပ်ရမ်းရင်း ဝမ်းသာအားရ ရွှေ့ပျော်ဖြင့် ပြောပြုလိုက်သည်။

“ကဲ...ကဲ ဒီဇော်ရာမှာထိုင်တာကြာပြီ စကားပြောရတာထိုပြီး အသက်ဝင်အောင် ဟိုဘက်နားက မဟာမြတ်မှနိရှင်ပွားတော်ကိုဖူးမြောရင်း ပြောပြတာပေါ့ကွာ လာ...ထ”

သားအမိ သားအဖ ၃ ယောက် မဟာမှနိရှင်ပွားတော်ကိုဖူးမြောရင်း ဆုတောင်းနေလိုက်ပြန်သည်။

“ဒီစေတိအကြောင်းကို ဖော်ဆက်ပြောပြမယ်။ မဟာမှနိ

ရုပ်ရှင်တော်မြတ်ကြီး တောင်ကုတ်မြို့ဆိပ်ကမ်း ယာယံစံကျောင်းတော်မှာ စံမြန်းသီတင်းသုံးနေခဲ့တာ တစ်လဆန်ကြာတဲ့အခါမှာ အိမ်ရှုံး ဥပရာမာကလည်း မဟာမုန်ရှုပ်ရှင်တော်မြတ်ကြီး အချိန်ကာလအတော်ကြာကြာ သီတင်းသုံးစံမြန်းတော်မူခဲ့တာကို အမှတ်တရဖြစ်ဖော်ပြု၍ နောင်လာနောင်သားတို့ အမှတ်တရဖြစ်ဖော်အတွက်ရည်ရွယ်ပြီး စေတီတော်တစ်ဆူတာည်ထားခဲ့ဖို့ ဆန္ဒဖြစ်ပေါ်လာတဲ့အတွက် အိမ်ရှုံးပရာမာကိုယ်တော်တိုင် ဘုရားဝတ္ထာကနယ်မြေသာတဲ့မှတ် ပန္တက်ရှိက်ပေးခဲ့တယ်။ ပြီးတော့ ရှေးရှိခိုင်မင်းအဆက်ဆက် နှစ်ဦးမှာကိုးကွယ်ခဲ့ကြတဲ့ ဓမ္မတော် ၁၂ ရွှေကိပ်ပါ ဌာနဖော်ပြီး တောင်ကုတ်မြို့ ဖောင်တော်ဦးဆနောင်းပြည့်စေတီတော်မြတ်ကြီးကို ၁၁၄၆ ခုနှစ်၊ တပေါင်းလထဲမှာ တည်ထားပြီးစီးခဲ့တဲ့အတွက် နှစ်စဉ်နှစ်တိုင်းမှာလည်း တပေါင်းလဆန်း ၁၀ ရက်နေ့မှ လဆုတ် ၁ ရက်နေ့အထိ ဖောင်တော်ဦးဘုရားပွဲတော်ကိုစည်ကားသိုက်မြှိုက်စွာနဲ့ပဲ ကျင်းပွဲကြတယ်။ အဲဒီမှာ ကုန်းပွဲရေ့ဖွေတွေလည်း ပါတယ်။ ရိုးရာလျှပြိုင်ပွဲနဲ့ ကျင်းကိုင်ပွဲတွေ၊ ဓာတ်သဘင်ပွဲတွေ ပါတာပေါ့ကွား။ သိပ်ပျော်စရာကောင်းတဲ့ ပွဲပဲပေါ့ကွာ”

“ဟာ...သားလည်း ကြံ့ရှုံးချင်လိုက်တာ ဖေဖေရာ၊ သို့... ဒါနဲ့ ဖေဖေ မဟာမုန်ရှုပ်ရှင်တော်မြတ်ကြီး မန္တလေးကိုရောက်အောင် ဘယ်လိုပင့်ဆောင်သွားကြတာလဲ ဟင်”

“အေး...ဖေဖေပြောပြမယ်။ ဟောဒီဖောင်တော်ဦး စေတီတော်မြတ်ကြီးမှာ ကိုန်းဝပ်စပ်ယ်တော်မူနေခဲ့တဲ့ မဟာမုန်ရှုပ်ရှင်တော်မြတ်ကြီးကို တောင်ကုတ်တောင်ကြားလမ်းကပဲ စွပ်တားလှည်းနဲ့ပဲခဲ့ရာခဲ့ဆစ်ပင့်ဆောင်သွားကြတယ်။ ယန်းတော်ဦးကိုရောက်တဲ့အခါ ဈေးဖောင်တော်နှစ်စင်းတဲ့နဲ့ ဧရာဝတီမြစ်ကြောင်းအတိုင်း ပင့်ဆောင်သွားခဲ့ကြတာဟာ ၁၁၄၇ခုနှစ် ကဆုန်လပြည့်ကျော် ၁၂ရက် ကြာသပတော်

နှေ့မှာ စစ်ကိုင်းမြို့ကိုရောက်ပြီး အဲဒီလပြည့်ကော် ၁၅ ရက်နှေ့မှာပဲ အမရပူရရွှေမြို့တော်ကို ချောမောစွာရောက်ရှိသွားခဲ့ကြတယ်ကွာ၊ ကဲ... သား ဟောဒီတောင်ကုတ်မြို့ ဆုတောင်းပြည့်ဖောင်တော်ဦးစေတိရဲ သမိုင်းကြောင်းကို သိလိုက်ရပြီမဟုတ်လား၊ မှတ်ကောမှတ်မိရဲလားကွာ ဟော ဟဲ...ဟဲ”

ဦးချွေမောင်က သူ၏သား မောင်မင်းမင်းစော်၏ဦးခေါင်းကို ယုယာကြင်နာစွာပုတ်သပ်ရင်း ရယ်ရယ်မောမောဖြင့် မေးလိုက်သည်။

“ဟုတ်ကဲ့...မှတ်မိပါတယ် ဖေဖေ”

“အေး...အေး စွဲစွဲမြို့မှတ်သားထားပေါ့ကွာ။ နားတို့ခို့ မှာ ဘုရားသမိုင်းကို မသိသေးတဲ့ရှုနဲ့တွေ့ရင် သားကတစ်ဆင့်ပြန်ပြော ပေါ့ကွာမော်။ ဝစ်ကုသိုလ်ရတာပေါ့။ ကုသိုလ်ဆိတာ ယူတတ်မှုရတာ ကွာ။ ဒါနဲ့ ဆက်ပြောလိုက်ရှိုးမယ်။ ဒီဖောင်တော်ဦးစေတိတော်ကြီးကို တည်ဆောက်ခဲ့စဉ်ကတော့ ညာ၍တော် ၁၀ တောင်ပဲရှိခဲ့တယ်ကွာ။ နောက်တော့ ဘုရားဒါယိကာမကြီး ဒေါ်ချွေမယ်က ၁၂၇၁ ခုနှစ်မှာ မန္တလေးမြို့မှာရှိတဲ့ အိမ်တော်ရာစေတိတော်ကြီးနဲ့ ထပ်တူထပ်မျှပုံတူ ကျအောင် ပြန်လည်မွမ်းမံတည်ထားခဲ့တယ်။ ပြီးတော့ ဒီစေတိတော် မြတ်ကြီးက သိပ်တန်နှီးကြီးတယ်ကွာ သိလား။ ၁၃၀၃ ခုနှစ် တန်ဆောင် မှန်းလပြည့်နေဟာ တောင်ကုတ်မြို့ကို ဂျော်တပ်က ဗုံးကြီးခဲ့တဲ့နေ့ပေါ့ကွာ၊ အဲဒီနေ့ကပြီး တောင်ကုတ်မြို့ဟာလည်း ခုတိယကမ္မာစစ်ကြီးရဲ ဗုံးဒဏ်၊ အမြောက်ဒဏ်ကြောင့် လူနေတိုက်တာ အဆောက်အအုံတွေ ပျက်စီးပြီး သေသူသေ၊ ပြေးသူပြေးနဲ့ တစ်မြို့လုံးလူသူကင်းမဲ့ခဲ့ရ တယ်။ ဗုံးဒဏ်ခံထားရတဲ့အတွက် တစ်မြို့လုံးမှာလည်း အဆောက် အအုံပျက်တွေ၊ ချိုင့်ခွက်ကြီးတွေနဲ့ သုသေသနတစ်သီ်ပိုင်းလုံးပဲပေါ့ကွာ။ အေး...ဒါပေမယ့် စစ်ကြီးပြီးသွားလို့ တောင်ကုတ်မြို့သားတွေဟာ

ကိုယ့်မြို့ကိုယ့်ရပ်ပြန်ရောက်လာကြတဲ့အခါ စစ်ဘေးစစ်ဒဏ်ကြောင့်
မိမိအိမ်နှင့်လမ်း၊ မြေနေရာကိုပင် မမှတ်နိုင်အောင် ဖြစ်နေခဲ့ကြပေမယ့်
ဟောဒီ အောင်တော်ဦးစေတီတော်မြတ်ကြီးကတော့ ခုတိယက္မားစစ်ကြီး
ဖြစ်တာကိုတောင် လုံးဝမသိလိုက်သလို လုံးဝအနေအထားမပျက်၊
ပုံစံလုံးဝမပျက်ဘဲ ချွေတောင်ကြီးပမာ မားမားမတ်မတ် ရပ်တည်ကျို့
ရှိနေခဲ့တယ်တဲ့ဘူး။ ဘယ်လောက်တန်ခိုးကြီးသလဲကွာနော်။ အခါ
ကြောင့် မြို့သူမြို့သားတွေနဲ့ ကြားသိရသူအားလုံးက စေတီတော်ကြီးရဲ့
တန်ခိုးကြီးမား၊ ဂုဏ်ရှိနိုင်များကို ချီးကျူးလို့မကုန်၊ ဖူးမြော်လို့မဝ၊ လူ။
ကြတန်းကြနဲ့ ဒါနကုသိုလ်များကို အထူးစီမံပြုလုပ်ခဲ့ကြတာဟာ ဒီဇော်
အထိပါပဲကွာ။ ဆုတောင်းတိုင်းလည်း ပြည့်တယ်လို့ ယုံကြည်ကြ
တယ်။ ကဲ...သားသိချင်တာ သိရပြီမဟုတ်လား။ ကျေနှစ်ပြီနော်။
ကဲ...မေကြီးထ ဟောဒီဆုတောင်းပြည့်ဘုရားမှာ လိုတဲ့ဆုကိုတောင်း
လိုက်ပါ။ ဆုတောင်းပြည့်ပါတယ်ကွာနော်”

ဦးချွေမောင်တို့ မိသားစုမှာ တောင်ကုတ်မြို့၏ ကျက်သရေ
ဆောင် ဆုတောင်းပြည့်အောင်တော်ဦးစေတီတော်မြတ်ကြီးအား လေး
လေးနက်နက် ဖူးမြော်ဦးချကန်တော့လိုက်ကြပြီး လိုရာဆုများကို
တောင်းကြကာ ကြည့်နဲးလန်းဆန်းစွာ ပြန်လာခဲ့ကြတော့သည်။
မွေးရပ်မြေသို့ လွှမ်းဆွတ်သတိရဖွားဖြင့်။

မင်းချွေမင်း(တောင်ကုတ်)

အလွမ်းကို ရင်မှာပိုက်ပါလို့



အလုမ်းကိရင်မှာပိုက်ပါလို

“ဟေ့ကောင် ရွှေမောင်...မင်းအပြင်ဘက်မှာ ဘာလုပ်နေတာ
လဲ။ အီပ်တော့လေကျာ”

“မအိပ်ချင်သေးလိုပါ ဆရာ။ အဲဒါတောင် အောက်ကိုခဏ
ဆင်းချင်လိုပါ ဆရာ”

ဟာ...ညာဆယ်နာရီကျော်နေပြီလေကျာ...ဘယ်မှမသွားနဲ့တော့
သွားအိပ်တော့..တော်ကြာ ဟိုင်မွေးနဲ့တွေ့ရင် မင်းကိုသတ်သွားလိမ့်
မယ်။ ဒါ ရှုံးတန်းစစ်မြေပြင်ကွဲ...မှတ်ထား...သွားအိပ်တော့”

လွှန်ခဲ့သည့်နှစ်ပေါင်း(၅၀)ခန်းက ကျွန်ုတ်၏ကိုယ်တွေဖြစ်ရပ်
မှန်မေတ်လမ်းတစ်ပုဒ် ဖြစ်သည်။ ကချင်ပြည်နယ် ရှုံးတန်းစစ်ဆင်ရေး
စခန်း တောင်ကုန်းတစ်နှစ်ရာ၌ ဖြစ်သည်။ ထိုအချို့အချို့အခါက ကျွန်ုတ်
တွင် ရောဂါတစ်ခုခွဲကပ်နေခဲ့သည်။ ထိုရောဂါတွဲကပ်နေသည်ကိုပင်
အကောင်းထင်နေခဲ့သည်။ ပျောက်ကင်းသွားအောင် မကြိုးစားခဲ့။
ရောဂါမှာ တွေ့တွေ့ထူးထူးရောဂါမဟုတ်။ အရက်စွဲရောဂါဖြစ်သည်။

အရက်ကြော့နှင့် ဒုက္ခရောက်နေသူများကို မြင်တွေ့နေရသည်။ အရက် မကောင်းကြောင်းကိုလည်း မသိမဟုတ်။ အရက်ကြော့နှင့် ပြဿနာ ပေါင်းများစွာလည်း ဖြစ်ခဲ့ဖြူးသည်။ သို့သော်လည်း ထိုမကောင်းသော အရက်ကို ခုံမင်ခွဲလန်းနေမီသည်ကတော့ အမှန်ပင်။ အတူးသဖြင့် ညာနေထမင်းစားချိန်ရောက်လာလျှင် အဆိုပါသောစေတဲ့အရက် (သေ ရည်)လိုပဲဆိုဆို ယမကာလိုပဲပြောပြော ထမင်းမစားမိမှာ တစ်ခွဲက် တစ်ဖလားမသောက်ရလျှင် ထမင်းမစားဖြစ်။ မစားနိုင်၊ စားဖွယ်စား စရာ အမဲဟင်းလျာ၊ အသားဟင်းများ မည်မျှကောင်းနေစေကာမူ အဆိုပါ ယမကာ(သေရည်)တစ်ခွဲက်မသောက်လိုက်ရလျှင်ဖြင့် လုံးဝ ထမင်းမစားဖြစ်။ တစ်ခုခုလိုအုပ်သလို ဟာတာတာခံစားရသည်။ ကျွန်ုတော်၏ အသက်မှာလည်း(၂၂)နှစ်။ မိတ်ရူးရဲအရွယ်ဖြစ်သည်။

သည်နဲ့ ညာနေပိုင်းက ရှေ့တန်းတောင်ကုန်းတစ်နေရာ မြက် ခင်းပြင် ထမင်းရိုင်းစားပွဲလေးတစ်ခု ကျဉ်းပခဲ့ကြသည်။ အခကြောင်းရင်း မှာ ကျွန်ုတော်ကို ရည်ညွှန်းသည့်စားပွဲလေးဖြစ်သည်။ ကျွန်ုတော်က တပ်မတော်ပညာရေးနည်းပြ ဆရာသင်တန်းတက်ရောက်အောင်မြင် ခဲ့ပြီး မိမိတပ်ဖွဲ့သို့ပြန်လည်ရောက်ရှိသည့် အထိမ်းအမှတ်အဖြစ် တပ်စု တပ်စိတ်များမှ သူင်ယ်ချင်းအပေါင်းအသင်းများစုဝေး၍ ထမင်းစား သောက်ခဲ့ကြခြင်းဖြစ်သည်။ အခါတိုင်းသောက်နေကျထက် သည်နဲ့ ထမင်းရိုင်းတွင် ပိုသောက်မိသွားသည်။ ရေချိန်ပိသွားသည်။ အမြည်း ကလည်း ကောင်းလွှန်းသည်။ မျောက်သားဟင်းနှင့် မျောက်ချေးခါး။ မူးလိုက်သည့်ဖြစ်ခြင်း။ မိမိအိပ်ရာသို့ မည်သို့မည်ပုံ ဖြန့်ရောက်ရှိ လာခဲ့သည်မသိ။ ထမင်းရိုင်းမှ အတူးသောက်ဖော်သောက်ဖက် သူင်ယ် ချင်းများလည်း မည်သို့မည်ပုံ အပ်စုခဲ့သွားကြသည်ကိုမှတ်မိ။ လုံးဝ သတိမရ။ လောကကြီးကိုမေ့သလို ဖြစ်နေမီသည်။

ကျွန်တော်မှာ အိပ်ရာပေါ်ရောက်နေခဲ့သော်လည်း အိပ်ရှုမပျော်။ မျက်စိကို မှတ်လိုက်တိုင်း ခြင်ထောင်အမိုးမှာ ပတ်ချာလည်နေသည်။ ဘန်ကာာတဲ့ကြီးတစ်ခုလုံး ပတ်ချာလည်နှင့် မျက်စိမမိုတဲ့။ မအိပ်ဘဲ ဟိုတွေး သည်တွေးရင်း ထထိုင်လိုက်သည်။ အရက်ရှိနှင့်ကြောင့် စိတ် မငြိမ်မသက်က ယောက်ကယ်ဖြစ်နေခဲ့သည်။ အိပ်ရာပေါ် ပြန်လဲ မအိပ်တော့ဘဲ ဟိုတွေး သည်တွေးရင်းကပင် တောင်အောက်ရပ်ကျက် မှ ကျွန်တော်ချုပ်သော ချုပ်ညီမလေးကို သတိရလာသည်။ အခုအချိန် တွင် ညီမလေးက အိပ်နေလောက်ပြီလား။ မအိပ်သေးဘဲ စာဖတ်နေ မည်လား။ မည်သို့ပင်ဖြစ်စေ ညီမလေးနှင့် တွေ့ချင်သည့်ဆန္ဒ ပြင်းထန် လာသည်။ ထိန်းမနိုင် သိမ်းမရ။ သေရည်အရက်၏ နှီးဆွမ်းကြောင့် လူစိတ်ပျောက်နေခဲ့ပြီ ဖြစ်သည်။ ဘာဘာသာသာ မစဉ်းစားတော့ဘဲ ချက်ချင်း ညီမလေးအိမ်ဘက်သို့ ထသွားမိပါတော့သည်။

“ဟေ့တောင် မင်းမှုးနေရင် အိပ်တော့နော်။ ဘယ်မှ လျှောက် မသွားနဲ့ ကြားလား”

“ဟုတ်ကဲ့ပါဆရာ...မသွားပါဘူး”

သို့သော သေရည်သေရက်၏အရှိန်းကြောင့် ဆင်ခြင်တုတရား ကင်းခဲ့ပြီး တပ်စုတပ်ကြပ်ကြီး ဆရာသက်နောင်၏အလစ်တွင် စခန်း ကုန်းအောက်သို့ ကမန်းကတန်းဆင်းပြီးခဲ့သည်။ ဆင်းပြီးခဲ့သည်ဟု ဆိုသော်လည်း ပြီးရှုမရ။ စခန်းကုန်းက မတ်စောက်လွန်းပြီး အရက် မှုးလွန်နေသဖြင့် မတ်တပ်မဆင်းနိုင်တော့ဘဲ ဖင်တရွတ်တို့ကို၍ တရွေ့ ရွှေ တောင်အောက်သို့ဆင်းခဲ့ရသည်။ တောင်အောက်ရောက်ပြန်တော့ လည်း အရက်ရှိန်းကြောင့် ခြေလှမ်းမှန်မှန် မလျှောက်နိုင်၍ တောင်ပတ် လမ်း မြေနိုင်လမ်းအတိုင်း ဒယိမ်းဒယိုင်ဖြင့် လျှောက်ခဲ့သည်။ ည(၁၀) နာရီအချိန် ဖြစ်နေသည့်အပြင် စစ်ဆင်ရေးနယ်မြေအတွင်းက တော့ရွှေ

လေးတစ်ရွာဖြစ်အျော် လူခြေတိတ်ဆိတ်ဖြီး ခွဲးဟောင်သံများကသာ ရူည်ဖော်သည်။

“ရတ် ရတ် ရတ် ရတ်”

ကျွန်ုတ်တို့တို့မှာ သေရည်အရက်၏ နှီးဆွဲပေးနေမှုကြောင့် လူတိတ်အသိဉာဏ်ကင်းမဲ့ရွာဖြင့် ကျွန်ုတ် ချစ်ခင်တွယ်တာရသော ချစ်ညီမလေးအိမ်ရှေ့သို့ ရောက်လာခဲ့ပါသည်။ ခြားအတွင်းမှ ကလန့်ထိုးထားသဖြင့် ဖွံ့ဖြိုးမရ။ ခွဲးတစ်အုပ်က ကျွန်ုတ်ထဲသို့ အတင်းပြီး ဝင်လာကြသည်။

“ရတ် ရတ် ရတ် ရတ်” “ရတ် ရတ် ရတ် ရတ်”

ခွဲးဟောင်သံများက တစ်ရပ်ကွက်လုံး ရူည်သွားသည်။ တိတ်ဆိတ်ဖော်ဖော်ဖော်သည် ညအမှာ်ဝါယာတိုက် ဖြော်စွင်းလိုက်သည်။ တစ်လောက လုံးကို လှပ်နှီးလိုက်သလို လှပ်လှပ်ရွှေ့ နှီးထလာကြသည်။

“တော်ကြာ ဟိုင်ပွဲးတွေ့နတွေ့လို့ မင်းကိုသတ်သွားလိမ့်မယ်။ ဒါ ရှုံးတန်းစစ်မြေပြင်ကွဲ”

စောစောက တပ်စုတပ်ပြုပြီး ဆရာသက်နောင်၏ စကားသံများကို ကြားယောင်မိသည်။ သို့သော်လည်း အရက်မူးသမား ကျွန်ုတ်မှာ ဆင်ခြင်တံ့တာရားကင်းမဲ့ဖြီး ပုံမှန်အသိတိတ်မရှိတော့၍ ပတ်ဝန်းကျင်လှပ်ရှားမှုများကို လုံးဝကရမစိုက်၊ သတိမထားဘဲ အိမ်ခြိဝင်းအတွင်း သို့ ဝင်ရဖို့သာ စိတ်စောနေမိသည်။ မြိုစည်းရှိုးတံ့ခါးပေါက်ကလန့်ကို မရမက ဖွင့်နေမိသည်။ ဖွင့်၍မရပါ။ ခွဲးတစ်အုပ်က အနီးကပ်ထိုးဟပ်ပြီး စူးစူးဝါးဝါး ဟောင်နေကြသည်။ ဤကဲ့သို့ တိတ်ဆိတ်ပြီး သက်နေသည့် ညျှော်နက်သန်းခေါင်ယံ အချိန်အခါမျိုးတွင် ခွဲးဟောင်သံများဖြင့် ကမ္မာပျက်သကဲ့သို့ တစ်လောကလုံး ရူည်ပွဲက်ရှိက်နေသည်။ အိမ်ရှင်နှင့် ပတ်ဝန်းကျင်အိမ်များကနိုးလာပြီး ချောင်းမြောင်း

စောင့်ကြည့်နေကြမည်ကို ကျွန်တော် အရက်မူးသလား လုံးဝသတိ မထားမိခဲ့။ ကျွန်တော်ထိတ်ထဲ အသိထဲတွင် ချစ်သူရည်းစား ချစ်ညီမ လေး၏မှုက်နှုန်းသာ မြင်ယောင်နဲ့ခြင်းဖြစ်သည်။ ကျွန်တော် ခွေး ယောင်သံ ဆူညံသံများကို လုံးဝဂရမဖိုက်။ သတိမထားဘဲ ခြိတ်းခါးဝ ကိုသာ အားထည့်၍ ကြိုးကြိုးစားစား ဖွင့်နေမိသည်။

“အား...အမယ်လေး”

ကျွန်တော်က ခြိစည်းရှိုးတံ့ခါး၏အတွင်းကန်လန့်ကို လှည့်ဖြူတဲ့ ချို့အားပါးတရ တွန်းဖွင့်လိုက်ရာ တံ့ခါးပွင့်သွားသဖြင့် အရက်ရှို့ကြောင့် မိမိကိုယ်ကိုမိမိ မထိန်းနိုင်ဘဲ မျှာက်လျက် လဲကျ သွားခဲ့သည်။ ခြော့...အရက်မူးတော့လည်း အရှုံးတစ်ယောက်လိုပဲ လား...။

ကျွန်တော် လဲကျနေရာမှ ပြန်လည်ကုန်းရန်းထလိုက်ပြီး ချစ်ညီမ လေးရှိရာ အိမ်ကြီးသိသိ လွှမ်းကြည့်လိုက်သည်။ တစ်အိမ်လုံး မည်း မောင်နေသည်။ ကျွန်တော် အိမ်ပြီးထဲသို့ဝင်လိုက်သည်ဆိုလျှင် ခွေး အပ်ကြီးက အနီးကပ်ထိုးဟပ်ကြပြီး ရှုံးရှုံးဝါးဝါး ယောင်ကြသည်မှာ ကမ္မားပျက်သလား အောက်မေ့ရသည်။ သို့သော် ကျွန်တော် ဂရမဖိုက် နိုင်ဘဲ ချစ်ညီမလေးရှိရာ အိမ်ကြီးသိသိ ဦးတည်ဇွဲလျားဖင်တရွတ်ခွဲ လက်ထောက်၍ တရွေ့ရွေ့ချင်း သွားနေသည်။ ခြိစည်းရှိုးပါက်မှ အိမ်အောက်လွှေကားရင်းအထိ ပေ(၆၀)ခန့် ကွာဝေးမည်ဖြစ်သည့်အပြင် အိမ်မှာ ကုန်းနိမ့်ပိုင်းတွင်တည်ဆောက်ထားသဖြင့် အိမ်အောက်သို့ ရောက်သည်အထိ ဖင်တရွတ်တိုက်လက်နစ်ဖက်ထောက်လျက် တရွေ့ ရွေ့ဆင်းခဲ့ရသည်။ ခွေးယောင်သံများက မည်သို့ပင် ဆူညံ့နေပါစေ ကျွန်တော် ဂရမဖိုက်။ ကျွန်တော်၏ အသိဉာဏ်များ ကင်းမဲ့နေခဲ့သည်။ ဤသို့ အသိဉာဏ်ကင်းမဲ့နေရခြင်းမှာလည်း လူတို့သေစေတတ်သည်

အသည်သံမျဟန်ကြော်သံနှင့် အခြားဘဏ္ဍာတိပျေး

၃၃

သေရည်အရက်ကြောင့်ပင် ဖြစ်သည်။

“ဂုတ် ဂုတ် ဂုတ်”

ခွေးဟောင်သံများကို ကျွန်တော်ကရမထိကိုဘဲ ဖင်တရွတ်တိုက်ဖြင့် တရွေ့ရွေ့ဆင်းလာခဲ့ရာ အိမ်အောက်သို့ ရောက်လာခဲ့ပြီဖြစ်သည်။ အိမ်မှာ ဓမ္မတရှည်ပုံစံမျိုးဖြစ်၍ လူတစ်ရပ်ကျော်မြှင့်သည်။ ကျွန်တော်လည်း အိမ်အောက်တွင် အချိန်အတန်ကြာ မတ်တပ်ရပ်ပြီး အိမ်ပေါ်သို့ အကဲခတ်စောင့်ကြည့်နေမိသည်။ အထူးသဖြင့် ညီမလေးအခန်းဘက်သို့ အခြေအနေကို လေ့လာနေမိသည်။ အိမ်အပေါ်ထပ်သို့ လေ့ခါးတစ်ထပ်ချင်း တက်လာခဲ့သည်။ ခွေးဟောင်သံများ တိတ်ဆိတ်သွားပြီဖြစ်သည်။ ကျွန်တော်မှာ သေရည်အရက်၏ လှုံးဆော်မှုကြောင့် သွေးကွွဲပြီး အသိဉာဏ်ကင်းခဲ့ခဲ့သည်။ သူတစ်ပါးအိမ်ရာသို့ ညာအချိန် မတော်ကျူးကျော်ဝင်ရောက်ခဲ့မိသည်။ အိမ်ရှင်က ကျွန်တော်အား ရိုက်နှက်သတ်ဖြတ်ပစ်နိုင်သည်။ တရေးဥပဒေအရလည်း အရေးဟူ၍ ရသည်။ ရှုံးတန်းစစ်ဆင်ရေးနယ်မြေလည်း ဖြစ်သည်။ ရန်သူငါးပွဲးများနဲ့တွေ့ရင်လည်း မရှုမလှအသတ်ခံရမည်ဖြစ်သည်။ ထိုထိသော အန္တရာယ်အသွယ်သွယ်ကို ကျွန်တော် လုံးဝမစဉ်းစားခဲ့မိ။ အရက်၏ လှုံးဆော်မှု သွေးဆောင်နှီးဆွမ်ကြောင့် သတိလက်လှတ် အရှုံးတစ်ယောက်ကဲ့သို့ ညာအချိန်မတော်ကျူးကျော်ရှိနေခဲ့မိသည်။ စောက ခွေးဟောင်သံများကြောင့် ဤအိမ်တစ်အိမ်တည်းတွင်မက တစ်ရပ်ကွက်လုံးရှိ အိမ်သားများကပါ ထွက်ကြည့်နေကြမည်မှာ သေချာသည်။ ကျွန်တော် စိတ်ကြောင်ပြီး ဂရမထိက်ခဲ့ခြင်းသာဖြစ်သည်။ ကျွန်တော်အသိစိတ်ထဲတွင် ချစ်ညီမလေးနှင့် တွေ့ရှုနှင့်အတွက်ကိုသာ အာရုံရောက်နေခဲ့မိသည်။ အိမ်အပေါ်ထပ်သို့တက်သည့် လေ့ကားထစ်များကို တစ်ထပ်ပြီးတစ်ထစ် လေးဘက်ကုန်း၍ တက်ခဲ့သည်။ အရက်

ရှိနိမြေကြာင့် မတ်တပ်ရပ်၍မရ။ ပက်ကျိုများ၊ ခရုများကဲ့သို့ မလျှော့
သော့ဖွဲ့ဖြင့် တရွေ့ရွေ့တက်လာခဲ့ရာ အိမ်ပေါ်ထပ်သို့ရောက်ခဲ့ပြီဖြစ်
သည်။ တစ်အိမ်လုံး တိတ်ဆိတ်နေသည်။ ညီမလေးအခန်းထဲမှ ခြေသံ
ကြားသလိုလို ခံစားမိသည်။

“ညီမလေး...ညီမလေး၊ အစ်ကိုပါကွာ
နော်”

တစ်အိမ်လုံး မည်းမောင်နေပါသည်။ မည်သည့်အသံကိုမျှ
မကြားရတော့ပါ။ ခွေးဟာင်သံများလည်း တိတ်ဆိတ်ဖြင့်သက်သွား
ပြီဖြစ်သည်။ နှေ့လယ်နှေ့ခင်းများ၌ ဤအိမ်ကြီးပေါ်သို့ ကျွန်တော်
မကြာခဏရောက်ခဲ့ဖူးသည်။ တစ်အိမ်လုံးတွင် ညီမလေး၏အစ်မနှင့်
ခဲ့ဒိုအပြင်(၂)နစ်အချေယ် ကလေးငယ်သားယောကြားလေးတစ်ယောက်
ရှိသည်။ တစ်အိမ်လုံးနှင့် ကျွန်တော်ရင်းနှီးချစ်ခင်ကြသည်။ သိကျွဲ့
ကြသည်။ သံယောဉ်လည်းရှိကြပါသည်။ ပွင့်ပွင့်လင်းလင်း မကွယ်
မစုက်ဝန်ခံရလျှင် ညီမလေးနှင့် ကျွန်တော်ချစ်နေကြသည်ကိုလည်း
အစ်ကိုနှင့် အစ်မတိုက် သဘောတူကြသည့်အြားသည် အရိပ်အရောင်ပြထား
သည်။

ဤသို့ ချောမွှေ့ပြပြစ်၍ အဖြူရောင်ပြထားသောလမ်းကို
ကျွန်တော်က မည်းညွစ်အောင်အရပ်ဆိုးအကျဉ်းတန်ဖြစ်အောင် ကျွန်
တော်မသိစိတ်က လုပ်ဆောင်နေမိသည်။ ညွှေ့မှာလည်း နက်သည်
ထက်နက်၊ မောင်သည်ထက်မောင်နေသည်။ ထိုအတူ ကျွန်တော်၏
စိတ်ထဲက မိုက်တော်သည်လည်း မောင်မိုက်သည်ထက် မောင်မိုက်
နေပြီဖြစ်၍ အမောင်တက္ကာအမောင်ထဲတွင် အမိုက်မောင်ဆုံးဖြစ်ရပ်
တစ်ခုဖြစ်နေသည်ကို လုံးဝမစဉ်းစား မတွေ့မိခဲ့ပါ။ အကြောင်းရင်းမှာ
လည်း ကျွန်တော်၏မိုက်ရှုံးခဲ့စိတ်ဖွဲ့ မဆင်မခြင်ဘဲ လူကိုသေဖော်

အသည်းထဲမဟန်ကြောင်းနှင့် အမြားဝယ်ရုံးများ

၃၂

သည် သေရည်အရက်ကို အလွန်အကျွေးသောက်သုံးခဲ့မိ၍ပင် ဖြစ်သည်။

“ညီမလေး အစ်ကိုပါက္ခ၊ တံခါးဖွင့်ပေးပါဉိုးက္ခ”

ကျွန်တော်အသံက တိုးတိုးလေး၊ လေသံဖြင့် အော်ပြောနေလိုက်သည်။ သို့သော် အရက်ရှိန်ကြောင့် လျှောလေးအာလေးဖြင့် အသံမပိုမသသော ရှုံးမှုန်းစရာကောင်းသောစကားများကို တိုးတိုးလေးပြောနေခဲ့မိသည်။ ညီမလေး၏ အဓန်းတံခါးဝှေ့ရပ်လျက် အကြိမ်ကြိမ်အခါခါတံခါးခေါက်နေမိသည်။ တံခါးကုပွင့်မလာပါ။ ကျွန်တော့ခြေထောက်က က ညျာင်းလာပြီး တံခါးပေါက်ဝတ္ထ် ဖင်ထိုင်ချလိုက်သည်။ တံခါးမဖွင့်မချင်း မြှုပ်ရှိဖြင့် စောင့်ဆိုင်းနေမိခဲ့သည်။ စိတ်ကူးအမျိုးမျိုး ယဉ်နေခဲ့မိသည်။ အချိန်မှာ ကုန်မှုန်းမသိ ကုန်လွန်ခဲ့သည်။ ကျွန်တော်လည်း အရက်ရှိန်ကြောင့် မည်သည့်အချိန်ကပင် အိပ်ပျော်သွားခဲ့သည် မသိ။

“ဒေါင်...ဒေါင်...ဒေါင်...ဒေါင်...ဒေါင်”

“အောက်အီးအီးအွာတ်”

ရဲစခန်းကုန်းပေါ်မှ နာရီသံချောင်းခေါက်သံ ငါးချက်နှင့်အတူ အိမ်ခြေထဲမှ ကြက်ဖတ်အုပ်၏ ကြက်တွန်သံများကြောင့် ကျွန်တော်လန်းနှီးလာခဲ့သည်။ အမူးလည်း ပြောသွားခဲ့ပြီဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်ကြည့်လိုက်သည်။ ကျွန်တော် ချစ်ညီမလေး၏ အိပ်ခန်းတံခါးပေါက် ကြမ်းပြင်တွင် ပုဆိုးမြိုက်ကွား၍ အိပ်ပျော်နေခဲ့သည်ကို သိလိုက်ရသည်။ အခြေအနေမှုန်းကို သိလိုက်ရသည်နှင့်တစ်ဖြုပ်နက် အိမ်ပေါ်မှ အမြန်ဆုံးပြေးဆင်းလာခဲ့သည်။ အရက်မူးလည်း လုံးဝပြောသွားပြီဖြစ်၍ တပ်စခန်းကုန်းပေါ်သို့ အပြေးအလွှားရောက်သွားခဲ့သည်။

“မော်...မင်းပြန်လာသေးတာကိုး၊ မသိပါဘူးကွား၊ ရှိုံးသွား

ငြေးတွေ့တွေ့လို့ သတ်ပစ်လိုက်ပြီ ထင်မေတာကွာ။ လာစမ်း...ဒီအနားလာစမ်းပါ။ ဟင်း...ငါထိုးလိုက်ရလို့ကွာ...ရှုပ်က သနားကမားနဲ့ ဒီ(သေရည်)အရှက်ကို ဒီလောက်သောက်ရသလား။ ဉာက ငါမပြောဘူးလား။ ငါမတားဘူးလား။ မသွားနဲ့...အောက်မဆင်းနဲ့ အိပ်ရာပေါ်သွားပြန်အိပ်ပါလို့ ငါမပြောခဲ့ဘူးလား။ ဒီမှာ ရွှေမောင်...မင်းသိထားနိုက ဒါစစ်ဆင်ရေးကွာ...အပျော်ခုရီးတွက်လာတာမ ဟုတ်ဘူး။ နောက်တန်းမြို့ထဲမှာလို့ ရော်ကိုင်ပြီး ရေပက်တမ်းကစားနေတာ မဟုတ်ဘူး။ တောက်...ငါလုပ်လိုက်ရလို့ကွာ”

ကျွန်တော်၏ အမိုက်တော်လမ်းကို သိလိုက်လျှင် သိလိုက်ချင်းတပ်စခန်းကုန်းပေါ်သို့ အပြေးအထွေး ရောက်သွားသည့်အချိန်တွင် စခန်း၌ နယ်မြေလုပ်ခြေရေးအတွက် တိုက်ကင်းထွက်ရန် စစ်ချုပ်တန်ဆာပလာဝတ်စုအပြည့်ဖြင့် လုစစ်တန်းစီနေသည်ကို တွေ့လိုက်ရသည်။ ကိုယ့်အပြစ်နှင့်ကိုယ်မို့ မည်သိမြဲပြန်မပြောမီအောင် ပြုမြေမောင်လိုက်မီသည်။

“ကဲ...ရွှေမောင် မင်းမှာအပြစ်ရှိသလား၊ မရှိဘူးလား”

“ဟုတ်ကဲ ရှိပါတယ်ဆရာ။ ကျွန်တော် အရှက်မူးပွဲနှင့်သွားလို့ ဖြစ်ရတာပါ ဆရာ”

“မလိုချင်ဘူးကွာ...ဘာဆင်မြေမှမပေးနဲ့...မင်းမှာ အပြစ်ရှိတယ်ဆိုတာသိရင်...အဲဒီကွင်းကို (၅)ပတ်ပြေးစမ်း၊ ပြီးရင် ယူနိုးဖောင်းမြင်မြန်ဝတ်၊ ခရီးထွက်နှုံးအသင့်ပြင် ကဲမြန်မြန်လုပ်”

“ဟုတ်”

ကျွန်တော်လည်း ကိုယ့်အပြစ်ကိုယ်သိထားပြီဖြစ်၍ တန်းစီကွင်းကို(၅)ပတ် မြန်မြန်ပြီးပြုလိုက်သည်။ အမှားပြောခါစန့် မောနင်းပက် မလုပ်လိုက်ရဘဲ ခေါင်းထဲမှားနောက်နောက် အရသာကိုခံစားရင်းစစ်ထွက်တန်ဆာပလာဝတ်စုကို အမြန်ဆုံးပြေးဝတ်လိုက်သည်။

“စစ်ဝတ်စုဝတ်ဆင်ပြီး အသန့်”

“တပ်စုတပ်ကြပ်ကြီး ဆရာသက်နောင်ထံ သတင်းပိုလိုက် သည်နှင့်တစ်ပြုင်နက် လုံခြုံရေးအတွက် တိုက်ကင်းခရီးစတင်ထွက် ခွာခဲ့ကြသည်။ အသက်နှင့်ရင်းနှီးပြီး သေနတ်ကျော်ဆံများဖြင့် စစ်တိုက် ထွက်နေရသည်လည်း အရက်သမားကျွန်ုတော် ငါးရှင်သား ရွှေမောင်၏ ဦးဆောင်းထဲတွင် ညာကအရှိန်ကြောင့် ဦးနောက်မကြည့်လင်ဘဲ မူးနောက် နောက်ဖြင့်ပင် စစ်မြေပြင်ခရီးကို ဆက်လက်ချိတ်ကိုရင်း ကျွန်ုတော် ၏စိတ်ထန်လွှားမဲ့၌ အသိတစ်ခုဖြစ်ပေါ်မြို့သည်ကတော့? “အရက် သမား အမှားတစ်ခါသာဖြစ်ပါစေ၊ အမှားတစ်ရာ မဖြစ်မိအောင် သေရည်အရှင်ကို လုံးဝမသောက်တော့ပါဘူး” ဟူ၍ ဆုံးဖြတ်လိုက်မိ ပါတော့သည်။ ကျွန်ုတော်တို့ တိုက်ကင်းတပ်စုလမ်းခရီး တစ်ဝက်ခန့် အရောက်တွင် “ဒက် ဒက် ဒက် ဒက် ဒိုင်း ဒုံး”

ခရီးတစ်ဝက်ရောက်တော့ တော့တန်းတစ်နေရာမှ ရှုံးသူ၏ခြေခံ တိုက်ခိုက်ခြင်း ခံလိုက်ရသည်။ အပြန်ပြန် အလှန်လှန်တိုက်ကြခိုက်ကြ ပစ်ကြခတ်ကြဖြင့် တစ်တော့လုံး ဆူညံသွားသည်။

“ရှိမင်္ဂာ ခွဲမစွဲကွဲ...တက်...တက်”

“ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း”

တိုက်ပွဲပြီးဆုံးသွားသည်။ ရှုံးသူများက ချုံခြုံချောင်းမြောင်း ပစ်ခတ်မှုကို တပ်မတော်က တရကြခိုးဒလဟော အတင်းဝင်ရောက် ၍ တပ်မတော်၏အစွမ်းသတ္တိကို လက်တွေ့ပြသလိုက်နိုင်ခြင်းကြောင့် ရှုံးသူများ ကရောသောပါး၊ ကသောကမများ ကစွမ်းကလျား ကြောက် ကြောက်ဆွဲဆွဲဖြင့် ထွက်ပြီးလှတ်မြောက်သွားကြသည်။

တော်ပါသေးရဲ့။ မည်သူဘက်မှ ကျေဆုံးဒက်ရာ ရရှိသည်ကို မတွေ့ကြရပါ။ ရှုံးသူများနှင့် ဝေးကွာခဲ့ပြီဖြစ်၍ ခေတ္တနားကြသည်။

ထိုသိန္တားမော်ခိုက်မှာ ကျွန်တော်၏အကျင့်ထုံးစံအတိုင်း အိတ်ကပ်ထဲမှ အိတ်ဆောင်ဒိုင်ယာရီစာအုပ်လေးကို ဆွဲထုတ်လိုက်သည်။ တစ်နွေတာ ဖြစ်ကြောင်းကုန်စင် မှတ်တမ်းရေးရန်ဖြစ်သည်။

“ဟိုက်...ငါဒိုင်ယာရီ ဘယ်ရောက်သွားပါလိမ့်”

တိုက်ပွဲဖြစ်သည့်နေရာမှ တိုက်ပွဲစခိုန်၊ ပြီးဆုံးချိန်၊ ဒဏ်ရာရ စသည်ဖြင့် တစ်နွေတာဖြစ်ပျက်သမျှ ရေးမှတ်လေ့ရှိသည်။ ယနိုဝင်ဘာ ရေးမှတ်စရာ ဒိုင်ယာရီစာအုပ်မှာ မနေ့သာက ရောက်ရှိခဲ့သည့် ချို့ညီမ လေးအိမ်တွင် ကျကျနှံခဲ့သည်ပဲလား။ ညီမလေးကာပဲ နှိုက်ယူထားလိုက် တာလား။ ဝေခွဲ၍ မရတော့ပါ။ ဒိုင်ယာရီစာအုပ်ပျောက်၍ မဖြစ်၊ ကျွန်တော်ဘဝ မှတ်တမ်းအဖြစ်မှန် အသေးစိတ်များကို ရေးမှတ်ထား ခြင်းဖြစ်၍ ပျောက်၍ မဖြစ်၊ မည်သည့်နည်းနှင့်မျှ အပျောက်မခဲ့နိုင်ပါ။ တိုက်ကင်းလှည့်လည်နေစဉ်အတွင်း တိုက်ပွဲပေါင်း(၃)ကြိုမ်ဖြစ်ခဲ့သည်။ နယ်မြေအခြေအနေအရ တိုက်ကင်းအဖွဲ့ ချက်ချင်းပြန်၍ မဖြစ်တော့ပါ။ အထက်ညှိန်ကြားချက်အရ ရှိသွေ့မောက်ကို ထက်ကပ်မကာ လိုက်တိုက်နေရှု၍ လမ်းခေါ်းတွင် တစ်ညွှန်ပို့ နှစ်ရက်ကြာသွားခဲ့သည်။ (၂)ရက်မြောက်သောနဲ့ နွဲလယ်(၂)နာရီကျော်ခန့်တွင် တပ်စခန်းသို့ ဘေးမသိရှိမခဲာ့ ချောမေ့စွာ ပြန်လည်ရောက်ရှိခဲ့သည်။

စခန်းကိုရောက်ရှိသွားလည်ဆိုလျှင်ပင် လက်နက်ခဲယမ်းနှင့် ကျော်း အိတ်တို့ကို သေချာစွာသိမ်းဆည်းထားခဲ့ပြီး တစ်နွေတာက ရောက်ရှိ ခဲ့သည့် ချို့ညီမလေးတို့အိမ်သို့ အပြီးအလွှား ရောက်ရှိခဲ့သည်။ အိမ်ထဲတွင် ညီမလေး၏အစ်မနှင့် ကလေးလေးတစ်ယောက်ကိုသာ တွေ့ရှိရသည်။

“ဟင်...အစ်မတစ်ယောက်ထဲလား။ အစ်ကိုရော ဘယ်သွားလဲ။ ညီမလေး ကျောင်းသွားလား”

“ဟင်-မောင်ရွှေမောင်။ နင် ဟိုတစ်နွေ့သက ဘယ်လိုဖြစ်တာလဲ၊ ဘာဖြစ်လို့ အဲဒါလောက်သောက်ရတာလဲ၊ နင်တော်တော်မို့က်တာပံ့မော်”

“ဟုတ်တယ် အစ်မရယ်။ အဲဒီညာက ကျွန်တော်သိပ်မူးသွားတယ်။ တစ်ခါမှ ဒီလောက်မမူးဘူးဘူး။ ဘယ်လိုဖြစ်သွားမှန်တောင်မသိပါဘူး အစ်မရယ်။ အဲဒါ အစ်မတို့ကို ကျွန်တော်တောင်းပန်ဖို့လာခဲ့တာပါ။ ကျွန်တော် အစ်မတို့ကို စောကားသလိုဖြစ်သွားခဲ့တယ်။ ကျွန်တော် ခရီးသာထွေက်သွားခဲ့ရတယ်၊ လုံးဝစိတ်မကောင်းဖြစ်နေခဲ့ရတယ်။ ဒါနဲ့အစ်မကို မေးရှုံးမယ်။ အဲဒီညာက ကျွန်တော် ဒိုင်ယာရှိစာအပ်လေးတစ်ခုပဲ ကျေကျေနဲ့ခဲ့တယ်။ အစ်မ တွေ့မိသေးလားဟင် အစ်မ”

အစ်မက ကျွန်တော်အတွက် ရေနေးတစ်ခွက် ငှဲထည့်ပေးသည်။

“ရော...ငါမောင် ရေနေးသောက်လိုက်ပါဉီး။ တိုက်ကင်းက ချောချောမောမော ပြန်ရောက်လာလို့ ဝမ်းသာပါတယ်ကျယ်...ဟိုဇော်သကအဖြစ်အပျက်ကြောင့် အစ်မလည်းစိတ်မကောင်းပါဘူး။ တစ်ခါမှလည်း ဒီလိုမဖြစ်ခဲ့မူးဘူးပဲ။ ဖြစ်သွားတော့ အစ်မစိတ်ပူလိုက်ရတာ။ နင်ကလည်း နင်ပဲ၊ ညာအခိုန်မတော်မူးပြီး လာရတယ်လို့၊ ဘာမှဖြစ်မသွားတာ ကံကောင်း၊ နင့်အစ်ကိုက အရမဲ့စိတ်ဆိုးပြီး ဓားနဲ့ခုတ်သတ်မယ် တကဲကဲနဲ့...အစ်မက ဆွဲထားရမယ်။ အောက် နင်လည်း ညီမလေးရဲ့တဲ့ခါးပေါက်မှာ လဲချုပြီး အိပ်ပျော်သွားခဲ့တယ်။ မောင်ရွှေမောင်ရဲ့ စိုင်ယာရှိစာအပ်ကိုလည်း နင့်အစ်ကိုပဲ သိမဲ့ထားတယ်။ နင့်ကိုလည်း အရမဲ့စိတ်ဆိုးအောက်။ နင့်အစ်ကိုလာရင် နင်တောင်းယ်လိုက်ဉီးအော်။ နင့်ကို ရျှောန်းရုံး၊ သွားတိုင်မလိုတဲ့။ အဲဒါ နင်

သေသေချာချာ တောင်းပန်လိုက်ညီးနော်”

“ဟုတ်ကဲ့ပါ အစ်မရယ်၊ တောင်းပန်လိုက်ပါမယ်၊ အစ်မကိုလည်း ကျေးဇူးတင်ပါတယ်”

အစ်မက စိတ်မကောင်းစွာ ကရာဏာသက်စွာဖြင့် တစ်လုံးချင်းအေးအေးစွာ ပြန်လည်ပြောပြန်သည်။ ကျွန်ုတ်သည်း စိတ်မကောင်းစွာဖြင့် အစ်မကိုတောင်းပန်စကားပြောရင်း အစ်ကိုပြန်အလာကို စောင့်နေလိုက်သည်။ ဉာဏ်(၃)နာရီထိုးနေပြီ ဖြစ်သည်။

“ဟော...မောင်ရွှေမောင် ဟိုမှာ နှင့်အစ်ကိုလာနေပြီ။ နှုတ်ဆက်လိုက်ညီး”

“သို့...ဟုတ်ကဲ့အစ်မ။ ဟုတ်ကဲ့ ဟုတ်ကဲ့...ဟာ အစ်ကို အလုပ်က ပြန်လာပြီလား...ကျွန်ုတ် အစ်ကိုကိုတောင်းပန်ချင်လို့လာခဲ့တာပါ အစ်ကို”

ကျွန်ုတ်က နှုတ်ဆက်သော်လည်း အစ်ကိုက စကားမပြောဘဲ မောက်ဖေးအိပ်ခန်းထဲသို့ ဝင်သွားသည်။ အစ်မက ကျွန်ုတ်အား ထိုင်စောင့်နေရန် လက်ကားပြန်လိုက်သဖြင့် အစ်ကိုအခန်းထဲမှ ပြန်ထွက်အလာကို ထိုင်စောင့်နေလိုက်သည်။ ခဏအကြာ အစ်ကိုအခန်းထဲမှ အဝတ်အစားလဲပြီး ပြန်ထွက်လာကာ ကျွန်ုတ်သေားနားမှ ထိုင်ခံတွင် ဝင်ထိုက်လိုက်သည်။

“မင်း ဘာလာလုပ်တာလဲ...အရက်မူးလာသေးလား၊ ဟင်း...မင်းကွာ...ရုပ်ကလေး သနားကမားနဲ့၊ မင်း တော်တော်မိုက်တဲ့ကောင်ပဲကွု”

“ဟုတ်ကဲ့ပါ အစ်ကို...ဟိုဇွဲသကိစ္စ ကျွန်ုတ်လုံးဝတောင်းပန်ပါတယ် အစ်ကိုရယ်။ ကျွန်ုတ် ဒီလောက်တစ်ခါမှ မမူးဖူးပါဘူး။ ကျွန်ုတ် ပညာရေးနည်းပြဆရာသင်တန်းက ပြန်ရောက်

လာလို ကျွန်တော့ကို ကြော့ဆိုရက်ပြုစားသောက်ပွဲ လုပ်ပေးကြတာပါ။ ကျွန်တော်တို့အားလုံး တော်တော်အမှုးဂွန်သွားကြတယ်။ ကျွန်တော်လည်း ဘယ်လိုဖြစ်သွားမှန်း မသိပါဘူးအစ်ကိုရယ်၊ အဲဒီကိုစွဲ အစ်ကိုကိုရော အစ်မကိုပါ ကျွန်တော်အထူးတောင်းပန်ပါတယ်။ ခွင့်လွှတ်ပါ၊ ကျွန်တော် ကန်တော့ပါတယ်”

ကျွန်တော်က ထိုင်ရာမှုထြီး အစ်ကိုရော အစ်မကိုပါ ထိုင်ကန်တော့လိုက်သည်။

“နောက်ပြီးတော့ ဟိုအစ်ကိုကို တောင်းပန်ချင်တာတစ်ခုရှိပါသေးတယ် အစ်ကို။ အဲဒါကတော့ ဟို ဟိုနေ့ကကျွန်ခဲ့တဲ့ ကျွန်တော်အိပ်ဆောင် ဒိုင်ယာရုံစားအပ်ကလေးကို ကျွန်တော်ပြန်ရချင်ပါတယ် အစ်ကိုဖော်။ ကျွန်တော် တောင်းပန်ပါတယ် အစ်ကိုရယ်ဖော်”

“အိုး...နိုး နိုး အေဒါတော့ လုံးဝပြန်မပေးနိုင်ဘူးကျေမင်းအပြစ် မင်းသိမှာပေါ့။ မင်း ရှုံးတန်းမြားချုပ်ရုံးမှာ သွားရှင်းရလိမ့်မယ်။ ငါမင်းတို့ ရှုံးတန်းရုံးကိုသွားတိုင်ဖို့ လုပ်ထားတယ်”

အစ်ကိုက လက်ညွှေးထောင်ကာလှုပ်ခါရင်း ပြောနေလိုက်သည်။ ကျွန်တော် နှီးရိမ်သွားသည်။

“ဟာ မလုပ်ပါနဲ့ အစ်ကိုရယ်၊ အဲဒီလိုလှပ်လိုက်ရင် ကျွန်တော်မှတ်တမ်းမှာ မှင်နိုင်သွားပြီး ကျွန်တော့ဘဝ အညွှန်ကျိုးသွားလိမ့်မယ် အစ်ကို။ ကျွန်တော်က အခုံရှုံးတန်းပြန်ရင် ဗိုလ်သင်တန်းတက်ချင်တက်မယ်၊ လောလောဆယ်မှာတော့ တစ်ကြပ်ကြီးစာရေးသင်တန်းတက်ဖို့က သေချာတယ်။ ဒါပေမယ့် အစ်ကိုက ရှုံးတန်းရုံးကိုတိုင်လိုက်ရင် ကျွန်တော်မှတ်တမ်းမှာ မှင်နိုင်သွားပြီး ကျွန်တော်အညွှန်တလုလှနဲ့ဖြစ်အတာ အညွှန်ချိုးပစ်လိုက်သလို ဖြစ်သွားမှာပါ အစ်ကို။ မလုပ်ပါနဲ့ အစ်ကိုရယ်။ ကျွန်တော် အစ်ကိုကို ကန်တော့ပါတယ်

အစ်ကိုရယ်။ ခွင့်လွတ်ပေးပါ အစ်ကိုရယ်နော်”

ကျွေးမားတော်က အစ်ကိုကျော်ပဲတဲ့အထိ တောင်းပန်ရုံမကဘဲ လက်အပ်ချိုကာ ကန်တော့နေလိုက်ပြန်သည်။

“ကြည့်စမ်း...မင်းအဲဒီလိုကျတော့လ ကြောက်တာတ်လွန်းလိုက်တာကွာ...ဒီလောက်ကြောက်တာတ်ရင် ဘာဖြစ်လို့ ညြို့သန်းခေါင်ချိန်မှာ သူတစ်ပါးအိမ်ပေါ်ကို ဘာဖြစ်လို့ကျူးကျော်ဝင်ရောက်ခဲ့ရသလဲကွာ၊ အဲဒါကိုတော့ မကြောက်ဘူးပေါ့”

“ဟုတ်ကဲ့...ကျွေးမားတော်မှားသွားပါတယ် အစ်ကို တောင်းယ်ပါတယ်၊ ကျွေးမားတော်ခိုင်ယာရိစာအပ်ကလေးကိုတော့ ပြန်ပေးပါအစ်ကိုရယ်နော်...ရှိကြီးခိုးပါတယ် အစ်ကိုရယ်”

“အင်း...ရွှေမောင် ရွှေမောင် အခုတော့ မင်းအမှားကို သိသွားပြီပေါ့...ကဲ ဒီလိုလုပ်ကွာ”

“ဟုတ်ကဲ့...ပြောပါ အစ်ကို”

“ငါတို့တို့နဲ့ ရှင်းရှင်းပဲပြောလိုက်မယ်...မင်းအခုချိန်ကစပြီးတော့ ငါညီမလေးနဲ့ လုံးဝအဆက်ဖြတ်ရမယ်။ လုံးဝအဆက်သွယ်ရဘူးကွာ။ ကဲ့...ဒါဆိုရင် မင်းခိုင်ယာရိစာအပ်ကို ငါအခုပြန်ပေးလိုက်မယ်ကွာနော်။ မင်းကတိပေးနိုင်မလား”

ကျွေးမားတော်သိမ္မား မပြောရဲသေးဘဲ စိတ်မကောင်းဖြစ်ကာ ခေါင်းစိုက်ဖို့ကျသွားပါသည်။ အစ်ကိုမျက်နှာကို ရဲရဲမကြည့်ရုံဘဲ ဖြစ်သွားမိသည်။ အတန်ကြောမှ စိတ်ကိုအားတင်းပြီး ပြန်ပြောလိုက်ရသည်။

“အဲဒီလိုတော့ မလုပ်ပါနဲ့အစ်ကိုရယ်၊ ညီမလေးရော ကျွေးမားတော်ပါ-စိတ်ဆင်းရဲရမယ့်အလုပ်ကိုတော့ မလုပ်ပါရစေနဲ့ အစ်ကိုရယ်။ ကျွေးမားတော်တို့က တကယ်ချိစိုက်တာပါ အစ်ကို။ တကယ်ယူကြောပါ။”

အခု ဒီကစစ်ဆင်ရေးပြန်ရင် ညီမလေးကိုခေါ်သွားဖို့၊ ညီမလေးက လည်းလိုက်ဖို့ ဆုံးဖြတ်ထားပြီးကြပါပြီ အစ်ကို။ ကျွန်တော်တို့ လုံးဝ မခဲ့နိုင်ပါဘူး အစ်ကိုရယ်၊ ကျွန်တော် တောင်းပန်ပါတယ်ဆုံး”

“တော်တော့ကွာ...ရွှေမောင်၊ မင်း ဆက်မပြောနဲ့တော့၊ မင်း ရဲဒိုင်ယာရဲစာအုပ်ကို ငါအကုန်ဖတ်ပြီးပြီ။ မင်းအကြောင်းကိုလည်း ငါ အကုန်သိပြီးပြီကွာ။ မင်းသာမယ်မကြနဲ့။ မင်းစန်းချုံတဲ့ရွာတိုင်းမှာ တစ်ရွာတစ်ယောက်စီ ရည်းစားထားတယ်။ ဟိုတစ်ယောက်နဲ့ ချိန်းတွေ လိုက်၊ ဒီစခန်းရောက်ရင် ဒီတစ်ယောက်နဲ့ ချိန်းတွေ့လိုက်နဲ့ မင်းလူ ရှုပ်ပဲကွာ။ တော်ပါသေးရဲကွာ စောစောစီးစီး သိလိုက်ရလို့”

“ဒါ...ဒီလိုမဟုတ်ပါဘူး အစ်ကိုရယ်။ ကျွန်တော် တောင်းပန် ပါတယ် အစ်ကိုရယ်၊ ကျွန်တော် ညီမလေးကို အတည်ယူမှာပါ အစ်ကိုရယ်။ ကျွန်တော် ညီမလေးကို အပျော်ကြံတာ မဟုတ်ပါဘူး အစ်ကိုရယ်ဆုံး အစ်ကို၊ အစ်မ ပြောပေးပါပြီး အစ်မရယ်၊ ညီမလေး ကို ကျွန်တော် တကယ်ချစ်တာပါ။ အဆက်မဖြတ်ပါရစေနဲ့ အစ်ကို... မလုပ်ပါနဲ့ အစ်ကိုရယ်ဆုံး အစ်ကို...”

ကျွန်တော်လည်း အရှုံးတစ်ယောက်လို့ မရှုက်မကြောက်ဝမ်း နည်းပက်လက် ရှိနှိုးဦးချုအကြိမ်ကြိမ် တောင်းယန်လိုက်ရသည်။ သို့သော် အစ်ကို လက်မခံပါ။ ကျွန်တော်ခိုင်ယာရှိကို အစအဆုံးဖတ်ပြီးပြီခုံး တော့လည်း ကျွန်တော်ကိုအထင်လွှဲစရာ၊ အထင်သေးစဏေရာဖြစ်သွား များ သေချာပါသည်။ ကျွန်တော်ကလည်း ခိုင်ယာရှိနှေ့စဉ်မဓရေးရလျှင် မဖော်နိုင်။ တစ်နှေ့တာဖြစ်ပျက်ခဲ့သမျှ၊ တွေ့ကြခဲ့ရသမျှ တိတိကျကျ ရေးမှတ်ထားလေ့ရှိသည်။ ယခုလည်း ကျွန်တော်ခိုင်ယာရှိထဲ၌ အစ်ကို ဖတ်မိထားသလို ဟုတ်မှန်ကြောင်းဝန်ခံရမည်ဖြစ်သည်။ သို့သော် ရှုတန်း ခွန်ဘန်းစန်း၊ လဝါးစခန်း၊ စိန်လုံးစခန်းနှင့် လွယ်ဂျယ်စခန်းတို့

၌ ယခင်နှစ်များစစ်ဆင်ရေးကာလတိုးက ချစ်ခင်ခဲ့သူ ရင်းနှီးခဲ့သူများ ရှိခဲ့ပါသည်။ သို့သော အချိန်ကာလတိတောင်းပြီး စခန်းများ၏ ကြာ ကြာမနေခဲ့ရသဖြင့် ရင်းရင်းနှီးနှီးချစ်ကျွမ်းဝင်မှ မရှိခဲ့ပါ။ အမည်ခဲ့ချစ် ရည်းစားများသာ ဖြစ်ခဲ့သည်။ ယခု ညီမလေးနှင့် ချစ်ကျွမ်းဝင်သလို မဟုတ်။ သံယောဇုံလည်း သိပ်မရှိလှပါ။ ယခု ညီမလေးနှင့် တွေ ဆုံးရသည့်အချိန်ကာလလည်း ကြာမြင့်ပြီး နှစ်ဦးသားအသည်းနှင့်အောင် စွဲလန်းချစ်မိန္ဒြပ်ဖြစ်သည်။ အနှစ်အတိုင်း ထိခဲ့ရလျှင် ယောက်နှီးကလေး များနှင့် အဆက်အသွယ်လည်း လုံးဝမရှိတော့ပါ။ ရန်သူနယ်မြေ၊ စစ်ဆင်ရေးနယ်မြေ အနေကိုရောင်နယ်မြေဖြစ်၍လည်း စာအဆက် အသွယ်ရော၊ လူအဆက်အသွယ်ပါ လုံးဝမရှိတော့ပါ။ ဤအဖြစ် အပျက် အဖြစ်မှန်ကို အစ်ကိုက လုံးဝမသိရှိဘဲ ဒိုင်ယာရိစာအုပ်ထဲတွင် နေ့စဉ်ရေးမှတ်ထားသည်ကိုသာ ဖတ်ရှုသိရှိထားရသဖြင့် ကျွန်တော် အပေါ် လုံးဝအထင်သေး မယုံကြည်နိုင်သော လူရှုပ်လူပွောက်ယောက် အဖြစ်သာ အသိအမှတ်ပြုထားလိုက်ပြီဖြစ်ပေမည်။

သည်လိုအချိန်အခါမျိုးတွင် ကျွန်တော်ဘာက်က တင်းမာနေလျှင် ဓေါင်းမာနေခဲ့လျှင် တစ်နှုန်းကဖြစ်ပျက်ပုံကို ရှေ့တန်းရုံးသို့ တိုင်ချက် ဖွင့်လိုက်လျှင် ကျွန်တော်ကိုယ်ရေးမှတ်တမ်းတွင် မှင်နီဝင်ပြီး ဘဝအညွှန် တုံးသွားမည် သေချာသည်။ ထိုကြာ့င့်ပင် မျက်စိမ့်တ်လျက် ညီမ လေးကို အသည်းနှင့်အောင်ချစ်ပါလျက်နှင့် အစ်ကိုကြီးလိုချင်သော အစ်ကိုကြီးဖြစ်စေချင်သော အဖြေကို ကျွန်တော်အသည်းနာရာဖြင့် ပေးလိုက်မိပါတော့သည်။

“ကပါ အစ်ကိုကြီးရယ် အစ်ကိုကြီး ဖြစ်စေချင်တဲ့အတိုင်း ကျွန်တော် ညီမလေးနဲ့အဆက်ဖြတ်ပေးပါမယ်။ ဒါပေမယ့် ကျွန်တော် လုံးဝစိတ်မကောင်းပါဘူး အစ်ကိုရယ်။ ညီမလေး သိသွားရင်လည်း

သူ ဘယ်လောက်ခံစားရမလဲဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော် စစ်သား၊ စစ်သားကတိ၊ ယောက်ဗျားကတိတည်စေရပါမယ် အစ်ကို”

ကျွန်တော်ခံစားချက်ကို အိတ်သွန်ဖာမှာက် ရင်ဖွင့်ပြလိုက် သဖြင့် အစ်ကိုကြီးမှာ စိတ်ချေသွားသည့် အမူအယာမျက်နှာပြီးချင်လာ သလောက် ကျွန်တော်နှင့်အစ်မကြီးတို့၏ မျက်နှာများမှာ မဆွင်ပျော်မျက်ရည်စံများဖြင့် စိတ်မကောင်းစွာ ခံစားနေလိုက်ကြရသည်။

“အေး...ဒီလိုမှုပေါ့၊ ယောက်ဗျားပဲကွာ၊ လုပ်ရဲရင် ခံရမှုပေါ့။ သွေ့ရှိရမှုပေါ့။ က မင်းလဲ ကိုယ့်အပြစ် ကိုယ်သိလို့ ဝန်ခံကတိ ပြုလိုက်ပြီခဲ့တော့ မင်းကိုသည်းခံခွင့်လွှတ်ပြီး ရှေ့တန်းရုံးကိုလည်း ငါမတိုင်တော့ပါဘူးကွာ၊ က ရွှေ မင်းရဲအဖိုးမဖြတ်နိုင်တဲ့ ခိုင်ယာရှိ စာအုပ်၊ ဟုတ်တယ်နော်၊ က က မင်းလဲပညာတတ်လူငယ်တစ် ယောက်ပဲကွာ။ ကိုယ့်ဘဝကိုယ် မနှစ်မွန်းပါစေနဲ့ကွာ၊ နော်...မင်းက လိမ္မာပြီးသားပါ။ အရက်ကိုလုံးဝမသောက်နဲ့၊ အရက်ကြောင့် မင်း အခုလိုဖြစ်ရတယ်ဆိုတာ ဒါက ဘဝသင်ခန်းစာပေါ့ကွာနော်”

“ဟုတ်ကဲ့ ဟုတ်ကဲ့ပါ အစ်ကို၊ ကျေးဇူးတင်ပါတယ် အစ်ကို၊ အစ်မကိုလည်း အထူးကျေးဇူးတင်ပါတယ်ပျော်၊ နော်...အခုဖြစ်တဲ့ အဖြစ်အပျောက်ကို ညီမလေးကို အသိမပေးပါနဲ့မှား အစ်မကြီးရယ်နော်၊ က အစ်ကိုနဲ့ အစ်မတို့ကို ကျွန်တော်ကန်တော့ခဲ့ပါတယ်ပျော်နော်”

ကျွန်တော်အစ်ကိုနဲ့ အစ်မတို့ကို ရှိခိုးကန်တော့တောင်းပန်ပြီး ကျွန်တော် တန်ဖိုးသားသော ခိုင်ယာရှိစာအုပ်ကို ကိုင်ဆုပ်ကာ ညီမ လေးကျောင်းကပြန်မရောက်မီ တပ်စခန်းကုန်းသို့ ပူဇွဲသောကကို ရင်မှာပျော်ပိုက်ရင်း အသည်းအနား စိတ်မကောင်းစွာ ခေါင်းဦးကိုနိုက်ချာ ကာ လေးလဲသော ခြေလှမ်းတို့ဖြင့် လှမ်းပြန်ခဲ့ရပါတော့သည်။

မင်းရွှေမင်း(တောင်ကုတ်)

ဘဝ၏ ကျေးဇူးရှင်



ဘဝ၏ကျော်လူရှင်

“ဦးလေးရေ ကျွန်တော်ပစ္စည်းတွေ ကားပေါ်တင်ထားခဲ့မယ်
နော်။ ကျွန်တော် တောင်ကုတ်မြို့အထွက် ကျောင်းကြီးရှေ့နားက
စောင့်စီးမယ်နော် ဦးလေး”

“ဟေ ငါတူ ဘာဖြစ်လို့ ကားဂိတ်ကမစီးတာလဲ၊ ဘာကိစ္စ^၁
တွေ ရှိအနေသေးလို့လဲ ငါတူရဲ့”

“ဟုတ်ကဲ ဦးလေးရေ ကျွန်တော်ကိစ္စလေးတွေ မပြီးပြတ်
သေးလိုပါ။ နှေ့လယ် တစ်နာရီထွက်မှာ ဟုတ်တယ်နော် ဦးလေး
စိတ်ချုပါ၊ ကျွန်တော် ကျောင်းကြီးရှေ့က စောင့်အော့ပါ့မယ်နော် ဦးလေး”

“ကဲ-သူငယ်ချင်း သန်းစိန်း ငါသွားမယ်။ စိတ်ချုမယ်နော်”

“အေးပါကွာ၊ သွားမှာသာ သွားစမ်းပါ၊ ငါကားမထွက်မချင်း
စောင့်ကြည့်အော်ကွာ”

ကိုချေမောင်က ပြည်မြို့သွားရန်အတွက် တောင်ကုတ်-ပန်း
တောင်းပြီးဆွဲသည့်ကားပေါ်သို့ သူ၏အိပ်ရာလိပ်ကိုတင်ထားခဲ့ပြီး

တောင်ကုတ်မြို့အထွက် ရီးမအတက် ကားလမ်းမဘား စာသင်ကျောင်း
ကြီးရှုံးမှ လာရောက်စောင့်နေသည်။

“ငါ စစ်တပ်ထဲဝင်ရတော့မယ်။ စစ်သားကြီး ဖြစ်တော့မယ်”
ကိုရွှေမောင် တစ်ယောက်တည်း ကားစောင့်နေရင်း စိတ်ကူးယဉ်ပျော်
ရွင်နေမိသည်။ ရွှေမောင်မှာ ကားဆရာပြောသလို ကားဂိုတ်အစမှ
ကားပေါ်တက်ထိုင်ပြီး ပေါ်ပေါ်ထင်ထင် မလိုက်ရဲ့၊ အသိကျွမ်းထဲမှ
တစ်ယောက်ယောက်က မြင်တွေ့သွားလျှင် သွားအကြံအစည်းပျက်သွား
နိုင်သည်။ ထို့ကြောင့် သူငယ်ချင်းဖြစ်သူ မောင်သန်းစိန်နှင့် တိုင်ပင်ညှိ
နိုင်းပြီး ကားပေါ်ပစ္စည်းတင်ထားခဲ့ခြင်းဖြစ်သည်။

၁၉၆၃ ခုနှစ်က တောင်ကုတ်ပန်းတောင်း ပြည်အဝေးပြီး
ကားများမှာ ယခုခေတ်မှာကဲ့သို့ လူစီးအဲသတ်စိတ်ကားကြီးမျိုးမဟုတ်ဘဲ
ကုန်ပစ္စည်းတင်သည့် ကုန်တင်ကားကြီးများဖြင့်သာ သွားလာကြရ
သည်။ ငါးပါးငါးပါးမြောက်နဲ့လိုင်လိုင်ဖြင့် လိုက်ပါကြရသည်။ လမ်းမမှာ
လည်း မြေနှစ်လမ်းသာဖြစ်ပြီး မြေပြီးကျခြင်းကြောင့် ကားလမ်းမမှာ
ခကာခကာ ပိတ်ဆိုရပ်တန်းကြရသည်။ ချောက်ထဲ ထိုးကျသည့်ကား
များလည်း မနည်းခဲ့ပါ။

ကိုရွှေမောင်မှာ တောင်ကုတ်မြို့ အထက်တန်းကျောင်းသား
တစ်ဦးဖြစ်ပြီး အခံမီးသတ်တပ်ဖွဲ့တွင် တက်ကြွောပါဝင်လှပ်ရှားနေသည့်
အပြင် အထက်တန်းကျောင်း ဘောလုံးလက်ရွှေးစင် အားကစားသမား
တစ်ဦးလည်းဖြစ်သည်။ ငါးအပြင် မြို့နယ်လှုင်ယ် ပရဟိတာအသင်းပိုင်
တစ်ဦးလည်းဖြစ်သည်။ လှမှုဝန်ထမ်းလုပ်ငန်းများ၌ စိတ်ပါဝင်စား၍၍
တက်ကြွော ပါဝင်ဆောင်ရွက်နေသွားဖြစ်သည်။ လူချစ်လှစင်လည်း
ပေါ်များသည်။ အထူးသဖြင့် တပ်မတော်သားဘောလုံးအသင်းနှင့်
မကြာခကာ ချို့ဗြို့ပွဲကစားလေ့ရှိသဖြင့် တပ်မတော်သားများနှင့် ရင်းနှီး

ကျမ်းဝင်ကာ တပ်မတော်သို့ဝင်ရန် ညီနှင့်အကူအညီ တောင်းခံ
အကံ့ဗာ့ဗာ့ရရဲ့ခြင်းဖြစ်သည်။

ယခုလည်း တပ်မတော်ထဲသို့ သွားရောက်ဝင်လိုသဖြင့် ပြည့်မြှု
စစ်သားစုဆောင်းရေးသို့သွားရန် သူအိမ်မှမိဘညီအစ်ကို ဆွဲချိုးများကို
အသိမပေးဘဲထွက်ပြေးရန် ကြံစည်နေခြင်းဖြစ်သည်။ ဟော တောင်
ကုတ်မြို့တွင်းမှ မောင်းထွက်လာသော ရိုးမဖြတ်ကော်မည့်ကုန်တင်ကား
ကြီးလာနေပြီ။ ကိုရွှေမောင် ပျော်ရွှေ့လန်းဆန်းသွားသည်။ ကိုရွှေမောင်
က ကားကိုထွက်တားလိုက်သဖြင့် ကားကြီးမှာထိုးရပ်သွားသည်။
ထိုသို့ ကားကြီးထိုးရပ်သွားသည်ဆိုလျင်ပဲ ကိုရွှေမောင်က လူငယ်ပိုပို
သွက်လက်စွာ ကားနောက်ဘက်မှ ခုနှစ်ပုံကော်စွား ပြေးတက်လိုက်
သည်။

“ဟေး-ဟေး ညီချေ ဆင်းဆင်း ပြန်ဆင်း”

“များအစ်ကိုကြီးပါလာတယ်၊ အစ်ကိုကြီးက ဘယ်ကိုသွား
မှာမြို့လဲ ဟင်”

“ဘယ်မှမသွားဘူး၊ ညီချေ အမိမကထွက်ပြေးတာကိုသိလို့
အစ်ကိုကြီးက လိုက်ဖမ်းတာပဲကွာ၊ ကဲ- ဆင်းဆင်း”

“ဟင် ဒါဆိုရင် ကားပေါ်မှာ ကျွန်းတော်ပစ္စည်းတွေရှိသေးတယ်
အစ်ကိုကြီး”

“ကဲပါကွာ မြန်မြန်သာဆင်းစမ်းပါ၊ ညီချေပစ္စည်းတွေကို
ဂိတ်မှာအစ်ကိုကြီး ပြန်ချထားခဲ့ပြီးပြီ။ ညီချေ သိပ်မိုက်တာပဲကွာ၊
ကဲ- ဆင်းဆင်း ကားဆရာရေးကျွေးဇူးပဲနော်”

ကိုရွှေမောင်၏ အစ်ကိုကြီးက မည်သို့မည်ပဲ သတင်းရသွား
သည်မသိ။ ကားပေါ် တက်လိုက်လာပြီး ညီတော်မောင်ကို လက်ရ^{ဖမ်းမိသွားသည်။}

“ညီချေက ဘယ်ကိုသွားမှာလဲ ဘာလုပ်ချင်တာလဲ၊ ကျောင်းမတက်ချင်တော့ဘူးလား။ ဒီတော်ကုတ်မြို့ အထက်တန်းကျောင်းမှာ မတက်ချင်တော့တာလား၊ ရမ်းပြီဖြူမှာ ကျောင်းထားပေးမယ်လေ။ အဲဒီမှာ အစ်ကိုကြီးရဲ့ သူငယ်ချင်း လူခံတွေ့ရှိတယ်။ သွားမလားပြော ပိုပေးမယ်လေ”

“ဟာ မသွားချင်ပါဘူး အစ်ကိုကြီးရယ်၊ ဒီကျောင်းမှာပဲ ဆက်တက်ပါမယ်”

ကိုဇ္ဈာမောင်မှာ ကျောင်းဆက်တက်နေသံလည်း စိတ်မပါ တော့ပါ။ စစ်သားဖြစ်လိုသော စိတ်ကသာ မြင်းပြန်သည်။ ထိုကြောင့် ဘဏ္ဍာဇာန် အတန်းတော်စာမေးပွဲကြီးပြုချိဖြူးချိ ကိုဇ္ဈာမောင်၏ အဆင့် မင်ဆုံး စိတ်ချောတ်၌ ဖြစ်သူ တောင်ကုတ်မြို့ အစိုးရမီးသတ်ဌာနမှ မီးသတ်ရဲယောကိုစံတွန်း၏ အကုအညီပေးမှုကြောင့် ရရှင်ရှိုးမကိုကျော် ဖြတ်မည့် တောင်ကုတ်ဟန်းတောင်းပြီးဆွဲသည့်ကားကြီးပေါ်၌ လိုက် ပါလာခဲ့ရသည်။ သူငယ်ချင်းကိုစံတွန်းက ကားခငွေတစ်ဆယ်ကျပ် အပြင် လမ်းညွှန်ခွဲရန် ငွေကျပ်နှစ်ဆယ်ကိုလည်း အစိုးထည်းပေးလိုက် သဖြင့် အားလုံးအဆင်ပြုခဲ့သည်။

ကဲကောင်းထောက်မ၍ လမ်းခရီး၌ အခက်အခဲမရှိခဲ့ဘဲ ယန်းတောင်းကားဂါတ်သို့ ချောချောမောမော ရောက်ရှိခဲ့သည်။ ညာမှောင်ရှိပျိုးအချိန်ဖြစ်၍ ပြည်ဘက်သို့ မကူးတော့ဘဲ ပန်းတောင်းကားဂါတ်ထမင်းဆိုင်တစ်ဆိုင်တွင် ဝင်ရောက်တည်းခို ညာအိပ်အနားပူးကြရသည်။ ထိုခေတ် ထိုအခါက ပြည်နာဝေးတံတားကြီး တည်းဆောက်ခြင်းမရှိသေးသဖြင့် ယန်းတောင်းကားဂါတ်၌သာ တည်းခိုလေ့ရှိကြသည်။

မနက်ပိုင်း၌ ပြည်ဘက်သို့ လျှေသမ္မာန်များဖြင့် ကူးခဲ့ကြကာ ပြည်မြို့ကမ်းနားလမ်း ထမင်းဆိုင်တစ်ဆိုင်တွင် ဝင်ရောက်တည်းခို၍

နှစ်က်စာ စားသောက်ကြောသည်။

ကိုရွှေမောင်မှာ ဆိုက်ကားတစ်စီးကိုခေါ်ကာ စစ်သားစုဆောင်းရေးတပ်စေဆိုးရှိရာသို့ စုစုစီးမေးမြန်းပြီး လိုက်ပို့ဆိုင်းသည်။ စုဆောင်းရေးမှ တာဝန်ရှိရာတပ်ကြောင်းကြီး အရာခံပိုလ်ဆရာကြီး၊ တပ်ထွက်များ ဖိုလ်ကြီးတို့နှင့်တွေ့ဆုံးရှိနှင့် စစ်တပ်ထဲသို့ဝင်ရောက်ရန် ဆန္ဒပြင်းပြန်ကြောင်း ပြောပြလိုက်သည်။

“ကောင်းပြီလေ မင်းအခုံသယ်ကလာတာလဲ၊ ဘယ်မှာနေတာလဲ စစ်တပ်ထဲကို တကယ်ပဲဝင်ချင်သလား”

“ဟုတ်ကဲ့ပါ၊ ကျွန်တော်က တောင်ကုတ်ကာနဲ့ ဒီဇာမှန်က်မှာပဲ ရောက်ပါတယ်။ အခုကမ်းနားလမ်းက ထမင်းဆိုင်တစ်ဆိုင်မှာ ထမင်းစားရင်း ခေါ်တည်းခိုနေပါတယ်ဆရာ”

“ကဲ-ကောင်းပြီ ဒီလိုဆိုရင် အခုမင်းတည်းခိုနေတဲ့ ထမင်းဆိုင် ကိုပြန်သွားပြီး မင်းပစ္စည်းတွေကို သွားပြန်ယူလိုက်။ လောလောဆယ် ဒီမှာလာနေလို့ရပြီ။ ကဲက မြန်မြန်သွားယူ မြန်မြန်ပြန်ခဲ့ဖော်”

“ဟုတ်-ဟုတ်ကဲ့ပါဆရာ”

စစ်သားစုဆောင်းရေးတပ်ဖွဲ့မှ ဒုအရာခံပိုလ်အဆင့်ရှိရာ ဆရာကြီး၏ပြောစကားမကြောင့် ကိုရွှေမောင်တစ်ယောက် ကျော်ပျော်ရွှေ့ သွားရကာ ဆိုက်ကားတစ်စီးကို ကမ်းနားလမ်းထမင်းဆိုင်သို့ အမြန်ဆုံး လိုက်ပို့ဆိုင်းလိုက်သည်။

“ကျွန်တော်က စစ်တပ်ထဲဝင်ဖို့ သတင်းပို့ပြီးပါပြီ။ ကျွန်တော့ကို လက်ခံတယ်တဲ့။ ပစ္စည်းတွေယူပြီး စုဆောင်းရေးတပ်ကို ပြောင်းလာခဲ့ပါတဲ့။ အဒါ အခုထမင်းဆိုင်က ပစ္စည်းတွေယူပြီး စစ်သားစုဆောင်းရေးတပ်ကိုပဲ ပြန်သွားရမှာဆိုတော့ အစ်ကိုကပဲအသွားအပြန် ပိုပေးပါ။ ဆိုက်ကားခဲ့ ဘယ်လောက်ပေးရမလဲ ပြောပါအစ်ကိုအော်”

“ဟာ-ဖြစ်တယ်၊ ညီလေးဖြစ်တယ်၊ အစ်ကို ပြန်လိုက်ပို့ပေးပါမယ်။ ဆိုက်ကားခအသွားအပြန်အတွက် ခုနစ်ကျပ်ပဲပေးပါ။ တစ်ကျပ်လျှောပေးလိုက်ပါမယ်နောက် ညီလေး။ အစ်ကိုကလည်း တပ် ထွက်အငြိမ်းစားပါညီလေး။ ညီလေး တပ်ထဲဝင်တာကို အစ်ကိုအားပေးပါတယ်ကွာ”

ကိုရွှေမောင်တစ်ယောက် ပြည်မြို့စင်သားစုဆောင်းရေးသို့ သတင်းပို့ရောက်ခဲ့သည်မှာ ရက်သုတေသနတစ်ပတ်ရှိနဲ့ပြီးဖြစ်သည်။ စစ်သား စုဆောင်းရေးမူ စည်းကမ်းချက်များအရ ကျိုးမာရေး စစ်ဆေးအစမ်း သပ်ခဲ့ရပြီး ပမာဏစစ်ဆေးမှုများ ပြုလုပ်အောင်ခဲ့ပြီးဖြစ်သော်လည်း တာဝန်ခံဆေးမျှုး ဆရာဝန်ကြီး ရောက်မလာသေးသဖြင့် ဆရာဝန်ကြီး၏ နောက်ဆုံးအသေးစိတ် စစ်ဆေးမှုခဲ့ရန် စောင့်ဆိုင်းနောက်ရသည်။ နောက်တစ်နဲ့တွင် -

“ကဲ-ရဲဘော်သစ်တွေ အားလုံးနားထောင်ကြပါ။ ဒီဇွန် ဆေးမှု။ ဆရာဝန်ကြီး ရောက်နေပြီးဖြစ်တဲ့အတွက် အသေးစိတ်ဆေးစစ်ခဲ့ကြရမှာ ဖြစ်တယ်။ မင်းတို့ ကြိုတင်သိထားနိုင်အောင် အကြမ်းဖျော်း ပြောပြရ မယ်ဆိုရင် ကိုယ်အလေးချိန်တိုင်းမယ်၊ သွေးခုန်းနှင့် စစ်မယ်။ သွေး ဖောက်မယ်၊ မျက်စိစမ်းသပ် စစ်ဆေးမယ်၊ သွေးပေါင်း၊ ဆီချို့သွေးချို့ စစ်မယ်၊ တိုဘိုနှင့်ဗုံး၊ အတွင်းလိပ်ခေါင်း၊ အပြင်လိပ်ခေါင်း၊ ငှက်များ ပိုးစသည်ဖြင့် အသေးစိတ်စစ်ဆေးမှုဖြစ်တဲ့အတွက် ရှက်စရာမလိုဘူး။ ပွင့်ပွင့်လင်းလင်း အစစ်ဆေးခဲ့ကြရမယ်။ အားလုံးကြားလား။ ကဲ-အားလုံးအကိုဂျွေတ်မယ်။ ပုဆိုးခါးတောင်းကျို့ကိုထားမယ်။ အတွင်းခံ ဘောင်းဘီတိုပါရင် ချွေတ်ထားခဲ့မယ်။ တစ်ဦးချင်းစိတန်းစီးပွဲး ဝင်မယ်။ ကဲထိပ်ဆုံး ရဲဘော်ကစဝင်မယ် အသင့်ပြင်”

ညာ၏ (၅)နာရီတွင် အားလုံးစစ်ဆေးမှုပြီးစီးသွားသဖြင့် ပျော်ဆွဲ

နှုကြသည်။ ထိအထဲတွင် စစ်တပ်ထဲသို့ဝင်ရန် အခက်အခဲမျိုးစုံကို
ဖြတ်ကျော်ခဲ့ရသော ကိုရွှေမောင်တစ်ယောက် စီတ်ဓာတ်တက်ကြွား
နှင့် အပျော်ရွှင်ဆုံးဖြစ်နေသည်။ အားလုံးတို့၏ စီတ်ထဲတွင် ရန်ကုန်
စစ်သားစုဆောင်းရေးတပ်မှုတစ်ဆင့် သက်ဆိုင်ရာလေ့ကျင့်ရေး သင်
တန်းကျောင်းများသို့သွားနိုင်ရန် အသင့်အနေအထား အားအင်အပြည့်ဖြင့်
ဆေးစစ်ချက်အောင်မြင်မှုအဖြေကို စောင့်ဆိုင်းရင်း တစ်ညာတာကုန်ဆုံး
ခဲ့ကြရပြန်သည်။

အောက်တစ်နေ့ နံနက်(၁၁)နာရီအချိန်ခန့်တွင် တစ်မနက်လုံး
မိမိတို့ တာဝန်ကျရာ လုပ်နှင့်စုအလိုက် သန့်ရှင်းရေး၊ စိုက်ပျိုးရေး
လုပ်ငန်များလုပ်ကိုင်ရင်း တာဝန်ပြီးဆုံး၍ ရေရှိးချီးဆွေနား၍ ထမင်း
စားဆောင်သို့ သွားရောက်ထမင်းစားကြသည်။ တပ်သားသစ်များအား
လုံး တက်ကြလန်းဆန်း ပျော်ရွှင်နေကြသည်။ ထမင်းစားပြီးအဆောင်
၌ ဆွေနားနေကြချို့တွင် ရုံးမှုဒုတပ်ကြပ်အဆင့်ရှိ ဆရာတစ်ဦးရောက်
ရှိလာသည်။

“ကဲ-အားလုံးနားဆောင်ကြပါ။ အခုဖတ်ပြတဲ့ နာမည်စားရင်း
မှာပါတဲ့သူတွေ ရုံးကိုအမြန်ဆုံး သတင်းပိုကြပါ။ ကဲ-နားဆောင်
နားမည်ခေါ်မယ်။ ရွှေမောင်၊ ထွန်းအဲ၊ လျချို့၊ ဖိုးဆောင်၊ အုန်းမြင့်၊
အောင်မင်းနှင့် ဘသီန်း၊ အခုနာမည်ပါတဲ့သူ(၇)ယောက်လုံးရုံးကို
အမြန်ဆုံးသတင်းပိုပါ အားလုံးကြားကြတယ်နော်”

“ဟုတ်ကဲ-ကြားပါတယ်ဆရာ”

“အေးကြားရင်အခု ရုံးကိုလာခဲ့ကြ”

တပ်သားသစ်(၃၅)ယောက်ထမ့် (၇)ယောက်ကိုသာ ရွှေးထုတ်
၍ အမည်စာရင်းဖတ်ပြသွားသဖြင့် မည်သည့်အတွက်ကြောင့်ခေါ်သည်
ကို မသိကြရှု။ သို့လော-သို့လော တွေးတောထင်မြင်ကြသည်။

တိုးတိုးပေဖန်ပြောဆိုနေကြသည်။

“ကဲ-ကဲ ဘာမှတွေးမနေကြနဲ့၊ ထင်မြင်ချက်ပေးမနေကြနဲ့
ကွာ”

“လာ-လာ ရုံးကိုသာ အမြန်သွားကြရအောင် လာကြကွာ”

ကိုရွှေမောင်က လန်းဆန်းတက်ကြစွာဖြင့် အမည်စာရင်းပါ
ကိုရွှေမောင်အပါအဝင်(ရ)ယောက်တိုကို ဦးဆောင်ခေါ်ယူ၍ ရုံးခန်းသို့
အမြန်ဆုံး သွားလိုက်ကြသည်။

“တောက်-ငါတို့ ကဲမကောင်းသူးကွာ”

ဆေးစစ်ချက်မအောင်၍ နေရပ်သို့ပြန်ကြရမည်ဖြစ်ကြောင်း
သိလိုက်ကြရသည်။ သတ်မှတ်စည်းမျဉ်းများနှင့် မကိုက်ညီသူ ကျိုး
မာရေးမကောင်းသူ၊ ခြေဆောင်လက်ဆစ်များ ပုံမှန်မဟုတ်သူများ ခြေ
ဖဝါး ပြားနေသူများ၊ အရပ်ရည်လွန်း၍ ခါးကိုင်းနေသူများ၊ အရပ်ပုံ
လွန်းသူများ၊ ဆေးစစ်ချက်အရ ရောဂါပိုးတွေ့ရှုသူများ မျက်စီ၊ နား၊
နာခေါင်းနှင့် အကြားအမြင် ပုံမှန်မဟုတ်သူများ အသက်(၁၈)နှစ်မပြည့်
၍ အဆုတ်မရောက်သေးသူများကို တပ်မတော်သို့ဝင်ရောက်ခွင့်မပြုဘဲ
ငှုံးတို့နေရပ်အသီးသီးသို့ပြန်ရန် အနိမ့်ထုတ်ပြန်ပေးလိုက်ခြင်းဖြစ်သည်။

အဆိုပါဆေးစစ်မအောင်သူများ အားလုံး အထုပ်အပိုးကိုယ်စီ
ဖြင့် စိတ်မကောင်းစွာ မျက်ရည်သုတေခါ်ဖြင့် နှုတ်ဆက်ထွက်ခွာသွားခဲ့
ကြသည်။ စစ်သားစုအောင်းရေးတပ်ဖွဲ့၌ အတူသွား၊ အတူစား၊ အတူ
ထိုး၍ ရော်စိတ်အပြည့်ဖြင့် ရင်းနှီးချစ်ခင်းသံယောက်ပြုတွယ်မှုကြ
ပြီးခါမှ ယခုလို ခွဲခွာသွားကြရသဖြင့် တပ်သားသစ်များအားလုံး
စိတ်မကောင်းဖြစ်ကြရသည်။

“ငါမပြန်ဘူးကွာ ဖြစ်ချင်ရာဖြစ်ပါစေ ငါကိုလုပ်ချင်သလိုလုပ်၊
ပြောချင်သလို ပြောပါစေ၊ ငါစစ်သားမလုပ်ရရင် ငါမပြန်ဘူးကွာ။

တပ်ဆွယ်မှူးဦးလိုကြီးကို ငါရအောင်ပြောမယ်ကွာ၊ ငါစစ်သားဖြစ်ကို
ဖြစ်ရမယ်ကွာ ဟင်း”

“အေးစစ်ချက်မအောင်သည့် ရဲဘော်သစ်(၇)ယောက်ထဲတွင်
တောင်ကုတ်သား ရရှိင်လေး၊ ကိုရွှေမောင် တစ်ယောက်ထဲသာ
အဆောင်တွင်ကျန်စေခဲ့သည်။ အထုပ်အပိုးလည်းမပြင် ဆိပ်ရာထက်
တွင် ခြေတင်ပလှုင်ခွဲလျက် သူ၏စိတ်ဆန္ဒကို ဖော်ထုတ်ပြောပြန်
သည်။

“အေး-ဟုတ်တယ်ကွာ၊ ဒုအရာခံဗိုလ် ချုစ်ဖော် အရင်ပြောကြသည့်
ပါလားကွာ။ သူနဲ့မရနိုင်မှသာ တပ်ဆွယ်မှူးဦးလိုကြီး မင်းသိန်းနဲ့တွေ့
ဗြို့ပြောကြပါကွာ။ မင်းကိုယ်ခန္ဓာ တောင့်တောင့်တင်းတင်း ပြည့်ပြည့်
ဖြိုးဖြိုးနဲ့ ကျန်းမာရေးကောင်းတာပဲ မျက်စိမှုန်တာလောက်ကတော့
ဘာဖြစ်လဲကွာ ပြောပြုရင်ရနိုင်မှာပါကွာ”

“ဟုတ်တယ်၊ ငါအခုပဲ ဆရာကြီးချုစ်ဖော်သွားတွေ့ပြီး လိုအပ်
ရင်တပ်ဆွယ်မှူးဆီ ဝင်ပြောမယ်ကွာ၊ အသနားခံမယ်ကွာ။ စစ်သား
ဖြစ်ရရင် ကျေနှုပ်ပြုကွာ”

ကိုရွှေမောင်မှာ မျက်စိမှုန်ပြီး အေးကျသဖြင့် စစ်သားဖြစ်ခွင့်
မရရှိဘဲ မေရပ်ပြန်ရမည်ဖြစ်သည်။ ကိုရွှေမောင်မှာ လူမှုဝန်ထမ်းစိတ်
ဓာတ်အပြည့်အဝရှိသော ရဲရင့်ပြတ်သား၍ သတ္တိရှိသောရရှိင်သွေး
ပြည့်ဝသော ရရှိင်အလိုးသား လူငယ်တစ်ဦးဖြစ်သည်။ တောင်ကုတ်မြို့
အရမီးသတ်တပဲဖွဲ့တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်စေခဲ့ပြီး
မြို့နယ်လူငယ်ပရော်တအသင်းဝင်တစ်ဦးလည်းဖြစ် အထက်တန်း
ကျောင်း ဘာဘလုံးလောက်ရွှေ့စင် အားကစားသမားတစ်ဦးလည်းဖြစ်
သည်။ လူမှုရေးစိတ်ဓာတ် အပြည့်အဝရှိပြီး လူချစ်လုံခင်ပေါများသည်။
ယခုလည်း ရဲဘော်သစ်များအားလုံးက သူ့ကိုချစ်ခင်လေးစားကြသည်။

သည်လိုနှင့် ကိုရွှေမောင်တစ်ယောက် စိတ်ဓာတ်ကိုတင်းထား
ကာ တပ်စုတပ်ကြိုင်ကြီး ဆရာလှူသောင်း၊ ခုအရာခံပိုလ်ဆရာကြီး၊
ချိစ်ဖေတို့နှင့် အဆင့်ဆင့်ပြောဆိုတိုင်ပင် ညီရှင်းပြီးနောက်ဆုံး တပ်
ဆွဲယူမှုးပိုလ်ကြီးမင်းသိန်း၏ ရုံးခိန်းသို့ ဝင်ရောက်သတင်းပိုတင်ပြခဲ့
သည်။

“အေးကွာ၊ ဆေးမှုးရဲ့စစ်ဆေးတွေရှိချက်အရရှိတော့ ငါလဲ
စိတ်မကောင်းပါဘူးကွာ။ မင်းက ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်း
သန်မှာကြိုခိုင်နေတာပဲ။ ယောကျားကောင်း စစ်သားကောင်းတစ်
ယောက်ရဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံနေတာပဲ။ ငါလဲ ဘူယ်လိုမှ
ထင်မထားခဲ့မိဘူး။ မျက်စိမကောင်းဘူး။ မင်းမျက်စိက အဝေးလုံးဝ
မကောင်းဘူးလို့ပြောတယ်။ ကျွန်တာတွေက အကုန်ကောင်းတယ်။
ဘာရောဂါမှ မရှိဘူး။ ဒီတော့ မင်းအိမ်ပြန်ပြီး မျက်စိ ဆရာဝန်နဲ့ ပြ
ကြည့်ပေါ်ကွား၊ အခြေအနေကောင်းရင် ပြန်လာခဲ့ပေါ့နော် ငါ စောင့်
မျှော်နေ့မယ်နော်”

တပ်ဆွဲယူမှုး ပိုလ်ကြီးမင်းသိန်းက စိတ်မကောင်းစွာဖြင့် ရှင်း
ပြန်သော်လည်း ကိုရွှေမောင်က စိတ်မလျှော့၊ အိမ်ကိုလုံးဝမပြန်လို့။

“ဟုတ်ကဲ့ပါ၊ ပိုလ်ကြီးပြောပြတာလဲ မှန်ပါတယ်။ ဒါပေမယ့်
ပိုလ်ကြီးရယ် ကျွန်တော်က အိမ်ကိုလုံးဝပြန်လို့ မဖြစ်တော့လို့ပါ
ပိုလ်ကြီး၊ ကျွန်တော် စစ်တပ်ထဲဝင်မယ်။ စစ်သားဖြစ်ကိုဖြစ်ရမယ်လို့
စိတ်ဆုံးဖြတ်ပြီး အိမ်ကရော ကျောင်းကပါ ထွက်ပြောလာခဲ့တာပါ
ပိုလ်ကြီး။ ကျောင်းအုပ်ကြီးကလဲ အားပေးပါတယ်။ (၉)တန်းအောင်
လက်မှတ်နဲ့ ကျောင်းထွက်လက်မှတ်ပါ ထုတ်ပေးလိုက်တယ်။ အဲဒါ
ကြောင့် ကျွန်တော်စစ်သားဖြစ်ရင် ကျွန်ုပ်ပြီ။ ကျွန်တော်ဆန္ဒက ဒါပါပဲ
ပိုလ်ကြီး၊ ကျွန်တော်ကို ကူညီပါပိုလ်ကြီးရယ်”

“အေးပါကွာ- ငါလဲမင်းအတွက် စိတ်မကောင်းပါဘူး။ မင်းက တကယ်သလိုရှိရှိနဲ့ စစ်သားတကယ်ဖြစ်ချင်တဲ့ မင်းရဲ့စိတ်ဓာတ်ကို လေးစားပါတယ်။ ဌီးတော့ မင်းကအထက်တန်းကျောင်းသား ပညာအရည်အချင်းကလဲ (၉)တန်းအောင်ပြီးဖြစ်တဲ့ ခေတ်ပညာတတ်လူငယ်တစ်ယောက်ဆိုတော့ ငါတို့ကလဲ ပြန်မလွတ်ချင်ပါဘူးကွာ။ ဒါပေမယ့် မင်းရဲ့မျက်စိက ဒုက္ခပေးနေတာကွာနော်။ ကဲ-ဒီလိုလုပ်ကွာ မင်းလဲအိမ်မပြန်ချင်ဘူးဆိုတော့ လောလောဆယ် မင်းဒီမှာ စောင့်နေလိုက်ပိုးကွာ။ အခြေအနေပေးရင်လဲ ငါကူညီပြောကြည့်ပေးမယ်ကွာ နော်။ လောလောဆယ် ဒီလိုလုပ် အပြင်မှာဆရာကြီး ချစ်ဖော်ရှိလား ဟော”

“ဟုတ်ကဲ ရှိပါတယ် ဗိုလ်ကြီး”

“ကဲ- ဒီလိုလုပ်ဆရာကြီး၊ သူ့ကို ဒီမှာပဲ ခဏခေါ်ထားလိုက်သင့်တော်တဲ့ တာဝန်တစ်ခုပေးထားပေါ့။ ဒါနဲ့ မင်းနာမည် ရွှေမောင်နော်။ မင်းက ရရှိင်ပဲလား”

“ဟုတ်ကဲ ရရှိင်လူမျိုးပါ ဗိုလ်ကြီး တောင်ကုတ်မြို့ဇာတိပါ”

“ကဲ-ဟုတ်ပြီ မင်းကရရှိင်ဆိုတော့ မင်းရရှိင်ဟင်းချက်တတ်လား၊ ရရှိင်ဟင်းငရ်ပီးစပ်စပ်နဲ့ကွာ မင်းကရရှိင်ဆိုတော့ ချက်တတ်မှာပါကွာနော်”

“ဟုတ်ကဲ-ကောင်းကောင်းကောင်းချက်တတ်ပါတယ် ဗိုလ်ကြီး”

“အေး-ကောင်းပြီ၊ ငါက မင်းတို့ရရှိင်မှာ(၃)နှစ်လောက်တာဝန်ထမ်းဆောင်ခဲ့ရတယ်။ အဲဒီမှာနေတုန်းက ပုစ္စန်ငရ်ပီးချက်ဟင်း၊ ငါးငရ်ပီးချက်ဟင်းတွေကို နွောတိုင်းလိုစားခဲ့ရတယ်။ ဘယ်လောက်စားရစားရ အဲဒီရရှိင်ငရ်ပီးချက်ဟင်းကို လုံးဝမြို့ငွေားဗူးဗူး။ ထမင်းလဲ သိပ်စားကောင်းတယ်။ ကဲ-ဒီနောက်ပြီး ရရှိင်သားလေး

ကိုရွှေမောင်ရဲ့ ရရှင်ငရှုပ်သီးချက်ဟင်းနဲ့ ထမင်းစားကောင်းဦးမှာပေါ်
ကွာ ဟဲ-ဟဲ”

“အေး ကောင်းပြီလေ ဆရာကြီးချစ်ဖောက သူ့ကိုမီးဖိုချော်
မှာ စားဖိုမျှူးတပ်ကြပ်မင်းဝေနဲ့ တွဲထားပေးလိုက်နော် ဆရာကြီး”

“ဟုတ်ကဲ့ပါ ဗိုလ်ကြီး”

“ကဲကဲ-ရွှေမောင် မင်းဒီဇိုင်ကစ္စီး ငါတိုကို ရရှင်ဟင်းကောင်း
ကောင်း ချက်ကျွေးတော့နော်။ ဒီက ဆရာတွေအားလုံး ရရှင်ဟင်းကို
အမှတ်တရွှေသွားအောင် ချက်ပြုလိုက်စမ်းကွာနော်။ ကဲ-ဆရာကြီး
သူ့ကိုခေါ်သွားပြီး စားဖိုမျှူးအနွဲ့နဲ့ အပ်ထားပေးလိုက်နော် ကဲ-ရွှေမောင်
လိုက်သွားလိုက်ကွာ”

“ဟုတ်ကဲ့ ဗိုလ်ကြီး”

“ကဲလာ ရွှေမောင် မင်းက တပ်ကြပ်မင်းဝေနဲ့ ဈေးအတူသွား
ကြ၊ ရရှင်ဟင်းချက်ဖို့အတွက် မင်းစိတ်ကြိုက်လိုအပ်တာတွေဝယ်ပြီး
ရရှင်ဟင်းကောင်းကောင်း ချက်ကွာနော်။ ဗိုလ်ကြီးမင်းကို စွဲသွားလိမ့်
မယ်။ ဒါ-မင်းအတွက် အခွင့်အရေးကောင်းပေါ့ကွာနော်။ မင်းအခြား
အနေ ကောင်းလာမှာပါကွာ။ မင်းသိပ်ဖြစ်ချင်တဲ့ စစ်သားကောင်း
တစ်ယောက် ဖြစ်လာမှာပါ။ ကဲကောင်းရင် မင်းပညာအရည်အချင်းနဲ့
ဆိုတော့ အရာရှိတောင်ဖြစ်သွားနိုင်တယ်ကွာနော်။ အေးလေ မင်းရဲ့
စိတ်ဓာတ်မျိုးနဲ့တော့ တစ်နှေ့အရာရှိဖြစ်ကို ဖြစ်လာမှာပါကွာ၊ ကဲ-
လာလာ”

“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ဆရာကြီးရယ်”

သည်လိုနှင့်ပင် ကိုရွှေမောင်တစ်ယောက် ပြည့်မြို့စစ်သား
စုအောင်းရေးတပ်ဆွဲယဉ် ရရှင်ငရှုပ်သီးချက်ဟင်း၏ကျေးဇူးကြောင့်
တွဲဖက်စားဖိုမျှူးတာဝန်ယူရင်း မျက်စိအေးစစ်အောင်မြင်ပြီး တပ်မတော်

သားကြီးတစ်ယောက်ဖြစ်ဖို့ ကြိုးစားစောင့်ဆိုင်းလျှက်ရှိသည်။ ကိုရွေ
မောင်သည် ရရှိပြည့်နယ် တောင်ကုတ်ဖြူ ရွာမအတိဖြစ်ပြီး မွေးချင်း
ညီအစ်ကို(၃)ယောက်တွင် အငယ်ဆုံးသားတွေးတစ်ဦးဖြစ်၍ မိဘများ
က ပညာတတ်ဘွဲ့ရတစ်ယောက်ဖြစ်စေရန် ရွာမအလယ်တန်းကျောင်းမှ
(၇)တန်းအောင်ပြီး တောင်ကုတ်ဖြူအထိုးရအထေက်တန်းကျောင်း၌ ပညာ
သင်ကြားနေသူဖြစ်သည်။ တစ်အိမ်လုံးတွင် အငယ်ဆုံးအတွေးဆုံးဖြစ်၍
လည်း ဖူးဖူးမှတ်ချစ်ကြသည်။ ထိုကြောင့်လည်း အိမ်အလုပ်၊ မီးဖို့
ချောင်အလုပ်ဟုသမျှသာမှ မယ်မယ်ရရှု လုပ်ကိုင်ခဲ့ရသည်မရှိခဲ့ပါ။
စောစောက ဗိုလ်ကြီးမင်းသိန်းပြောသော ငရှတ်သီးချက်ဟင်းဆိုသည်
ကို ရရှိပေးလုပ်းတစ်ဦးအနေနဲ့ အမြိမပြတ်စားခဲ့ဖူးသော်လည်း လုံးဝ
မချက်တတ်ခဲ့ပါ။ သို့သော် စစ်တပ်ထဲကိုဝင်ရလိုသော ဆန္ဒစိတ်ဓာတ်
တစ်ခုတည်းဖြင့် “ချက်တတ်ပါတယ”ဟု အာမခံ၍ အကည်ပြောခဲ့
သည်။ သူ၏ မိခင်ကြီးချက်ပြတ်ရာ စီမံရာများကို မြင်တွေ့ဖို့များပြီး
မျက်စိတဲ့မြင်ယောင်ကာ “ငါချက်တတ်ရမည်”ဟူသော ယဉ်ကြည်ချက်
ဖြင့် အာမခံခဲ့ခြင်းဖြစ်သည်။

ထိုကြောင့် ဧေးကိုသွားပြီး ဧေးဝယ်ခြမ်း မိခင်ကြီး၏ ချက်ပြတ်
သည်များကိုမြင်ယောင်လာပြီး ငရှတ်သီးစိမ်း၊ မန်ကျည်းသီးတောင့်၊
စိမ်းစားငပ်၊ ပုဂ္ဂန်တွတ်၊ နှံနံပင်၊ ပင်စိမ်းနှင့် အခြားတို့စရာဟင်းလျှောများ
ကို မှတ်မိသလောက် ဝယ်ယူခဲ့ပြီး စုစောင်းရေးတပ်မီးဖို့ချောင်ထဲ၌
ကိုယ်တိုင် ငရှပ်သီးစိမ်းစောင်းပြီး ရေနွေးအီးတည်ပွက်ပွက်ဆုသည့်
အခါ စောင်းပြီးသားငရှတ်သီးစိမ်းများ အီးထဲသို့ထည့်၊ စိမ်းစားငပ်
ထည့်၊ ဆားခတ်၊ အခွဲနာပြီးသားပုဂ္ဂန်တွတ်ကြီးများ ထည့်ပြီးတော့
မန်ကျည်းသီးပြတ်ရည်ကိုထည့်၍ ပင်စိမ်းနှံနံပင်များထည့်ကာ မိခင်
ကြီးချက်ပြတ်ခဲ့သည်များကို မှတ်မိသလောက်၊ တတ်သမျှမှတ်သမျှ

ကြိုးစားချက်ပြုတ်ပေးနေရသည်။

“ဟူ့-ကောင်းလိုက်တဲ့ရရှင်ဟင်းကွာ၊ ကြိုက်သွားပြီဟော၊ ငါရရှင်မှာ တာဝန်ကျခဲ့စဉ်က စားခဲ့ဖူးတဲ့ ရရှင်ဟင်းထက်တောင် စားလိုကောင်းတယ်ကွာ၊ ရွှေမောင် မင်းတော်တယ်ဟော၊ ရရှင်ပီသတယ်ကွာ။ ကိုယ့်ရဲ့ရှိုးရာရရှင်ဟင်းကို ကောင်းကောင်းထိန်းသိမ်းချက်ပြုတ်နိုင်တယ်။ ငါ-ချီးကျူးပါတယ်ကွာ။ ပြီးတော့ မင်းရဲ့ရည်ရွယ်ချက်စိတ်ဓာတ် မင်းရဲ့ဆုံးဖြတ်ချက်တွေကို လေးစားပါတယ်ကွာ။ ကဲ ရွှေမောင် မင်းရည်ရွယ်ချက်အတိုင်း မင်းအင်မတန်ဖြစ်ချင်တဲ့ စစ်သားဖြစ်စေရ မယ်။ ငါအတာတ်နိုင်ဆုံး အကျအညီပေးမယ်ကွာမော် ရွှေမောင်။ ကဲ-မင်းကျောင်းတယ်မဟုတ်လား ဟဲဟဲ”

သည်လိုနှင့် စစ်သားစုဆောင်းရေးတပ်ဆွယ်၌ တွဲဖက်စားဖိုများ တာဝန်ဖြင့် ရရှင်ငရ်သီးချက်ဟင်းနှင့် ရရှင်ဟင်းမျိုးစုံတို့ကို ချက်ပြုတ်ပေးရင့်နှင့်ပင် ပြင်းလွှဲမြှို့အမှတ်(၂)လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ရောက်ခဲ့သည်။ အမှတ်(၁၅) ခြေလျင်တပ်ရင်းတွင် တပ်စိတ်မျိုး အဆင့်တာဝန်ဖြင့် တိုက်ခိုက်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ ကျောင်းပညာရေးအတွက် လူငယ်ရေးရာ ညာကျောင်းတက်၍ (၁၀) တန်းစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည်။ ပြင်းလွှဲမြှို့ တပ်မတော်ပညာရေးကျောင်း၌ ပညာရေးနည်းပြ ဆရာတာဝန်၊ ၁၉၇၀ ခုနှစ်တွင် အမှတ်(၃) လေ့ကျင့်ရေးတပ်(မိတ္တိလာ)ဗဟိုအမြောက်ထပ်(မိတ္တိလာ)နှင့် ၁၉၈၂ ခုနှစ်တွင် ရန်ကုန်မြှို့တပ်မတော် မှတ်တမ်းရုံးတို့ကို ပြောင်းရွှေ့၍ တပ်ကြပ်ကြီးစာရေးတာဝန် ဒုအရာခံပိုလ်ရုံးအုပ်နှင့် အရာခံပိုလ်ရုံးအုပ်ချုပ်တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ တပ်ကြပ်ပြီးစာရေးသင်တန်းနည်းပြဆရာ၊ ပြင်းလွှဲမြှို့ရုံးအုပ်သင်တန်းနည်းပြဆရာနှင့် ရန်ကုန်တိုင်းတပ်စာရေးများ မွှေ့မံသင်တန်းတာဝန်ခဲ့ စသည်ဖြင့် ဤသို့

မြင်မြတ်သော ကြီးလေးသောနိုင်တာဘဝန်များကို ထမ်းဆောင်နိုင်အောင် အထောက်အကူပြုခဲ့သည့် ဘဝ၏ကျေးဇူးရှင်မှာ မူလအစ စစ်သားဘဝ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် “ရခိုင်ကရှတ်သီးချက်ဟင်း”၏ ကျေးဇူးကြောင့် ဖြစ်သည်ဟူသည့်အချက်ကိုတော့ ကိုရွှေမောင်တစ်ယောက် လုံးဝယုံကြည်ထားခဲ့ပေတော့သည်။

ဘတိချက်ကြွများရပ်မြော်သို့ သတိရွှာဖြင့်
မင်းရွှေမင်း(တောင်ကုတ်)

အသည်းထဲမှ ဟန်ကြွေးသံ



အသည်းထဲမှတစ်ငြွားသံ

“ဆရာနေကောင်းတယ်နော်၊ ဓမ္မထောက်ကောင်းသွားပြီလား
ဆရာ”

“အေး-အေးကျား၊ ကောင်းသွားပါပြီကျား၊ မင်းတို့ ဘယ်က
လှည့်လာကြတာလဲ”

“ဟိုဘက် လမ်းထိပ်စတိုးဆိုင်ကပါ ဆရာ၊ သွားခွင့်ဖြုပါအုံ
ဆရာ”

“အေး အေးပါကျား၊ သွားကြအုံး၊ သွားကြအုံး”

ဦးရွှေမောင်မှာ အိမ်နှင့်ရုံး သိပ်အလှမ်းမကျာဝေးသဖြင့် ရုံးသို့
ဓမ္မလျင်လျော်လာခဲ့သည်။ လမ်းတွင် တွေ့သမျှမိတ်ခွေများက
ဦးရွှေမောင်ကို ဖော်ရွှေစွာနှုတ်ဆက်ကြသည်။ သတင်းမေးကြသည်။
ဦးရွှေမောင် အခုလုံလမ်းလျော်သွားလာနိုင်သည်ကိုပင် အထူးအဆိုး
သဖွယ် ကြည့်ရှုမေးမြန်းကြသည်။ ဝမ်းသာသူက ဝမ်းသာကြပြီး
အုံသြေသူက အုံသြေနေကြသည်။

“အိုး ဆရာတီးရွှေမောင်၊ လမ်းတွေ ဘာတွေလျှောက်လိုပါလား၊ ခြေထောက်ကောင်းသွားပြီလား၊ ဘယ်လိုလဲ ခွဲစိတ်လိုက်ရတာပဲ မဟုတ်လား”

“အမယ်လေး မခွဲစိတ်လိုက်ရပါဘူးများ”

“ဟာ-မခွဲရဘူး ဟုတ်လား၊ ဆရာတီးရွှေမောင် ဘယ်လိုများ ကုလိုက်တာလဲများ”

“ညီး-ကျွန်တော်တို့ မြန်မာ့တိုင်းရင်းဆေး အစွမ်းပေါ့များ၊ မခွဲစိတ်ရဘဲ လိမ်းဆေးလိမ်းပေါ့ရုံး ပျောက်ကောင်းသွားခဲ့ရပါတယ်များ ဟဲဟဲ”

“ဟယ်-မယုံနိုင်လောက်အောင်ပါပဲလား ဆရာ ဦးရွှေမောင် ရယ်...”

ဦးရွှေမောင်တို့ရုံးမှ ဦးသန်းလိုင်နှင့် ဦးကျော်ဝင်းတို့က အဲသူ ခြင်းနှင့်အတူ သံသယမျှက်လုံးများဖြင့် ကြောင်ပြီးကြည့်နေကြသေး သည်။

“ဟဲဟဲ-ခင်များတို့ တော်တော်အဲသူကြတယ်မဟုတ်လား။ ကျွန်တော်လဲ အိပ်မက်မက်သလို ခံစားလိုက်ရတယ်များ။ တစ်ခါတစ် လေမှာ ကျွန်တော်တို့ရဲ့မြန်မာ့တိုင်းရင်းဆေးတွေဟာ မယုံနိုင်လောက် အောင်ကို အစွမ်းထက်ကြပါတယ်များ။ အခုပ်ကြည့်လေ ကျွန်တော့ ခြေထောက်ကို ဆေးရုံကဆရာဝန်ကြီးတွေကိုယ်တိုင်က ခွဲမယ်စိတ်မယ် လုပ်နေကြတော်း၊ ဟော မြန်မာ့တိုင်းရင်းဆေးနဲ့တွေ့တော့ အပေါ်ယံဆေး လိမ်းလိုက်ရုံး ရောဂါလုံးဝပျောက်ကောင်းသွားခဲ့ရတယ်လေများ။ အင်း-ဒါပေမယ့် ကုစုံးနည်းတွေကတော့ တစ်မျိုးစီပေါ့များ။ ဆေးရုံကဆရာ ဝန်ကြီးတွေကတော့ ခွဲစိတ်ကုသမှ ပျောက်ကောင်းသလို မြန်မာ့တိုင်းရင်း ဆေးပညာကျတော့လည်း မာတ်စာကျွေးပြီး ဆေးလိမ်းပေါ့ရုံး ပျောက်

ကင်းနိုင်ကြတယ်။ အဒေါကြောင့် အနောက်တိုင်းဆေးပညာကိုလဲ ဖစ်ပယ်လို့မရသလို ကျွန်တော်တို့ရဲ့ မြန်မာ့တိုင်းရင်းဆေးပညာကိုလဲ ဘယ်လို့အထင်သေးလို့ မရဘူးပေါ့မျာ့ဖော် ဟဲ...ဟဲ”

ဦးရွှေမောင်က ရဲ့မှလုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော ဦးသန်းလိုင်နှင့် ဦးကော်ဝင်းတို့အား မြန်မာ့တိုင်းရင်းဆေးပညာကို အထင်မသေးသင့်ကြောင်းကို ကိုယ်တိုင်တွေ့ကြုံရသူမျှ ပြန်ပြောပြရင်း ရဲ့သို့ အတူလျောက်လာခဲ့ကြသည်။ လွန်ခဲ့သည့်တစ်လကျော် နှစ်လခန့်ကျိုးရွှေမောင်၏ရောဂါမှာ မြင်သူတိုင်းအဲ့၍ ဦးရွှေမောင်တစ်ယောက် သောကရောက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပိန်ချုံးပြောက်ကပ်နေခဲ့ရသည်။ သည်အကြောင်းများကိုယ်တစ်ခုလုံး ပြန်လည်တွေ့ကြည့်မြင်ယောင်မိတိုင်း ကြောက်လန့်နှစ်လုံးတို့ရင်ခုနှစ်ရုပ်ပြန်သည်။

* * *

“ဒေါက် ဒေါက် ဒေါက် ဒေါက်”

“ဟဲ မကြီးရေ ဘာလုပ်နေတာလဲကွာ။ ဒီမှာ တံခါးခေါက်နေတယ်လေကွာ”

“လာပြီ လာပါပြီဖောကီးရေ၊ ဒီမှာ ဓာတ်ဘူးထဲရေနွေးဖြည့်နေလိုပါရှင်”

ဦးရွှေမောင်မှာ ခြေသလုံးကြွက်သားများရောင်ရမ်းပြီး လမ်းမလျောက်နိုင်သဖြင့် ရဲ့မတော်နိုင်ခဲ့သည့်မှာ တစ်လကျော်ခဲ့ပြီဖြစ်ပေသည်။ ဆေးရဲ့ဆေးခန်းများသို့ သွားရောက်ပြသခဲ့သည့်မှာလည်း အကြိမ်ပေါင်း၊ ရက်ပေါင်းမနည်းတော့ပါ။ မိမိဘာသာတစ်ယောက်တည်း ခြေကျင်လျောက်သွားနိုင်သော ရောဂါမျိုးမဟုတ်တော့လည်း

အရှားကားခက် မသက်သာလှု။ ပါရဂျူနှစ်ကြားသည့်ဆေးဆွဲနှံးအတိုင်း
ဆေးထိုး၊ ဆေးသောက်၊ ဆေးလိမ်းရင်း အိမ်တွင်းအောင်းနေခဲ့ရသည်
မှာ ရက်ပေါင်းမနည်းတော့ပါ။ ရောက်ဝေဒနာကြောင့် သောကဖြစ်ပြီး
ဦးရွှေမောင်တစ်ယောက် ပိုနဲ့ခြားက်၍ မျက်တွင်းဟောက်ပက်ဖြစ်နေခဲ့
သည်မှာ စိတ်မကောင်းစရာပင်။ သည်ထက်ပို့ဆိုးသည်က စိတ်ဓာတ်
ကျဆင်းနေသည်။ စိတ်ကျရောက်ဝင်သွားမည်ကို စိုးရိမ်နေကြရသည်။
သို့ကြောင့်လည်း ဦးရွှေမောင်၏ရှုံးမှ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ
အပေါင်းအသင်းများ၊ တပည့်တပန်းများ လာရောက်အားပေးသတင်း
မေးကြသည်မှာလည်း ဦးရွှေမောင်အတွက် အားဆေးတစ်ခွက်ဖြစ်သည်။

“‘သို့- မောင်သုန္တော်တို့ပါလား၊ လာကြကွယ် ဝင်ကြ
ထိုင် ဒီမှာ’”

“‘ဟုတ်ကဲ့ပါအန်တိ- ဆရာနေကောင်းတယ်နော်၊ ဆရာခြေ
ထောက် သက်သာရဲ့လား ဆရာ’”

ဦးရွှေမောင်ကတော် ဒေါက်ဇူးမှ တံခါးဖွင့်ပေးလိုက်သဖြင့်
ရုံးမှ ဦးရွှေမောင်၏တပည့်များ ဝင်ရောက်လာကြခြင်းဖြစ်သည်။

“‘အေး နေကောင်းပါတယ်ကျာ၊ ကဲ-ထိုင်ကြ၊ သို့ ကိုခင်စီး
လဲ ပါလာတာကို’”

“‘ဟုတ်တယ်ဆရာ- ကျွန်ုတော်လဲ ဒီကကိုသုန္တော်တို့နဲ့ တွေ့
လို့ လိုက်လာခဲ့တာပါ။ ဆရာခြေထောက် အခြေအနေဘယ်လို့နေသေး
လဲဆရာ၊ သက်သာရဲ့လား’”

“‘အင်း- ခြေထောက်ကတော့ ဒီအတိုင်းပါပဲများ၊ ထူးခြားမှ
လုံးဝမရှိသေးပါဘူးများ၊ ပါရဂျူချိန်းတဲ့ရက်ကို ပြန်သွားပြလိုက်၊ ဆေး
လိမ်းလိုက်၊ ဆေးသောက်လိုက်၊ ရက်ချိန်းပြည့်ရင် ပြန်သွားပြလိုက်နဲ့
အချို့တွေ့၊ ရက်တွေ့သာ ကုန်ခဲ့တယ်များ။ ခြေထောက်ကတော့ မသက်

သာပါဘူး ကိုခင်းစီးရယ်”

ဦးရွှေမောင်မှာ ပက်လက်ကုလားထိုင်ပေါ်မှ အခြားထိုင်ခဲ့
တစ်လုံးပေါ်သို့ ခြေဆုန်တန်းထားသော သူ၏ဖောင်းပွဲရောင်ရမ်းနေသော
ခြေသလုံးကြီးကို ကိုင်တွယ်ပွတ်သပ်ရင်း ညည်းညှစကား ဆိုလိုက်
သည်။

“သို့- စိတ်ဓာတ်မကျပါနဲ့ ဆရာရယ်၊ အနာသိရင် အေးရှိ
ရမှာပေါ်များ၊ ဒါနဲ့ဆရာဝန်ကြီးက ဘာရောကါလို့ သတ်မှတ်လဲဆရာ
ဓာတ်မှန်ရှိကိုပေးသေးလား”

“ဓာတ်မှန်ရှိကိုတာတော့ (၃)ခါရှိသွားပြီ။ ရင်ဘတ်ရော၊ ခြေ
ထောက်ရောပေါ်များ၊ သွေးစစ်ပြီးပြီ၊ ဆီးလည်းစစ်ပြီးပြီ- ဒါပေမယ့်
ရောကါသတ်မှတ်တာကတော့ ဘာရပ်လို့တော့ တိတိကျကျပြောမပြ
ဘူးပေါ်များ၊ ဆရာမကတော့ အဆီအကျိုတ်ကြောင့် ခြေသလုံးကြွက်
သားရောင်နေတာပါလို့တော့ ပြောပြတယ်။ ဆရာဝန်ကြီးကတော့ ခွဲရ
မယ်လို့ပြောတာပဲ။ မန်ကြုံရက်ချိန်းပြန်ပြုမှုပဲခွဲမယ်၊ မခွဲဘူးဆိုတာကို
အတိအကျအဖြေသိရမှာပေါ်များ”

ဦးရွှေမောင်က သူ၏ရောင်ရမ်းနေသော ခြေသလုံးကိုကြည့်၍
စိတ်ဓာတ်ကျနေသည့်လေသံဖြင့် ညည်းညှုပြောဆိုရင်း ပက်လက်
ကုလားထိုင်နောက်မို့သို့ မို့ချုပ်လို့ကိုသည်။

ကိုသန့်၏၏နှင့် ကိုအဲးတို့နှစ်ယောက်လည်း သူတို့၏ဆရာဦးရွှေ
မောင်၏အနီးသို့ ကပ်သွားကြပြီး ဖောင်းပွဲရောင်ကိုင်းနေသော ခြေ
ထောက်ကို အသာအယာပွတ်သပ်ဖိုကြည့်ရင်း စိတ်မကောင်းဖြစ်နေကြ
သည်။

“သို့- ဆရာခြေထောက်က တော်တော်ကြီးကိုရောင်နေတာ
ပါပဲလား”

“ကဲ-ကော်ဖိပုပူလေးသောက်လိုက်ကြပါအံးကွယ်၊ ပြီးတော့
မင်းတို့ဆရာတို့လဲ စိတ်ဓာတ်မကျဖို့ အားပေးသွားကြပါအံးကွယ်နော်”

“သို့- ဘာစိတ်ဓာတ်ကျစရာရှိလို့လဲ ဆရာရယ်၊ စောော
က ဦးခေါ်စီးပြောသလို အနာသိရင် ဆေးရှိရမှာပါ ဆရာရယ် အနာနဲ့
ဆေး မတွေ့သေးလို့သာဖြစ်မှာပါ။ သို့ ဒါနဲ့ဆရာ မြန်မာတိုင်းရင်း
ဆေးနဲ့လဲ ကုကြည်ပါအံးလားဆရာ၊ မြန်မာတိုင်းရင်းဆေးတွေကလဲ
တကယ်စွမ်းကြပြီဆိုရင် အနောက်တိုင်းဆေးတွေ လိုက်မမိဘူးနော်
ဆရာ”

တပည့်ဖြစ်သူ ကိုသန်းစောက သူဆရာကို အားပေးစကား
ပြောလိုက်သည်။ တိုင်းရင်းမြန်မာဆေးကို လိမ်းကြည်ရန်အတွက် ဦးခေါ်
စီးနှင့် ကိုအုံးဖေတို့ကလည်း စိုင်းပြီးအားပေးအကြပြုကြသည်။

“အေး-မင်းတို့ပြောသလို ငါလဲဆန္တတော့ ရှိပါတယ်ကွာ။
ဒါပေမယ့် မနက်ဖြစ်ခါ ပါရရှုနဲ့ပြန်ပြဖို့ ရက်ချိန်းရှိသေးတယ်ကွာ။
အင်း-အခြေအနေပေးလာရင်တော့ မြန်မာတိုင်းရင်းဆရာနဲ့ ပြကြည့်အံး
မယ်ကွာ-”

“က ဒီလိုလုပ်ပါ ဆရာဦးရွှေမောင်၊ ရွှေဂုံတိုင်မှာ ဆရာတော်
တစ်ပါးရှိတယ်။ အဲဒီဆရာတော်ကိုယ်တိုင် သူတောသနပြု၊ ဖော်စပ်
ထားတဲ့ဆေးတွေက ကင်ဆာရောဂါ၊ တိဘီရောဂါနဲ့ အကျိုတ်အဖူမှန်
သရွေ့ အားလုံးပျောက်ကင်းနိုင်တယ်လို့ သိရတယ်။ လက်တွေ၊
ပျောက်ကင်းကြသူတွေကိုလဲ ကျွန်ုတ်ကိုယ်တိုင် မြင်တွေ့ဖူးတယ်။
ပြီးတော့ ရောဂါစမ်းသပ်ခတို့ ဘာတို့လဲမယူဘူးဆရာ၊ အခုဆရာရဲ့
ခြေသလုံးကြောက်သားရောင်တာလောက်တော့ ပျောက်ကိုပျောက်နိုင်
မယ်လို့ ကျွန်ုတ်ယုံကြည်တယ်ဗျာ။ ဆရာသွားချင်ရင် ကျွန်ုတ်
လိုက်ပိုပေးမယ်လေနော်”

ဦးခင်စိုးက စိတ်ပါလက်ပါ အားတက်သရော ပြောပြန်သည်။ ဦးရွှေမောင်ကလည်း သူ့ခြေထောက် ခွဲစိတ်ရမည်ကို ကြောက်ချုံနေ မိသည်မှာ အမှန်ပင်။ ဦးခင်စိုးပြောပြုသလို အဖုအကျိတ်နှင့် ကင်ဆာ ရောကါ၊ တိဘိရောကါတို့ကို ဆရာတော်၏အေးလိမ်းရှုနှင့် ရောကါ ပျောက်ကင်းခဲ့ကြသူများရှုခဲ့ကြသည့်သတ်းကိုလည်း ဦးရွှေမောင်ကိုယ် တိုင်ကြားခဲ့ဖူးသည်။ သို့သော် မန်ကိုဖြန့် ပါရရှုဆရာဝန်ကြီးထံ ပြန့် လည်ပြုသရှု ရက်ချိန်းကျရောက်နေပြန်သဖြင့် ဦးရွှေမောင်မှာ မည်သို့ မှ ပြန့်မပြောနိုင်ဘဲ တွေ့ဝေငေးမော၍သာ နေလိုက်ရတော့သည်။

+ + + + + + + + +

“ဦးရွှေမောင် မခွဲလို့မဖြစ်တော့ဘူး။ ဒီဇွဲပဲ အေးရုံတက်လိုက် ပါနော်။ သန်ဘက်ခါ ကြာသပတေးနေမှာခွဲမယ်။ ဦးရွှေမောင်အနေနဲ့ ဘာများအခက်အခဲရှိနိုင်မလဲဗျာ”

ခွဲစိတ်ပါရရှုကြီး၏ ပြောစကားကြောင့် ဦးရွှေမောင်တွေ့ဝေသွားသည်။ နှလုံးသွားများပင်ရပ်သွားသလားဟု ခံစားလိုက်ရသည်။ ဦးရွှေမောင်က သူ၏ခြေထောက်ကို ခွဲစိတ်ကုသုမှုမခဲ့လိုသည့် အကြောင်းရင်းမှာ ခြေသလုံးကြုက်သားများကို ခွဲစိတ်လိုက်ရလျှင် မတော်တဆ ခြေသလုံးသိန့်သွားပြီး ခြေထောက်မစွမ်းမသန်ဖြစ်သွားမည်ကို အထူးစိုးရိမ်နေခြင်းဖြစ်သည်။

“ဦးရွှေမောင် အခက်အခဲမရှိဘူးဆုံးရင်တော့ အေးရုံတက်ဖို့စဉ်တော့နော်”

ခွဲစိတ်ဆရာဝန်ကြီး၏ ခပ်ပြတ်ပြတ်စကားကြောင့် ဦးရွှေမောင်၏စိတ်များ ပျောယာခတ်သွားပြန်သည်။ သူ့စိတ်ထဲမှသန္တများကို ဆရာဝန်ကြီးအား ထုတ်ဖော်ပြောသင့် မသင့် ဝေခွဲမရ။ ထပ်ခါတလဲလဲ စဉ်းစားသည်။ နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချလိုက်သည်။

“ကျွန်း- ကျွန်းတော် ဆေးရုံတက်လို့မဖြစ်နိုင်သေးပါဘူး ဆရာ
ကြီးရယ်”

“ဟယ်-ဘယ်လိုအခက်အခဲတွေရှိနေလို့လဲ ဦးရွှေမောင်ရယ်၊
ပြောပြပါအုံဗျာ”

“ဒီလိုပါဆရာကြီးရယ် အခုလောလောဆယ်မှာ ကျွန်းတော်
ခြေထောက်ကို မခွဲချင်သေးပါဘူးဆရာ၊ မြန်မာတိုင်းရင်းဆေးနဲ့ လိမ့်
ကြည့်ချင်သေးတယ်ဆရာ”

“အိုး- ဘယ်ဖြစ်မလဲဗျာ၊ ဒီရောဂါမျိုးက ဆေးလိမ့်းရနဲ့
ပျောက်ကင်းနိုင်တဲ့ရောဂါမှ မဟုတ်တာ ဦးရွှေမောင်ရယ်”

ဆရာဝန်ကြီး၏ ပြောစကားကြောင့် ဦးရွှေမောင် တွေဝေသွား
သည်။ မည်သူ့ ဆက်ပြောရမည်ကိုပင် မစဉ်းစားတတ်အောင် ဖြစ်သွား
သည်။ စိတ်ဓာတ်လည်း အကြီးအကျယ်ကို ကျဆင်းသွားမိသည်။

“ဆရာကြီးရယ်၊ ကျွန်းတော်တောင်းယန်ပါတယ်။ ကျွန်းတော်
ကို မှာက်ထပ်တစ်ပတ်လောက်ပဲ ခွင့်ပြုပါ။ ကျွန်းတော်စိတ်ကျေနှပ်
အောင်၊ တိုင်းရင်းဆေးနဲ့ ကုသကြည့်ချင်ပါသေးတယ်ဆရာကြီးရယ်။
တစ်ပတ်ပြည့်လို့မှ မပျောက်ကင်းသေးဘူးဆုံးရင်းတော့ ကျွန်းတော်ဆေးရုံ
တက်ပြီး ခွဲစိတ်ကုသခံစို့ ကျွန်းတော်ကတိပြုပါတယ်။ ဒီတစ်ပတ်
လောက်တော့ ဆိုင်းထားပေးပါအုံးဆရာကြီးရယ်နော်”

ဦးရွှေမောင်မှာ ကလေးငယ်တစ်ယောက်ပမာ ဆရာဝန်ကြီးအား
တိုးလျှို့တော်းယန်နေသည်။ အခန်းထဲပြုရှိနေကြသော အလုပ်သင်ဆရာ
ဝန်များ၊ ဆရာမများပါမကျွန်း အားလုံးဦးရွှေမောင်ကို ကရဏာသက်စွာ
ပြစ်ပြီး ကြည့်နေကြသည်။ ရုံးခန်းအပြင်မှာ စောင့်နေကြသော လူမှာများ
ကလည်း ဦးရွှေမောင်ကို စိုင်းကြည့်ကြသည်။ ဦးရွှေမောင်မှာ ဆရာဝန်
ကြီး၏ အဖြစ်ကားကို အားငယ်စွာဖြုံး စောင့်နေရသည်။

ဆရာဝန်ကြီးက ဦးရွှေမောင်ကို အချိန်အတန်ကြော့နိုင်ကြည့်မေ့
ပြီး ‘ဟင်း’ ခနဲ သက်ပြင်းတစ်ချက် ချလိုက်သည်။

“ဦးရွှေမောင်ရယ်၊ ခင်ဗျားတော်တော်ခက်တာပဲဗျား ခင်ဗျား
က ရောက်ကိုတာရှည်အောင် လုပ်နေချင်တာပဲဗျား ဒေါ်ရောက်မျိုးက ဆေး
လိမ်းရှုနဲ့ ဘယ်လိမ့်မ မပျောက်နိုင်ပါဘူးဗျား သေသေချာချာ ခွဲစိတ်
ကုသနိုင်မှ ခင်ဗျားရောက် ပျောက်နိုင်မယ် ဦးရွှေမောင်၊ အင်း-က
ဒီလိုလုပ်၊ ခင်ဗျားက ဒီလောက်ဆန္ဒရှိနေမှ လိမ်းကြည့်ပေါ့ဗျား၊ တိုင်း
ရင်းဆေးနဲ့ ကျကြည့်ပါ။ တစ်ဟတ်မဟုတ်ပါဘူး။ တစ်လခွင့်ပြုလိုက်
မယ်။ ကျကြည့်ပါ။ အပေါ်ယံဆေးလိမ်းရှုနဲ့ ပျောက်ကင်းသွားတယ်ဆို
ရင် ဟဲ-ဟဲ-ကျွန်တော့ကို ပြန်လာပြပါ။ ကျွန်တော်လဲ ပညာရတာ
ပေါ့ဗျား၊ နော် ဦးရွှေမောင် ကဲ ကဲ ရပြီ ရပါပြီ။

“ဟုတ် ဟုတ်ကဲ့၊ ကျေးဇူးပါပဲ ဆရာကြီးရယ်”

ဦးရွှေမောင်မှာ ခွဲစိတ်ကုသမှုမှ လွှတ်ကင်းသွားသဖြင့် ဝမ်းသာ
အားဖြစ်ကာ ဆရာဝန်ကြီးအား နှုတ်ဆက်ပြီး အခန်းထဲမှ ထွက်လာခဲ့
သည်။ အခန်း၏အပြင်ဘက်သို့ ရောက်သည်နှင့်တစ်ပြိုင်နှင်း အသုတေသန
စောင့်နေသော ဦးရွှေမောင်၏အနီးကတွေ့ခေါ်သွားပြီး အထွားကားတစ်စီး
ဖြင့် ပြန်ခဲ့ကြသည်။

+ + + + + + + + + +

“အိုး- တော်တော်ရောင်နေပါတကား၊ ဖြစ်နေတာကြော်ပြီးထင်
တယ်၊ ကဲ ဒကာကြီး ဘယ်လိုကာဘယ်လို စဖြစ်သလဲဆိုတာ ပြောပြ
ပါဦး”

“တင်ပါဘုရား၊ လွှန်ခဲ့တဲ့နှစ်လကျွုံးလောက်က စဖြစ်တာပါ
ဘုရား။ အစလထာမတုန်းကတော့ ခြေသလုံးကြော်သားတွေတောင့်တင်း
ပြီး လမ်းလျှောက်ရင် အောင့်ပါတယ်ဘုရား၊ နောက်တော့ ခြေဖမ့်းတွေ

ရောင်လာတယ်။ တဖြည့်းဖြည့်နဲ့ ခြေမျက်စီတွေ ရောင်လာတယ်။ ခြေသလုံးကြွက်သားတွေရောင်လာပြီး အထဲမှာအကျိတ်ဖြစ်လာတယ်။ လမ်းလျှောက်လို့ လုံးဝမရတော့ပါဘူး ဘုရား”

“ကောင်းပြီ၊ ဒီလိုဖြစ်တော့ ဆေးရုံဆေးခန်းတွေ သွားမပြောဘူး လား”

“တင်ပါ၊ ဆရာဝန်တွေနဲ့ပြုခဲ့ပါတယ်ဘုရား၊ ပထမခြေဖမ်းတွေ ရောင်လာကတည်းကပဲ ဆေးခန်းသွားပြုပါတယ်။ မောက် ဆေးရုံကြီးက ပါရရှိုးစွာနဲ့ ပြဿုခဲ့ပါတယ်ဘုရား မသက်သာပါဘူးဘုရား”

“အေးပေါ့လေ၊ ဆေးရုံက လောကဓာတ်ဆရာဝန်ကြီးတွေနဲ့ ကုသလို့ မပျောက်ကင်းဘူးဆုံးတော့လဲ အဖြော်ကြည့်ရမှာပေါ့ ဒကာ ကြီးမော်၊ အနာသိရင်တော့ ဆေးရုံရရှိမှာပေါ့လေ။ ဒီလိုပါပဲ၊ တစ်ခါတစ် လေမှာ လောကဓာတ်ဆရာဝန်ကြီးတွေနဲ့ ကုလို့မရတာကိုလဲ ဘုန်းကြီးတို့ မြန်မာတိုင်းရင်းဆေးနဲ့ကုလို့ပျောက်ကင်းသွားကြတာပဲ။ အင်းတိုင်းရင်းဆေးနဲ့ ကုလို့မရတာကိုလဲ လောကဓာတ်ဆရာဝန်ကြီးတွေနဲ့ ကုလို့ပျောက်ကင်းသွားတာပါပဲ။ အခုလည်း ဒကာကြီးရဲ့ ရောဂါ လက္ခဏာကိုကြည့်ရတာ သိပ်မခက်ခဲပါဘူး။ က ဘုန်းကြီးခဏကိုင် ကြည့်မယ်။ ဒကာကြီး မတ်တတ်ထ ခဏရပ်လိုက်ပါ”

ဦးဆွဲမောင်က နှီးသည်ဒေါကျင်ဆွဲ၏ အကူအညီဖြင့် မတ်တတ်ထရပ်လိုက်သည်။ ဆရာတော်ကိုယ်တိုင် ဦးဆွဲမောင်၏ ခြေသလုံးကြွက်သားများကို ကိုင်ကြည့်သည်။ ဒီကြည့်သည်။ ပြီးတော့ ပြန်ထိုင်ခိုင်ပြီး ကြွက်သားများကို ညျှစ်ကြည့်သည်။

“ဒကာကြီး၊ ဟိုတုန်းက သွေးထွက်သံယိုဒ်ရာတွေ ရခဲ့လူးသလား”

“တင်ပါဘုရား၊ တပည့်တော်တပ်ထဲမှာတုန်းက တိုက်ပွဲတစ်ခု

မှာ သေနတ်ဒဏ်ရာ ရခဲ့ဖူးပါတယ်ဘုရား။ ဟောဒီမှာပါ ဘုရား”

ဦးရွှေမောင်က ဘယ်ဘက်ပေါင်အလယ်သားတွင် ထုတ်ချင်း
ပေါက် သေနတ်ဒဏ်ရာ ရရှိထားသောနေရာကို ပြဋိက်သည်။

“**မြတ်-ဒဏ်ရာက တော်တော်ကြီးတာပဲ။** ခြေထောက်မဖြတ်
ပစ်လိုက်ရတာ ကံကောင်းတာပဲ။ ဒကာကြီးရယ်။ က ဟုတ်ပြို-
ဟုတ်ပြို။ ပျောက်သွားမှာပါ။ ဘာမှမစိုးရိမ်နဲ့ ဘုန်းကြီးဆေးပေးလိုက်
မယ်။ ဒီဆေးမှုနှင့်တစ်ထုပ်ကို ငါက်ပျောဖူးပူလင်းထဲထည့် ရေအေးအေးနဲ့
ဖျော်ပြီး မကြာခကာလိမ်းပေး။ တစ်နှောက် (၅)ကြိမ်၊ (၆)ကြိမ်လောက်စီ
လိမ်းပေး။ J-ရက်လောက်ဆို ပျောက်ကင်းသွားလိမ့်မယ်။ ဘာမှမစိုး
ရိမ်နှင့်နော် ဒကာကြီး၊ ဟိုတုန်းက ဘုန်းကြီးငယ်ငယ်ကဆိုရင် ရောဂါ
မျိုးစုံဖြစ်ခဲ့ဖူးတယ်။ ဝေဒနာမျိုးစုံစံစားဖူးတယ်။ ကိုယ်ချင်းစာပါတယ်။
ဒါကြောင့်လဲ ရောဂါဝေဒနာခံစားရာ့တိုင်းကို ကုသနိုင်ဖို့အတွက်
အခုလိုအေးပညာကို လေ့လာသင်ယူခဲ့ပြီး စေတနာမေတ္တာနဲ့ကုသိုလ်ဖြစ်
ကုသပေးနေတာပဲ့ ဒကာကြီး၊ က က ဒီဆေးထုပ်တွေ ယူသွားနော်”

“**တင်ပါဘုရား၊ ကျေးဇူးအထူးတင်ပါတယ်ဘုရား၊ အားကိုပါ**
တယ်ဘုရား၊ တပည့်တော်တို့ကို ခွင့်ပြုပါအဲ့ဘုရား” ဦးရွှေမောင်နှင့်
ဒေါ်ဒေါ်ကျွန်ုပြုရွှေတို့မှာ ဝမ်းသာအားရဖွာဖြင့် ဆရာတော်အား ဦးချက်
တော့လိုက်ကြပြီး အိမ်သွှေ့ပြန်ခဲ့ကြသည်။

အိမ်ကိုရောက်သည့်နှင့်တစ်ပြိုင်နက် အီးသည်ဒေါ်ကျွန်ုပြုရွှေက
ဆရာတော်အားကြုံလိုက်သည်အတိုင်း ဆေးမှုနှင့်များကို င-အောင်စဝင်
ပူလင်းတစ်လုံးတွင်ထည့်၍ ရေအေးအေးများပြည့်အောင်လောင်းထည့်
လျက် ပူလင်းကို လွှဲပ်ခါလိုက်သည်။

“**က-ဖေကြီး ခြေထောက်ဆန့်ထား၊ ဆေးလိမ်းမယ်။ ဘုရား**
ပေးဆေး၊ သိုကြားပေးဆေး၊ ဆရာတော်ပေးတဲ့ဆေး ပျောက်ကိုပျောက်

စေရမယ်၊ ကဲ-ကဲ ဘယ်လိုနေလဲ၊ အေးနေတာပဲ မဟုတ်လား”
“ဟာ ဆေးကလဲ အေးနေတာပဲကျာ၊ မေ့လိုကောင်းလိုက်တာကျာ၊
လိမ့်းကျာ လိမ့်း၊ ဟောဒီ အထက်မှားက စလိမ့်း၊ ခပ်တူတူသာလိမ့်း
ပေးကျာ၊ အင်း ဒီဆေးနဲ့တော့ ပျောက်မှာသေချာတယ်မေကြီးရေး၊ ဟဲ
ဟဲ”

“ပျောက်ရမယ်လေ၊ ဖေကြီးဘာမှစိတ်မည်နဲ့တော့မော်။
မနေက်ဖြန့်လောက်ဆိုရင် လမ်းလျောက်နိုင်မှာပါ ဖေကြီးရယ်၊ ကဲ
ပက်လက်ကူလားထိုင်မှာ ခဏမှိန်းနေလိုက်ပြီး။ ဆေးခြောက်သွားရင်
မောက်တစ်ကြိမ် ထပ်လိမ့်းပေးဦးမယ် ဖေကြီးမော်”

နှိုးသည်ဒေါကျင်ရွှေက ဦးရွှေမောင်အား ဆေးလိမ့်းပေးပြီး
နှစ်သိမ့်လိုက်သည်။ ဆေးကို ဆရာတော်မှာကြားလိုက်သည့်အတိုင်း
ခဏခဏ မကြာမကြာ၊ ထပ်ခါထပ်ခါ လိမ့်းပေးသည်။

ခြေထောက်မှာ သိသိသာသာလျောဆင်းသွားသည်။ ခြေမျက်စိ
ပေါ်လာသည်။ ခြေဖိုးလည်း မိုး၍မနေတော့ဘဲ အရောင်လျောပြီး
ပြားချုပ်သွားသည်။ သည်လိုနှင့် J-ညအိပ် ၃-ရက်ခန့်အကြာတွင်
ဦးရွှေမောင်၏ခြေထောက်မှာ လုံးဝရောင်ရမ်းခြင်းမရှိပော့ပါ။ သို့သော်
ခြေသလုံးကြွက်သားနေရာတွင် အကျိတ်အဲတစ်ခုကျွန်းနေပြီး မာဇာ
သေးသဖြင့် လမ်းကိုကောင်းကောင်းမလျောက်နိုင်သေးပါ။ ဆရာတော်
ပေးထားသောဆေးကို မောက်ထပ်အကြိမ်ကြိမ်အလိုက် လိမ့်းပေးသော်
လည်း ခြေသလုံးကြွက်သားမှ အကျိတ်ခဲ့မှာ လုံးဝပျော်သွားခြင်းမရှိ။
မာမြိမ်မှုလျက်ပင် ရှိနေသည်။ ကြွက်သားထဲမှာ အကျိတ်ရှိနေသဖြင့်
လမ်းမလျောက်နိုင်။ မောက်ဆုံးတော့ ဦးရွှေမောင်တို့ နှိုးမောင်နှုတို့မှာ
အငြားကားတစ်စီးဖြင့် ဆရာတော်ထဲသို့ ဒုတိယအကြိမ်ရောက်ရပြန်
သည်။

“အရှင်ဘုရား၊ တပည်တော်ရဲခြေထောက် ရောင်ရမ်းတာတွေ
တော့ လုံးဝပျောက်ကာင်းသွားပါပြီဘုရား။ ဒါပေမယ့် ဟောဒီကြော်သား
ထဲမှာ အကျိုတ်ခဲကြီးတစ်ခု ကျေနှုန်းဖော်သေးပါတယ် ဘုရား”

ဦးရွှေမောင်က သူ၏မာကျောဇ္ဈာန်သော ခြေသလုံးကြော်သား
နေရာကို ပွတ်သပ်ပြရင်း ဆရာတော်အား လျှောက်တင်လိုက်သည်။
ဆရာတော်က ဦးရွှေမောင်၏ကြော်သားကို ကိုင်ကြည့်လိုက်ပြီး ပြီး
လိုက်သည်။ ဆရာတော်မှာ သက်တော် ၆၅-နှစ်ခန့်ရှိပြီး အသားဖြေဖြိုး
စိန်စိန်ပါးပါးဖြင့် ခန့်သွားထည့်ဝါသော ဥပစ်ရပ်ရှိသည်။ ဒကာ
ဒကာမများအပေါ် မေတ္တာတရား အမြိုးထားရှိသဖြင့် မျက်နှာတော်မှာ
အမြို့ပြုရှင်နေသည်။

“ဒကာကြီး သာမျိုးရိစိစရာမရှိဘူး။ ခြေသလုံးကြော်သားမှ
နေတယ်ဆိုတာ အကျိုတ်အခဲ့၊ အဆိုခဲမဟုတ်ပါဘူး။ ဟိုတုန်းက ဒကာ
ကြီးရခဲ့တဲ့ သေနတ်ဒဏ်ရာကြောင့် သွေးတွေ့ခဲ့နေတာပါ။ ဆေးလိမ့်
ပြီး ကျုပ်စည်းပေးလိုက်ရင် ချက်ချင်းပျောက်သွားမှာပါ ဒကာကြီးရယ်။
အခုဆေးပုလင်းတွေ ပေးလိုက်မယ်၊ အခုပေးလိုက်တဲ့ ဆေးမကုန်မိမှာ
ရောဂါပျောက်သွားမှာပါ။ ဒါပေမယ့် ဒဏ်သွားအောင် ဆေးကို
နည်းနည်းစီ၊ နည်းနည်းစီ ဆက်လိမ့်းပေးသွားပေးပါမော် ဒကာကြီး”

“တင်ပါဘုရား၊ ကျေးဇူးတင်ပါတယ် ဘုရား”

ဆရာတော်ပေးလိုက်သည့် ဆေးပုလင်းများမှာ ပင်နိဆလင်
ပုလင်းဖြင့်ထည့်ထားသည့် အဝါရောင်ဆေးဆီ ၃-ပုလင်းနှင့် ဆေးမှုနှင့်
ထုပ် J-ထုပ်ဖြစ်သည်။

“အခိုပုလင်းထဲက ဆေးအဆိုကိုအထူတ်ထဲက ဆေးမှုနှင့်ရော
ပြီး ထိမ်းပေးပါ။ ပြီးတော့ ငှက်ပျောရွှေက်နဲ့ပတ်ထားပြီး အပေါ်ကအဝတ်
နဲ့ စည်းထားပေးလိုက်။ နောက်နေ့ ပတ်တော်ကိုဖြေလိုက်တာနဲ့ ငှက်ပျော

ရွှေက်လဲ ခြောက်သွားလိမ့်မယ်။ ဒကာကြီးရောကါလဲ လုံးဝပျောက်ကင်းသွားလိမ့်မယ် ဒကာကြီးနော်”

“တင်ပါ၊ တင်ပါဘုရား ဝမ်းသာလိုက်တာ ဘုရား”

ဦးရွှေမောင်တို့ နေးမောင်နှဲနှစ်ယောက် ဆရာတော်အား ဦးချ ကန်တော့ပြီး ပြန်လာခဲ့ကြသည်။ အိမ်သို့ ပြန်ရောက်သည်နင့် တစ် ပြိုင်နက် နေးသည်အောင်ကျင်ရွှေကိုယ်တိုင် အိမ်နောက်ဖေးမှ ငှက်ပျော ရွှေက်တစ်ရွှေက် သွားခုတ်လိုက်ပြီး ဆရာတော်မှာကြားလိုက်သည့်အတိုင်း ဆေးများပွဲတ်လိမ့်း၍ ငှက်ပျောရွှေက်ဖြင့်ရှစ်ပတ်ကာ အဝတ်စဖြင့် ပတ် တိုးစည်းထားပေးလိုက်သည်။

ဤနှစ်ဦးအတိုင်း ညအိပ်ရာဝင်ခိုင်တွင် တစ်ကြိမ်ထပ်မံလိမ့်းပေး လိုက်ပြန်သည်။ နောက်နေ့ မန်က်အိပ်ရာထူး မျက်နှာသစ်ပြီးခိုင်တွင် ဦးရွှေမောင်ကိုယ်တိုင် ပတ်တိုးကိုဖြေလိုက်ပြီး ခြေသလုံးကြောက်သွားမှ အကျိုတ်အခဲနေရာကို စမ်းကြည့်လိုက်သည်။ နာမာဖြေကြည့်သည်။ အကျိုတ်ခဲကြီးကို စမ်းမတွေ့တော့ပါ။ ၆၀လီလုံးကို ထူးခြားခြေထားသလို အစိတ်စိတ်အမြှာမြှာကြေမြှာပြန်ကြေနေသည်ကို စမ်းတွေ့လိုက်ရသဖြင့် ဦးရွှေမောင် ဝမ်းသာပျောရွှေငွာဖြင့် အော်လိုက်သည်။

“ရွမ်းလိုက်တဲ့ဆေးကွာ ကြည့်စမ်း မေကြီး ကိုင်ကြည့်စမ်း ဟောဒီနေရာကို စမ်းကြည့်စမ်းပါကွာ မရှိတော့ဘူးနော်။ ကဲဘာမှ မရှိတော့ဘူး မဟုတ်လား။ ပျောက်ပြီကွ ငါရောကါပျောက်ပြီ ဘာမှ ခွဲစိတ်စရာမလိုလိုက်ဘူးကွာ၊ ဟား ဟား”

“အေး ဟုတ်တယ်တော့ ဂလုံ၊ ဂလုံနဲ့ အေးလုံးကြောမြှေနတာပဲ။ အုံပြုစရာပဲနော် ဝမ်းသာလိုက်တာ ဖေကြီးရယ် ဟဲ ဟဲ”

ဦးရွှေမောင်နင့် အောင်ကျင်ရွှေတို့မှာ ဝမ်းသာအားရဖြင့် ဆရာ တော်ပေးသောဆေးကို ထပ်ခါထပ်ခါလိမ့်ကြသည်။ ဆရာတော်၏

မေတ္တာအချိန်အဝါဒပေါ်ကြောင့် နောက်ထပ် J-ဉာဏ်တိက် လိမ်းအပြီး
တွင် ဦးရွှေမောင်၏ခြေထောက်မှာ ယခင်မှုလအကောင်းပကတိအတိုင်း
လုံးဝပျောက်ကင်းသွားခဲ့ဖြစ်သည်။

ဦးရွှေမောင်၏ ရောဂါကို ဆေးရုံဆေးခန်းတို့၏ ငွေမြောက်များစွာ
ကုန်ကျခံပြီး J-လကျော်ခန့် ကုသန္တခဲ့ရသော်လည်း ပျောက်ကင်းမှု
မရှိခဲ့ပဲ မိမိတို့၏တိုင်းရင်းမြန်မာဆေးနည်းဖြင့် ဂု-ရက်ခန့်သာ ဆေးကုသ
ခံလိုက်ရပြီး ရောဂါမှာ လုံးဝပျောက်ကင်းသွားခဲ့ရသည့်အတွက် ဦးရွှေ
မောင် ဒေါက်ပျွဲနှင့် မိသားစုများအားလုံး ရုံးမှလုပ်ဖော်ကိုင်ဖက်
အားလုံး ဝစ်းသာပိတိဖြစ်ခဲ့ကြရသည်။ အတူးသဖြင့် ဦးရွှေမောင်
တစ်ယောက် ဝစ်းသာအယ်လဲဖြင့် အုပ်အသည်းထဲမှ လိုက်လိုက်လုံလုံ
ဟန်ကြွားလိုက်သည်ကတော့ “မြန်မာဆေးစွမ်း ကမ္မာကိုလွှမ်းစေရ
မည်”ဟူ၍ပင်။

မင်းရွှေမင်း(တောင်ကုတ်)

ခွင့်လွှတ်နော် အပ်ကို



ခွင့်ပွဲတ်နှုန်းအစ်ကို

“အစ်ကို”

“ဟော...ဘာလဲ”

“အစ်ကို ဒီနေ့သယ်သူးစရာရှိလဲဟင်”

“ဟော...ညီမ ဘာလုပ်ချင်လိုလဲ၊ အစ်ကို ဘာလုပ်ပေးရမှာ
လဲပြော”

“ဟင် အစ်ကိုကလည်း ဘာမှုလုပ်ပေးစရာလိုပါဘူး ညီမလေ
ဖို့”

“သော်...ပြောစမ်းပါကွာ၊ အစ်ကိုဘာလုပ်ပေးရမှာလဲ၊ ညီမ^{ဘာဖြစ်ချင်တာလဲပြော၊ ဟောဒီတစ်အမိမိလုံးမှာ အစ်ကိုနဲ့ညီမ^{နှစ်ယောက်ထဲရှိတာပါကွာ ပြော...ဘာပြောမလဲ ပြော...”}}

ဦးဘနိုင် ဖတ်လက်စသောကြော မရွှေ့စေးစာအုပ်ကို စားပွဲပေါ်
တွင် အသာချထားပြီး နေ့ဖြစ်သူ ဒေါ်သင်းသင်းခိုင်၏မျက်နှာကို
စိုက်ကြည့်နေလိုက်သည်။ ဒေါ်သင်းသင်းနိုင်မှာ ခင်ပွန်းသည် ဦးဘနိုင်

နှင့်မျက်နှာချင်းဆိုင် ထိုင်ခုတွင်ထိုင်လျက် ခင်ပွန်းသည်၏ မချို့မချုပ် အမူအယာမျက်နှာကို အကဲခတ်ကြည့်ရင်း ပြီးနေလိုက်သည်။ သူတို့ နှစ်ဦး၏ အသက်များမှာလည်း (၅၀)ကျော် (၆၀)နီးပါးရှိနေကြဖြစ်သည်။ သားသမီးများမှာလည်း ဝန်ထမ်းများဖြစ်ကြ၍ တာဝန်ကျရာ အသာအသီးသီးသို့သွားရောက်နေထိုင်ကြသဖြင့် တစ်အိမ်လုံး၌ နှစ်ယောက်ထဲသာရှိနေကြခြင်း ဖြစ်သည်။

“အို ဘာပြီးနေတာလဲကဲ မည်...သိပါပြီဥျာ..သိပြီ..သိပြီ ကိုယ့်ညီမ ဒီလိုအပြီးမျိုးပြီးနေပြီဆိုတော့ အင်း...အစ်ကိုကို တစ်ခုခု ခိုင်းတော့မယ်နဲ့တူတယ်။ ဟုတ်တယ် မဟုတ်လား။ ပြော...ဘာခိုင်း ချင်တာလဲ။ အစ်ကို ဘယ်ကိုမှုသွားစရာမရှိပါဘူးဥျာ။ ကဲ...ပြော ညီမ ဘာခိုင်းမလို့လဲ”

“သို့ အစ်ကိုရယ်...ညီမ ငရဲကြီးအောင်ပြောနေပြန်ပြီ။ ညီမက ကိုယ့်ယောက်ဥျားကို ဘာဖြစ်လို့ခိုင်းရမှာလဲ။ ညီမ ပြောချင်တာက အစ်ကိုဘယ်မှုသွားစရာမရှိဘူးဆိုရင် အစ်ကိုဆိုက အကူအညီတစ်ခု တောင်းမလိုပါ”

“ဟော...အကူအညီ ဘာအကူအညီလဲ ပြော...”

ဦးဘာခိုင်က နေးသည်၏ပြောစကားကိုသောကျ စိတ်ဝင်စား စွာဖြင့် မျက်နှာကိုမေ့ထားပြီး နေးသည်ပြောကြားလာမည့်စကားသံကို အားစွင့်နေလိုက်သည်။

“ဟောသီမှာ ကြည့်ပါတီး”

နေးသည် အော်သင်းသင်းခိုင်က သူမ၏မျက်နှာ ညာဘက်ပါးကို လက်ဖဝါးဖြင့် ည်င်သာစွာ ပွတ်သပ်ပြလိုက်သဖြင့် ဦးဘာခိုင်က သူမ၏မျက်နှာကို စိုက်ကြည့်နေလိုက်သည်။ မည်သည့်ထူးမြားမှာ မတွေ့၊ အော်သင်းသင်းခိုင်က သူစကားကိုဆက်ပြောလိုက်သည်။

“ဟောဒီ ဉားဘက်အံသွားနှစ်ချောင်းက ညီမကိုခုက္ခလေးနေတာ အစ်ကိုရဲ့၊ ဉာက တစ်ညုလုံးအိပ်လို့မရဘူး။ သိပ်ကိုက်နေတယ်။ အခုမန်ကိုပိုင်းမှာလည်း မီးဖိုချောင်ထဲမှာ ချက်လိုက်ပြုတ်လိုက်၊ ခက်လိုက်နဲ့ အညှေ့မိပြီး ဟောဒီဉားဘက်ပါးတစ်ခြိမ်းလုံးကိုက်နေတယ်။ အဲ...အဲဒါ”

“ဘာလဲ ဆေးခန်းသွားချင်တယ်ဆိုပါတော့။ ဒါလေးများကွာစေစေက ပြောပါတော့လား။ ပလာယာနဲ့ နှုတ်ပေးမှာပေါ့ကွာ၊ ဟဲဟဲ အလကားနောက်တာပါ။ သွားလေ...ညီမသွားနေကျဆေးခန်းကိုသွားလိုက်ပေါ့။ ဒါလေးများ”

“~~ဉား~~...ဒီလိုလေ အစ်ကိုရဲ့၊ ခါတိုင်းသွားနေကျ ဆေးခန်းက အခုလိုသြားနှစ်ရက်တွေမှာ ပိတ်ထားတယ်လေ။ အဲဒါကြောင့် ဆရာတဲမ်းနှင့် တာမွေဘက်တွေမှာရှိတဲ့ သွားအထူးကုဆေးခန်းတွေကိုသွားကြည့်ချင်တယ်။ အဲဒါ အစ်ကိုလို အကူအညီတော်းတာပါ။ သြားနှစ်ရက်အတွင်းဆိုတော့ တစ်ယောက်တည်း မသွားရဘူး။ ရှေတအားပက်ကြမှာ အစ်ကိုလိုက်ပို့နေ အစ်ကို...ပို့မယ်မဟုတ်လားဟင်”

ဦးဘခိုင် တွေဝေသွားသည်။ မည်သည့်စကားကိုမျှ ပြန်မပြောဘဲ အချိန်အတော်ကြာ စဉ်းစားနေလိုက်သည်။ သြားနှစ်ရက်အတွင်း အပြင်မထွက်ချင်သည်ကတော့ အမှန်ပင်။ သည်လိုရုံးပိတ်ရက်မျိုးမှာ စာရေးခြင်း၊ စာဖတ်ခြင်းအလုပ်မျိုးကိုသာလုပ်ရင်း အိမ်တွင်းအောင်းနေချင်သည်။ သို့သော် အနီးသည် ဒေါ်သင်းသင်းနိုင်က ဦးဘခိုင်၏လက်မောင်းကိုလှပ်ရမဲ့ပြီး အော် အော် ပြောလိုက်သည်။

“အစ်ကို...အစ်ကို ဘာတွေမှားဒီလောက်ထိ စဉ်းစားနေရတာလဲ အစ်ကိုရယ်၊ လိုက်ပို့မယ်မဟုတ်လားဟင်...အစ်ကို”

“မြန်...မ...မစဉ်းစားပါဘူးကျား၊ ညီမသွားချင်မှတော့
လိုက်ပို့ရတော့မှာပါ ကဲ...သွားလေ”

“အောင်မယ်လေး...ကျေးဇူးတင်လိုက်တာ အစ်ကိုရယ်။ ညီမ
လည်း မနေနိုင်လွန်းလို့သာ သွားရမှာပါအစ်ကိုရယ်။ သကြံနှုန်းတော်
အောင်မယ်လေး ရေသိပ်ပက်ကြမှာပဲနော်။ ဘယ်တတ်နိုင်မလဲလေ၊ ကဲ
ပြောနေကြာတယ် အစ်ကိုထာ သွားမယ်”

ဦးဘနိုင်က ဖတ်လက်စသောကြာမဂ္ဂဒ်းကို အမှတ်အသားပြု
လုပ်လျက် စားပွဲပေါ်သို့ ဖစ်တင်ထားလိုက်ပြီး အနီးသည်၏ရာနောက်
သို့ ကောက်ကောက်ပါအောင် လိုက်ပါသွားခဲ့ရပါတော့သည်။

ဦးဘနိုင်က အဖြူရောင်ရှုင်လက်တိုအပါးကိုဝတ်ဆင်ပြီး လျာ
ထိုးဦးထုပ်အဖြူရောင်ကိုဆောင်းလျက် သောင်းသိရည်အညီရောင်ကို
ဝတ်ဆင်ထားလိုက်တော့ ဆရာအီကြာကျေးကဲ့သို့ ခန့်ချောကြီးဖြစ်သွား
သည်။ အနီးသည် ဒေါ်သင်းသင်းနိုင်က အအေးဒဏ်ခံနိုင်ရန် အကျိုး
အထူးတစ်ထည်ကို အပေါ်မှတ်ပိုဝင်တ်ထားလိုက်သည်။ နစ်ယောက်သား
ယုဉ်တွဲလျက် လမ်းမပေါ်ထွက်လိုက်သည်ဆိုလျှင်ပဲ ကလေးတစ်သိုက်
နှင့် ပက်ပင်းတိုးသည်။ ကလေးများက ရေခွဲက်ကိုယ်စီ ရေခွဲတ်ကိုယ်စီ
ဖြင့် စိုင်းဆုံးပြုးလာကြသည်။

“ဟေး...ဟိုမှာ ညွှန်ပိုင်းနဲ့ ခင်သန်းနဲ့ ပက်ကြကွာ၊ ပက်...
ပက်...ဟေး”

ဦးဘနိုင်တို့နှစ်ဦးသား ကူးနှစ်မပျက် ဆက်လျောက်ခဲ့ကြသည်။
တစ်ကိုယ်လုံး ချွဲစိုးကြရသည်။ ရွှေ့လစ်ရေးအနီး ပြည်တဲ့ရေးဝန်ကြီး
ဌာနရေးမလွှာပ်နှင့် ဆရာတစ်လမ်းမကြီးတစ်လျောက် ရေပက်မလွှာပ်များမှ
ရေပိုက်များ၊ ရေခွဲက်များ၊ ရေပွဲ့များဖြင့် တသောသောရေသွားလောင်း
ခြင်းခံခဲ့ကြရသဖြင့် နိုက်ခိုက်တုန်ချုံးလာသည်အထိ ရေများချွဲစိုးနေ

ကြသည်။ နေးသည်ဒေဝါသင်းသင်းနိုင်မှာ ပျော်ရွှေ့နေပုံရသလောက် ဦးဘုရိုင်မှာ မျက်နှာအမှုအယာ မကြည်မသာဖြင့် စိတ်အိုက်နေပုံရသည်။ နေးသည်၏ အလိုကျသာအဖော်အဖြစ် လိုက်လာခဲ့ရခြင်းဖြစ်သော လည်း ယခုလိုအများသူငါ ရေများဖြင့်စိုင်းအုပ်ကိုကြသည်ကို သဘော မကျ။ မနှစ်သက်။ သကြိန်ရက်အတွင်း အပြင်သို့ထွက်လေ့ထွက်စ မရှိခဲ့။ ယခုလို အဝတ်အစိုးဖြင့် လမ်းလျောက်ရသည်ကိုလည်း လုံးဝ မကြိုက်။ သူအနီးမှ နေးသည်ကို တစ်ချက်စောင်းငဲ့ကြည်လိုက်တော့ သူမအော်နာပျော်နေပုံရသည်။ မဏ္ဍာပေါ်မှ ပိုက်လုံးအသေးများ ကိုယ်စိတ်ပေါ်လျက် ရေပက်နေကြသူများ၊ သီချင်းဆိုနေကြသူများ၊ မြို့ပျောကုန်နေကြသူများနှင့် မဏ္ဍာပော်အောက်ဘေး၊ ဘယ်ညာမှာစိုးနေ သော အဝတ်အစားများဖြင့် မြို့ပျောကုန်အောက်ဟစ်နေကြသူများ၊ ရေပက် ခံကားကြီးကားငယ်များ၊ ရေများ စိုးစိုးဆင်းလျက် မြစ်၊ ချောင်းသဖွယ် ဖြစ်နေသော ကားလမ်းမကြီး စသည် စသည်များမှ သကြိန်ရက်မြတ် ၏ မပျက်ပြုယ်သော ပန်းချီကားချုပ်ကြီးသဖွယ် ရူမြို့ဖွယ်ပင်။ စင်မြှင့် ပေါ်မှလည်း ရုပ်ရှင်မင်းသမီး၊ မင်းသားများ၊ အဆိုတော်များ၊ မော်ဒယ် များ သီချင်းဆိုနေကြသဖြင့် လာရောက်ကြည့်ရှုအားပေးနေကြသူများ ဖြင့် စည်ကားလျက်ရှိကြသည်။ သို့သော ဦးဘုရိုင် ဝါသနာမပါ။ စိတ်မဝင်စား။ မိမိသွားလိုက် ခရီးလမ်းကိုသာ ခပ်သွာက်သွာက် လျောက် လုမ်းနေသည်။

“အမယ်လေး...လာပါကွာ မိန်းမရယ်၊ လမ်းလျောက်တာ ဒီလောက်နေးနေရသလား”

“မြော်...နေပါကြီး အစ်ကိုရယ်၊ ဟို...ဟိုမှာ...ဟို...ဟို မင်းသမီးလေး သီချင်းဆိုနေတယ် ခဏနားထောင်ကြရအောင်နော်... ခဏလေးပါ”

“အိုက္ခာ...နေပါတယ်။ မြန်...မြန်”

“ဟိုး...ဟိုး ဘေးကို...ဘေးကို ပြည့်...ဒီအဘိုးကြီး တိုက်မိတ္တာပဲ”

ရေပက်ခံကားလေးတစ်စီးက မဏ္ဍာပ်ရှုံးမှ ပြန်အထွက်တွင် နှီးသည်ဘက်သို့ငေးလျက် စကားလုမ်းပြောနေသော ဦးဘုရိုင်၏ရှုံး တည်တည်သို့ ဝင်တိုက်မိတော့မလိုဖြစ်သွားသဖြင့် ဦးဘုရိုင်လည်း လမ်းဘေးသို့ အပြေးအထွေး တိမ်းရှောင်လိုက်ရသည်။ နှီးသည် အောင်သင်းသင်းခိုင်ကတော့ မဏ္ဍာပ်ရှုံးနားသို့ဆောက်နှုပြီးရွင်းဘောင်းဘို့ ဖောက်ပြင့် သိချင်းတက်ခို့နေသော အမျိုးသမီးငယ်ကို သဘောကျွော ငေးစိုက်ကြည့်နေလိုက်သည်။

“လာစမ်းပါက္ခာ...မင်းကို ပြောနေရတာနဲ့ ငါတောင် ကား တိုက်ခံရတော့မလို့။ လာပါက္ခာ အချိန်ရှိတုန်း ဆေးခန်းကိုခပ်မြန်မြန် သွားကြမယ်။ ဘာလဲ...အခုတော့ မင်းပါးတစ်ခြမ်းမကိုက်တော့ဘူးလား”

“မြည်...အစ်ကိုကလည်း တစ်နှစ်မှတစ်ခါ ကြံ့ရတာ အခုလိုသကြံ့နေနဲ့ ထိတွေ့လိုက်တော့ ကိုက်နေတဲ့သွားတွေတောင် ပျောက်ကင်းသွားသလိုပါပဲ။ မကိုက်တော့ဘူး ဖဲ့...ဟဲ့...ဟဲ့”

“ဟေ ပျောက်သွားပြီ ဟုတ်လား။ ဒါခိုလည်း ကဲ့...ဖြို့က မယ် ဟိုရှုံးလမ်းထိပ် ကျောက်မြောင်းရျေးမှတ်တိုင်က ရရာလိုင်းကား ဘာကားပဲဖြစ်ဖြစ် စီးပြန်မယ်က္ခာ လာ”

ဦးဘုရိုင်တို့နှစ်ယောက် ကျောက်မြောင်းရျေးမှတ်တိုင်သို့ ကြား လမ်းကလေးအတိုင်း ဖြတ်လျောက်လာခဲ့ကြသည်။

“ဘွမ်း...ဘွမ်း”

“အောင်မယ်လေး မြတ်စွာဘူရား”

လမ်းထဲမှ အပျိုဖျို့အဆူယ် ကလေးမလေးတစ်သိုက် ရေပုံး
ကိုယ်စီဖြင့် ပိုင်းအုပ်က်လိုက်ကြသည်။ ပက်လိုက်ကြသည့်ရေမှာ ရေခဲ
စိမ်ရေခဲမဲ့ဖြစ်နေသဖြင့် ဒေါသင်းသင်းခိုင် လန်ဖျုပ်အော်လိုက်မိခြင်း
ဖြစ်သည်။ ဦးဘုရိုင်က မည်သိမျှမပြောဘဲ ရေလာပက်သော မိန်း
ကလေးများအား တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး ကူနှေမပျက်ဆက်
လျှောက်လာသည်။ အဗျာဗျာ ခြောက်သွေးစပ်ဖြစ်ပြီး အဝတ်များ
စိုချွော့သွားရပြန်သည်။ ဒေါသင်းသင်းခိုင်မှာ စိုချွော့သော လုံချည်ဖြင့်
လမ်းလျှောက်ရခက်နေသည်။ မြန်မြန်လျှောက်ရသည့်မှာ အဆင်မပြု။
စိုချွော့သောရေများကို လက်နှစ်ဘက်ဖြင့် ရှုံးနောက်ပွတ်သပ်ချေနေလိုက်
သည်။

“**‘ညီမ မြန်မြန်လျှောက်ပေါ့ ဟိုမှာ ဘတ်စ်ကားတစ်စီးရပ်ထား
တယ်’** နှစ်ယောက်သား ကြိုးစားပြီး မြန်မြန်လျှောက်ခဲ့ကြသည်။ ရပ်
ထားသော ဘတ်စ်လိုင်းကားပေါ်သို့ ပြေးတက်ခဲ့ကြသည်။ ကားထဲ
သို့ အတင်းတိုးဝင်ခဲ့ကြရသည်။ ငါးခုတိုး၊ ငါးရုံတိုး၊ ငါးဖယ်တိုး
တိုးနည်းမျိုးစုံသုံးပြီး အထဲသို့ရောက်ခဲ့ကြရသည်။ အထဲသို့ ရောက်ခဲ့ကြ
ရသော်လည်း ခုံနေရာမရ။

“**‘ကျောက်ကုန်း ဘယ်လောက်လဲပေါ့’**

ဦးဘုရိုင် မိမိအနီးသို့ ရောက်ရှိလာသော ကားစပယ်ယာအား
မေးလိုက်သည်။

“**‘ငါးဆယ်...ဟိုနားဒီနား ငါးဆယ်၊ ၈၀းရှင် တစ်ရာ၊ ကဲ...ကဲ**
နောက်တက်တွေ ကျုန်သေးတယ်နော်’ လက်တို့ပြီး မတောင်းပါရစေ
နဲ့”

ဦးဘုရိုင် အကိုဒီအိတ်ကပ်ထဲမှ ပလပ်စတစ်ဖြင့်ပတ်ထားသော
ပိုက်ဆံဆံတို့ထဲမှ ငွေတစ်ရာတန် တစ်ချုပ်ထုတ်ပေးလိုက်သည်။ သကြ်နှင့်

ရက်အတွင်းဖြစ်သဖြင့် ကားခရေးနှင့်မှာ ကားသမားများ၏ပါးစပ်ဖျား ၌ တည်နေခဲ့သည်။ ယာဉ်စည်းကမ်းထိန်းများတော့ ရှိပါသည်။ မတွေ့သေး။

ကားတစ်စီးလုံးပြည့်ကြပ်နေသည်။ ကားပေါ်ပါ ခရီးသည်များ အားလုံးမှာ ဓမ္မားမြူးရေးငါးကန်ထဲမှ ငါးဖမ်းပိုက်ဖြင့် ဆယ်တင်ထားသော ငါးမျိုးစုံများသဖေယ် တစ်ကိုယ်လုံးခွဲစိုးပြီး ရောင်စုံဖူးပွင့်လန်းဆန်းလွယ်ရှားလျက်ပင် ရှိနေကြသည်။ ပျော်မြူးနောက်ပြောင်နေကြသည်။ တချို့မှာလည်း ချမ်းစွာ၍ ခိုက်ခိုက်တွေ့နေကြသည်။ ကားမှာ ကျောက်မြောင်းရေးမှတ်တိုင်မှ ဆက်လက်ထွက်ခွာလာခဲ့သည်။ ကားစပ်ယာမှာ ခရီးသည်ကြားတိုးဝေးသွားနေရသည်။ ပါးစပ်မှတ်ရကြောကြုံအော်လျက် ပိုက်ဆံလိုက်တောင်းနေသည်။ သူလည်း ပျော်နေပုံရသည်။

ကျောက်ကုန်းမှတ်တိုင်အရောက်တွင် ဦးဘခိုင်နှင့် အနီးအော်သင်းသင်းခိုင်တို့ ဆင်းကျော်ခဲ့ကြသည်။

“ရှုံး...စိတ်မောလိုက်တာကွာ၊ တစ်လစာလောက် ပင်ပန်းသွားပြီကွာ”

ဘတ်စိကားပေါ်မှဆင်းလျှင် ဆင်းချင်း ဦးဘခိုင်က အနီးအော်သင်းသင်းခိုင်သို့ လှမ်းပြောလိုက်ခြင်းဖြစ်သည်။

“အင်းအမှန်တော့”

“ကဲ ပြော ညီမဘာပြောချင်လို့လဲ”

ဦးဘခိုင်က အနီးသည်စကားရည်နေသည်ကို စိတ်မရည်နိုင်ဘူးဆတ်ဆတ်ဝင်ပြောလိုက်သည်။

“အို...အစ်ကိုကလည်း ညီမပြောတာ နားထောင်ပါဦး။ အစ်ကိုကို အမှန်အတိုင်းပြောပြတော့မလို့ ပြီးတော့ တောင်းလည်း

အသည်းမှုဟစ်ကြောင်းနှင့် အခြားဘဏ္ဍာတိများ

၈၇

တောင်းယန်မလိုပါ အစ်ကိုရယ်”

“ဟော...လာပြန်ပြီ အမှန်အတိုင်း။ ဘာအမှန်အတိုင်း ပြောဦး
မလိုလဲ”

“ဒီ...ဒီလိုပါ အစ်ကို၊ ညီမလည်း အမှန်အတိုင်း ပြောရင်မဖြစ်
လို မရွှေ့သာလို အစ်ကိုကို ညာပြောခဲ့မိတာပါ။ အဲဒါ အစ်ကိုကိုတောင်း
ပန်ပါတယ်။ ခွင့်လွှတ်နော် အစ်ကို”

“ဟော...ဘာတွေလဲကွာ”

“ဟုတ်ကဲ့အစ်ကို အမှန်အတိုင်းပြောရရင် ညီမ ဒီနှစ်သကြံ့နှင့်
အတာက်နေ့မှာ ရေပက်ခံသိပ်ထွက်ချင်တယ်။ ဒါပေမယ့် အမှန်အတိုင်း
ပြောရင် အစ်ကိုက လိုက်ပိုမှာမဟုတ်ဘူး။ ဒါကြောင့် ညီမ “ဘွား”
တွေ တအားကိုက်နေတယ်၊ ဆေးခန်းလိုက်ပိုပါလို အစ်ကိုကို လိမ့်ညာ
ခဲ့ရတာပေါ့။ အခု ညီမဆန္ဒပြည့်ဝဘွားပြီ။ အစ်ကိုကို ကျေးဇူးလည်း
တင်တယ်။ အားလည်း နာတယ်။ ခွင့်လွှတ်နော် အစ်ကို”

“ဟော...ကောင်းကွာ”

မင်းဆွဲမင်း(တောင်ကုတ်)

ပေါ်ချစ်



ငယ်ချစ်

အချစ်နှင့်ပတ်သက်၍ ယခုတလော ကျွန်တော်၏စိတ်များ
မတည်မဖြစ်ဖြစ်နေသည်မှာ အမှန်ပင်။ အချစ်နှင့်ပတ်သက် မတည်
မပြီစ်ဖြစ်ပေါ်လာရသည့်အကြောင်းရင်းကလည်း တိပိဋက္ထသားပြင်ပေါ်
မှ အဆိုတော်စိုင်းထိုးဆိုင်၏ “ငယ်ချစ် ငယ်ချစ် ငယ်ချစ်” အစချို့
သည့်သိချင်းသံကို ကြောလိုက်ရပြီးသည့်အချိန်မှစတင်ဖြစ်ပေါ်နေခဲ့သည်
ဟု ဆိုရမည်ဖြစ်သည်။

ကျောင်းသားအရွယ် ငယ်စဉ်ဘဝကပင် အတူသွားအတူစား
ပျောစရာအဖူဖူဖြင့် ဘုရားစုအတူဖူးပြီး ဆုတုးပန်ခဲ့ကြသည့်ချစ်ဦးသူ
(ငယ်ချစ်)ကို သတိတရတမ်းတမ်းတတ်ဖြင့် အမှတ်ရနေမိခြင်းဖြစ်
သည်။

မကွယ်မရှုက် ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် ကျွန်တော်
၏အသက်က (၆၇)နှစ်ပင် ပြည့်လုန်းနေပြီဖြစ်သည်။ မည်သို့ပင်
အသက်ကကြီးရင့်နေပါစေ။ လူဘဝအစ အချစ်ကဆိုသလို ငယ်စဉ်
ဘဝ ချစ်တတ်ကာစအရွယ်ကပင် ချစ်ခဲ့ရသည့် ကျွန်တော်၏ “ငယ်

ချစ်” ကိုတော့ဖြင့် ယနှစ်တိုင် မအော့ပျောက်နိုင်သေးပါ။ မောင်ကိုလည်း ဘယ်တော့မှ မော့ပျောက်နိုင်ဘူးမှာမဟုတ်။ အမြဲပင် သတိရနေဆဲဖြစ် သည်။ ထို့ကြောင့်လည်း ကျွန်ုတ်၏ငယ်ချစ်ကာလေးကို တမ်းတမ်း တတ် သတိတရဖြင့် ကဗျာတိုကာလေးတစ်ပုဒ်ရေးစပ်လိုက်မိသည်။ ဤကဗျာတိုကာလေးမှာ ကျွန်ုတ်၏ရင်ထဲအသည်းထဲက အမှန်တကယ် ဖြစ်ပေါ်လာသော ကဗျာလေးဖြစ်သည်။ ကဗျာလေးကို ကြိုက်နှစ်သက် ၅၅ အထပ်ထပ်အခါခါ ဖတ်နေမိသည်။ ဝိတိလည်းဖြစ်နေမိသည်။ ထိုကဗျာလေးမှာ-

“မျက်စိကမှိုင်း

နားကထိုင်း၍

ခါးကိုင်းတုန်ချီ

သွားမရှိလည်း

သတိရမြဲ

ချစ်နေဆဲတည်း”

ကဗျာခေါင်းစဉ်ကို “ငယ်ချစ်”ဟု အမည်ပေးလိုက်ပြီး မရွှေ့တိုက်တစ်ခုသို့ ထို့လိုက်သည်။ များမကြာမိမှာပင် အဆိုပါ “ငယ်ချစ်” ကဗျာမှာ မရွှေ့တိုးစွာကြည့် ပုံးချိုပုံပုံပုံပုံပါလာ၏။ ကဗျာကို အခါခါဖတ်ရှုရင်း မဟာ့သိတဲးကို ခံစားနေခဲ့ရမိသည်။ သို့သော ထိုပိတိမှာ တာရှည်မခဲ့လိုက်ပါ။

“ဒီမှာ အစ်ကိုမောင်...ဒါဘာသဘာလဲ၊ ဘယ်လိုအဓိပ္ပာယ်နဲ့ ရေးလိုက်တယ်ဆိုတာ ရှင်းစမ်းပါဦး...”

ကျွန်ုတ်၏အနီးမှာ အသက် ၅၀ ကျော်နော်ပြီးဖြစ်သော်လည်း ဤကဲ့သို့ စိတ်ဆိုးမာန်ဆိုးဖြင့် ကျွန်ုတ်လင်ယောကုံးအပေါ်၌ ဘယ် သော့အခါမှ မပြုစွာခဲ့ဘူး။ ယခုမြှင့်လိုက်ရသည့်မြင်ကွင်းမှာ ကြောက်

လန်စရာကောင်းလှသည်။ ကျွန်ုတ်တော်ပင် အထက်တူနိုင်လျှပ်စီသွားသည်။ ကျွန်ုတ်ဘုံးအော်ကျင်ဆွေမှာ ဈေးဝယ်ရာမှုပြန်လည် ရောက်ရှိလာပြီး ရောက်လျှင်ရောက်ချင်းပင် သူ၏လက်ထဲ၌ အသင့်ပါလာသော မဂ္ဂဇင်း စာအုပ်ကို ကျွန်ုတ်ဘုံးပျက်နှုန်းသို့ထိုးပေးရင်း ရှိနေ့ပါတော့သည်။ ကျွန်ုတ်တော်လည်း အေးသည်၏အသံကြောင့် စာဖတ်နေရာမှ ရုတ်တရက် မို့ လန်ဖျုပ်သွားပြီး အေးသည်၏ချက်နာကို မော်ကြည့်လိုက်စီသည်။ အေးသည်မှာ ရှုမ်းတရုတ်မဖြစ်၍ အသားဖြူဖွေးနေသည့်အထူး သူ၏ စိတ်အေးသအနှစ်ကြောင့် မျက်နှာတစ်ခုလုံးနှင့်ပြီး ခက်ထန်သောချက်နာ အနေအထားတွင် ရှိနေသည်။

“ဟာ ငါမိန်းမ...ဘာဖြစ်လာတာလ...ဈေးထဲမှာများ ဈေးသည့်နဲ့ စကားများလာတာလားကြာ...”

“ဒုက္ခ ဘာမှလည်းပတ်ပြောမနေပါနဲ့...ဟောဒီမဂ္ဂဇင်းထဲမှာပါ လာတဲ့ ငယ်ချုစ်ဆိတဲ့ကဗျာက ဘာသောကလ...ဘယ်က ငယ်ချုစ်လဲ ပြော... အခုပြော..ဟင်း အသက်ကဖြင့် သေခါနီးနေပြီ...အခုထိ ငယ်ချုစ် ငယ်ချုစ်နဲ့ တချိုစ်ထဲချုစ်နေ...ဟင်း မပြောလိုက်ချင်ဘူး...”

ကျွန်ုတ်၏အေးမှာ ဒေါသဖြစ်လွန်းလို့ အသံများတောင်တုန်းပါ ပြီး မျက်နှာတစ်ခုလုံးနှင့်နေသည်။ သည်လိုဒေါသဖြစ်သည်ကို ကျွန်ုတ်ဘုံးအိမ်ထောင်သက်တစ်လျောက်တွင် တစ်ကြိမ်တစ်ခါမှပင် မမြင် ဖူးဘူး၊ မတွေ့ခဲ့ဖူးဘူး။ ကျွန်ုတ်အထင် ဈေးထဲမှာ တစ်ယောက် ယောက်က ကျွန်ုတ်၏ “ငယ်ချုစ်” ကဗျာကိုဖတ်စီရင်း ကျွန်ုတ်ဘုံးအေးသည်၏စိတ်ကို လျှပ်ဆွဲမြောက်ပင့်ပေးလိုက်ခြင်းကြောင့်သာ ဖြစ် သည်ဟု တွေးစီသည်။ တမင်စချင်လို့ နောက်ပြောင်ပြောလိုက်ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဒေါသဖြစ်ပြီး စိတ်ကောက် နေသော ကျွန်ုတ်၏အေးအား ဒေါသစိတ်ပြောက်သွားစေရန် ချွော

ဇူးပြောဆိုပေးရမည်မှာ ခင်ပွန်းသည်ကျွန်တော်၏ တာဝန်ပင်ဖြစ်သည်။

“ဟာ မိန်းမကလဲကွာ..၊ စာရေးဆရာကတော်ဖြစ်နေပြီး ဒါ လောက်တောင်အတွေးချော်ရသလားကွာ...၊ ဟဲ ဟဲ ကိုယ့်မိန်းမကို ကိုယ်ဘယ်လောက်ချွစ်တယ်ဆိုတာ မင်းအသိဆုံးပါကွာ...၊ ဟောဒီမှာ ကြည့်စမ်း”

“ဘာလဲ ဘာပြေားမလို့လဲ...၊ အခုမှုလာရမ်းမနေနဲ့..”

ကျွန်တော်က မဂ္ဂဇင်းထဲမှ ကျွန်တော်၏ “ငယ်ချစ်” ကဗျာကို လက်ညီးညွှန်ပြလိုက်သဖြင့် အနီးသည်မှာ ကျွန်တော်အနီးသို့ တိုးကပ် လာခဲ့သည်။ ကျွန်တော်က “ငယ်ချစ်” ကဗျာကို ဟန်ပါဝါဖြင့် တစ် လုံးချင်းဖတ်ပြလိုက်သည်။

မျက်စိကမိုင်း၊ နားကတိုင်း၍ ခါးကိုင်းတုန်ချို့ သွားမရှိလည်း သတိရမြို့၊ ချစ်နေဆဲတည်း။

“ဟောဒီကဗျာမှာ ရေးထားတဲ့ကိုယ့်ရဲ့ “ငယ်ချစ်” ဆိုတာ လွယ်လွယ်ကူကူ ပေါ့ပေါ့တန်တန် စိတ်ကူးပေါ်က်သလိုရေးထားတာ မဟုတ်ဘူး..၊ ကိုယ့်ရဲ့ရှင်ထဲ အသည်းထဲက အနစ်နစ်အလေလကပင် အစဉ်အမြဲဖြစ်နေတဲ့ ဘယ်တော့မှုဖျောက်ပစ်လို့မရဘဲ အစဉ်အမြဲသတိရ နေဆဲဖြစ်တဲ့” “ငယ်ချစ်” ဆိုတာဟာ ဟောဒီကဖြူဖြူတွေတွေတ် လှလှ ပပကိုယ့်မိန်းမပဲပေါ့ကွာ...၊ ဟဲ ဟဲ..၊ ကိုယ်တို့နှစ်ယောက် လက်ထပ်ခဲ့ ကြတာဟာလည်း အနှစ် ငွေ ကျော်ခဲ့ပြုဆိုတော့ အဲဒီတုန်းက ကိုယ်တို့ နှစ်ယောက်စလုံးရဲ့ အသက်တွေဟာလည်း နှစ်ဆယ်ဝန်းကျင်လောက်ပဲ ရှိကြည့်းမှာပေါ့ကွာ...၊ ကလေးအရွယ်တွေပါပဲ...၊ သူများတွေကတောင် ကိုယ်တို့နှစ်ယောက်ကို ကလေးလင်မယားလို့ စကြေနေက်ကြသေး တယ်မဟုတ်လား...၊ အဲဒီလို့ ကလေးအရွယ်ကတည်းက ကိုယ်တို့နှစ် ဦးချစ်ခဲ့ကြ...၊ အတူလက်တွဲလျောက်လည်ခဲ့ကြ...၊ ရှုပ်ရှင်ကြည့်ကြ...

ဘုရားသွားဖူးကြော် ကိုယ်တို့နှစ်ယောက်ချစ်ခဲ့ ပလူးခဲ့ကြတာတွေဆိုတော့ စိုင်းထိုးခိုင်ဆိုသလို ငယ်ချစ် ငယ်ချစ် ငယ်ချစ်တွေပဲပေါ့ကျား... မဟုတ်ဘူးလား ဟဲဟဲ...ဒါကြောင့် ဟောဒီကကိုယ့်ရဲ့ချစ်နှင့်ချောကလေး အဲအဲ နှင့်ချောကြေးဟာ ကိုယ့်ရဲ့ငယ်ချစ်ပဲပေါ့ကျား.. မဟုတ်ဘူးလား ဟားဟားဟား”

“ဟယ် တကယ် တကယ်ဟုတ်ရဲ့လား အစ်ကိုမောင်ရယ်”

“သော် တကယ်ပေါ့ မိမိုးမရယ်..ငယ်ချစ်ဆိုတာ ဟောဒီကကိုယ့်မိန်းမပဲပေါ့ ဟဲဟဲ”

ကျွန်ုတ်နှင့်သည်၏ မျက်နှာမှာ ခွင့်လန်းဝမ်းသာပြီတိဖြာလျက် မဂ္ဂဇင်းထဲမှ “ငယ်ချစ်” ကဗျာကို နှစ်သက်သဘောကျြိုးလိုလိုလားလား မြတ်မြတ်နှင့်မြတ်မြတ်အသံထွက်ကာ အခေါက်ခေါက်အခေါက် အပြန်ပြန်အလှန်လှန်ခံစားမှုရသအပြည့်ဖြင့် မြှေးထူးပျော်ခွင့်စွာ ဖတ်နှစ်လိုက်ပါတော့သည်။

မင်းရွှေမင်း(တောင်ကုတ်)

ОССЕЗ



၀၆၆၃

“က...ရဲဘာ်တိအားလုံး ဒီနေရာမှာ ခဏနားမယ်။ ထမင်းစားမယ်။ အခု ၁၂ နာရီဆုံးတော့ တစ်နာရီများတော့ ပြန်ထွက်မယ်။ ညနေစာကိုပါ တစ်ခါတည်း ချက်သွားမယ်။ ကဲ-မြန်မြန်လုပ်ကြ၊ ကင်းအဖွဲ့ သေချာစောင့်ပါ”

တပ်ခဲ့မှုးကြီး ပိုလ်တွေးထွန်းစိန်၏ အမိန္ဒာသံကြောင့် တပ်စုမှုး၊ တပ်စုတပ်ကြုံး စသည့် တာဝန်ရှိသူအဆင့်ဆင့်၏ ညွှန်ကြားမှုဖြင့် နေရာအသီးသီး၌ ခေတ္တအနားယူလိုက်ကြသည်။ ယခု ကျွန်တော်တိ စစ်ကြောင်း ခေတ္တအနားယူနေကြသောနေရာမှာ ကချင်ရွှာပျက်တစ်နေရာဖြစ်သည်။ ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် ပျက်စီးယုံယွင်း၍ ပြု့သို့ အနိုင်ရှုံးမြင်ကွင်းအဖြစ် ရောက်ခဲ့ရသည်။ ရွာပျက်ဟုဆိုနိုင်သည့်မှာလည်း ဝင်းခြားပျက်အစီးများနှင့် အမိုးအကာမရှိတော့သည့် အမိတိုင်သုံးလေးလုံးခန့်သာ ထိုးထိုးထောင်ထောင် ကျွန်ရှိနေသော မြင်ကွင်းကြောင့် ရွာပျက်ဟုခေါ်ဆိုနိုင်ခြင်းဖြစ်သည်။

ကျွန်တော်တိ ခလရ(၁၅) ၉၈(၃)စစ်ကြောင်းမှာ နံနက် ငါးနာရီမှ

စစ်ယာယိစစန်းတစ်ခုမှ ခရီးစတင်ချိတက်လာခဲ့ကြရာ လမ်းတွင် ရန်သူနှင့်တွေ့ဆုံး တိုက်ပွဲ(၂)ကြိမ် ဖြစ်ခဲ့ကြရသည်။ ကံအားလျော်စွာ မိမိဘက်မှ အထိအနိက်မရှိခဲ့ဘဲ ယခုကြိုနေရာသို့ နှေ့လယ် ၁၂၁၃ရှိ တွင် ရောက်ရှိလာကြခြင်းဖြစ်သည်။ နံနက် င့် နာရီမှစ၍ ယခုအခါန်ထိ လုံးဝများကြရသေးပါ။ တိုက်ပွဲဖြစ်လိုက်၊ ခရီးဆက်လက် ချိတ်က် လိုက်ဖြင့် အားလုံးခြေကုန်လက်ပန်းကျေနှေ့ပြီဖြစ်သည်။ တပ်မတော် သားများဖြစ်၍လည်း အထက်အမိန့်မရမချင်း စွဲသွေ့ရှိရှိဖြင့် မညည်း မညှုံး အနားမယူဘဲ လျောက်လှမ်းလာခဲ့ကြခြင်းသည်။ ယခု ဗျာဗျက် တွေ့၍ ခေတ္တအနားယူကြကာ နှေ့လယ်စာထမင်းစားကြသည်။ စားပြီး ကြသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ထမင်းပြန်ချက်ကြသည်။ ဗျာဗျက် ထဲမှ ရရာစားစရာသီးနှံပင်များမှ ဟင်းချက်စား၍ရသည့်အပင်များကို ရှာဖွေချေးယူချက်ပြုတ်ကြသည်။ ပိဋ္ဌသီးဟင်း၊ ငှက်ပျောပင်ဟင်း၊ ခရ်းကတော်သီးမှအစ မြင်းခွာချက် စသည့် စား၍ရသည့် အသီးအနှံမှန် သမျှ ရှာဖွေချေးယူချက်ပြုတ်လိုက်ကြသည်။

တပ်မတော်သားပါပါ ရရာဟင်းဖြင့် ရောင့်ရဲကြသည်။ လျင်မြန် ဖျက်လတ်သွက်လက်ချက်ချာကြသည်။ နှေ့လယ်စာထမင်းစားပြီး ညျမောစာထမင်းဟင်းများကိုပါ ပြန်လည်ချက်ပြတ်ပြီး၍ မီးဖိုများကို ပြိုမ်းသတ်ကြကာ သင်ကြားထားသည့် စစ်ပညာများကို အသုံးချခြင်း ခြေရာလက်ရာများ ဖျောက်ဖျက်ကြသည်။ မီးဖိုမောများ၊ နှီးဆီးဘူးများ၊ အသားဘူးခွဲ့မှအစ ဖျက်သီးမြေဖြူပြုကြသည်။ အားလုံး ပိုပိုရှိ တာဝန်ကျော်ပြီးသောအခါ ခရီးထွက်ရန် အမိန့်မရသေး။ ဒီတို့ တောင်းလှသည့် အချိန်ကာလအတွင်း၌ ခေတ္တလဲလျောင်းအိပ်စက် အနားယူကြသည်။ အချို့ကလည်း ဆေးလိပ်(ပွတ်ချွန်း)ဖွာရင်း နှောက် တန်း၌ ကျို့ရစ်သူ ချို့သူနေးမယားမိဘာများကို လွမ်းဆွေးရင်း တွေ့

ရင်းငေးရင်း စိတ်ကူးယဉ်အပန်းဖြေနေကြသူများလည်း ရှိကြသည်။ မလူမှုံးမကမ်း၌ ကင်းတာဝန်ကျနေသူများမှာတော့ သတိရီရိယြိုင် တာဝန်ကျော်ဖွံ့ဖြိုးနှုန်းတွေကို ဖြေဆောင်ကြသူများမှာတော့ သတိရီရိယြိုင် တာဝန်ကျော်ဖွံ့ဖြိုးနှုန်းတွေကို ဖြေဆောင်ကြသည်။
 “ဟာ...လုပ်ကြပါဉီးဟာ၊ ဒီဟာကြီးကို ဘယ်လိုလုပ်ကြမလဲ။ ဒီအတိုင်းထားခဲ့ကြတော့မလား...ဟ”

ရဲဘော်တင်ဖေ၏ အသကျယ်ကြီးကြောင့် ကြားရသူများအား လုံးရဲဘော်တင်ဖေ လက်ညွှိးညွှန်ပြရာကို လုမ်းကြည့်လိုက်ကြသည်။
 “ဟား...ဟား...ဟား”

အားလုံးသဘောကျွော ဟားတိုက်ရယ်လိုက်သည်။ ရဲဘော် တင်ဖေ လက်ညွှိးညွှန်ပြ၍ အားလုံးမြင်တွေလိုက်ရသည့်မြင်ကွင်းသည် ကား။

ရွာပျက်ဖြစ်၍ မြေကြီးပေါ်၌ ရှားရှားပါးပါးကျန်ရှိနေသော တစ်ထွားတည်း တစ်ချိုင်တည်းသော ပျော်ပြားချပ်ကလေးပေါ်တွင် ကျော ခင်း၍ ပက်လက်အနေအထားဖြင့် အိပ်မောကျနေသည့် ရဲဘော်တင်ငွေ ခေါ် စက္စာလေးတင်ငွေကို တွေ့မြင်လိုက်ရသည်။ ပါးစပ်ကလည်း “ခေါ်...ခေါ်”ဖြင့် ဟောက်သံများ ထွက်ပေါ်နေသဖြင့် မြင်ရသူများ အားလုံး သဘောကျွောရယ်လိုက်ကြသည်။

“ရှုံးတန်းစစ်မြေပြင်ဆိုတော့လည်း မီးရှိုးလို့လည်း မဖြစ်ဘူး ဗျား။ ဒီတော့ ပါလာကြတဲ့ ပါပြားလေးတွေကိုပဲ အသုံးချမြေမြှုပ်လိုက် ကြရတော့မှာပေါ့ဗျာနော်”

“ဟား...ဟား...ဟား”

ရဲဘော်တင်ဖေ၏အသံနှင့် ရဲဘော်များ၏ရယ်မောသံများကြောင့် ရဲဘော်တင်ငွေ(ခေါ်)စက္စာလေး တင်ငွေတစ်ယောက် အိပ်ရာမှ ကမန်း ကတန်း ထထိုင်လိုက်ပြီး

“တင်ဖော်းပဲကျား၊ မင်းစကားက ဘာစကားလဲကျား၊ ဒါစစ်မြေ
ပြင်ကျား၊ စစ်မြေပြင်၊ ပါးစပ်မသရမ်းနဲ့ စကားဆင်ခြင်ပြော၊ မင်းအမေ
မင်းနဲ့မကို သွားမြှုပ်ပါလား...ငါ့ဦးမသား”

“ဟေ့...ဟေ့ သူငယ်ချင်းတင်ငွေ မင်း မင်းငါ့ကိုပဲ ပြောကျား၊
မင်းကို သူငယ်ချင်းမို့ ခင်လိုချစ်လို့ စတာပဲကျား၊ ဒါနာစရာလားကျား”

“အေး...မင်း စစ်မြေပြင်မှန်းသိရင် ပါးစပ်စည်းစောင့်ရတယ်
ကျား၊ ပါးစပ်နိမ့်တို့ကျားမှတ်ထား... အပြောအဆို ဆင်ခြင်
စမ်းပါကျား”

“ကဲ...ကဲပါများ...ခင်ဗျားတို့ဟာက ဟုတ်တာလဲမဟုတ်ဘဲနဲ့
သူငယ်ချင်းအချင်းချင်းပေါ်လို့ ခင်လို့ နောက်ကြေတာပဲများ။ ကိုတင်ဖော်
ကလည်း တစ်ဖက်သားမကြိုက်တာမနောက်နဲ့ မစနဲ့...ချုပ်ချစ်ခင်ခင်
နေကြစမ်းပါများ။ ကဲ-အဆင်သင့်ပြင်ထားကတော့... တစ်နာရီထိုး
နေပြီ”

နှစ်ယောက်သားအခြေအနှစ် တင်းမာလာကြသဖြင့် တပ်စိတ်မျှား
ဖြစ်သူ ကျွန်ုတော်က ကြားဝင်ဖြန်ဖြေပေးလိုက်ရသည်။

“ကဲ... အားလုံးခရီးစထွက်မယ်။ ပိုင့်တပ်စုအသင့်ပြင်
စထွက်မယ်”

တပ်ခွဲမျှားကိုယ်စား တပ်ခွဲအရာခံပိုလို ဆရာကြီးအောင်သောင်း
၏စစ်မိန့်သံထွက်ပေါ်လာသည်။ နေ့လယ်တစ်နာရီတိတိတွင် အားလုံး
ခရီးစထွက်ကြသည်။ ကျွန်ုတော်တို့ တပ်စု(၁) ပိုင့်တပ်စု အလုပ်ကျွု
သည်။ ထို့ကြောင့် တပ်စု(၁) တပ်စိတ်(၁)သည် ကျွန်ုတော်ဦးစီးသော
တပ်စိတ်ဖြစ်နေ၍ ပိုင့်တပ်စိတ်အဖြစ်ရေးဆုံးမှ ခရီးစထွက်ခဲ့သည်။
တောင်ပတ်လမ်းအတိုင်း ချိတ်လိုက် ရှင်းလိုက်ဖြင့် ခရီးစထွက်ခဲ့ကြ
သည်။ ကျွန်ုတော်၏ ပိုင့်တပ်စိတ်၏နောက်မှ တပ်ခွဲစစ်ကြောင်းကြီးက

လိုက်ပါလာကြသည်။ စစ်ကြောင်းတွင် အထမ်းသမား(၁၀)ယောက်
ခန့်နှင့် ဝန်တင်လား(၄)ကောင်ပါရှိသည်။

“ခိုင်း...ခိုင်း...ခိုင်း...ခိုင်း”

တောင်ပတ်လမ်းကျွောက်နေရာတွင် ရန်သူ၏ချုခိုတိက်ခိုက်မှုကို
ခံလိုက်ရသည်။ ကျွန်တော့တပ်စိတ်မှာ ပိုင့်တပ်စိတ်ဖြစ်၍ ရန်သူ
ကျော်ဆန်များဖြင့် နုပ်းလုံးနေရသည်။ ရန်သူက ကြိုတင်ပြင်ဆင်
နေရာယူ လက်ဦးမှုပ်စီးတ်ရခြင်းကြောင့် အားတက်နေကြသည်။
ရန်သူက ကျွန်တော်တို့ကို မြင်နေရပြီး ကျွန်တော်တို့က အသံကြားရာ
ရမ်းမှန်းပစ်ခတ်ကြရသည်။ တပ်ခွဲတစ်ခွဲလုံး ပစ်အားကြောင့် တစ်
တော့လုံးတစ်တောင်လုံး ဆူညံနေသည်။ ရန်သူနှင့် အပြန်အလှန်ဆဲသံ
အော်သံများဖြင့် ဆူညံနေသည်။ ပြောကြ လွှားကြ ပစ်ကြခတ်ကြဖြင့်
ရှုပ်ယူက်ခတ်နေသည်။ ရန်သူက အသာစီးရသော်လည်း မိတ်ဓာတ်
ချင်းကွာခြားသည်။ စနစ်တကျသင်ယူ တတ်မြောက်ထားသော စစ်
ပညာအရည်အချင်းကို မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်တို့ဖြင့် ပေါင်းစပ်
လိုက်သောအခါ တပ်မတော်သားတို့၏စွမ်းရည်မှာ ပေါ့ပါးသွက်လက်
အစွမ်းထာက်နေကြသည်။

ကျွန်တော့မှာ ပိုင့်တပ်စိတ်ကို ဦးဆောင်နေရ၍ ရှုံးကို အကဲ
ခတ်လိုက်၊ ပစ်အားအကူအညီဖြင့် ပြေးတက်လိုက်၊ နေရာယူလိုက်
နောက်အဖွဲ့ကို အချက်ပြန်းဖြင့် လက်ယပ်ခေါ်လိုက်၊ နောက်အဖွဲ့က
ကျွန်တော် ရှေ့နားသို့ရောက်သွားလျှင် ကျွန်တော်က တစ်ဖန် င်းတို့
ရှုံးကို ဆက်တက်လိုက်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် တက်သွားနေစဉ်
တပ်မှုးဖြစ်သူ မိုလ်ကြီးချစ်စုံ ကျွန်တော့အနားသို့ ရောက်ရှိလာ
သည်။ အခြေအနေကိုမေးသည်။ ရှေ့တည့်တည့်မှ ရန်သူပစ်အားမရှိ၊
ရှုံးသည်။ လမ်းဘားဘယ်ညာတောင်ပေါ် အပေါ်စီးမှ ပစ်အားကောင်း

နေသည်။ တပ်စုမျှုးအိုအမိန့်အရ ရှုနဲ့သိတစ်ဆက်တက်ရန်အတွက် ကျွန်တော်က ပစ်အားဖြင့် လမ်းရှင်းထားပေးပြီး နောက်အဖွဲ့ကိုဆက် သွယ်ရေးနည်းဖြင့် လက်ယပ်ခေါ်လိုက်သည်။ နောက်အဖွဲ့မှ ရဲဘော် တင်ဖေ ပြေးတက်လာသည်။ ကျွန်တော်အနားသိအရောက်တွင် တပ်စု မျှုးပိုလ်ကြီးချစ်ခင်၏ နံဘားနားသို့မောက်လျက် ထိုးလဲကျေသွားသည်။

“အား”

“အောင်မယ်လေးဗျာ”

တပ်စုမျှုး ဗိုလ်ကြီးချစ်ခင်၏အသံနှင့် ရဲဘော်တင်ဖေဂျိ၏ အလန်တကြားအော်သံများကြောင့် ကျွန်တော် ထိုတ်လန့်သွားသည်။

“အောင်မယ်လေး ငါမှန်သွားပြီ။ ငါကိုကျည်ဆန်မှန်သွားပြီ”

တပ်စုမျှုးပိုလ်ကြီးချစ်ခင်၏အော်သံဖြစ်သည်။ ရဲဘော်တင်ဖေ မှာ ရိုင်ဖယ်သေနတ်ကြီးကိုဖက်လျက် တအားအားအော်ကာ လူးလိုမှု နေသည်။

ကျွန်တော်က အခြေအနေကို သုံးသပ်ကြည့်နေလိုက်သည်။ တပ်စုမျှုးဗိုလ်ကြီးချစ်ခင်က ကျွန်တော်ဘားနားသွှေ့ မောက်လျက်အနေ အထားဖြင့် ပစ်ခတ်လျက်ရှိနေစဉ် ရဲဘော်တင်ဖေက ကျွန်တော်၏ ဆက်သွယ်ရေးအချက်ပြန်းစစ်ဖြင့် လက်ယပ်ခေါ်လိုက်မှုံးကြောင့် ကျွန်တော်ဘားနားသို့ ပြေးတက်အလာတွင် တစ်ဖက်တောင်ပေါ်မှ လုမ်းပစ်လိုက်သော ရှုန်သူလက်နက်ယောက်ကျည်တစ်တောင့်က ရဲဘော် တင်ဖေ၏ ညာခြေသလုံးကြွက်သားထဲသို့ ဖောက်ဝင်သွားသဖြင့် ရဲဘော်တင်ဖေမှာ ဟန်ချက်ပျက်ကာ ကျွန်တော်နောက်နား တပ်စုမျှုး ဗိုလ်ကြီးချစ်ခင်၏နံဘားသို့ ဟပ်ထိုးလဲကျေသွားရာ ရဲဘော်တင်ဖေ ၏ရိုင်ဖယ်သေနတ်ပြောင်းဖျားမှာ စုမျှုးဗိုလ်ကြီးချစ်ခင်၏ နှုံးသို့ ရိုက်ချိ မိသွားသည်။ ဗိုလ်ကြီးချစ်ခင်က ရှုန်သူကျည်ဆန်ထိမှန်သည်အထင်

ဖြင့် အလန့်တကြားအော်ဟန် ညည်းညာဖြစ်ခြင်းဖြစ်သည်။

“မိုလ်ကြီးစိတ်အေးအေးထားပါ။ မိုလ်ကြီးနှုံးကို ကျဉ်းဆုံးထိမှန်တာမဟုတ်ပါဘူး။ ဒီကကိုတင်ဖော် သေနတ်ပြောင်းဖျားနဲ့ ရိုက်မိသွားတာပါ”

“မဟုတ်ဘူး မဟုတ်ဘူး။ ရန်သူကျဉ်းဆုံးထိမှန်သွားတာပါ ယူး။ ကျွန်ုတ်သော်သိပါတယ်”

“အော်...ဟုတ်ကဲ ဟုတ်ကဲ့ပါ မိုလ်ကြီး။ ကျွန်ုတ်ဆေးမျှး ကိုခေါ်လိုက်ပါမယ် မိုလ်ကြီး”

လျှို့ဂျာက်ဆက်သွယ်ရေးနည်းစနစ်ဖြင့် အဆင့်ဆင့်ဆက်သွယ် အကြောင်းကြားလိုက်ရာ မကြာမိမှာပင် ဆေးမျှးရောက်လာသည်။ တပ်စုမျှးမှုလ်ကြီးချစ်ခင်၏ဒဏ်ရာကို စစ်ဆေးပြီး ဆေးထည့်ပေးသည်။ ပလာစတာကပ်ပေးထားလိုက်သည်။

“ဖူးရောင်ပြီး နည်းနည်းပေါက်ပြုသွားတာပါ မိုလ်ကြီး။ တစ်ခုခုနှိုက်မိသွားတယ်ထင်တယ်ပိုလ်ကြီး။ မောက်လိုက်တော့ ကျောက်တဲ့နဲ့ဖူး ရိုက်မိသွားတယ်ထင်တယ်။ မထိုးဝိမ့်ပါနဲ့ပိုလ်ကြီး။ ပျောက်သွားမှာပါ”

ဆေးမျှး၏ပြောစကားကြောင့် မိုလ်ကြီးချစ်ခင် ရှုက်သွားဟန် တူသည်။ ကျွန်ုတ်က မိုလ်ကြီးချစ်ခင်မမြင်အောင် ကြိတ်ပြီးတစ်ခုက်ပြီးသွားသည်။

“ကဲ-ဒါဆိုလည်း ပြီးရောကွား။ ဒီက ရဲဘော်တင်ဖော်ဒဏ်ရာ ကိုသာ ကြည့်ပေးလိုက်ရှိုး”

“ဟုတ်ကဲ့ပါ မိုလ်ကြီး”

ရဲဘော်တင်ဖော်၏ ဉာဘာက်ခြေသလုံးကြုက်သားကို ကျဉ်းထိမှန်သွား၍ လူးလို့မဲ့အော်ဖြင့် ခြေထောက်နှစ်ချောင်းလုံး ဆွေးများခဲ့ရှိ

နေသည်။ ဆေးမျှူးမှုဒဏ်ရာကို သန့်ရှင်းမှုများပြုလုပ်ပြီး ဆေးထည့် ဆေးထိုးပြုလုပ်ကာ ပတ်တီးစည်းပေးထားခဲ့သည်။ ရဲသော်တင်ဖော် ဒဏ်ရာထူးစွာချက်မှာ အဝေးမှရှိသူလက်နက်ငယ်ကျဉ်းထိမှန်ခြင်းဖြစ်၍ ကျဉ်းဆန်မှာ ခြေသလုံးကြောက်သားထဲသို့ ဖောက်ထွင်းထိုးဝင် သွားပြီး တစ်ဖက်သို့ ကျဉ်းဖောက်ထွက်မသွားဘဲ ကြောက်သားဒဏ်ရာ ထွင်း၌ ကျဉ်းကျို့နေသည်။

“ဟိုဘက်နားမှုလည်း စတ္တလေးကိုတင်ငွေကြီး ဖင်ပွင့်သွားလို ပြုစုံခဲ့ရသေးတယ်။ သူ့ဒဏ်ရာက တော်တော်များတယ်။ သွေးတိတ်အောင် တော်တော်လုပ်ထားခဲ့ရတယ်။ ဒီကအပြန် သူ့ကို ပြန်ကြည့်ရညီးမယ်”

“ဟင်...ဘယ်လို စတ္တလေးတင်ငွေ ဒဏ်ရာရသွားတယ် ဟုတ်လား” ဆေးမျှူး၏သတင်းစကားကြောင့် ကျွန်ုတ်လန်ဖြတ်သွားမိသည်။

“ဟုတ်တယ် ကိုချွေမောင်။ သူက စစ်ကြောင်းတစ်ခုရဲ့ အား အထားရဆုံး စတ္တလေး(ဘရင်းကန်း)သေနတ်ကြီးကိုင်ဆောင်သူဆိုတော့ ရန်သူဘာက်က အလေးထားခဲ့ရတာပေါ့။ သူကမှာက်ပြီး အားပါးတရ “ဒက်ဒက်ဒက်ဒက်”နဲ့ ပစ်ခတ်နေတုံး ရှိသူက သူ့ကို အလေးထားချေရောင်းမြောင်းပစ်ခတ်လိုက်လို ဖော်(တင်ပါး)နှစ်ဖက်ကို ဖြတ်မှန်သွားတယ်။ သူရဲ့စတ္တလေးအကူ ရဲသော်က ကိုတင်ငွေခြေထောက်ကို ခွဲကိုင်ပြီး ကျဉ်းလွှတ်ရာတောင်အောက်သို့ တရာ့တိုက်ခွဲချယ့်လာလို ကျဉ်းဆန်ဒဏ်ရာထက်ခွဲချယ့်လို တစ်ကိုယ်လုံး ပွန်းပဲထိခိုက်ရရှိ ဒဏ်ရာတွေက ပိုများတော့ တော်တော်ခက်ခက်ခဲ့ပြုစုံကုသပေးခဲ့ ဒဏ်ရာတွေက ပိုများတော့ တော်တော်ခက်ခက်ခဲ့ပြုစုံကုသပေးခဲ့ရတယ် ကိုချွေမောင်ရေ့... ထူးဆန်းပါဗျာ။ ဟဲ ဟဲ ပြီးတော့”

“ပြီးတော့ ဘာဖြစ်သလဲပျော်... ပြောစမ်းပါဦး”

“ဘာဖြစ်ရမှာလဲဗျာ... စောဓာက ခေတ္တနားများနဲ့တဲ့နေရာမှာ အဲဒီစတ္တလေးကိုတင်ငွေနဲ့ ဒီကကိုတင်ဖေတိနှစ်ယောက် စကားများ ရှိဖြစ်ကြလို့ ကိုရွေ့မောင်ကာပဲ ဖြန့်ဖြေပေးခဲ့ရသေးတယ်မဟုတ်လား ဗျာ။ ကဲ-အခု ဒီနှစ်ယောက်ပဲ သေနတ်ကျေည်ဆန်ဒဏ်ရာ အတူတူ ရကြတယ်လေ။ မထူးဆန်းလားဗျာနော်”

“အင်း ဟုတ်တယ်ဗျာနော်၊ အဲညြစ်ရာပဲဗျာ။ ရှိဖြစ်တော့လည်း သူတိနှစ်ယောက်၊ ဒဏ်ရာရကြတော့လည်း သူတိနှစ်ယောက်ပဲ။ စကား နောက်တရားပါဆိုသလို ဝစ်ဖော်ထိတိုင်းရှလိုပဲ ပြောရမလား။ ဒါနဲ့ တခြားဘယ်သူတွေ ဒဏ်ရာရကြသေးလဲဗျာ”

“မရှိဘူး... ဒီနှစ်ယောက်ပဲ။ ဒါကြောင့် ထူးတယ်လို့ပြော တာပေါ့ဗျာ”

တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့လေပြီ။ ရှိသူများက ကစွဲကလျား ထွက်ပြီးနေကြသဖြင့် ရှိသူနောက်သို့ အပြီးလိုက်၍ ပစ်ခတ်ကြ သည်။ အားလုံးပြန်လည်စေးပြီး တိုက်ပွဲသုံးသပ်ချက်ထုတ်လိုက်သော အခါ ရှိသူအလောင်း(၃)လောင်း၊ လက်နက်ငယ်(၃)လက်ရရှိလိုက် သည်။ မိမိဘက်မှ အသေအပြောက်အကျအဆုံးမရှိ။ သို့သော် ကဲ- ဒီဟာကြီးကို ဘယ်လိုလုပ်ကြမလဲ စသည် ပါးစပ်စည်းမစောင့်ဘဲ နိမိတ်မရှိသော မပြောမဆိုသင့်သောစကားများဖြင့် နောက်ပြောင်ပြော ဆိုမိ၍ အချင်းချင်း စကားများခဲ့ကြရသည်အပြင် အဆိုပါရှိဖြစ်ကြ သော ရဲသော်တင်ဖေနှင့် စတ္တလေးတင်ငွေတို့ နှစ်ဦးစလုံးကိုလည်း ကံကြမှာက အဂျာတ်မပေးဘဲ မှတ်သားနိုင်လောက်သည် ပြစ်ဒဏ်ပေး ပြင်းကို ခံလိုက်ကြရသည်မဟုတ်ပါလော်။

/လရ ၁၅ တပ်ခွဲ(၃)သို့ အမှတ်တရရာက်ပြုလျက်/

မင်းချွေမင်း(ဘောင်ကုတ်)

ကိုတွေ့ကြုံမှ ယုံနှာလား



ကိုယ်တွေကြံမှ ယုံမှာဟာ

“ဟယ...သူငယ်ချင်း မြင့်မြင့်၊ နင် ဘယ်တုန်းကရောက်နေ
တာလဲ၊ ငါ ဝမ်းသာလိုက်တာဟယ၊ လာ...လာ အထဲစင်”

ဒေါ်ခင်စောဦးမှာ အီမ်ရှေ့အိုး စက်ချုပ်အောမှ ဓမ္မာင်း
နေဖက်သူငယ်ချင်းဖြစ်သူ ဒေါ်ခင်မြင့်မြင့်ရောက်လာသဖြင့် ဝမ်းသာ
အားရဖြစ်သွားသည်။

“ထိုင်-သူငယ်ချင်း၊ ဟောဒီမှာ ရေနေးသောက်လိုက်ဦး၊ နင်
ဒီဇွာကို ဘယ်တုန်းကရောက်နေတာလဲ၊ ခွင့်နဲ့လာတာလား၊ အလည်
သက်သက်ပဲလား၊ တာဝန်နဲ့လား”

“မလေး ခင်စောရယ်၊ ဖြည်းဖြည်းမေးပါဟာ၊ မောနပါဦး
မယ်၊ နင်ကတော့ ငယ်ငယ်ကအကျင့်ကိုမဖျောက်နိုင်သေးဘူး၊ အမြဲ
တမ်းပျောယ်ခတ်နေတုန်းပဲ ဟဲ...ဟဲ”

“အိုး-အဲဒါကတော့ ငါအကျင့်၊ ငါမြို့ပေါ့ဟာ၊ ကဲ-ပြော
အေးအေးဆေးဆေးပဲလား”

ဒေါခင်စောဦးနှင့် ဒေါခင်မြင့်မြင့်တို့မှာ တစ်ရွာတည်းနေ၊ တစ်ရေတည်းသောက်ခဲ့ကြသည့် ကျောင်းနေဖက်သူငယ်ချင်းများထဲတွင် အချစ်ဆုံးသူငယ်ချင်းများဖြစ်ခဲ့ကြသည်။ မခင်မြင့်မြင့် ၁၀ တန်းအောင်ပြီး မိဘများနှင့်အတူ ရန်ကုန်သို့ပြောင်းဆွဲသွားကြသည်။ မခင်စောဦးများမှာ ၁၀ တန်းကို(ခ)ဖြင့်အောင်မြင်ပြီး ကျေးဇားသမဝါယမတွင် အရောင်းစာရေးမအဖြစ် ငင်ရောက်လုပ်ကိုင်နေခဲ့သည်။ ရွာကျောင်းမှ မူလတန်းပြ ဆရာတစ်ယောက်နှင့် အိမ်ထောင်ကျြော်မှတွက်၍ အိမ်ဆိုင်ဖွင့်ထားရင်း ကိုပိုင်စက်ချုပ်လုပ်နောက်နှင့် အိမ်ဆိုင်ဖွင့်ထားရင်း ကိုပိုင်စက်ချုပ်လုပ်လုပ်တွင် ဟင်းသီးဟင်းချက်ပင် များစိုက်ပျိုး၍ ပိုလျှော်သည်များကိုရောင်းချခြင်းဖြင့် စီးပွားရေးချောင်လည်း နေခဲ့သည်။ သူငယ်ချင်းဒေါခင်မြင့်မြင့်မှာ ရန်ကုန်သို့ပြောင်းဆွဲသွားပြီးသည့်နောက် ရန်ကုန်တူဗ္ဗာသို့လဲမှ စီးပွားရေးဘွဲ့ရရှိခဲ့သည်။ ကုန်ပျူော်သင်တန်းများကို တစ်ဆင့်ပြီးတစ်ဆင့်တက်ပြီးမှ အစိုးရွှေ့သန တစ်ခုတွင် အလုပ်ဝင်ခဲ့သည်။ နောက်ပိုင်း၌ စစ်ပိုင်တစ်ဦးနှင့် အိမ်ထောင်ကျြော်ပြီး သားသမီးများရရှိနေပြီဖြစ်ကြောင်း စာအဆက်အသွယ် အရသိရှိခဲ့သည်။ နောက်ပိုင်း၌ အဆက်အသွယ်ပြတ်သွားခဲ့ကြသည်။ လူချင်းမတွေဖြစ်ခဲ့ကြသည်မှာ အနှစ် ၂၀ နီးပါးခန့်ရှိခဲ့ပြီဖြစ်သည်။

“ဒီဂိုဟာ၊ ငါအချို့သားက လုပ်ငန်းတာဝန်တစ်ခုနဲ့ ဒီနယ်ဘက် ကိုလာရလို့ ငါလည်းခွင့်ယူပြီးလိုက်လာခဲ့တယ်။ ကိုယ့်အသကို သတိရလိုပေါ့ဟာ၊ အထူးသဖြင့်တော့ နှင့်ကိုပေါ့ဟာ၊ နှင့်ကို ငါတကယ်သတိရတယ်ဟာ သိလား”

“တော်စမ်းပါ မြင့်မြင့်ရာ၊ မြို့ကြီးသူလေသံမျိုးနဲ့ ခွဲမအနေစမ်း

ပါနဲ့ ဒီလိုသာ သတိရရင် အခုမှ ဘာဖြစ်လိုလာရတာလဲလို့၊ ကဲ-ပြောပါ၌”

နှစ်ပေါင်း ၂၀ နီးပါးကဲကွာနဲ့ကြသော သူငယ်ချင်းနစ် ယောက်တို့ တွေ့တုန်းတွေ့ခိုက် လွတ်လွတ်လပ်လပ် ပြောကြဆိုကြ၊ အလွမ်းသယ်ကြနှင့် အချိန်ကုန်ခဲ့ကြသည်။

“ဟဲ-နေစမ်းပါ၌ဦးမြင့်မြင့်ရယ်၊ နင်ဒီလောက်တော် ဘာဖြစ် လိုဝန်ရတာလဲဟာ၊ ကြည့်စမ်းပါ၌ဦး ဗိုက်ခေါက်ထူးပြီး ဝက်မကြီး ကျေနေတာပဲ၊ ကြည့်စမ်း ဟို...ဟို...ဟို”

“မျှော် ဒါကတော့ ခင်စောရပ်၊ ငါတို့မိန်းမတွေ့ဆိုတာက တော့ အသက်ကလေးရလာလေ ဗိုက်ခေါက်ထူလာလေပေါ့ဟာ။ ဒါသဘာဝပဲ နင့်မှာသာ စီးပွားရေးသောင်းကျော်းမှုလို့ အသောင်းမိပြီး ပိုန်နေတာဖြစ်မှာပါဟာ။ ကြည့်လည်းလုပ်ဦးများ ခင်စော၊ နင်က မစား ရက်မသောက်ရက်ပဲ ရှာဖွဗ္ဗောင်းခဲ့သူမျှား ညီမပေးအတွက်ဖြစ်သွား မယ်နော်၊ ဟဲ...ဟဲ...၊ အဲ...အဲဒါနဲ့ နင့်ယောက်ဗျားနဲ့ကလေးတွေ မမြင်ပါလား”

ဒေါ်ခင်မြင့်မြင့်က တစ်အိမ်လုံးကို အကဲခတ်စောင်းငဲ့ကြည့် လိုက်ပြီး မေးလိုက်ခြင်းဖြစ်သည်။

“သမီးကြီးနဲ့သွေ့အဖောကတော့ ကျောင်းသွားကြတယ်လေဟာ၊ အငယ်ကောင်ကတော့ အခန်းထဲမှာအိပ်နေတယ်၊ ညာနေကျောင်းဆင်းတဲ့အထိတော့ နော်ဦးပေါ့ဟာ။ အချိန်ရရင် ညာနေစာကိုအိမ်မှာစားပေါ့။ ရောက်တုန်းရောက်ခိုက် အေးအေးဆေးဆေးပေါ့ဟာ၊ မျှော် မြင့်မြင့် ခဏများ ငါ အောက်ဘက်မှာ ပြောင်းဖူးပြုတယ်တာရှိတယ်။ ခဏ ထိုင်ဦးများ သူငယ်ချင်း”

ခင်စောဦးက ပြောလက်စစ်ကားကိုဖြတ်ထားခဲ့ပြီး အောက်ဖေး

မီးဖိုချောင်္သာက်သို့ ပြီးဝင်သွားသည်။ မခင်မြှင့်မြှင့်တစ်ခုးတည်းသာ ညျဉ်ခန်းတွင်ကျွန်းရှစ်မေးသည်။ အိမ်ရှေ့ညွှဲခန်းတွင်လည်း အပ်ချုပ် စက်နှင့် ချုပ်လက်စအဝတ်အထည်များ၊ ပြေားစည်းများ၊ ကလေးက စားစရာများမှအစ ပြန်ကျော်ထွေးနေသည်။ အိမ်ရှေ့ခန်းတွင်လည်း ကုန်စုံဆိုင်မှ အရောင်းပစ္စည်းများ၊ အာလူး၊ ကြက်သွန်း၊ ဆပ်ပြာနှင့် အိမ်သုံးပစ္စည်းများ၊ မှန်ပဲသရေစာများအပြင် မီးဖိုချောင်္သုံးပစ္စည်းများ ဖြင့် ရှုပ်ပွဲနေသည်။

သည်လို့မြင်ကွင်းကိုကြည့်လိုက်ရှုဖြင့် သူငယ်ချင်းခင်စောဦး တစ်ယောက်၏ စီးပွားရေး ခြေလှမ်းကျော်မှုကို သတိပြုလိုက်မိသည်။

“က-သူငယ်ချင်း၊ ပြောင်းဖူးပြေားပူးပြေားလေး စားလိုက်ပါ၌ဦး၊ ဒါကိုယ်ခြေကထွက်တဲ့ ပြောင်းဖူးတွေပဲ၊ သိပ်ချိတာပဲဟာ၊ စားကြည့်ပါ၌ဦး”

ဒေါခင်စောဦးက ပြောင်းဖူးပြေားလေးငါးဖူးကို ကြွေစည်သုတ် သံလင်ဗန်းတစ်ချပ်တွင်ထည့်၍ လာချေပေးသည်။

“မြော်- ရပါတယ် သူငယ်ချင်းရယ်၊ နှင့်ကလေးတွေစားဖို့ ထားလိုက်ပါဟယ်”

“အိုး- စားသာစားစမ်းပါဟာ၊ ဝယ်ရတာမဟုတ်ပါဘူး၊ အိမ် အောက်ဘက်မှာ ငါကိုယ်တိုင်စိုက်ထားတာပါဟာ၊ နှင့်ပြန်ရင် ထည့်ပေးလိုက်ဦးမယ်”

“အမလေး၊ တော်ပါတော့ခင်စောရယ်၊ ဒါတွေကို ငါမသယ် နိုင်ပါဘူးဟာ၊ နှင့်စျေးဆိုင်မှာသာ တင်ရောင်းပစ်လိုက်စမ်းပါ၊ ဟော ဟိုမှာ နှင့်သားလေးနှီးလာပြီဟာ၊ ဒီကောင် ဘယ်နှုန်းရာွားပြီလဲ ခင်စော၊ ကဲ...ကဲ အန်တို့ဆိုလိုက်လာစမ်းပါဦး၊ သားရယ်”

“မေမဇ်ဦး၊ သားသားလည်း ပြောင်းဖူးစားချင်တယ်”

“ဟယ်-နှင့်သားလေးက ချစ်စရာလေးပါလား၊ လာသားလေးလာ၊ အန်တို့ဆီလာပါကဲ၊ အန်တို့ပြောင်းဖူးပေးပါမယ်”

သူငယ်ချင်းနှစ်ယောက်သား စကားပြောနေကြစဉ်မှာပင် သားသားလေး အိပ်ရာမှုနှီးလာပြီး မိခင်ရင်ခွင်ထဲသို့ ဝင်ထိုင်လိုက်သည်။ မိခင်က ပြောင်းဖူးတစ်ပိုင်းချီးဖူးပေးလိုက်သဖြင့် ဤမိသက်စွာထိုင်စားနေလိုက်သည်။

“သားသားလေးက ၃ နှစ်ရှိပြီ။ အစ်ကြီးမက ၆ နှစ်ထဲမှာ ရောက်နေပြီ။ ဒီနှစ် ၄ တန်းပေါ့ဟာ၊ သူတို့လေးတွေလိမ္မာကြပါတယ် ဟာ၊ သူတို့လိမ္မာလိုလည်း ငါအလုပ်ကိုဖြောင့်ဖြောင့်လုပ်နိုင်တာပေါ့ဟာ”

ဒေါ်မြင့်မြင့်က မိခင်ရင်ခွင်ထက်တွင် ပြောင်းဖူးစားရင်း ဤမိသက်စွာထိုင်နေသော သားငယ်လေးအား ဆွဲယူပွဲချီလိုက်သည်။

“အန်တို့ဆီကို လာစမ်းပါဉီးကွ သားလေးရဲ့၊ အမလေး သားသားလေးက လူချောလေးပဲကွကြည့်စမ်း၊ အသားလေးတွေကလည်း ဖြူမွေးဥဇ္ဈာတာပဲကွာ၊ ကြီးလာရင်တော့ မိန်းမဘယ်နှယောက်တောင် ရမလဲမသိဘူးကွာ၊ ပြစမ်း အန်တို့လက္ခဏာကြည့်ပေးဉီးမယ်၊ လက်ဖဝါးကလေးတွေက နှဇာတာပဲကွ”

ဒေါ်ခင်မြင့်မြင့်က သားငယ်ကလေး၏လက်ဖဝါးနကလေးများကို တယ့်တယ့်ပွဲတ်သပ်ဖြန့်ကြည့်လိုက်ရာ-

“ဟယ်”

ဒေါ်ခင်မြင့်မြင့် အလန့်တကြား အော်လိုက်မိသည်။ မိခင်ခင်စောဉီး မျက်နှာအမှုအရာ ချက်ချင်းပျက်သွားသည်။

“ဒါ- ဒါဘယ်လိုဖြစ်တာလဲ ခင်စောရယ်၊ ကြည့်စမ်းပါဉီး၊ ငါ စိတ်မကောင်းလိုက်တာဟယ်၊ မှန်းစမ်း ဒီဘက်လက်၊ ဟယ်

နှစ်ဖက်စလုံးပါပဲလား၊ ကဲ- သူငယ်ချင်း ဒါဘယ်လိုဖြစ်တာလဲ ငါကို
ပြောပြစ်မေးပါဉီးဟာ၊ မွေးရာပါလား၊ မွေးပြီးမှုဖြစ်တာလား၊ ကြည့်စမ်း
ပါဉီး ငါစိတ်မကောင်းလိုက်တာ ခင်စောရယ်၊ တကယ်ပဲဟာ”

ဒေါ်ခင်မြင့်မြင့်က ကလေးငယ်၏လက်ဖဝါးနှစ်ဖက်ကို ဖြန့်
ကြည့်ရင်း စိတ်မကောင်းဖြစ်နေသည်။ ကလေးငယ်၏ လက်ချောင်း
ဆယ်ချောင်းစလုံးတွင် လက်တစ်ဆစ်စီပြတ်တောက်နေပြီး လက်သည်း
ခွံများမပါကြသဖြင့် လက်ထိပ်ဖျားကလေးများမှာ ပျောစီဖြစ်နေသည်။

“ဟုတ်တယ် မြင့်မြင့်ရယ်၊ သားသားလေးအတွက် တော်
တော်ခံစားခဲ့ရတယ်၊ ငါသားလေး ဘယ်လိုဝင့်ကြွေးမကြာင့် ဒီလိုခံစား
နေရတယ် မသိတော့ပါဘူး။ သူငယ်ချင်းရယ်၊ သားသားလေးခများ
လက်ချောင်းကလေးတွေတင်မကပါဘူး။ ခြေချောင်းကလေးတွေမှာ
လည်း ဒီအတိုင်းပဲဟာ”

“ဟယ်-ဟုတ်လား၊ ပြစ်မေးပါဉီး၊ ဟယ် ဟုတ်တာပေါ့ဟာ၊
အမလေး ခင်စောရယ်၊ ဘယ်လိုဖြစ်တာလဲဟာ၊ နေစမ်းပါဉီး၊ နင်
အိုင်အိုဒင်းဆားကို မသုံးဘူးထင်ပါတယ်ဟာ၊ အိုင်အိုဒင်းဆားကို ကိုယ်
ဝန်မဆောင်မိမှာရော၊ ကိုယ်ဝန်ဆောင်ထားတဲ့အချိန်မှာပါ အမြဲစားရ
တယ်၊ နင် မစားဘူးထင်ပါတယ်ဟာ”

မခင်စောဦးက မည်သိမျှ တုန်ပြုပြောဆိုမှုမပြုဘဲ သားကလေး
ကိုသာစိုက်ကြည့်ပြီး စိတ်မကောင်းဖြစ်နေသည်။ မျက်လုံးအိမ်မှ မျက်
ရည်ဥတ္တု ဟီးလေးခို၍စီးဆင်းလာကြသည်။ ကျေဆင်းလာသော မျက်
ရည်များကို လက်ဖွိုးဖြင့်ပွုတ်သုတ်ရင်း တုန်ရှိနေသာအသံဖြင့် ပြော
လိုက်သည်။

“အိုင်အိုဒင်းဆားကြာင့်တော့ မဟုတ်ဘူးလိုထင်ပါတယ်ဟာ
ငါလဲ ကျို့မာရေးပညာပေးစာစောင်တွေကို ဖတ်ပါတယ်။ ကြား

လကြားဖူးပါတယ်၊ ဒါကြောင့် ငါအီမာ အိုင်အိုဒင်းဆားကိုပဲ အမြဲ
စားတယ်ဟာ၊ ငါသားကလေးခများ ဘယ်လိုဝိုင်းကြွေးကြောင့်လည်း
ဆိုတာတော့ မတွေးတတ်တော့ပါဘူး သူငယ်ချင်းရယ်”

ဒေါ်ခင်စောဦးက ခေါင်းငှုံးပြီး တရာ်ရူပ်ဖြင့်နှစ်လိုက်သည်။
ဒေါ်ခင်မြင့်မြင့်က စိတ်မကောင်းစွာဖြင့် ကလေးငယ်ကိုသာဝေးနိုက်
ကြည့်နေလိုက်သည်။

“အင်း၊ အခုမှတော့ ဘာတတ်နိုင်တော့မှာလဲ သူငယ်ချင်း
ရယ်၊ သူဝိုင်းကြွေးပါလိုပဲပေါ့ဟာ၊ အေး-ဒါပေမယ့် နှင့်ကလေးကြီး
လာရင်သာ လူအောက်တန်းမကျေရအောင်၊ မျက်နှာမလယ်ရအောင်
ပညာကိုထူးခြားအောင် သင်ပေးရမှာပေါ့ဟာ၊ ကဲ...ကဲ စိတ်မကောင်း
ဖြစ်မနေပါနဲ့တော့ သူငယ်ချင်းရယ်၊ ကဲ-သားသားလေး ပြောင်းဖူး
စားလိုကောင်းရဲ့လား၊ အန်တို့ကို ပေးစားပါဦးကွဲ၊ မပေးဘူးလား၊
အေး-စားစား”

“မြင့်မြင့် သူငယ်ချင်း”

“ဘာလဲ ခင်စော၊ နှင့် ဘာပြောချင်လိုလဲဟင်၊ ပြောလေ”

“ဒီလိုဟာ၊ ငါစိတ်ထဲမှာ မတင်မကျေဖြစ်နေတာတစ်ခုရှိနေတယ်။
ကြားပြီ၊ နှင့် ယုံမလားတော့မသိဘူး၊ ငါအမျိုးသားကတော့ ယုံတယ်
လိုပြောတယ်၊ အေဒါ ဒေဝဝါဖြစ်နေတယ် သူငယ်ချင်း”

“ဘာကိုလဲ ခင်စော၊ ဘာကိုမယုံတာလဲ ပြောလေဟာ”

ဒေါ်ခင်စောဦးက လမ်းဘက်သို့ဝေးကြောင်း၍ကြည့်နေသဖြင့်
ဒေါ်ခင်မြင့်မြင့်က သူသူငယ်ချင်းအပေါ် အားမလိုအားမရဖြစ်ပြီး
ဒေါ်ခင်စောဦးအား ကိုင်လှပ်ပစ်လိုက်သည်။

“ပြောလေ ခင်စော၊ နှင့် ဘာကိုမယုံတာလဲလို့”

“ဒီလိုဟာ ဝို့ဆိုတာ တကယ်ရှိ၊ မရှိနဲ့ ရှိရင်လည်း နေက်

ဘဝမှာမှ ခံရတာမျိုးလား၊ ဒီဘဝမှာပင် ခံစားရမှာလားဆိုတာကို
ငါ သိချင်နေတာကြောပြီ သူငယ်ချင်း”

“သို့ ခင်စောရယ်၊ နင်လည်း ခေတ်ပညာတတ် လူငယ်
တစ်ယောက်ပါဟာ၊ စာတွေထဲမှာလည်း ဖတ်ဖွဲ့မှာပေါ့။ ကြားလည်း
ကြားဖူးမှာပေါ့ဟာ၊ ငရဲမှာအပါ ဝင့်မှာအမြဲတဲ့၊ အင်း- ငရဲဆိုတာတော့
ကိုသို့လိုကောင်းမှုနဲ့ပြန်ချေရင်တော့ ပေါ့လျော့ချင်ပေါ့လျော့သွားနိုင်
ပေမယ့် ခံတော့ခဲ့ရမှာပဲ၊ ဒါပေမယ့် ဝင့်ဆိုတာကိုတော့ ဘယ်လို့မှ
ချေဖျက်လို့မရနိုင်ပါဘူးဟာ၊ တစ်နှစ်မှာတော့ ဝင့်ကြွေးကိုဆပ်ရို့
ဆပ်ကြရမှာပဲ၊ ပြီးမလွတ်ဘူး၊ ကိုယ်မကောင်းမှုလုပ်ခဲ့တဲ့အတွက်
တူသောအကျိုး၊ တူသောအပြစ်ကို ခံကြရမယ်လေ၊ ငါတို့ ဂေါတမ
မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးတောင်မှ ပရီနို့ဘုန်မဝင်စီစပ်ကြားမှာ
ဝင့်ကြွေးတွေအများကြီး ခဲ့ခဲ့ရသေးတာပဲ၊ ပြီးတော့လည်း တန်ခိုးအရာ
မှာ အတော်ဘွဲ့ရထားတဲ့ ရဟန္တာအရှင်မောဂ္ဂလုပ်ကိုယ်တော်ကြီးဟာ
ဟိုးနစ်ဘဝတုန်းက မိခင်အရင်းကို နိုးသားဓားပြအယောင်ဆောင်ပြီး
ကိုယ်တိုင်ရှိက်နှုက်သတ်ပုတ်ခဲ့တဲ့ ဝင့်ကြွေးကြောင့် တန်ခိုးကြီးမှားတဲ့
ရဟန္တာဘဝကိုရောက်နေတာတောင်မှ အဲဒီမကောင်းမှုဝင့်ကြွေးကို
တူသောဝင့်ကြွေးအဖြစ် နိုးသားငါးရာဆီမှာ အရိုက်အနိုက်ခဲ့ခဲ့ရသေး
တာပဲဟာ၊ ဒါကြောင့် ဝင့်ကြွေးဆိုတာ အမှန်တကယ်ပြန်လည်ပေး
ဆပ်ရတာမျိုးပေါ့ ခင်စောရယ်၊ ဒါနဲ့နေပါဘိုး၊ နင်က ဒီဝင့်ကြွေးနဲ့
ဘယ်လို့ပတ်သက်နေလို့ ဒီလောက်စိတ်ဝင်စားနေရတာလဲ၊ ငါကို
ပြောပြောပေးပါဘိုး”

ဒေါ်ခင်မြင့်မြင့်က ဝင့်ကြွေးအကြောင်းနှင့်ပတ်သက်၍ စိတ်
ရှည်လက်ရှည် ရင်းပြန်သည်ကို ဒေါ်ခင်စောဦးက စိတ်ဝင်စားစွာဖြင့်
ပြီးရှုန်းသောင်နေသည်။ ဒေါ်ခင်မြင့်မြင့်၏ စကားအဆုံးသတ်လို့ကို

သည်နှင့်တစ်ပြိုင်နက် ဒေါ်ခင်စောဦးဝင်ပြောလိုက်သည်။

“ဒီလိုဆိုရင် ဟုတ်ပါပြီ သူငယ်ချင်း၊ ငါ ယုံသွားပြီ၊ အခု ငါ အမှန်တကယ် ဝဋ္ဌကြွေးခံနေရတာပဲ၊ ဒါပေမယ့် ငါဝဋ္ဌကြွေးကို ငါသားလေးခံနေရတာပဲ သူငယ်ချင်း၊ ငါယုံသွားပြီ”

ဒေါ်ခင်စောဦးမှာ သားသားလေး၏ခြေထောက်နှစ်ဖက်ကို ဆုပ် ကိုင်ရင်း နိချေလိုက်သည်။ ဒေါ်ခင်မြင့်မြင့်က နားမလည်သည့်အမှု အရာဖြင့် အော်ပြောလိုက်သည်။

“ဟဲ့-ခင်စော၊ နင်ကဖြစ်ဖြန်ပြီဟာ၊ နင်ဘာလုပ်ခဲ့မိလိုလဲ၊ နင့်သားလေးက နင့်အစားဝဏ္ဏကြွေးခံရတယ်ဆိုတာ ဘယ်လိုကြောင့် လဲ၊ ငါကိုပြောပြီးဟာ”

“သူငယ်ချင်း မြင့်မြင့်၊ ငါ...ငါလေ သိပ်မှားခဲ့တယ်။ သူ ငယ်ချင်း၊ ငါ စိတ်လိုက်မာန်ပါနဲ့ မဆင်မခြင်လုပ်ခဲ့မိတဲ့ဝဏ္ဏကြွေးကို ငါ အခုပြန်ခံနေရတယ်ဆိုတာ ငါယုံကြည့်လိုက်ပြီသူငယ်ချင်း၊ သူ ငယ်ချင်းကို ငါပြောပြမယ်၊ ဟိုး...လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က ပေါ့”

* * *

“မေမေကြီး၊ မေမေကြီး”

“ဘာလဲ သမီးလေး”

“ခြထဲမှာ ကြက်တွေအများကြီး၊ သမီးတို့စိုက်ထားတဲ့ အပ်တွေအားလုံးကျိုးသွားပြီ၊ မေမေကြီး လာကြည့်၊ လာကြည့်”

“ဟင်- ဒီကြက်နာတွေ ရောက်နေကြပြန်ပြီလား”

မခင်စောဦးမှာ အပ်ထည်အကိုဂျား အရေးကြီးနေသဖြင့် စက်ခဲ့ပေါ်မှ မထနိုင်၊ အပ်ထည်များမှာ ယနေ့အားအခြားချုပ်ပေါ်ရမည်ဖြစ်၍ နေ့လယ်စာ ထမင်းကိုပင် မစားနိုင်သေးဘဲ ကြိုးကြိုးစားစားချုပ်နေ

ရသည်။ အိမ်မှုကိစ္စမှန်သမျှကိုလည်း အလျှပ်စီအောင် လုပ်ဆောင်ရသည်။ စက်ချုပ်လုပ်ငန်း၊ အိမ်ဆိုင်လုပ်ငန်း၊ အိမ်နောက်ဖေးစိုက်ပျိုးရေးလုပ်ငန်းနှင့် အိမ်မှုကိစ္စ၊ စားရေးသောက်ရေးကိစ္စမှ အချိန်နှင့်တစ်ပြီးသို့ အပြေးအလွှာလုပ်ကိုင်နေရသဖြင့် တစ်ယောက်တည်း အစွဲန်ပင်ပန်းလှသည်။ ထိုကြောင့်လည်း မခင်စောတစ်ယောက် စိတ်မရှည်နိုင်ဘဲ အမြဲလိုလိုစိတ်တို့နေတတ်သည်။

ယခုလည်း တွေတွေပြားပြား အလုပ်မအားရသည့်ကြားထဲနောက်ဖေးစိုက်ခင်းသို့ ကြက်မတစ်အုပ် ရောက်နေပြန်ပြီဖြစ်ကြောင်း သမီးလေးက လာပြောသဖြင့် ဒေါသကိုမထိန်းနိုင်တော့ဘဲ စုက်ခုံပေါ်မှ ရုန်းခနဲထလိုက်ပြီး နောက်ဖေးစိုက်ပျိုးရေးခြောက်သို့ အပြေးဆင်းလိုက်သည်။

မခင်စောသည် စိုက်ခင်းထဲ၌ ကြက်မတစ်အုပ်သောင်းကျိုးချင်တိုင်းသောင်းကျိုးနေသည်ကို မြင်လိုက်ရသည့်နှင့် တစ်ပြီးဝက်ဒေါသကိုချုပ်တည်းမထားနိုင်တော့ဘဲ နီးရာထင်းခြမ်းတစ်ချောင်းကိုကောက်ယူ၍ တအားကုန်ပစ်ပေါ်ကိုလိုက်သည်။

“ကောက်ကောက်။ ကတောက် ကတောက်၊ ကတော်ကတော်၊ ကျေလို ကျေလို”

ကြက်မိသားစု၏အော်ဟစ်သံ၊ မခင်စောဦး၏ အော်ဟစ်ဆဲဆိုကြိမ်းမောင်းသံတို့ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ရှုညံ့သွားသည်။

မခင်စောဦး ပစ်ပေါ်ကိုလိုက်သော သစ်သားချောင်းကြောင့်လသားအရွယ်ကြက်ပယ်တစ်ကောင်ကို ထိမှန်ပြီး လဲကျေနေခဲ့သည်။ ကြက်ကလေးမှာ တောင်ပဲတဖျုပ်ဖျုပ်ဖြင့် ဆန်ငင်ဆန္ဒင်ဖြစ်နေသည်။ မခင်စောဦး၏ဒေါသမှာ မပြောပျောက်နိုင်သေးဘဲ ဆန်ငင်ဆန္ဒင်ဖြစ်နေသော ကြက်ကလေး၏ ခြေထောက်တစ်ဖက်ကို ဆွဲကောက်ဂိုင်

မြို့ဘက်၍ မြို့အပြင်ဘက်သို့လွင့်ပစ်လိုက်သည်။ ထို့နောက် ပျက်စီး သွားသော ဘူးပင်၊ ခရမ်းပင်၊ သခြားပင်၊ ငရှတ်ပင်၊ ဖန်းပင် စသည် များကို ပြန်လည်ပြပြင်ပေးရင်း ပါးစပ်မှလည်း ဗျာ့တောက်ယူစ်တောက် ဖြင့် ဆဲဆိုကြိမ်းမောင်းနေလိုက်သေးသည်။

“ဟေး- ကြက်ထိုင်ရှင်တွေ ကိုယ့်ကြက်ကိုနိုင်အောင်ထိန်း ထားကြေးဟေး၊ ပင်ပန်းခံပြီးစိုက်ပျိုးထားတဲ့ ငါအပင်တွေ အားလုံး ပျက်စီးကုန်ပြီ၊ ဒီတစ်ခါ ကိုယ့်ကြက်ကိုနိုင်အောင် မထိန်းနိုင်လိုက တော့ ငါကို အပြစ်မဆိုကြနဲ့၊ ဒါအောက်ဆုံးပဲ”

မခင်စောဦးမှာ သူစိုက်ပျိုးထားသောအပင်များ ပြုလဲပျက်စီး သွားကြသဖြင့် ကြက်ထိုင်ရှင်များ ကြားနိုင်လောက်အောင် အော်ဟစ် ပြောဆိုကြိမ်းမောင်းပြီး အိမ်ပေါ်သို့ပြန်တက်လာခဲ့သည်။ စက်ခုံတွင် ထိုင်၍ စက်ချုပ်အောင်လိုက်ပြန်သည်။ အိမ်ရှုံးခိုင်တွင် ရွေးဝယ်များ ရောက်လာသဖြင့် စက်ခုံမှတ်၍ ရွေးရောင်းလိုက်ရပြန်သည်။ စက်ခုံ တွင်ပြန်ထိုင်ရင်း ခေါင်းရင်းဘက်စားပွဲပေါ်တွင် တင်ထားသောနာရီ ကိုလှမ်းကြည့်ခဲ့လိုက်ရာ ၃ နာရီထိုးနေဖြူဖြစ်၍ ထမင်းချက်ရန် မီးဖို ချောင်းဘက်သို့ပြီးဝင်လိုက်ရပြန်သည်။

“သမီးလေး၊ မေမေ ထမင်းချက်လိုက်ညီးမယ်နော်၊ အိမ်ရှုံးမှာ ရွေးခိုင်ကို ခဏထိုင်စောင့်နော်းနော် သမီး၊ ခဏကြာရင် ဖေဖေ ကြီးပြန်လာတော့မယ်။ စောင့်နေနော်သမီး”

အသက် ၄ နှစ်ခန့်အချွဲယ် သမီးလေးကို အိမ်ရှုံးတိုင်စောင့် ခိုင်းပြီး မခင်စောဦးမှာ ထမင်းဟင်းလျှောများချက်ပြုတ်နေလိုက်သည်။

“ဟေး၊ ဖေဖေကြီး ပြန်လာပြီ၊ ဖေဖေ ဒီမှာ သမီးရွေးရောင်းနေတာလေ”

“အိုး၊ ဖေဖေသမီးလေးက လီမှာလိုက်တာကွား၊ သမီးလေးက

ရွှေးရောင်းတတ်လိုလား၊ ဟား...ဟား...ဟား...ဟား...၊ သမီး
မေမေကြီးရော ဘာလုပ်နေတာလဲသမီး”

“မေမေကြီးက ထမင်းချက်နေတယ်၊ ဖေဖေကြီး သမီးရော
ချောင်းစားချင်တယ်၊ အော် ဖေဖေကြီး”

“ဟော စားချင်စားပေါ့ သမီးရဲ့၊ ဟိုမှာ မေမေရွေးဆိုင်ထဲမှာ
ရေခဲ့ပုံးရှိနေသားပဲ၊ ဘာလဲ မေမေကြီးက မကျွေးဘူးလားဟင် သမီး”

“ဟင့်အင်း၊ ချောင်းဆိုးလို့ မစားရဘူးတဲ့၊ ဘီစက်စုနှစ်ပဲ
စားရတယ်၊ သမီးက ရေခဲ့ချောင်းစားချင်နေတာ အော် ဖေဖေကြီး”

“ကြည့်စမ်း သမီး၊ သေသွားချင်လိုလားဟင်၊ သမီး၊ ညာက
သမီးချောင်းဆိုးတယ်လေ၊ ရေခဲ့ချောင်းစားရင် နေမကောင်းဖြပ်မှာ
ပေါ့ သမီးရဲ့၊ သမီးက ဘီစက်စုနှစ်တိပ်တောင် ကုန်အောင်စား
ထားပြီးပြီပဲ သမီးရယ်၊ တော်ရောပေါ့အော် သမီး”

မိခင်အသံကိုကြားလိုက်တော့မှ သမီးလေးလိုမြှင့်သွားသည်။
သမီးလေးမှာ အသက် င့် နှစ်မပြည့်တတ်သေးသော်လည်း စကား
အရာမှာ တတ်ကျွမ်းလိမ္မာသည်။ လူကြီးများ၏ အရိပ်အကဲကို သိ
တတ်သည်။ သို့ကြောင့်လည်း မိဘနှစ်ပါးလုံးက အချစ်ဆုံးဖြစ်နေကြ
သည်။

“ကဲ-မိန်းမကို အစ်ကိုတစ်ခုမေးမယ်၊ စိတ်မဆိုးရဘူးအော်”

“အမယ်၊ ဒီဇုံ ထူးထူးဆန်းဆန်းပါပဲလား၊ မေး ဘာမေးမလို့
လဲ”

ညာနေထမင်းစားပြီး၍ အေးအေးအေးအေး စကားထိုင်ပြောနေ
ကြခိုက် မခင်စောဦး၏ခင်ပွန်း ကျောင်းဆရာတိသန်းစိန်က မေးခွန်း
တစ်ခုမေးလိုက်သည်။ မခင်စောဦးမှာ ခင်ပွန်းသည်ထံမှ မမျှော်လင့်
ထားသောမေးခွန်းပျိုးကို အမေးခံလိုက်ရသဖြင့် မျက်နှာအမှုအရာ

ပျက်သွားသည်။ ဒေါသလည်း ဖြစ်သွားသည်။

“ဒီနေ့ ကြက်တစ်ကောင်ကို မိန္ဒာမရှိက်သတ်လိုက်တယ်ဆို၊ ဦးကျော်ကြီးက အစ်ကိုကို ပြောပြလိုက်တယ်၊ နောက် ဒီလိုမလုပ်ပါ နဲ့ကွာ၊ သူတို့တစ်အိမ်သားလုံး စိတ်ထားကောင်းကြပါတယ်၊ သဘော ထားလည်း ပြည့်ဝကြပါတယ်ကွာ၊ အခုလည်း စိတ်မဆိုးကြပါဘူး ကွာ”

“အမယ် ကြီးကျေယ်လိုက်တာ၊ စိတ်မဆိုးဘူးဆိုရင် အစ်ကို ကိုဘာဖြစ်လို့ တိုင်လိုက်တာလဲ”

“မေသာ့- ဒီလိုသောမျိုးနဲ့ တိုင်တာမဟုတ်ပါဘူးကွာ၊ သူတို့ ကြက်ကိစ္စနဲ့ပတ်သက်လို့ စိတ်မဆိုးပါနဲ့တဲ့၊ တောင်းပန့်ပါတ်ယ်တဲ့ ကွာ၊ အ- ဒါပေမယ့်ပေါ့ကွာ၊ သူတို့ကတောင်းပန့်တယ်ဆိုမှတော့ ကိုယ်တို့က သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ရမှာပေါ့၊ အပြောအဆို အပြုအမူတွေကို ဆင်ခြင်ရမှာပေါ့၊ မိန္ဒာမက ကိုယ့်အပင်လေးတွေကို နှုတ်မြောသလို သူတို့ကလည်း သူတို့ကြက်ကိနှုတ်မြောမှာပေါ့၊ ကိုယ့်ခြိတဲ့ ဝင်လာရင် မောင်းထုတ်လိုက်ပေါ့ကွာ၊ မိန္ဒာမတန်းမဲ့ ဒီလိုပုံစံမျိုး ရက် ရက်စက်စက် ရှိက်သတ်လိုက်တယ်ဆိုတာ လူကြားလို့မကောင်းပါဘူးနော် မိန္ဒာမ”

“အိုး-ဒါဆိုလည်း ကြက်တွေကို ခြိတဲ့မဝင်လာစေနဲ့ပေါ့၊ ဟင်း သူတို့ကပဲ တိုင်လား၊ ပြောလားလုပ်လာသေးတယ်၊ မှတ်ထားကြီးပေါ့၊ ဒီတစ်ခါ ဝင်လာကြည့် ကောင်းကောင်းပညာပေးလိုက်ဦးမယ်”

မခင်စောဦးမှာ ခင်ပွန်းသည်၏ပြောင်းဖျော်ခွဲးမျှကိုပင် လက် မခံနိုင်လောက်အောင် စိတ်တို့အနေသည်။ သူမ၏ဒေါသကို ဆွေးလိုက် သလိုဖြစ်သွားခဲ့ရသည်။

သည်လိုနှင့် နောက်တစ်ပတ်ခန့်အကြာတွင် ပြဿနာတစ်ခု

တက်လာပြန်သည်။

“လာပြန်ပြီ ဒီကြက်နာတွေ၊ ရှူး ရှူး ရှူး၊ ဟင်း- ဒီကြက်
နာတွေမောင်းနေရတာနဲ့ ဘာအလုပ်မှမလုပ်ရတော့ဘူး။ သိမယ်၊ ငါ
အကြောင်းကိုသိစေရမယ်”

မခေါင်စောဦးမှာ မီးဖိုချောင်ထဲ၌ ဟင်းချက်နေရမှ ကြက်မိသား
စုတစ်အုပ်ကို လူမဲးအောင်မောင်းထဲတ်နေသည်။ ကြက်မတစ်အုပ်မှာ
မခေါင်စောဦးစိုက်ပျိုးထားသော ဘူးပင်၊ ခရမ်းပင်၊ သချားပင်၊ ရရှုတ်
ပင်နှင့် အခြားစားပင် သီးနံပင်များ၏ကြားတွင် သောင်းကျော်းချင်တိုင်း
သောင်းကျော်းနေကြသည်။ မခေါင်စောဦးကလည်း ဟင်းအိုးတန်းလန်း
ဖြစ်နေ၍ ပါးစပ်ကသာ တရှူးရှူးဖြင့် အော်ဟစ်မောင်းထဲတ်ရင်း
ကြိမ်းမောင်းနေရသည်။ ခဏအကြောတွင် ဟင်းအိုးကို မီးဖိုပေါ်မှုချ
ထားခဲ့ပြီး ဝါးဖြင့်ပြုလုပ်ထားသော ယင်အုပ်ဆောင်းအပော်းတစ်ခုကို
လူမဲးဆွဲဆုပ်ကိုင်လျက် စိုက်ခင်းထဲသို့ တစ်ဟုန်းထိုးပြီးဆင်းသွား
တော့သည်။

“ကဲ- ငါလာပြီ၊ နင်တို့ပဲ သောင်းကျော်းနိုင်မလား၊ ငါကပဲ
ထိန်းနိုင်မလား၊ ကဲ-ကဲဟာ၊ ကဲဟာ၊ မှတ်ထား၊ ဟာ အေး အေး
လွှတ်တဲ့အကောင်တွေ နေကြိုး”

မခေါင်စောဦးမှာ ယင်အုပ်ဆောင်းကြီးကို ကိုင်မပြီး ကြက်မကြီး
နှင့် ကြက်ပေါက်ကလေးများကို လိုက်ဖမ်းသည်။ ကြက်ဖ၊ ကြက်မ
ကြီးနှင့် ကြက်ငယ်ကလေးများ၏ကြာက်လန်ပြီး အော်ဟစ်ပျော်းပြီး
သွားကြသည်။ ကြက်သဲ၊ လူသံများ ဆူညံသွားသည်။

“ကဲ- မှတ်ထား၊ နင်တို့ကို ပညာပေးရမယ်၊ လွှတ်သွားတဲ့
ကောင်တွေလည်း နောက်မှပညာပေးရမယ်၊ လာ၊ လိုက်ခဲ့ကြ”

မခေါင်စောဦးမှာ ယင်အုပ်ဆောင်းကြီးဖြင့် မီးအုပ်ဖမ်းစိုက်သော

လသားအရွယ် ကြက်ပေါက်ကလေးသုံးကောင်ကို အိမ်ပေါ်သို့ယူလာ ခဲ့သည်။ အိမ်ပေါ်သို့ရောက်သည်နှင့် တစ်ပြိုင်နက် မီးဖို့ချောင်ထဲတွင် အပ်ဆောင်းဖြင့် ဓာတ္တချုပ်ထားလိုက်သည်။ ပြီးတော့ အဝတ်သွေ့သည့် ကတ်ကြားအဟောင်းတစ်လက်ကို ခွဲယူလာပြီး အပ်ဆောင်းထဲမှ ကြက်ပေါက်ကလေးများကို တစ်ကောင်စီထုတ်ယူ၍ ခြေချောင်းထဲ ကလေးများအား ခြေသည်နှားမှာကပ်လျက် တစ်ဒေါက်ဒေါက်ဖြင့် ဖြတ်တော်က်ပစ်လိုက်သည်။ ကြက်ထဲကလေးသုံးကောင်လုံး၏ ခြေ ချောင်းကလေးများမှ သွေးများယိုစီးကျေနေကြသည်။ ထိုအတူ ကြက် ပေါက်ကလေးများ၏ နာကျုင်မှုဒဏ်ကြောင့် အော်မြည်သံများမှာလည်း ဆူညံ၍နေသည်။

“ကဲ- မှတ်စား၊ ယက်းဟာ၊ ငါအပင်တွေကို ယက်ကြား၊ မျက်ကြား၊ ကဲ-မှတ်ထား၊ ငါအကြောင်းကိုသိကြပြီမဟုတ်လား၊ မှတ် ထားကဲ”

မခင်စောဦးမှာ အရှုံးတစ်ယောက်ပမာ အော်ဟစ်မြည်တမ်းနဲ့လိုက်သည်။ သမီးထဲကလေးမှာ အိပ်ခန်းထဲပြုအိပ်ပျော်နေသည်။ ခင်ပွန်းသည်မှာလည်း ကျောင်းမှုပြန်မရောက်သေးသဖြင့် သူမတစ်ဦး တည်းစိတ်ကြိုက်လုပ်နေခြင်းဖြစ်သည်။ သို့သော မကြာပါ၊ ခင်ပွန်း သည်ရောက်လာပါသည်။

“ဟော- ငါမိန်းမတစ်ယောက်တည်း ဘာဖြစ်နေတာလဲ၊ ပါးစပ်ကလည်း မျစ်တောက်မျစ်တောက်နဲ့ပါလားကဲ၊ ဘယ်သူနဲ့ရို့ ဖြစ်နေပြန်ပြီလဲ၊ ဟင်- ဟိုအပ်ဆောင်းထဲမှာ ကြက်လေးတွေပါလား၊ ဘာဖြစ်လို့ အပ်ထားရတာလဲ၊ လွှတ်လိုက်၊ လွှတ်လိုက်ကွာ”

ခင်ပွန်းသည် ကိုသန်းစိန်က ကျောင်းမှုပြန်ရောက်လာပြီး သူ အေးဖြစ်သူမခင်စောဦး အပ်ထားသောကြက်ကလေးများကို လွှတ်ပေး

ရန် အပ်ဆောင်းကိုမ၍ ဖမ်းယူလိုက်သည်။

“ဟိုက်-ကြက်ကလေးတွေ ခြေထောက်မှာ သွေးတွေနဲ့ပါလား၊ မိန်းမ မင်းဘာလုပ်လိုက်တာလဲကွဲ”

“ဘာလုပ်ရမှာလဲ၊ ပညာပေးထားတာလေ၊ မှတ်လောက်သားလောက်အောင် ပညာပေးထားတာ”

ကိုသန်းစိန်က ကြက်ကလေးများ၏ခြေထောက်ကို ကရာဏာသက်စွာဖြင့် သေချာစိုက်ကြည့်နေလိုက်သည်။

“ဟာ- မိန်းမ၊ မင်း ရက်စက်လိုက်တာကွာ၊ ကြည့်စမ်းပါ၌၊ သနားစရာလေးတွေကွာ၊ သူတို့က တိရစ္စသိန်တွေပဲ၊ လူလောက်တော့ဘယ်အသိရှိပါမလဲကွာ၊ မိန်းမကွာ၊ မင်း ဝင့်လိုက်မှာမဲ့ကြောက်ဖူးလား”

ကျောင်းဆရာကိုသန်းစိန်မှာ ကြက်ကလေးများကို ညင်သာစွာ ပွဲဖက်လျက် မီးပိုချောင်ထဲမှ နှစ်င်းမှုနဲ့များနှင့်ယူ၍ ကြက်ကလေးများ၏ခြေထောက်အနားများကို သေချာစွာသုတေသနများပေးလိုက်ပြီး ညင်သာစွာဖြန့်လည်စွာတော်ပေးလိုက်သည်။ ကြက်ကလေးများမှာ ခြေချောင်းကလေးများ နာကျင်လွန်းသဖြင့် လမ်းကောင်းကောင်းမလျောက်နိုင်ကြတော့ဘဲ ကြောက်ရှုံးအော်ဟာပြီး သူတို့မိခင်ကြက်မကြီးရှိရာသို့ ဒယီးဒယိုင်ဖြင့် ထွက်ပြီးသွားကြသည်။

“သြော့- မိန်းမရယ်၊ မင်း ဝင့်လိုက်မှာမကြောက်ဖူးလားကွာ၊ မင်းကလေးတွေသာ ဒီလိုဖြစ်သွားရင် မင်းဘယ်လိုခံစားရမှာလဲ၊ သူတို့လေးတွေခများမှာလည်း ခြေချောင်းအပြတ်ကလေးတွေနဲ့ တစ်သက်လုံးခုကိုတာဝနဲ့ ဘယ်လောက် ခုကွာရောက်လိုက်ကြမလဲဆိုတာ မင်းမစဉ်းစားမိဘူးလားကွာ၊ မင်းလည်း ခေတ်ပညာတတ်လူငယ်တစ်ယောက်ပါကွာ၊ နောက်အောင်ကို အရာရာမှာ စိတ်လိုက်မာန်ပါ မလုပ်

မိပါစော့၊ ကိုယ်တောင်းပန်ပါတယ် မိန့်မရယ်နော်၊ ဆင်ခြင်စမ်းပါကွာ”

မခင်စော်းတစ်ယောက် မည်သို့မျှပင်ဖြစ်မပြောနိုင်တော့ပဲ ငြိမ်သက်စွာရပ်နေမိသည်။ မိမိမျက်စီရေးမြင်ကွင်းတွင် ကြက်ကလေး များကြောက်စွဲအော်ဟစ်ပြီး ဒယီးဒယိုင်ထွက်ပြီးသွားကြသည်ကို မြင်တွေ့လိုက်ရရှုလည်း စိတ်မကောင်းကြီးစွာ ဖြစ်သွားရသည်။ ခင်ပွန်းသည်၏ ဆိုဆုံးမစကားသံများကို ကြောလိုက်ရပြီးအောက်တွင် လည်း ပို၍ပို၍ အောင်တာတရားများရလာကာ မိမိအများကို မိမိသိရှိလိုက်ရပြီဖြစ်သဖြင့် စိတ်မကောင်းကြီးစွာဖြင့် အိပ်ခန်းထဲသို့ပြီးသွားကာ အိပ်ရေပေါ်တွင်မျှောက်လျက် အားရာပါးရရှုချုပ်ပါတော့သည်။

“အဲဒါပါပဲ မြင့်မြင့်ရယ်၊ ငါလည်း မဆင်မခြင် စိတ်လိုက် မန်ပါလုပ်ခဲ့မိတယ်၊ ဒါနဲ့ အောက်များမကြောခင်မှာပဲ ငါမှာလည်း ကိုယ်ဝန်ရရှိလာပြီး အခုသားကလေးကို ဒီလိုပုံစံရှိုးနဲ့ မွေးဖွားခဲ့တာ ပါပဲဟာ၊ ဒါကြောင့် ဝဋ္ဌဆိတာကို ငါယုံပါပြီဟာ၊ ကြောက်လည်း သိပ်ကြောက်သွားပြီ သူငယ်ချင်း၊ အောင်တာတရားလည်း သိပ်ကိုရသွားပါပြီ သူငယ်ချင်းရယ်”

“အောပေါ့၊ ဒီဘဝ ဒီအုံနဲ့ပဲ ဝဏ္ဏကြွေးကျေပါစေလို့ ဆုတောင်းပဲ့၊ သူငယ်ချင်းရယ်၊ အောက်ထပ် ဘယ်လိုဝဏ္ဏကြွေးမျိုးကိုမှ မဆုံးတွေ့ရအောင် တရားအလုပ်ကိုလုပ်၊ လူဝိုင်းအပေါ် ခွင့်လွှတ်စေတနာထားပြီး ကောင်းမှုကုသိုလ်တွေလုပ်ပေါ့ သူငယ်ချင်းရယ်၊ ပြီးတော့ ဟောဒီသားလေးအတွက် ဒီဘဝနဲ့ အောင်ဘဝတွေမှာ ဒီလိုက်ကြမှာ ဆိုးတွေ့နဲ့ မကြိုတွေ့ရပါစေနဲ့လို့ ဆုတောင်းပေး၊ ကုသိုလ်ကောင်းမှုတွေ များများလုပ်ပေးပေါ့ သူငယ်ချင်းရယ်နော်၊ တရားရှာ ကိုယ်မှာ တွေ့ဆုံးသလို သူငယ်ချင်းမှာ အသိတရားတွေရန်ပြီး၊ အချိန်မိပါသေး

တယ်၊ မနောင်းသေးပါဘူးဟာ”

“မေမေကြီးက ကြက်ကလေးတွေခြေထောက်ကို ကတ်ကြား
နှုဖြတ်ပစ်ခဲ့လို သားသားရဲ့ခြေချောင်းကလေးတွေ ပြတ်အုရတာနော်၊
မေမေနော်”

“**မြတ်**- သားလေးရယ်၊ မေမေအပြစ်ပါဂွယ်။ အဟီး...
ဟီး...ဟီး”

စကားတတ်လှသော သားငယ်ကလေး၏ ပြောစကားသံ
ကြောင့် မိခင်အောင်စောဦးခများနှာ ပို့ပို့သောကရောက်ပြီး ယူကျုံး
မရဖြစ်ကာ သားငယ်လေး၏ခြေထောက်အစုံကို ဆုပ်နှယ်ရှုံးနမ်းရင်း
အားရပါးရ ယူကျုံးမရ ငါချုပိုက်ပါတော့သည်။

ချစ်လွန်းလို့。



ချမ်ပွဲနှုန်းလို့

ဆောင်းကမ္မလာမြို့ နှင်းမှုန်တွေကြား မှုန်ဝါးဝါးအာရုံး
နံနက်၏ထူးခြားလုပ်မှုကို လမ်းမပေါ်မှ ဖြေနှီည်ပြာရောင်စုဖြာလျက်
အပြေးလေ့ကျင့်နေကြသူ၊ လမ်းလျောက်နေကြသူတို့ကြောင့် ဆောင်း
၏နံနက်ခင်း အလှတန်ဆာကို ပို၍လုပေစေပါသည်။ သည်အထဲတွင်
အားကစားဝါသနာရှင်နှစ်ဦးဖြစ်သည့် ခင်မောင်တွန်းနှင့် မသီတာဝင်း
တို့သည်လည်း အပါအဝင်ဖြစ်သည်။ ခင်မောင်တွန်းမှာ မရမ်းကုန်း
လမ်းဆုံးအနီးမှ ဆရာဝန်တစ်ဦး၏သားဖြစ်ပြီး မသီတာဝင်းမှာ တံတား
လေးဘူတာအနီးမှ ပွဲရုံပိုင်ရှင်တစ်ဦး၏သမီးဖြစ်သည်။ သူတို့သည်
နှစ်ဦးနံနက်တိုင်း နဝဒေးရပ်ရှင်ရုံရှုံး တံတားလေးလမ်းဆုံးမီးပွဲင့်
တွင် အမြဲဆုံးတွေ့နေကြပြီး ကမ္မာအေးလမ်းအတိုင်း အပြေးလေ့ကျင့်
ကြသည်။

“ဟူး မောလိုက်တာမောင်ရယ်၊ ဒီနားကပဲပြန်လှည့်ကြဖို့အော်”
မသီတာဝင်းမှာ လမ်းနီလေးစက်မူ(၁)လမ်းဆုံးအထိ မပြေး

နိုင်တော့ဘဲ ကံဘဲလမ်းဆုံးသို့အရောက်တွင် အပြေးကိုရပ်ပစ်လိုက်သည်။

“အဲဒါဘယ်လိုဖြစ်တာလဲ သီတာရပ်၊ ဘာလဲသိပ်အားနည်းမျှလိုလား၊ ကဲ လာလာ ဟာ့အီနားကဆိုင်မှာ စွားနှီးပူးပူးလေး တစ်ခွက် စီဝင်သောက်လိုက်ကြရအောင်... လာ သီတာ”

ခင်မောင်တွန်းက “မြင့်မြင့်ခိုင်လက်ဖက်ရည်ခိုင်” သို့ဝင်ရန် ရှေ့မှုပြီးဆောင်၍ ပြေးသွားသည်။ သူမကနောက်နားမှကပ်လိုက်သွားပြီး ခင်မောင်တွန်း၏ လက်ကိုလှမ်းခွဲလိုက်သည်။

“ဟင့်အင်း...မောင်ရယ် သီတာ မသောက်ချင်ဘူး၊ ဟို ရောက်မှ အေးအေးအေးအေးနားကြရအောင်၍ မောင်၊ ပြီးတော့ မောင့်ကိုလည်း သီတာပြောစရာတွေ အများကြီးရှိသေးတယ် မောင့်ရဲ”

“ကဲ...ဒါဆိုလည်း မရွှေ့သီတာရဲ အမိန့်တော်မြတ်အတိုင်း ပါပဲများ”

နှစ်ယောက်သား ဓားချင်းယျော်လျက် ဖြေးဖြေးချင်းပြေးလာ ခဲ့ကြပြီး ကမ္မာအေးမဟာပါသဏလိုက်ရ ဘဲ့ဗန်အနီး သမဲတလင်းတွင် နှစ်ယောက်သားခြေပစ်လက်ပစ် ထိုင်ချဲလိုက်ကြသည်။

“ကဲ...ပြော၊ အမေပြောတဲ့ အမေပြောစကားလေး”

ခင်မောင်တွန်းက သီတာဝင်း၏ ပခုံးကိုလက်နှစ်ဖက်ဖြင့် သိုင်းဖက်ထားလိုက်သည်။

“ဟိုး...ဟိုးဆရာ ဟိုး၊ ဒါဘုရားကုန်းမြေဆိုတာကိုလဲ သတိထားပါ၍။ ဟီဟီ”

ခင်မောင်တွန်း၏ လက်နှစ်ဖက်ကို ဉာဏ်သာစွာတွန်းဖယ်လိုက်ပြီး ကိုယ်ကိုဓားသို့ ယိမ်းလိုက်သည်။ ခင်မောင်တွန်းကလည်း သီတာ့ လက်ကိုပြန်လွှတ်လိုက်ပြီး-

“ပြော...ဒါဆိုမြန်မြန်ပြော၊ ဘာလဲ သီတာမိဘတွေက ဟို
သတော်သားလေးနဲ့ အမြန်ဆုံးစီစဉ်နေကြပြီလို့ ပြောမလို့မဟုတ်လား
...ဟဲဟဲဟဲ”

“ဟုတ်တယ် မောင်”

“အင်း မောင့်ဘဝက သီတာနဲ့တွေ့တော့မှပဲ ဒသုဂ္ဂရိအချစ်
ဘီလူးကြီးဖြစ်မှန်းမသိ ဖြစ်နေပါပြီ သီတာရယ်နော်”

ငင်မောင်ထွန်းက သီတာ၏လက်ဖိုးကလေးကို ဖွဢးလေးဆုပ်
ကိုင်ထားရင်း ညျိုးငယ်သည့်မျက်နှာထားမျိုးဖြင့် ပြောလိုက်သည်။

“မောင်”

“ပြောလေ သီတာ မောင်နားထောင်နေပါတယ်”

“ရှေ့လ ဒုတိယပတ်လောက်မှာ သူ ကိုစိုးအောင် ပြန်ရောက်
လာတော့မယ် မောင်၊ အဲဒါ သူမရောက်ခင်”

သီတာဝင်းမှာ စကားပြောနေရင်း မျက်ရည်များဝံကျလာသဖြင့်
ပြောလက်စ စကားကို ရှေ့ဆက်မပြောနိုင်တော့ဘဲ ရပ်ပစ်လိုက်သည်။
ပြီးတော့ အောက်နှုတ်ခမ်းကို အပေါ်နှုတ်ခမ်းဖြင့် ဖိထားပြီး ကြွေလုဆောင်
မျက်ရည်ဥတ္ထိကို မျက်တောင် တဖျတ်ဖျတ်ခတ်ရင်း ထိန်းထားလိုက်
သည်။ သို့သော်လည်း မျက်တောင်ကော့များပေါ်တွင် ဟီးလေးခိုင်
ကြသော မျက်ရည်ပုလုဥတ္ထိမှာ ပါးမြို့မြို့နှစ်ဖက်ပေါ်သို့ တဖျတ်ဖျတ်
ကြွေကျလာကြသဖြင့် နိမ့်မြို့ပါးပြင်နှစ်ဖက်လုံးတွင် မျက်ရည်တို့ဖြင့်
စိန့်ချုပ်သည်။

“မင့်ပါနဲ့ သီတာရယ်၊ သီတာင့်ရင် မောင်မနေတတ်ဘူးကွဲ”

ငင်မောင်ထွန်းက သီတာ၏ဆံပင်များကို ပွတ်သပ်ပေးရင်း
နှစ်သိမ့်စကားဆိုလိုက်သည်။ သီတာက ခေါင်းမော့လာပြီး ကန်ရေပြင်
ကို ငေးကြည့်ရင်း-

“မောင်ရဲ မေတ္တာကြောင့် လန်းဆန်းစပြုလာတဲ့ သီတာရဲဘဝ
ကို ပြန်လည်မည့်နှစ်းစွမ်းပါရစနေတော့လား မောင်ရယ်နော်”

“က သီတာ မောင်ဘာလုပ်ပေးရမှာလဲပြော သီတာက ဘယ်
လိုဖြစ်စေချင်တာလဲ၊ သီတာဆန္ဒအတိုင်း ဖြစ်ရပါမယ် သီတာမင့်ပါနဲ့
ကွယ်”

“မောင်”

“ပြောလေ သီတာ”

“မောင် သီတာကို တကယ်ချစ်ရဲ့လားဟင်”

“အို... သီတာရယ် ဘယ်လိုမေးလိုက်တာလဲကွယ် သိပ်ချစ်
တာပေါ့”

“တကယ်နော်”

“မည်... ခက်ပါလား၊ သီတာရယ် နှစ်ကယ် နှစ်ကယ်”

“က ဒါဆိုသီတာတို့ဒီကနွောပဲ တစ်နေရာကို အမြန်ဆုံးထွက်
ပြီးကြရအောင်လား မောင်ရယ် နော်”

ငင်မောင်တွန်း ငိုင်ကျေသွားသည်။ အငိုက်မီသွားခဲ့လေပြီ။ မည်
သို့ဆုံးဖြတ်ချက်ချရမည်ကိုပင် မစဉ်းစားတတ်အောင်ဖြစ်သွားသည်။

သူတို့နှစ်ဦးမှာ အပြေးသမားများဖြစ်ကြ၍ နွေ့စဉ်နှစ်နှက်တိုင်း
အပြေးလေ့ကျင့်နေခဲ့ကြရာမှ နီးစပ်မူရှိပြီး ချစ်သူဘဝသို့ရောက်ခဲ့ကြ
ခြင်းဖြစ်သည်။ နှစ်နှစ်ကာကာချုစ်ခဲ့ကြပြီးခါမှ သီတာတွင် မိဘများ
သဘောတူ၍ အရေးပေးထားသော သဇ်ဗာသားတစ်ဦးရှိနေပြောင်း
သီတာကိုယ်တိုင် ပြောမှသိရခြင်းဖြစ်သည်။ မိဘများသဘောတူထား
သူကို သီတာက လုံးဝသဘောမကျ၍ လက်မထပ်နိုင်ပြောင်းကို
မိဘများသို့ အကြော်ကြော်ခြင်းဆန်ခဲ့ဖူးသည်။ သို့သော မိဘများက
အလျော့မပေးဘဲ ယခုတစ်ခေါက် သဇ်ဗာပြန်လာလျှင် လက်ထပ်ပေး

မည်ဟု အတင်းအကျင်စိစဉ်နေ့ကြောင်း သီတာပြောပြုလာသဖြင့် သိရှိခဲ့ရသည်။ သို့သော် နောက်ကျခဲ့လေပြီ။ တစ်ညိုးနှင့်တစ်ညိုး နှစ်နှစ် ကာကာချစ်ခဲ့ပြီးမှ သိခဲ့ခြင်းဖြစ်သည်။ စောစောကသာ ကြိုတင်၍ သိရှိခဲ့ပါလျှင် သီတာကိုချစ်ရေးဆိုမိမည်မဟုတ်။ ယခုတော့ မခဲ့နိုင် မခွာရက် အသက်ထက်မကချစ်နေခဲ့ကြပြီ။

“က ဘယ်လိုလဲ မောင်၊ တကယ်တမ်းကျတော့ သတ္တိမရှိတော့ဘူး မဟုတ်လား”

“မောင် သီတာကိုတကယ်ချစ်တာ မဟုတ်ပါဘူး”

သီတာကဝ်းနည်းသံဖြင့် ပြောပြီး ယိုစီးကျလာသောမျက်ရည် များကို လက်ကိုင်ပဝါဖြင့် သုတေနလိုက်သည်။

ခင်မောင်ထွန်းမှာ စားလည်းရူး၊ ဆုပ်လည်းစူးဆိုသလို ဆုံးဖြတ်ရခက်နေခဲ့ရသည်။ နောက်ဆုံးတွင်တော့ ဆုံးဖြတ်ချက်တစ်ခုကို ရှုရွှေ့စုံချလိုက်တော့သည်။

“သီတာမငိုပါနဲ့ကွာ သီတာငိုရင် မောင်မနေတတ်ဘူး၊ သီတာအခုဘာဖြစ်ချင်လည်းပြော၊ သီတာက ဘယ်လိုစီမံချင်လိုလဲ၊ သီတာအလိုကျဖြစ်စေရမယ်၊ ကပါသီတာ မငိုပါနဲ့တော့နော်”

“သီတာဖြစ်ချင်တာကတော့ သီတာနဲ့မောင် ဒီကနေတစ်နေရာရာကို အမြန်ဆုံးထွက်ပြုးချင်တယ်။ ဘယ်နေရာ ဘယ်ဒေသဆိုတာတော့ မောင့်သော့ မောင်အဆင်ပြေသလိုစီစဉ်ပါ။ သီတာ ဒါပဲပြောတတ်တယ်မောင်”

“က...ကောင်းပြီ မောင်စီစဉ်မယ် သီတာသေသာချာချာ နားထောင်၊ ဒီနေ့သေ့ (၅)နာရီမှာ ကမ္မာအေးစာတိုက်မှတ်တိုင်ကို သီတာရောက်အောင်လာခဲ့၊ မောင်ကမှတ်တိုင်မှာ စောင့်နေမယ်။ ညာ(၇) နာရီ ရထားနဲ့ မန္တလေးကိုလိုက်မယ်။ မိတ္ထိလာမှာ မောင့်အချစ်ဆုံး

သူငယ်ချင်းရှိတာယ်။ ကဲဘယ်လိုလဲ သဘောတူရင် မတ်တပ်ရပ်”

“တကယ်ပြောနေတာလား မောင်”

“တကယ်ပေါ့ သီတာရဲ့ ဒါန္ဂာက်စရာမှ မဟုတ်တာ၊ ဘာလဲ သီတာက သဘောမတူဘူးလားဟင်”

“အို တူတာပေါ့ မောင်ရယ်၊ သိပ်တူတာပေါ့၊ ဝမ်းသာလိုက် တာ မောင်ရယ်”

သီတာဝင်းက ခင်မောင်တွန်းကမ်းပေးသောလက်ကိုခွဲလျက် သွက်လက်ဖျက်လပ်စွာ ထရပ်လိုက်သည်။ ခင်မောင်တွန်းက သီတာ ဝင်း၏လက်ဖေါ်းနှစ်လေးကို ဖျစ်ညှစ်ဆုပ်ကိုင်လိုက်သည်။

“ဝမ်းသာလိုက်တာ မောင်ရယ်”

သည်လိုနှင့်ပင် ခင်မောင်တွန်းနှင့် သီတာဝင်းတို့ မိတ္ထီလာသို့ ရောက်ခဲ့ကြပြီး ပျော်ဆွင်ကြသူးစရာကောင်းလှသော အချိစိမာန်လေး တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ သူငယ်ချင်း၏ အကူအညီဖြင့် နှစ်းတော်ကုန်းရပ်ကွက်ထဲတွင် အိမ်ခန်းတစ်ခန်းငါးရှား၍ အေခဲ့ကြလေ သည်။ အလုပ်အကိုင်မရှိဘဲ ပါလာသည့်ခွွဲ ငွေစလေးများဖြင့် ထုခွဲစားသောက်နေထိုင်ခဲ့ကြပြီးနောက် ဘဝ၏ရှေ့ရေးအတွက် အလုပ် တစ်ခုကိုရှာဖွေခဲ့ကြသည်။ နစ်ဦးစလုံးမှာ (၁၀)တန်းအောင်ထားပြီး ကြော်များဖြစ်ကြသော်လည်း လောလောဆယ် အလုပ်ရှာမရနိုင်သေး ပါ။ နောက်ဆုံးမှာတော့ ချစ်သူနှစ်ဦး တိုင်ပင်ဆုံးဖြတ်ပြီး ခင်မောင် တွန်းမှာ တပ်မတော်ထဲသို့ဝင်ခဲ့သည်။ မိတ္ထီလာရှိ လေ့ကျင့်ရေးသင် တန်းကျောင်းတွင်ပင် အခြေခံစစ်ပညာသင်တန်း တက်ခွင့်ရခဲ့သည်။ သင်တန်းပြီးဆုံးရန်၊ တစ်လခန်းသာလိုတော့သည်။ သည်အခိုန် သည် အပါရောက်မှ ကံကြွားမှန်တိုင်းကျရောက်လာခဲ့သည်။ ဖြားယောင်း မှုတဲ့။ ခင်မောင်တွန်း လုံးဝနားမလည်း။ သီတာနဲ့ သဘောသားကိုစိုး

အောင်တို့ တရားဝင်စွဲစပ်ကြောင်းလမ်း၊ ကြညာယားပြီးပြီလား၊ ဒါ
လည်းမဖြစ်နိုင်။ မိဘများ သဘောတူထားကြတယ်ဆိုရုံလောက်ပဲ
ရှုသေးတဲ့အကြောင်း သီတာကိုယ်တိုင်ဖွင့်ပြောခဲ့ပြီပဲ။ ဒါဆိုရင်-

* * *

ဟိုတွေးသည်တွေးနှင့်ပင် ခင်မောင်တွန်းတစ်ယောက် တစ်ညာ
လုံးအိပ်မပျော်ခဲ့။ မိုးစင်စင်လင်းနေပြီဖြစ်သည်။ သည်နဲ့ တန်္တံနှုန်း
နွေဖြစ်၍ တပ်ပြင်တွက်ခွင့်ရမည့်ကို သတိရကာ အိပ်ရာမှုလူးလှို့ထဲ
လိုက်သည်။ အိပ်ရာကို လျှင်မြန်စွာသိမ်းပြီး ခြေရင်းမြှုပြုသော ထင်းရှုံး
သေတွောထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် ရေခိုးချိုးပြီး စစ်ယူ
နိုင်းအသစ်ကို ထုတ်ဝတ်လိုက်သည်။ ဖိနပ်၊ ခါးပတ်၊ ဦးထုပ်တို့
ကို စနစ်တကျအကောင်းဆုံးဖြစ်အောင် ပြုပြင်လိုက်သည်။ ပြီးတော့
မှ အိပ်ဆောင်၏အပေါက်ဝတွင် ချိတ်ဆွဲထားသော ကိုယ်လုံးပေါ်မှန်
ချင်ပြေးရှုံးချင်း မတ်တပ်ရပ်လျှက် အခြားရဲသော်များနှင့်အတူ တစ်ဦးကို
တစ်ဦး အပြန်ပြန်အလှန်လှန် ပြုပြင်ပေးကြသည်။ ကူညီလုပ်ကိုင်ပေး
ကြသည်။

“နှီး…နှီး”

“တပ်ပြင်တွက်မယ့် ရဲသော်တွေ တန်းစီ”

ခရာသံနှင့်အတူ တာဝန်ကျေဆရာ၏ အော်သံကိုကြားလိုက်ရ^၁
သဖြင့် ရဲသော်များအားလုံး အပြေးအလွှားတန်းစီကြသည်။ တာဝန်
ကြပ်မ တပ်ပြင်တွက်ခွင့်စာအုပ်များကို တစ်ဦးချင်းဆီသို့ နာမည်ခေါ်
ပေးနေသည်။ ထို့နောက် တပ်ဂိတ်ပေါက်ဝတွင် တပ်ရဲများက ဝတ်စား
ဆင်ယင်မှုကို စနစ်တကျရှုမရှိ တစ်ဦးချင်းစစ်ဆေးသည်။ အားလုံးပြီး
မှ မိမိတို့သွားလိုရာသို့ သုတ်ခြေတင်ကြတော့သည်။ သုတ်ခြေမတင်
၍လည်းမဖြစ်၊ ဉာဏ်(၄)နာရီတို့တို့တွင် သင်တန်းကြောင်းသို့ အရောက်

ပြန်လာကြရှိးမည်။ ထိုသို့တို့တောင်းသည် အချိန်ကာလအတွင်း သူငယ်ချင်း၊ မိဘ၊ အွေချိုး၊ နှိမ်သားသမီးများနှင့်တွေ့ရန် အပြေးအလွှား သွားကြရသည်။ ဈေးထဲမြို့ထဲသို့ ပြီးကြသူများလည်းရှိသည်။ ခင် မောင်တွန်းမှာလည်း သူနှိမ်းရှိရာ နှစ်းတော်ကုန်းရပ်ကွက်ထဲသို့ အပြေးအလွှားလာခဲ့ရသည်။

“ဟော...မောင်... ဒီနေ့နောက်ကျတယ်နော် ဘာဖြစ်လို့ လဲဟင် ဘယ်ကိုသဝထိုးနေတာလဲဟင်၊ မောင် မှန်မှန်ပြောနော် ညာမယ်မှကြန့်ဟင်း”

လမ်းထိပ်ထနာ်းပင်ရိပ်အောက်တွင် တစ်မန်က်လုံးထိုင်စောင့် နေခဲ့သော နှိုးဖြစ်သူသိတာဝင်းက အပြေးအလွှားလာနေသော ခင် မောင်တွန်းကိုမြင်တွေ့လိုက်ရ၍ လှမ်းအော်နောက်ပြောင်လိုက်ခြင်းပင် ဖြစ်သည်။

“အမလေး မိန်းမရယ် မောင်ဘယ်ကိုမှ သဝမထိုးရပါဘူး ကွာ အဲ-ဟို-ဟို ကျွန်ုတ်မျိုးကြီးလေ သခင်မလေးထဲ အချိန်မီအခ စားဝင်နိုင်ဖို့အရေး ပြီးလာခဲ့ပေမယ့် ကံမကောင်းအကြောင်းမလှလေ တော့...”

“တော်စမ်းပါ မောင်ရယ်...ရယ်စရာကြီး ဟောပို”

သီတာဝင်းက ချစ်စရာကောင်းသော ရယ်သံလေးဖြင့်ပြောလိုက် ပြီး ခင်မောင်တွန်းလက်မောင်းကို ဆွဲဖက်ထားလိုက်သည်။ ခင်မောင် တွန်းက ခပ်တည်တည်လေသံဖြင့် -

“တကယ်ပါသခင်မဖျေား-ကျွန်ုတ်မျိုးကြီးစီးလာတဲ့ စီးတော် မြိုကားစုတ်ကြီးဟာ “ရေကျုံခုနစ်ပေါက်” တံတားသို့အရောက်မှာ ရေဆင်းသောက်ကျွန်ုတ်ခဲ့တယ်။ ဒါကြောင့် ကျွန်ုတ်မျိုးကြီးလည်း သခင်မဖျေားထံမှာက် ခြေကျင်ခရီးလျှောက်ခဲ့လို့ အခစားနောက်ကျ

ရရှိခြင်းပါ သခင်မဖျရေး...”

“အမယ်လေး...ဘုရား ဘုရား ကြည့်စမ်းပါဉီး မသေကောင်း မပျောက်ကောင်းပါလား မောင်ရယ်။ ဘယ်အနေား ဘာဖြစ်သွားသေး လဲဟင်”

သီတာဝင်းမှာ ခင်မောင်ထွန်း၏စကားကြောင့် စိုးရိမ်ထိတ်လန့် ဖြစ်သွားပြီး ခင်မောင်ထွန်း၏တစ်ကိုယ်လုံး နေရာအနှစ်စမ်းသပ်ကိုင် ကြည့်နေလိုက်သည်။

“မောင် ဘာမှမဖြစ်ပါဘူး သီတာရယ်၊ ဒဏ်ရာရတဲ့သူတွေ ကိုတော့ ဆေးရုံးလိုက်ကြတယ်။ ကားကြီးကတော့ တံတားအောက် မှာ ခေါင်းစိုက်ပြီး ရေသောက်ကျို့ခဲ့တယ်၊ မောင်လဲကံကောင်းလို့ သာ ဘာမှမဖြစ်ဘဲ သီတာသံ့ကို အမြန်ဆုံးနည်းနဲ့ ခြေကျင်လျှောက် လာခဲ့ရတာ သီတာရဲ့”

“မောင်ရယ်”

ချုပ်သွေးမောင်နှစ်နှစ်ဦးသား တစ်ဦးနှင်းတစ်ဦး လက်ချင်းယုက် ကာ သူတို့နှာနေသောအိမ်သို့ လျှောက်လှမ်းလာခဲ့ကြပြီး တံခါးဖွင့် ကာ အထဲသို့ဝင်ခဲ့ကြသည်။ ခင်မောင်ထွန်းက ယူနိုင်းကိုချုတ် ပြီး ပုံဆုံးနှစ်ဦးတစ်ယည်ဖြင့် လဲဝတ်လိုက်သည်။

“ကဲ-မောင် ထမင်းအရှင်စားမလား၊ ရေအရင်ချိုးမလားပြော”

“မောင့်အချစ်ကလေးရယ် အလိုက်သီတာတ်လိုက်တာကွောယ်”

“အို မောင်နေ့ ကိုဖိုးကဲဖယ်ပါ၊ ချွေးစော်ဟောင်နေတာပဲ”

“ဟာ ဟာ မောင်ကစစ်သားပဲ သီတာရဲ့၊ စစ်သားဆိုတာ အမြဲချွေးထွက်နေရတယ်၊ ချွေးထွက်များမှ သွေးထွက်နည်းပေမပါ- ဒါကြောင့် စစ်သားမှန်ရင် ချွေးထွက်နေရမယ်၊ ချွေးနှုန်းနေရမယ်၊ ဒါမှစစ်သားပို့သတာ သီတာရဲ့”

“ကဲပါ...ဟုတ်ပါပြီ ကိုစစ်သားကြီးရယ်၊ ဒါပေမယ့် ရေလေး
တော့ သွားချိုးလိုက်ပါဉိုးအော် ကိုစစ်သားကြီး ဟိုဟို”

* * *

“ဟဲဟဲ အလကားပါ သီတာရယ် မောင်ချုစ်လွန်းလို့ စတာပါ
ကွယ်၊ မောင်လေ သီတာနဲ့ အခုလိုတစ်သက်လုံးနေသွားချင်တယ်
ကွာ”

ချစ်သူနှစ်ဦးထမင်းစားသောက်ပြီး အိမ်ယာပေါ်တွင် လဲလျောင်း
ရင်း တပ်ထဲမှုအကြောင်း ဟိုအကြောင်းသည်အကြောင်း ပြောနေကြ
သည်။

ချစ်သူနှင့် ကျွေကွင်းရခြင်းသည် ဒုက္ခဆင်းခဲ့ခြင်းဖြစ်ကြရသလို
မချစ်မနှစ်သက်သောသူနှင့် အတူပေါင်းဖော်ရခြင်းသည်လည်း ဒုက္ခ^၁
ဆင်းခဲ့ခြင်းပင် မဟုတ်ပါလား။ ယခုမှ သီတာဝင်းနှင့် ခင်မောင်တွန်း
တို့၏ အချစ်ပိမာန်လေးတစ်ခုဖြစ်နေပေပြီ။

“သီတာလဲ မောင်နဲ့အတူနေရတဲ့အချိန်တိုင်း စတ္တနှစ်တိုင်းဟာ
ပျော်ရွှေ့ချမှတ်လှပါတယ်မောင်ရယ်၊ သီတာ မောင့်ကို သိပ်ချစ်ရပါ
တယ် မောင်ရယ်”

သီတာဝင်းနှင့် ခင်မောင်တွန်းတို့မှာ အိမ်ရာပေါ်တွင် ပက်လက်
လှန်လဲအိပ်နေကြရင် သစ္စာစကားများဆိုနေကြခြင်းပင်ဖြစ်သည်။

“အင်း အခုလိုချမှတ်မြောက်သည့်နှစ်နှစ်ပါ မလား မသိဘူး
သီတာရယ်အော်”

“အို မောင်ကလဲကွယ်၊ နိမိတ်မရှိတဲ့စကားတွေကို ဘာလို့
ပြောနေရတာလဲ၊ မောင်သင်တန်းပြီးသွားရင် ဒို့ထက်တောင် ကြည့်နှုံး
စရာတွေဖြစ်လာဦးမှာပဲ မဟုတ်ဘူးလား ပျော်ပျော်သာနေစစ်းပါ

မောင်ရယ်”

သီတာက ခင်မောင်ထွန်း၏ခါးကို ကျွမ်းကျစ်ပါအောင်ဖက်
သိုင်းထားရင် ချစ်စရာကောင်းသောစကားများကို ဆိုလိုက်သည်။

“သီတာ့ကို မောင်သိပ်ချွစ်ပါတယ်၊ အသည်းနှစ်အောင်ချွစ်
ပါတယ်။ ကုန်ကုန်ပြောရရင် တစ်စွဲတွေနဲးတောင် ခွဲမနေနိုင်ဘူး၊
ခွဲရမှာကိုလဲ သိပ်ကြောက်နေမိတယ်ကွယ်၊ တကယ်ပါ သီတာရယ်”

“သို့ မောင်ရယ် မောင့်ကိုကြည့်ရတာ အားမရလိုက်တာ
ကွယ်။ ဘာလ မောင် နေမကောင်းဘူးလား...ဟင် ဒါမှုမဟုတ်
တပ်ထဲမှာ ဘာများဖြစ်လာခဲ့လို့လဲ မောင်ရယ်၊ သီတာ့ကိုပြောမပြနိုင်
ဘူးလား...ဟင်...မောင်”

“သီတာ”

“ဟုတ်ကဲ့ ပြောပါမောင်၊ သီတာနားထောင်နေပါတယ်”

“သီတာ့ကို မောင်တစ်ခုမေးချင်တယ် သီတာစိတ်မဆိုးရဘူး
နော်”

“သို့ မောင်ရယ် မောင်မေးချင်တာမေးပါ သီတာစိတ်မဆိုး
ပါဘူး၊ အမှန်အတိုင်းဖြော့ပါမယ် ကဲမေး ဘာမေးမလဲ”

“မေးမယ် စိတ်မဆိုးနဲ့နော်၊ ဟို သီတာ့မှာ မောင်နဲ့မရခင်က
တရားဝင်စွေစပ်ထားတာများ ရှိခဲ့သလားဟင် သီတာ”

“ရှင်...မောင်ဒီမေးခွန်းကို ဘာလို့မေးတာလဲ...ဟင်”

“ဒီလို သီတာရဲ့ မနောက မောင်တို့သင်တန်းကျောင်းကို
စာတစ်စောင်ဝိုင်လာတယ်တဲ့၊ အဲဒုံးစာက မောင်နဲ့ပတ်သက်နေတယ်
လို့သီရတယ်”

“ဟင်...ဘယ်လိုများပတ်သက်နေလို့လဲ မောင်ရယ်”

သီတာကဗိုးရိမ်တော်ကြီးဖြင့် မေးလိုက်သည်။ ခင်မောင်ထွန်းက

အသုည်မဲ့မဟစ်ကြေးသံနှင့် အခြားစွာတိများ

၁၃၅

အိပ်ရာပေါ်တွင် ပက်လက်လှန်အိပ်နေရာမှ ဖြည်းညွှေးစွာထတိုင်လိုက်
သည်။

“ပြောပါမောင်ရဲ့၊ မောင်နဲ့ ဘယ်လိုပတ်သက်နေလိုလဲ”

“အင်း သွေးဆောင်ဖြားယောင်းမှုလို ပြောတာပဲသီတာရယ်”

“ရှင်”

“ဟုတ်တယ် သီတာရဲ့၊ ဖြားယောင်းသွေးဆောင်မှုတဲ့ ဒါ
ကြောင့် သီတာကို မမေးရက်မေးရရန် မေးကြည့်တာပါ။ သီတာမှာ
အရင်က ပတ်သက်ခဲ့ဖူးတာများ ရှိခဲ့သလားလိုပါ သီတာရယ်။ မရှိခဲ့
ဖူးဆိုရင်လည်း ပြီးတာပါပဲ၊ မောင့်အနေနဲ့ကတော့ သီတာနဲ့တွေ့မှုသာ
အချုပ်ဆိုတာကို တွေ့ဖူး၊ မြင်ဖူး၊ ခံစားဖူးတတ်သူမျိုး သီတာကိုပဲ
သိပ်ချုပ်နေရပါတယ် သီတာရယ်၊ သီတာနဲ့ ခွဲရမှာကိုလည်း မောင်
သိပ်ကြောက်တယ်သီတာ။ ဒါဟာ မောင်ရဲ့သစ္ာစကားပဲ သီတာ၊
သီတာ ဘာတွေစုံးစားနေတာလဲ၊ မောင်ပြောတာတွေကို ကြားရဲ့လား”

သီတာမှာ မျက်လုံးပြူးပြီး အဝေးသို့သာ ငေးကြောင်ကြည့်နေ
သည်။ ငင်မောင်တွန်းက ပခုံးနှစ်ဖက်ကို ကိုင်လှပ်လိုက်သော်လည်း
မည်သိမျှ စကားတဲ့ပြန်ခြင်းမပြု၊ ငေးကြောင်လျက်ပင်ရှိနေခဲ့ရို့ ငင်
မောင်တွန်းက ဖိုးစိုမိတ်ဖြစ်လာမိသည်။

“သီတာ သီတာ...သီတာမောင့်ကို စိတ်ဆိုးသွားပြီလားဟင်
ခွင့်လွှတ်ပါ သီတာရယ်၊ မောင်လေ သီတာနဲ့ရမှာ သိပ်ကြောက်လွန်း
လိုမေးမိတာပါ သီတာရယ်၊ မောင့်ကို ခွင့်လွှတ်ပါနော် သီတာနော်”

သီတာမှာ မည်သိမျှ စကားတဲ့ပြန်မှုမပြုဘဲ ငေးကြောင်နေ
သေးသဖြင့် ငင်မောင်တွန်းက သီတာ၏မျက်နှာကို စူးစိုက်လျက်
အကဲခတ်စောင့်ကြည့်နေလိုက်သည်။

အချိန်အတန်ကြာ စောင့်ကြည့်နေတော့မှ သီတာမျက်လုံးနှင့်

နှုတ်ခမဲးအစုတိမှာ တဖြည့်းဖြည့်းလျှပ်ရှားလာသည်။ မျက်ဝန်းဒီဇိုင်းနှစ်ဖက်မှ မျက်ရည်ဥအချို့တိ ယိုစိမ့်စီးဆင်းလာကြသည်။ အချို့မျက်ရည်ဥတို့မှာ မျက်ဝန်းဒီဇိုင်းနှစ်ဖက်အတွင်း၌ ပြည့်နှက်ချွန်းဒီဇိုင်ကြသည်။

ထိုသို့ချွန်းဒီပြည့်နှက် ယီးလေးခို့နေကြသော မျက်ရည်ဥတို့မှာ သီတာ၏ မျက်တောင်တစ်ချက် ပုတ်ခတ်လိုက်မှုကြောင့် အရှင်ပြင်း စွာကြောကျလိမ့်ဆင်းလာကြပြီး၊ ပါးမို့မို့နှစ်ဖက်စလုံး ရွှေစိုးသွားတော့သည်။

“ဟင်...သီတာငိုနေတယ်၊ မောင်တောင်းဟန်းပါတယ် သီတာရယ်”

“မောင်ရယ်...အဟေးဟေးဟေး သီတာ ဘယ်လိုပြောရမလဲ မောင်ရယ်”

သီတာမှာ မည်သို့မျှစကားမဆိုနိုင်တော့ဘဲ မျက်နှစ်ကို ခင်မောင်တွန်း၏ရင်အပ်ကြားသို့ မြှုပ်နှံပြီးအားပါးတရ ငါချလိုက်တော့သည်။ ခင်မောင်တွန်းက သီတာ၏ပုံးကို သိုင်းဖက်ပေးထားလိုက်သည်။ သီတာမှာ အချို့အတန်ကြာ့လိုက်ခြေပြီးမှ ခင်မောင်တွန်း၏မျက်နှစ်ကို မော့ကြည့်လိုက်ရင်း-

“မောင်”

“ပြောလေ သီတာ ဘာပြောချင်လို့လဲ ဟင်”

“သီတာကို ခွင့်လွှတ်ပါမောင်ရယ်၊ သီတာလေ မောင့်ကို ချစ်လွန်းလို့ ညာခဲ့မိပါတယ် ဟီးဟီးဟီး”

“ဘာ ဘာပြောတယ် သီတာ”

“ဟုတ်ပါတယ် မောင် သီတာအပြစ်ပါ၊ သီတာမှာ အပြစ်ရှိ ပါတယ်။ ဒါလည်း မောင့်ကို ချစ်လွန်းအားကြီးလို့ မောင်နဲ့ မခွဲနိုင်

လွန်းလို့ ညာပြောခဲ့မိတာပါ မောင်ရယ်၊ သီတုကို ကြိုက်သလိုသာ အဖြစ်ပေးပါတော့ အဟီးဟီးဟီး”

“တောက်...နိုက်လုချည်လား သီတာရယ်”

“မောင်ရယ် သီတာ မိုက်ခဲ့မိပါတယ်၊ မောင့်ကိုအမှန်အတိုင်း ပြောပြပါတော့မယ်၊ တစ်ချိန်က မောင့်ကို သီတာပြောပြဲဖူးတဲ့ သဘောသားကိုစိုးအောင်ကို မေမေတို့က သိပ်အထင်ကြီးခဲ့ကြတယ်။ လူကြီးချင်းကလည်း သိပ်ရင်းနှီးကြတယ်။ သီတာနဲ့ စွဲစပ်ကြောင်း လမ်းပေးဖို့ အတင်းအကျပ်လုပ်လာကြတယ်၊ သီတာကလည်း လုံးဝ သဘောမတူခဲ့ပါဘူး၊ အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပါသေးတယ် မောင်ရယ်”

“ဟုတ်တယ်လေ သီတာပြောပြလို့ မောင်သိခဲ့ပြီးပြီးပဲ၊ ဒါကြောင့် သီတာအလိုကျ မောင်ခိုးပြေးခဲ့တာပဲ မဟုတ်လား”

“မဟုတ်ဘူး မောင်၊ အမှန်မှာက သီတုကို အတင်းအကျပ် လုပ်လာကြတော့ သီတာကလည်း လုံးဝသဘောမတူကြောင်း အမျိုး မျိုးငြင်းဆန်ခဲ့တယ်၊ ဒါပေမယ့် နှစ်ဖက်မိဘ ဆွဲမျိုးအသိုင်းအဝိုင်း တွေက အတင်းအကျပ်စီစဉ်ပေးခဲ့ကြလို့ ကိုစိုးအောင်နဲ့ နှစ်ဖက်သော လူကြီးတွေနဲ့ ရပ်ကွက်လူကြီးနှစ်ယောက်ရရှုမှာ စွဲစပ်ကြောင်းလမ်း ပေးခဲ့ကြတာပါ။ ဒီကိစ္စမှာ သီတာသဘောဆန္တ လုံးဝမပါဘူးဆိုတာ ကိုတော့ လုံးဝယုံပါမောင်ရယ်နော်”

“ဒါ သီတာဆန္တမပါဘူးဆိုပေမယ့် နောက်...နောက်တော့ သဘောကျသွားတာပဲ မဟုတ်လား”

“သီတာ စိတ်ဆင်းရဲခဲ့ရပါတယ် မောင်းရယ် ယုံပါ၊ စွဲစပ် ပြီး(၃)ရက် မြောက်တဲ့နွေမှာပဲ ကိုစိုးအောင် သဘောတက်နဲ့ ထိုင်း လေကြောင်းနဲ့ ထွက်ခွာသွားခဲ့တာ ဒီဇွဲအထိပါ၊ အဲဒီ(၃)ရက်ဆိုတဲ့

ကာလတို့လေးကိုပဲ သီတွေ့ဘဝမှာ နှစ်ပေါင်း(၃၀၀)လောက် ငရဲခဲ့စား အော့ခဲ့ရသလို စိတ်ဆင်းခဲ့ခဲ့ရပါတယ် မောင်ရယ်၊ တစ်နွေမှ စိတ်မချမ်း သာခဲ့ရပါဘူး၊ အခုလို့မောင်နဲ့တွေ့လာရတော့မှပဲ သီတွေ့ဘဝဟာ ပျော်ရွှင်လန်းသန်းခဲ့ရပါတယ်။ သီတာလေ မောင့်ကိုချစ်လွန်းလို့ မခဲ့ နိုင်လွန်းလို့ မပြောဖြစ်ခဲ့တာပါ။ အမှန်တော့ မောင်ရယ်၊ သီတာ မောင့်ကိုချစ်လွန်းလို့ ဉားခဲ့မိတာပါ မောင်ရယ် ယုံပါနော်။ အခုတော့ သီတွေ့ကြောင့် မောင်စိတ်ဆင်းခဲ့ရပြီ၊ သီတာကို မောင်ကြိုက်သလို သာ အပြစ်ပေးပါတော့ မောင်ရယ် အဟီးဟီးဟီး”

သီတာမှာ မျက်နှာကိုလက်ဝါးနှင့်အပ်ရင်း အားရအောင်ငါးချ လိုက်သည်။ ခင်မောင်တွန်းက သီတာတစ်ယောက်စိတ်ထိနိုက်ပြီး အရမ်းခဲ့စားနေရသည်ကို သီရိတွေ့မြင်ရသဖြင့် သူမ၏ ပခုံးနှစ်ဖက် ကိုဆုပ်ကိုင်ထူမပေးရင်း နှစ်သိမ့်စကားဆိုလိုက်သည်။

“က ငိုမနေပါနဲ့တော့ သီတာရယ် ဖြစ်လာပြီးမှတော့ ဘာ တတ်နိုင်ကြတော့မှာလဲ၊ ကိစိမ်ရအတိုင်း ခံကြရရုံပဲပေါ့ သီတာရယ်၊ ပြဿနာတစ်ခုဆိုတာ မဖြစ်ခင်ကြိုတင်ကာကွယ် စီစဉ်ကြရတာမျိုးပဲ၊ အခုကိစ္စက သီတာကလွှဲလို့ ကိုယ့်အကြောင်းနဲ့ ကိုယ်မို့လို့ အမှန် အတိုင်းဖွင့်မပြောခဲ့ပါဘူး၊ မောင်ကလည်း သီတာခဲ့အဖြစ်မှန်ကို သီခွင့် မရခဲ့လို့ အခုလိုမှားယွင်းကျူးလွန်ခဲ့ကြပြီပဲ၊ အပြစ်တစ်ခုကို ကျူးလွန် မိပြီခိုကတည်းက သီလိုပဲဖြစ်ဖြစ်၊ မသီလိုဘဲဖြစ်ဖြစ် အပြစ်ဟာ အပြစ်ပသီတာ၊ အဲဒီအပြစ်နဲ့ထိုက်တန်တဲ့ အပြစ်ဒဏ်ကိုတော့ ခံက ရမှာပဲ သီတာ”

“ဟင့်အင်း ဟင့်အင်း သီတာမောင်နဲ့ မခွဲနိုင်ဘူး၊ မောင်နဲ့ရရင်တော့ သီတွေ့ကိုယ်သီတာ သတ်သေပစ်မှာပဲ အဟင့်ဟင့်ဟင့်”
သီတာမှာ ကလေးငယ်လေးတစ်ယောက်ပမာ တရှုပ်ရှုပ်ငါ

ကြွေးရင်း ထိုင်ရာမှထပြီးသွားသည်။ ခင်မောင်တွန်းက သီတေသနက
ကိုကမန်းကတော်း လူမ်းခွဲရင်းတင်းကျပ်စွာ ဖက်ထားလိုက်သည်။

“ မေ နေပါဉီးသီတာရယ်၊ သီတာ မောင့်ကိုတစ်ယောက်
တည်းထားပစ်ခဲ့တော့မလိုလဲ၊ သီတာမရှိရင် မောင့်ဘဝလည်း ဘာ
အမိုးယုံရှိရှိုးမလဲ သီတာရယ်၊ သီတာနဲ့ မောင်တို့ရှိဘဝက စွဲယ်တော်
ရွက်ကလေးလို နှစ်လွှာပေါင်းမှ တစ်ရွက်တည်းရယ်ပါ၊ သီတာနှစ်း
ရင် မောင်လွမ်းရမှာပါ၊ သီတာကြွောရင် မောင်သေရမှာပါ သီတာရယ်၊
သီတာလိမ္မာစမ်းပါ၊ မောင်လည်း သီတာနဲ့ ဘယ်လိုမှုမခွဲနိုင်ပါဘူး ”

“ သော် မောင်ရယ် အဟင့်ဟင့် ”

ခင်မောင်တွန်းက သီတာကိုဖက်ထားရင်း နှစ်သိမ့်စကားဆုံး
လိုက်သည်။ သီတာမှာ ချစ်သူ ခင်မောင်တွန်းအား တင်းကျပ်စွာ
ပြန်လည်သိုင်းဖက်ထားလိုက်ပြီး ဝစ်းနည်းယူကျိုးမရဖြစ်ကာ တရှုပ်
ရှုပ်ဖြင့် ငါကြွေးနေကြသည်။ ခင်မောင်တွန်းသည်လည်း ချစ်သူ၏
ငါရှိက်သုန်း မျက်ရည်စက်များအောက်တွင် နာကျင်သည့် အသည်း
နှလုံးဝေအနာကို ကြိုတ်မိတ်ခံစားရင်း သီတာကို တင်းကျပ်စွာသိုင်း
ဖက်ထားလိုက်သည်။

ချစ်သူနှစ်ဦးမှာ တစ်ဦးကိုတော်ဦး မခွဲနိုင်မခွာရက် တရှုက်မက်
မက်ဖြင့် တင်းကျပ်စွာ သိုင်းဖက်ထားကြသည့်အချိန်တွင် အပြင်ဘက်မှ
ဆူဆူညံညံအသံများကို ကြားလိုက်ကြရတော့မှ နှစ်ဦးသားလူချင်းခွာ
လိုက်ကြသည်။

“ ခင်မောင်တွန်း ဟော ခင်မောင်တွန်း ”

“ သမီးရေ သမီးလေး သီတာ ”

အီမံရှုမှုခေါ်သံများနှင့်အတူ လူလေးငါးယောက်တို့ အိမ်ပေါ်
သို့တက်လာကြသည်။ အီမံရှုတံ့ခါးမကြီးကို ချက်မထိုးခဲ့မိဘ စေ

ရုသာစွဲထားမိခဲ့ကြသဖြင့် အညှိသည်များအိမ်ပေါ်သို့ အလွယ်တကူ တက်လာနိုင်ခဲ့ကြခင်းဖြစ်သည်။ အညှိသည်များမှာ သီတာဝင်း၏မိခင် အော်ကျော်နှင့် အခေါ်ဖြစ်သူ အော်ခင်ထားမှုတိဖြစ်ပြီး လေကျင့် ရေးသင်တန်းကျောင်းမှ တပ်ရဲတပ်ကြံးနှင့် တပ်ရဲတပ်ဦးတို့အပြင် ခင်မောင်တွန်း၏သူငယ်ချင်းဖြစ်သူ တပ်သားသစ်ဆန်းဝင်းတို့လည်း ပါလာကြသည်။

“ဟင် မေမေ”

“သမီးလေးရယ်”

သီတာဝင်းက မိခင်အော်ကျော်ကျော်ကို ပြေးဖက်လိုက်သည်။ မိခင်က ပြန်ဖက်ထားသည်။

“သမီးလေး၊ ပျောက်သွားကတည်းက မေမေတို့မှာ စိတ်ပူ လိုက်ရတာ၊ ရှာလိုက်ကြရတာလည်း နေရာအနှစ်ပါပဲကွယ်၊ သတင်း စာတွေမှာလည်း ထည့်ကြော်ပြာခဲ့တယ်၊ နည်းအမျိုးမျိုးနဲ့ မေးမြန်းစုံ စမ်းခဲ့ကြသလို နောက်ဆုံး၊ မိတ္တိလာတပ်ထဲရောက်နေတယ်ဆိတာ သတင်းရလို့ လိုက်လာခဲ့ကြတာပဲ သမီး၊ တပ်ထဲကအရာရှိတွေ၊ ရဲ ဘော်တွေရဲ့ အကုအညီကြောင့် အားလုံးအဆင်ပြောခဲ့ရတယ်ကွယ်။ ဟောဒီမှာ သမီး ကြီးကြီးလည်းပါတယ်လေ”

“ဟင်...ကြီးကြီး ကြီးကြီးရယ်၊ သီတာ့ကိုခွင့်လွှတ်ပါ ကြီး ကြီးရယ် အဟင့်ဟင့်”

“မိုက်လှချည်လား သမီးရယ်၊ သမီးကြောင့် လူကြီးတွေ ဘယ်လောက်ထိ မျက်နှာပျက်၊ စိတ်သောကဖြစ်ခဲ့ကြရတယ်ဆိတာ သိရဲ့လား”

“အဟင့် ဟင့် သမီးတို့ကိုမခဲ့ပါနဲ့တော့ ကြီးကြီးရယ်၊ မော်... မေမေနော်”

“က က ငိမန္ဒပါနဲ့တော့ သမီးရယ် အောက်တော့စီစဉ်ကြ
တာပေါ့၊ အခုလောလောဆယ်တော့ မေမေတို့ ပြန့်လိုက်ခဲ့နော် သမီး”

“မေမ သမီးတို့ကို မခွဲပါနဲ့တော့လား မေမရယ်၊ သမီး
ပြန့်မလိုက်ပါရင်နဲ့တော့နော် မေမနော် အဟင့်ဟင့်”

သီတာမှာ မိခင်နှင့်အဒေါ်ဖြစ်သူတို့ကို တင်းကျပ်စွာဖက်ထား
ပြီး မပဋိဌာမြေလူး အရူးတစ်ယောက်ပဲမှ ရှိကိုရှိက်ခါ့ဖိန္ဒမိတော့သည်။

တပ်ရဲတပ်ကြပ်ကြီးနှင့် တပ်ရဲတစ်ဦးတို့က ခင်မောင်ထွန်းကို
တပ်ထဲသို့ခေါ်ဆောင်သွားရန် ပြင်ဆင်ကြသည်။ သူ၏ပြစ်မှုအပေါ်
မူတည်၍ စစ်ည်းကမ်းအရ ထိရောက်စွာအရေးယူခြင်းခံရမည်
ဖြစ်သည်။

သီတာဝင်းမှာတော့ ချုစ်သူခင်မောင်ထွန်းကို ပြေးဖက်လိုက်ရ
ငိုကြွေးလိုက်ရနှင့်၊ မိခင်နှင့်အဒေါ်ဖြစ်သူတို့ကို ပြေးဖက်လိုက်ရ၊ ငို
လိုက်ရ၊ တောင်းပန်စကားဆိုရနှင့်၊ ဟိုပြေးသည်ကူး မပဏ္ဍာမြေလူး
အရူးမီးဂိုင်း သောကမှန်တိုင်းဒက်ကို လူးလှိုမ့်၍ ခံစားနေရရှာတော့
သည်။ မြော်...ဘယ်သူမပြုမိမ့်ပါတာကား...။

မင်းဧည့်မင်း(တောင်ကုတ်)

ကံတရား၏ ဇက္ခားမံပြင်



ကံတရား၏ကြေးမုပ်

“ဆရာ၊ ဆရာဦးရွှေမောင်”

“ဟော - မျိုးသူရှု၊ မင်းဘာဖြစ်လာတာလဲကွာ၊ အရေးတာကြီးနဲ့
ပါလား” ရုံးအပ်ကြီး ဦးရွှေမောင်၏ရုံးခန်းသို့ စာရေးကြီးကိုမျိုးသူရ
ရေးကြီးသုတေသနပြု ဝင်ရာက်လာသည်။

“ဟုတ်တယ်ဆရာ၊ သိပ်ကိုအရေးကြီးနေတယ်၊ ဟိုမြောင်းမြုံ
က ကျွန်တော်တို့ ဘော်ဒါကြီး ဦးဘဉာဏ်တစ်ယောက် ကားမောက်
လိုတဲ့ဆရာ”

“ဟော - ”

“ဟိုက်-ဘုရား၊ ဘုရား”

စာရေးကြီး ကိုမျိုးသူရ၏ ပြောစကားမကြာင့် ရုံးခန်းထဲရှိ
ရုံးသူရုံးသားများအားလုံး ထိတ်လန့်အုပ်သွားကြပြီး ရုံးအပ်ကြီးဦးရွှေ
မောင်၏ စားပွဲအန်းသို့ ပိုင်းအုပ်ရောက်လာကြသည်။

“ဟုတ်တယ်ဆရာ၊ ဌာနမျှုးကိုယ်တိုင် ဖုန်းနားထောင်လိုက်

ရတယ်၊ တော်တော်နို့နို့ရတယ်လို့ ပြောပါတယ်ဆရာ၊ မြောင်းမြေဆေးရုံကဖော် ရန်ကုန်ဆေးရုံကြီးကို ကားနဲ့ ညတွင်းချင်းပို့ပေးလိုက်တယ်တဲ့၊ ဒီနေ့ နှေ့လာယ် ၁၂ နာရီလောက်မှာ အရေးပေါ်ဌာနကို ရောက်လိမ့်မယ်လို့ ပြောပါတယ်ဆရာ - ”

“ဟော-ဒါဆိုအခုပ် ၁၂ နာရီထိုးနေ့ပြီပွဲဘာ - အင်း”

ဦးချောင်းက လက်မှုနာရီကိုတစ်ချက်ငှားကြည့်လိုက်ပြီး ဦးခေါင်းကိုမေ့လျက် စဉ်းစားနေ့လိုက်သည်။

“ကဲ - ဌာနမျှူးကားနဲ့ အခုပ်လိုက်သွားမယ်၊ မျိုးသူရ မင်းလိုက်ခဲ့”

“ဟာဆရာ - ဌာနမျှူးကား စောစောကပဲထွက်သွားပြီ ဆရာ”

“ဟုတ်လား - ဒါဆိုလဲ အင်းကားနဲ့ပဲ လိုက်သွားရမှာ ပေါ်ကွာ၊ မင်းရယ်၊ ငါရယ် နောက်ဘယ်သူလိုက်ချင်သေးလဲ နှစ်ယောက်လိုက်ခဲ့၊ သွားမယ်”

ရုံးအုပ်ကြီး ဦးချောင်းနှင့် ရုံးအုပ်ဝင်(၃)ဦးတို့သည် သက်ဆိုင်ရာ အကြီးအကဲထဲမှ ခွင့်ပြုချက်တောင်းခံပြီး ပြည်သူ့ဆေးရုံးအရေးပေါ်ဌာနသို့ လိုက်သွားကြသည်။

“ဟော- ဟိုမှာ မြောင်းမြေကားဝင်လာပြီဆရာ--”

သူတို့ရောက်ပြီး မကြာမိအခိုင်အတွင်းမှာပင် မြောင်းမြေဆေးရုံးမှ လူနာတင်ကား ဆိုက်ရောက်လာသည်။ ကားပါမှ သူနာပြုဆရာ မတစ်ဦးနှင့် အမျိုးသားနှစ်ဦးတို့ ဆင်းလာကြသည်။ ဦးဘဉာဏ်၏ နေ့းလည်းပါလာသည်။

ကားပေါ်တွင် ဦးဘဉာဏ်က ပက်လက်အနေအထားဖြင့် မျက်စိဂို့မိတ်ထားသည်။ ဦးခေါင်းတွင် ပတ်တီးစအဖြူဖြင့်ရစ်ပတ် သို့င်းချဉ်ထားသည်ကို တွေ့လိုက်ကြရ၍ ရုံးအုပ်ကြီးဦးချောင်းနှင့် ရုံး

အဖွဲ့သားများအားလုံး စိတ်မကောင်းကြ။

ဆေးရုံဝန်ထမ်းများ ရောက်လာကြသည်။ လူနာတင်ထမ်းစင်ဖြင့် ကားပေါ်မှုသယ်ချကြသည်။ အရေးပေါ်စမ်းသပ်ခန်းသို့ ရောက်ရှိသည်နှင့် ဦးဘဉာဏ်၏ ဘားပတ်လည်သို့ အညွှန်သည်များစိုင်းအုံရောက်လာကြသည်။ ဦးဘဉာဏ်သည် ဦးခေါင်းကို ပတ်တီးဖြူဖြင့် ရှစ်ပတ်သိုင်းချည်ထားသော်လည်း စိတ်ပိုင်းဆိုင်ရာမှာ လန်းဆန်းချင်ပျလျက်ရှိသည်။ လာရောက်ကြည့်ရှု အားပေးကြသူများ အားလုံးကိုလည်း အပြုံးမပျက်တဲ့ပြန်နှစ်ဆက်လျက် ရှိနေသည်။

“သော် - ဆရာတိုးချွဲမောင်တို့လဲ ရောက်လာကြတာကိုး၊ ကျေးဇူးတင်ပါတယ်များ၊ အားလုံးနေကောင်းကြတယ်နော်”

“ဟုတ်ကဲ့၊ နေကောင်းကြပါတယ်များ၊ ကျွန်တော်တို့အားလုံးလဲ ဦးဘဉာဏ်သတင်းကို ကြားလိုက်ရတော့ စိတ်မကောင်းဖြစ်ကြရပါတယ်များ၊ ဘယ်လိုဖြစ်သွားရတာလဲ ဦးဘဉာဏ်ရယ်”

“ဟာ - ဘာမှစိတ်မကောင်းမဖြစ်ကြပါနဲ့များ - ကျွန်တော်ဘာမှုမဖြစ်ပါဘူး၊ ကျွန်တော့ နားချက်တစ်ဖက်ပြတ်ထွက်သွားတာကလွှဲလို့ တွော်ဘာမှ ဖြစ်ပါဘူးများ၊ ဒါလဲ တစ်ပတ်နှစ်ပတ်လောက်ဆုံး ပျောက်သွားလိမ့်မယ်လို့ ထင်ပါတယ်များ”

ဦးဘဉာဏ်က လူနာတင်စင်ပေါ်တွင် ပက်လက်အနေအထားဖြင့် ဒဏ်ရာကိုပွဲတ်သပ်ရင်း အညွှန်သည်များအား အညွှန်ခံစကားပြောနေလိုက်သေးသည်။ ခဏာအကြာတွင် ဆေးရုံမှုဆရာဝန်နှင့် ဆရာမတို့ရောက်ရှိလာပြီး လူနာ၏ခေါင်းမှ ပတ်တီးကိုဖြေလိုက်ကြသည်။ ဒဏ်ရာအခြေအနေကို အသေးစိတ်ကြည့်ရှု သုံးသပ်ကြသည်။ ထင်မြင်ချက်ပေးကြည့်။ ဒဏ်ရာအခြေအနေမှာ စောစောက ဦးဘဉာဏ်ပြောသလို နားချက်ပြတ်သွားရုံးလောက်ဆုံးလျှင် တော်ပါသေး၏။ ယခုမှ

ညာဘက်နားရှိက်တစ်ခုတည်းသာ မဟုတ်ဘဲ နားအံ့တစ်ခုလုံး အရင်း မှုအုပ်လိုက် ကျွေတ်ထွက်သွားခြင်းသာဖြစ်သည်။ ညာဘက်နားရှိက်အေ ရာတွင် ၃ လက်မပတ်လည်ခန့် တွင်းခွက်ကြီးတစ်ခုအဖြစ် ထင်ကျိန်နေခဲ့သည်။ အခင်းဖြစ်ပွားခဲ့သည့် အရာသည်လည်း ဖွံ့ဖြက်များထူးပြောနေသည့် ငါးမွေးကန်တစ်ခုအတွင်းပြုဖြစ်၍ ဖွံ့ဖြက်များဖြင့် မြင်မကောင်းရှုမကောင်း။

ဖြစ်ပွားသည့်အချိန်မှာလည်း ည(၉)နာရီ၊ မှုံးကြီးမျက်မည်း အချိန်ဖြစ်၍လည်း ဒဏ်ရာကို ငါးကန်ထမ့် ဆုံးရေများဖြင့် ဖြစ်သလို ဆေးကြာခဲ့ရ၍လည်း ဆုံးဖွံ့ဖြက်များမသန့်စင်ခဲ့။

ဦးဘာဉာဏ်၏ ကျွေတ်ထွက်ပျောက်ဆုံးသွားသော နားရှိက်ပြတ် တစ်ဖက်ကိုလည်း အခင်းဖြစ်သည့်နေရာ ရေကန်ထဲ၊ ဆုံးဖွံ့ဖြက်ထဲ၌ လက်နှိပ်ဓာတ်မီးများဖြင့် မွေးနောက်စမ်းသပ်ရှာဖွေခဲ့ကြသေးသည်။ ဦးဘာဉာဏ်၏ ဦးခေါင်းနှင့် တစ်ကိုယ်လုံးတွင် သွေးများဖြင့်ဆုံးလျက် မြင်၍မကောင်း။ သို့သော် ဦးဘာဉာဏ်တစ်ယောက် လုံးဝ သတိမပျက် ခဲ့။ ဘူးနားရှိက်ကိုယ်တိုင်ရှာဖွေခဲ့သေးသည်။ လုံးဝ မရနိုင်တော့ မှ မြောင်းမြေဆေးရုံသို့ အမြန်ဆုံးတင်ပို့ခဲ့ကြသည်။ ဆေးရုံအပ်ကြီး၏ ဆုံးဖြတ်ချိက်နှင့် ကာယက်ရှုံး၏သန္တအရ ရန်ကုန်ဆေးရုံကြီးသို့ ညတွင်း ချင်းဆက်လက် ပို့ဆောင်ပေးခဲ့ကြခြင်းဖြစ်သည်။

ဆရာဝန်၏ ညွှန်ကြားချက်အရ သူနာပြုဆရာမနှင့်အဖွဲ့က ဦးဘာဉာဏ်ကို ခုတင်တစ်လုံးပေါ်သို့ ရွှေပြောင်းပေးပြီး ဒဏ်ရာကိုဆေးကြသန့်စင်ပေးကြသည်။ ဂရာတစိုက် လျင်မြန်ဖျက်လတ်စွာ ပြုစု ကုသပေးကြသည်မှာ အားရစရာပင်း။

“က - အန်ကယ် - နည်းနည်းတော့ နာလိမ့်မယ်နော်၊ ခဏပဲ နာမှာပါ - ”

“**ဧည့်-** ရပါတယ်ဆရာမရယ်၊ လုပ်ပါ ဘာမှ အားမနာပါနဲ့
ဒီလောက်တော့ ကျွန်တော်ခံနိုင်ပါတယ်များ”

ဆရာမက ဆေးရည်ဆွဲတ်ထားသော ဂြို့စကို ဆေးရုံသုံးညျပ်
ဖြင့် ညျပ်ထားလျက် ဒက်ရာထဲသို့ ဖိကပ်မွေနောက်ဆေးကြောသန့်
စင်ပေးသည်။ ဒက်ရာအခြေအနေမှာ နားအုံကျွဲတ်ထွက်သွားသည့်
အသားနှစ်ရာဖြစ်နေ၍လည်း ဒက်ရာကိုရွှေ့မဲ့ဖြင့် တို့ထိလိုက်တိုင်း
သူနာပြုဆရာမ၏ လက်ချောင်းကလေးများ ရွှေ့လျားလိုက်တိုင်း
ဦးဘာဉာဏ်တစ်ယောက် အံကြိုတ်၍ တင်းခံနေရသည်။ သို့သော်
သူ၏နှစ်တို့များမှ ‘အောင်မလေး’ဟူ၍လည်းကောင်း၊ ‘စပ်-စပ်’ဟူ၍
လည်းကောင်း မည်သည်ဟည်းတွားအောင်ဟစ်သံကိုမျှ မကြားရပါ။
အာကသတ္တိပင်။ ဤအခြေအနေမျိုးမှာပင် ရုံးအပ်ကြီး ဦးရွှေမောင်နှင့်
စည်သည်များအား စည်းခံစကားပြောနေလိုက်သေးသည်။ အာကသတ္တိ
ခံဦးဘာဉာဏ်ပါတကား။

“**ဒက်ရာထဲမှာ ဖွံ့ဖွဲ့ကိုတွေ ရှိနေမှာပေါ့များ ထွန်စက်ရော**
ကျွန်တော်ပါ ငါးကန်ထဲကို ထိုးကျွဲသားတာကိုးမျှ၊ ငါးကန်ထဲမှာလဲ
ရရတွေက နည်းနေတော့ ဖွံ့ဖွဲ့ကိုတွေချည်းပဲပေါ့များ”

ဦးဘာဉာဏ်သည် သတ္တိကောင်းသည်။ စွဲရှိသည်။ မိတ်ရင်း
ကောင်းပြီး မိတ်ဆွေအပေါင်းအသင်းများအပေါ် စေတနာကောင်းသည်။
ငွေကြေးပြည့်စုံသူပါပီ အခက်အခဲရှိသူတိုင်းအား ငွေရေးကြေးရေးမှအစ
ရက်ရက်ရောရော ကျွေးမွေးပေးကမ်းလေ့ရှိသည်။ ရပ်ရေး၊ ရွာရေး၊
လူမှုရေးကိစ္စများတွင်လည်း လို့လေသေးမရှိ၊ နှစ်မြေတွန့်တို့ခြင်းမရှိဘဲ
စေတနာအပြည့်ဖြင့် ကူညီပုံပိုးပေးလေ့ရှိသည်။ ထို့ကြောင့်လည်း
မိတ်ဆွေအပေါင်းအသင်းပေါ့များပြီး လူချစ်လူခင်ပေါ့များသည်။

ယခုလည်း ဆရာဝန်၊ ဆရာမများနှင့်ဆေးရုံးဝန်ထမ်းများ အား

လုံးလို့လိုပင် ဦးဘဉာဏ်ကို လေးလေးစားစား ဂရုတနိုက်ဖြင့် လာ ရောက်ကြည့်ရှာအားပေးကျေသီကြသည်။ အပေါင်းအသင်း၊ မိတ်ဆွဲ များကလည်း လာရောက်သတင်းမေးကြည့်ရှာ အားပေးနေကြသည်မှာ အလွန်ပင် စည်ကားလျက်ရှိနေပေသည်။

ဤသည်မှာလည်း မိတ်ရင်းစေတနာ ကောင်းခြင်း၏ အကျိုး တရားပင် မဟုတ်ပါလော့။ ထို့ကြောင့် ကံသည်အလုပ်၊ ကောင်းတာ လုပ်၊ အဟုတ်ကောင်းကျိုးပေးမည့်တည်း။

* * *

“ဟိုက် - ဦးဘဉာဏ် အခြေအနေတော်တော်ကောင်းနေပြီပဲ၊ အခုလို လန်းလန်းဆန်းဆန်း တွေ့ရတာ ဝမ်းသာပါတယ်ဗျာ”

“သော် - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာဦးရွှေမောင် ရယ်”

ဦးရွှေမောင်သည် ပြည်သူ့ဆေးရုံအပေါ်ထပ် လူနာဆောင်တစ် ခုထဲသို့ ဝင်လိုက်သည်ဆိုလျင်ပဲ ခုတင်ပေါ်တွင်ထိုင်လျက် ပြီးပြီး ခွင့်ခွင့်လေသံမာမာဖြင့် အညွှန်ခံစကားပြောနေသော ဦးဘဉာဏ်ကို ထွေးတွေ့လိုက်ရသည်။ ခုတင်ဘေးပတ်လည်တွင်လည်း အသက်လေး ငါးဆယ်အဆယ် အညွှန်အမျိုးသား(င)ယောက်နှင့် အမျိုးသမီးတစ် ယောက်တို့ကို တွေ့လိုက်ရသည်။

“ဟာ - အတော်ပဲ ဆရာဦးရွှေမောင် - လာဗျာထိုင်၊ ဆရာနဲ့ မိတ်ဆက်ပေးရှိုးမယ်၊ ဟောဒါက သမျိုးစီးမှုးဦးထွန်းရွှေ၊ ဒါကတော့ သူ့နေ့းပေါ့ဗျာ၊ ဟောဒီဘက်က ဗိုလ်မှုးစီးထိုက်၊ ဒီဘက်က ရဲမှုး၊ ထွန်းအေး၊ ဒါကတော့ ဦးထွန်းရှိနဲ့တဲ့၊ သရီးစတား၊ ဟိုတယ်ပိုင်ရှင် ပေါ့ဗျာ၊ အားလုံးဆွေမျိုးရင်းချာတွေ့လိုပါပဲ၊ ကဲ - သူကိုလဲ မှတ်ထား ကြေး၊ ကုန်သွယ်ရေးဌာနက ရုံးအပ်ကြီး ဦးရွှေမောင်တဲ့၊ စာရေးဆရာ ကြေး၊

အသုတေသနမှုဟစ်ကြောသံနှင့် အခြားဘဏ္ဍာတိများ

၁၇၂

ရွှေမောင်မောင်ဆိုရင် အားလုံးသိကြလိမ့်မယ်ထင်ပါတယ်နော်-ဟဲဟဲ”

“ဟုတ်ကဲ ကျွန်တော် ဦးရွှေမောင်ပါခင်များ တွေ့ရတာဝမ်း သာပါတယ်၊ ကျွန်တော်နဲ့ ဦးဘဉာဏ်ကတော့ ညီအစ်ကိုလိုနေကြတာပါ ခင်ဗျာ”

ဦးရွှေမောင်နှင့်အညွှန်သည်များ အပြန်အလျှို့နှုတ်ဆက်ကြသည်။ ဦးရွှေမောင်က ဦးဘဉာဏ်၏လက်မောင်းကို ကိုင်ဆုပ်ရင်း နှစ်သိမ့်စကားဆိုလိုက်သည်။

“ဦးဘဉာဏ်ကို အခုလိုလန်းလန်းဆန်းဆန်း တွေ့ရတော့ ဝမ်းသာမိတယ်များ ဟိုတစ်နောကလို အခြေအနေမျိုးကိုတော့ ကျွန်တော်ကြက်သီးထမိတာ အမှန်ပဲများ နည်းတဲ့အက်ရာကြီးမှ မဟုတ်တာပဲများ၊ လန်းစရာပဲ၊ ဒါနဲ့နေပါညီ ခင်ဗျား အဲဒီနားက ကြားရောကြားရဲ့ လားများ”

“သော်- ဆရာဦးရွှေမောင်က ပြောရောမယ်များ၊ ဒီလိုအက်ရာကြီးနဲ့ ဂျမ်းတွေ၊ ပလာစတာတွေနဲ့ ပိတ်ဆိုထားမှတော့ ကောင်းကောင်းမကြားနိုင်သေးသူးပေါ့များ၊ ဒါပေမယ့် ကျွန်တော်အတင်းကိုတော့ ပြောလို့မရဘူးနော်၊ ဟော့ဒီနားတစ်ဖက်ကျွန်သေးတယ်များ ဟဲဟဲ”

“ဟား ဟား ဟား”

ဦးဘဉာဏ်က အချွန်းမောက်လိုက်သဖြင့် အားလုံးပျော်စရာကလေးတစ်ခုဖြစ်သွားသည်။

“အဲဒီနားတစ်ဖက်လ မကြာခင်ပျောက်သွားမှာပါများ၊ စိတ်မပူပါနဲ့၊ အခုခေတ်က ဆေးကောင်းဝါးကောင်းတွေ ရှိနေပြီပဲများနော်”

“ဟုတ်ကဲပါများ၊ နောက်တစ်ပတ်လောက်ဆို ပျောက်ကင်းသွားလိမ့်မယ်ထင်ပါတယ်၊ နားအုံကျွတ်တွေက်သွားလို့ ချိုင်းခွက်ဖြစ်

သွားတဲ့အနေရာမှာ ဟောဒီက ကျွန်တော်ပေါင်တွင်းသားကို လိုးဖြတ်ပြီး ထည့်ပေးထားတယ်လေ၊ ဆရာဝန်ကြီးတွေကလဲ တော်ကြပါပေတယ် ဗျာ၊ ပြီးတော့လဲ နားရွှေက်အတု တပ်ပေးမယ်လို့လဲ ပြောထားသေး တယ်ဗျာ၊ ပညာတွေကတော့ ချီးကျူးစရာတွေပါပဲဗျာ”

ဦးဘဉာဏ်က ပါရဂုဏ်ရာဝန်ကြီးများကို ချီးကျူးစကားပြော ရင်း နားရွှေက်အကော်ရာတွင် အသားအစားထိုးဖြည့်ထည့်ရန် လိုးဖြတ် ထားသော သူ၏ပေါင်တွင်းသားအကော်ရာကို လှုန်ပြသဖြင့် စိုင်းအံကြည့် လိုက်ကြသည်။ လိုးဖြတ်ထားသောအကော်ရာမှာ ပျောက်လုအော်ဖြစ် သည်။ ခေတ်မိအေးဝါးများဖြစ်၍ မြန်ဆန်လွန်းလှပါသည်။

“ဒါနဲ့အနပါဦး ဦးဘဉာဏ် ခင်ဗျား နားအကော်ရာပျောက်ကင်း ပြီးလို့ နားတဲ့တပ်မပေးရင် စာကြည့်တဲ့အခါ မျက်မှန်ကိုင်းချိတ်ဖို့ အရာမရှိဖြစ်နော်းမယ်နော်၊ ဟဲဟဲဟဲ”

“ဟား ဟား ဟား”

ဗိုလ်မှုးစိုးထိုက်က နောက်ပြောင်အဆွန်းဖောက်လိုက်သဖြင့် စကားစိုင်းမှာ စည်စည်ကားကား ဖြစ်သွားရပြန်သည်။ ဦးဘဉာဏ် ၅၈အခန်းမှာ အထူးခွန်းဖြစ်သဖြင့် လူနာခုတင်နစ်လုံးသာရှိသော သီးသန္တခန်းဖြစ်၍၏ အခြားစည်းသည်မရှိ၊ ထိုကြောင့် ဦးဘဉာဏ်တို့အဖွဲ့လွတ်လပ်စွာအပိုမျာ်ပြောင်နေကြခြင်းဖြစ်သည်။

“သော် ဦးဘဉာဏ်ရယ် ကြံကြံဖန်ဖန်ဗျာ အကော်ရာစရာ အနရာရှားလိုဗျာ၊ ခင်ဗျား ခနောကိုယ်ကြီးတစ်ခုလုံးမှာ ဟောဒီပြားပြား ချပ်ချပ်ကပ်နေတဲ့ နားရွှေက်တစ်ခုလုံး ကျွတ်ထွက်သွားရတယ်လိုဗျာ၊ ကံတရားက တော်တော်ဆန်းကြယ်တာပဲဗျာနော်”

“အင်း- အမှန်တော့ အုံသြစရာတော့ မဟုတ်ဘူးဗျာ ဆရာဦး ရွှေမောင်ရဲ့၊ ကျွန်တော်လုပ်ခဲ့တဲ့ ကံအကြောင်းလို့ပဲ ဆိုရမှာပေါ့ဗျာ၊

ဖွင့်ပွင့်လင်းလင်း မကွယ်မရှိက်ပြောရရင် ဝဋ္ဌလိုက်တယ်ပေါ့များ”

“များ- ဝဋ္ဌလိုက်တယ်- ဟုတ်လား ဦးဘဉာဏ်”

“ဟုတ်တယ် ဆရာဦးရွှေမောင်၊ ကျွန်ုတ် ဝဋ္ဌလိုက်တယ်
ပေါ့များ ဝဋ္ဌဆိတ်ဘာ အမှန်တကယ်ရှိတယ်ဆိတ် ယုံပါများ အခုကြည့်
လေ ဖြစ်တဲ့ညာက ကျွန်ုတ်အလုပ်သမားဆီက ထွန်စက်ကို ကျွန်ုတ်
ကိုယ်တိုင်မောင်းပြီး ပြန်လာခဲ့တယ်၊ မမျှော်လင့်ဘဲ ငါးကန်ထဲကို
ထွန်စက်နဲ့အတူ ထိုးကျွေခဲ့တယ်၊ ဆရာဦးရွှေမောင်ပြောသလို ဟောဒီ
ခန္ဓာကိုယ်တစ်ခုလုံးမှာ ပေါင်တွေ၊ ခြေထောက်တွေ၊ လက်တွေ၊ ဝစ်း
မိုက်တွေ၊ ရင်ဘတ်တွေမှာ ဘာဒဏ်ရာမှမရရှိခဲ့ဘဲ ဟောဒီနားရှက်
အပါအဝင် နားအုံတစ်ခုလုံး ကျွေတွဲထွက်သွားခဲ့ရတယ်။ အဲဒီတော့
ကျွန်ုတ်သီလိုက်ပြီလေ၊ ဟိုတုန်းက ကျွန်ုတ်လုပ်ခဲ့မိတဲ့ မကောင်း
တဲ့ကဲ့ရဲ့ အကျိုးဆက်ပဲပေါ့များ”

ဦးဘဉာဏ်က တည်းပြုမြတ်သားသောလေသံဖြင့် စကားကို
တစ်လုံးချင်းအေးဆေးစွာ ပြောနေလိုက်သည်။ အားလုံးစိတ်ဝင်စားစွာ
ဖြင့် ပြုမြတ်နားထောင်နေကြသည်။ အားလုံးစိတ်မကောင်းကြ။

“ဘယ်လို့မကောင်းတဲ့ ကဲမျိုးလုပ်ခဲ့မိလို့လဲ ဦးဘဉာဏ်ရယ်”

“ဟုတ်ကဲ့၊ ကျွန်ုတ် ပြောပြပါမယ် ဆရာဦးရွှေမောင် ပြီး
တော့ ဆရာက စာရေးဆရာဆိတ်တော့ ဆရာအတွက် စာပေကုန်ကြမ်း
တစ်ခုရနိုင်လိမ့်မပိုထင်ပါတယ်များ၊ ဒီလို့ဆရာရေး၊ ပွင့်ပွင့်လင်းလင်း
ပြောရရင် ကျွန်ုတ် ငယ်ငယ်က တော်တော်ဆင်းရဲခဲ့တယ်ပေါ့များ၊ ရေရာအလုပ်ကို လုပ်ခဲ့ရတယ်၊ ကျွေပန်းအလုပ်တွေပေါ့များ၊ အိမ်ထောင်
ကျွေလို့ ကလေးတစ်ယောက်ရတဲ့အထိပါပဲ၊ အဲ- ဒါပေမယ့် ကံကောင်း
လာတယ်လို့ ဆိုရမလားဘဲ၊ တရာတ်သူငွေးတစ်ယောက်နဲ့ အဆက်
အသွယ်ဖြစ်ခဲ့တယ်။ ရှင်းရှင်းပြောရရင် ဝက်ကုန်သည်၊ ဝက်ပွဲစား

လုပ်တဲ့ တရာတ်ပေါ့များ အဲ - ဒီ----”

“ဟယ်- ဦးလေး နေကောင်းတယ်အော်၊ ကျွန်ုင်မလဲ မအန္တက
မှ သိရတာ၊ အခု ဘယ်လိုအနေသေးလဲ ဦးလေး ဟင်-”

ယခင်က မြောင်းမြေဆေးရုတ်င တာဝန်ကျခဲ့ဖူးသော ဆရာတိ
မတစ်ဦးနှင့် သူမှာပြုဆရာမတစ်ဦးတို့ ရောက်ရှိလာကြသဖြင့် ဦးဘ
ဉာဏ်၏ ပြောလက်စ စကားပြတ်သွားခဲ့ရသည်။ ဆရာဝန်က
ဦးဘဉာဏ်၏ ဒဏ်ရာအခြေအနေကို ကိုင်ကြည့်သည်။ ဆေးမှတ်တစ်း
များကိုဖတ်ရှု၍ အားပေးစကားပြောကြားကာ နှုတ်ဆက်ပြီး ပြန်ထွက်
သွားသည်။

“ကဲ- ဦးဘဉာဏ် ဆက်ပြောပါဦးများ၊ အဲဒီတရာတ်သူငွေး
နဲ့တွေ့ပြီးတော့ ဘာတွေများဆက်ဖြစ်သေးလဲများ”

“ကြော်- ဟုတ်ကဲ့ ပြောပြရမှာပေါ့ ဆရာဦးချွေမောင်ရယ်၊
ကျွန်ုင်တော်အဖြစ်ကို သင်ခန်းစာယူလို့ ရတာပေါ့များ၊ ကဲ-ဆက်ပြော
ပြမယ်၊ အဲဒီ တရာတ်သူငွေးက ဝက်ကုန်သည်ဆိုတော့များ တစ်မြို့လုံး
မှာရှိတဲ့ ဝက်တွေကို အကုန်လိုက်ဝယ်တယ်၊ ကျေးလက်တောာရွာတွေ
မကျွန်ုင်ပေါ့များ၊ ကျွန်ုင်တော်တို့က သူအလုပ်သမားတွေပေါ့။ ဝယ်ထား
ပြီးတဲ့ ဝက်တွေကို ဖမ်းပေးရတယ်၊ ကြိုးနဲ့တုပ်နောင်ပြီး ကားပေါ့
တင်ပေးရတယ်၊ သူ့ဝက်ရိုက်ခေါင်ကြိုးထဲကို ပို့ပေးရတယ်၊ အဲ-တစ်ခါ
တစ်ရဲ သတ်ပေးရတဲ့အထိ လုပ်ဆောင်ပေးခဲ့ရတာပေါ့များ”

ဦးဘဉာဏ်က စကားကိုခေါ်ဖော်ရှုပြီး အညွှန်သည်များ၏မျက်
နှာကို အကဲခတ်ကြည့်နေလိုက်သည်။ ပြီးတော့မှ စကားကိုဆက်ပြော
သည်။

“အဲဒီတော့- ဝက်ကိုဖမ်းပြီး ကြိုးနဲ့တုပ်ရတယ်ဆိုတော့
ကျွမ်းကျင်မှန်ည်းပညာ လိုသေးတာကိုမျှ- အော်၊ ကျွန်ုင်တော်တို့ ဝက်

ကိုရိုင်တဲ့ နည်းစနစ်ကတော့သူ့ - နားရွက်ကိုအရင်းကကိုပို့ပြီး ဆွဲလိမ့်ရတဲ့နည်းပါပဲ၊ ဝက်တစ်ကောင်ကိုဖမ်းပြီး ပစ်လဲမယ်၊ ကိုင်ပေါက်မယ်၊ ကြိုးနဲ့တုပ်နောင်မယ်ဆိုရင် ဝက်နားရွက်ကို ဆုပ်ကိုင်လိမ့်လိုက်ပြီးမှ ခြေတစ်ချောင်းကို မြို့မြိုကိုင်ကာ ပစ်လဲချလိုက်ရတယ်၊ ပြီးမှ ကြိုးနဲ့တုပ်ချည်ရတယ်၊ ဟော - ဒီမှာကြည့်လေ့များ ကျွန်တော်တို့ရဲ့ ဟောသီနားရွက်ဆိုတာကလဲ အသားနှုပြီး အကြောဆုံးနေရာဖြစ်နေတော့ ဘယ်သူခံနိုင်မှာလဲများ၊ ဟဲ-ဟဲ-ဟဲ ကိုယ့်နားရွက် ကိုယ်လိမ့်ကြည့်ပေါ့ - ဘယ်လောက်နာလိုက်သလဲလို့ ဟဲ-ဟဲ-ဟဲ”

ဦးဘဉာစ်က ရယ်ရယ်မောမောဖြင့် သူ၏ကျွန်နေသာ နားရွက်တစ်ဖက်ကို လိမ့်ပြလိုက်သဖြင့် အားလုံးရယ်လိုက်ကြသည်။ မိမိတို့၏ နားရွက်ကိုလည်း ဖြန်လည်ကိုင်ကြည့်လိုက်ကြသည်။

“အား - ဟုတ်တာပေါ့များ၊ ဒါ ဝက်ဖမ်းနည်းနိသုရည်းတစ်ခုပေါ့များနော် ဟဲဟဲ”

သရီးစတားဟိုတယ်ပိုင်ရှင် ဦးထွန်းရှိန်က သူနားရွက်ကို သူလိမ့်ကြည့်ရင်း ရယ်ရယ်မောမောပြောလိုက်သည်။

“ဟုတ်ပါတယ်များ၊ အဲဒီနောက်တော့ နှစ်တွေလဲကြာလာပြီဆိုတော့ ကျွန်တော်လဲ လုပ်ငန်းအထွေအကြံလဲရာ၊ ငွေကြေးကလဲအတော်အတာနဲ့ စုမ္ပလာတော့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုအဖြစ် ဝက်တွေလိုက်ဝယ်တယ်၊ ရောင်းတယ်၊ ဝယ်တယ်ပေါ့များ၊ တိုတို့ပြောရရင်များအဲဒီ ဝက်နားရွက်တွေကို ဆွဲလိုက်၊ လိမ့်လိုက်နဲ့ပဲ ကြီးပွားလာခဲ့တယ်ဆိုရမှာပေါ့များ၊ ငွေကြေးပို့လျှောတော့ လုပ်ငန်းတွေမြှင့်လာတာပေါ့များ၊ လယ်ယာမြေတွေ လိုက်ဝယ်တယ်၊ လယ်တွေ၊ ယာတွေကိုလူငှားနဲ့လုပ်တယ်၊ ဒက တစ်ရာကျော်လောက်ကို ငါးမွေးကန်တွေတူးပြီး ငါးမျိုးစုံမွေးတယ်၊ ပြီးတော့ ရေချို့ပွဲနှစ်တွေ များများမွေးလိုက်

တယ်၊ အောင်မြင်မှုတွေ ရသည်ထက်ရလာခဲ့တယ်၊ အဲဒီအောက် နိုင်ငံတော်အစိုးရရဲ့ ပုံပိုးကူညီမှုကြောင့် နိုင်ငံမြားမှာ ငါးပုစ္စနှင့်ပတ်သက်ပြီး ဓမ္မားပေးပေါ်သွေကို သွားရောက်လေ့လာဆည်းပူးခဲ့ရ တယ်၊ အခုတော့ ငင်ဗျားတို့အားလုံးသိကြတဲ့ အတိုင်းပါပဲ ကျွန်ုတော့ စီးပွားရေးအခြေအနေ တိုးတက်အောင်မြင်မှုရန်ပြီလို့ ဆိုရမှာပေါ့ပျာ နော်”

ဦးဘဉာဏ်က စကားကိုရည်လွှာစွာ ပြောချုပြီး မောသွားသဖြင့် ရောသန့်ဘူးထဲမှ ရေတစ်ခွက်နဲ့သောက်လိုက်သည်။

“အင်း- ဒါကလဲ ဦးဘဉာဏ်ရဲ့ ကြိုးစားမှုနဲ့ နဲ့ရှိမှုရဲ့ရလဒ်ပလေ့ပျာ၊ ဘာမဆို နဲ့ရှိရှိနဲ့ကြိုးစားရင် အောင်မြင်နိုင်တယ်ဆိုတဲ့ ပညာပေးပေါ့ပျာ”

သမီးစီးမှုး ဦးထွန်းကျေက ဦးဘဉာဏ်၏ ကြိုးစားမှုကြောင့် ကြိုးပွားတိုးတက်ချမ်းသာလာမှုကို ချီးကျျားပြောဆိုလိုက်သည်။ အားလုံးက ဦးဘဉာဏ်၏လုပ်ရပ်ကို သဘောကျကြသည်။ တအိမ်းအိမ်းဖြင့် ခေါင်းညီတဲ့နေကြသည်။

“အိုး- ဒါပေမယ့် ကျွန်ုတော်ပြောချင်တဲ့ အမိကက ဒါမဟုတ်ဘူးအော်၊ ကျွန်ုတော် စီးပွားတိုးတက်အောင်မြင်လာတာကို ဆိုလိုချင်တာမဟုတ်ပါဘူးပျာ၊ အခုကျွန်ုတော်ရဲ့ နားရွှေက်ပြတ်တွေက်သွားတယ်၊ ကျွန်ုတော် မကောင်းတာလုပ်ခဲ့လို့ သူတေပါးရဲ့နားရွှေက်၊ အဲ- စောစောကပြောခဲ့သလို ဝက်တွေထောင်ပေါင်းများစွာရဲ့ နားရွှေက်တွေကို မညှာမတာ၊ အားရပါးရအွဲလို့ခဲ့တယ်၊ ဝက်တွေခများလဲ မခံမရပုနိုင် နာကျင်လွှားလို့ ‘တကျို့ကျို့’အော်ခဲ့ကြရတယ်။ အဲဒီမကောင်းတဲ့ ကဲ့- အခုကျွန်ုတော်ခံရတာပဲ၊ ရှင်းရှင်းပြောရရင် ဝဋ်လိုက်တာပေါ့ပျာ၊ ဝက်တွေခံရသလို ခဲ့ရတာပါပဲ၊ ထွန်ုတော်အောင်းတဲ့ အလုပ်သမားရှိပါလျက်

နဲ့ ကျွန်တော်ကိုယ်တိုင်မောင်းတယ်၊ တွန်စက်နဲ့အတူ ငါးကန်ထဲ၊ ချုံ
ညွှန်ဗုံက်တော်ကို ဝက်တွေကိုပစ်ချေသလို ပစ်ချုံရလိုက်ရတယ်၊
ဟောဒီနားရွက် ပြတ်တွက်ခဲ့ရတယ်၊ ကျွန်တွက်ခဲ့ရတယ်၊ ဒါဟာ
ဗုဒ္ဓရှင်တော်ဘုရား ဟောကြားခဲ့တဲ့ ကံ-ကံ၏အကျိုး၊ တူသောအကျိုး
ကို ပေးလိုက်တော်ပါပဲဗျာ၊ ကံဆိတာ အလုပ်ပဲမဟုတ်လား၊ ကိုယ်လုပ်
မိခဲ့တဲ့ ကံ ကိုယ်ခဲရတာပဲ မဟုတ်လားဖြူ”

ဦးဘဉာဏ်က သူပြောချင်သည်များကို သူဘဝအတွေ့အကြွေ
နှင့်နှိမ်းယဉ်းပြီး အားပါးတရားပြောချုပ်လိုက်သည်။ အားလုံးခေါင်းတည်တ်
ညိတ်ဖြင့် ပြုချုံများထောင်နေကြသည်။ တရားလည်း ရသွားကြသည်။

“ကလင် - ကလင် - ကလင် - ကလင် - ကလင် - ကလင်-

ညနေ(၆)နာရီထိုးပြီဖြစ်၍ ဆေးရုံလူနာကြည့်ချိန် ကုန်ဆုံးခဲ့ပြီ
ဖြစ်သည်။ ဆေးရုံလုံခြုံရေး ဝန်ထမ်းများက ဆေးရုံပေါ်မှုအညွှန်သည်
များကို ခေါင်းလောင်းထိုးပြီး နှင့်ထုတ်နေပြီဖြစ်သည်။ ဦးရွှေမောင်
အပါအဝင် အညွှန်သည်များအားလုံးလည်း စည်းကမ်းကိုသိနားလည်ကြ
သူများဖြစ်၍ ပြန်ရန်အသင့်ပြင်ကြသည်။ ဦးဘဉာဏ်ကို အားလုံးနှုတ်
ဆက်ကြသည်။

“က - ဦးဘဉာဏ် လူနာကြည့်ချိန်လဲကုန်ပြီ၊ ကျွန်တော်တို့
ပြန်လိုက်ဦးမယ်ဖြူနော်”

“နောက်မှတစ်ခေါက် လာခဲ့ပါဦးမယ်ဖြူ - ”

“ဦးဘဉာဏ် ဆေးရုံမြန်မြန်ဆင်းနိုင်ပါစေဖြူ နော်”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့ အားလုံးကျွုံးမွှေးတင်ပါတယ်ဖြူ၊ အထူး
သဖြင့် ဆရာတီးရွှေမောင်၊ အခု ကျွန်တော်ပြောခဲ့တဲ့ ကံ-ကံ၏ အကျိုး
တရားကိုတော့ ဆရွှေ့၊ အတတ်ပညာနဲ့ပေါင်းစပ်ပြီး ပညာပေးဝတ္ထု

မင်္ဂလာပုံး(တောင်ကုတ်)

၁၅

တစ်ပုဒ်လောက် ဖြန့်ဝေပေးပါသရာရယ်နော်၊ အများအတွက် သင်ခန်း
စာရှိင်္ဂီဒ္ဓအတွက် ရေးဖြစ်အောင်ရေးပေးပါနော် သရာဦးရွှေမောင်”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ ဦးဘဉာဏ်၊ ကျွန်တော်ကတိပြုပါ
တယ်များ ရေးပေးပါမယ်။ ပါလာရင် ဦးဘဉာဏ်ကို စာအုပ်လာပို့ပေး
မယ်နော်”

“ကလင် - ကလင် - ကလင် - ကလင် - ကလင်”

ဦးဘဉာဏ်ကို ကတိပြုနှစ်ဆက်ကာ ကျောခိုင်းထွက်ခဲ့သော
လည်း ဆေးရုပ်မှ ဓည့်နှင့်ခေါင်းလောင်းသံစိုးကြားမှ ဦးဘဉာဏ်
မှာကြားလိုက်သော ကံ-ကံ၏အကျိုးခြကြာင်းတရားများမှာ ကျွန်တော်
အသည်းနှင့်းတွင် ခွဲပြေလျက် ပါရှိလာပါတော့သည်။ (ကိုယ်လုပ်သည့်
ကံ ကိုယ်ခံရမည်၊ ကံသည်အလုပ်၊ ကောင်းတာလုပ် အဟုတ်ကောင်း
ကျိုးပေးလိမ့်မည်။)

မင်္ဂလာပုံး(တောင်ကုတ်)



စည်းကမ်းလိုက်နာ
သားကင်းကျာ

စဉ်းကမ်းလိုက်နာဘေးကင်းကွာ

“**မည်---**ဆရာမဆူမှန် ရောက်လာပြီး။ ထိုင်ပါဉိုး ဆရာမ”

“**ဟုတ်ကဲ့ပါ ဆရာမကြီးရှင့်**”

၆ တန်း (A)အတန်းပိုင်ဆရာမ ဒေါ်ဆမ္မန်ကျော်မှာ ကျောင်း
အပ်ဆရာမကြီး၏ ဆင့်ခေါ်မှုပြောင့် ကျောင်းအပ်ဆရာမကြီး၏ ရုံး
ခန်းထဲသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဆရာမဆူမှန်ကျော် ဆရာမ^၁
ကြီး၏ရုံးခန်းထဲ၌ ထိုင်နေစဉ်ခဏာအတွင်းမှာပင် ၆ တန်း B၊ ၇
တန်း A နှင့် ၈ တန်း A အတန်းပိုင်ဆရာမများရောက်ရှိလာကြ
သည်။ ဆရာမကြီးအခန်းရှိ ဆက်တိထိုင်ခုံများတွင် ဝင်ထိုင်လိုက်ကြ
သည်။ ဆရာမကြီးခေါ်ထားသူများအားလုံး စုညီစွာရောက်ရှိကြပြီ
ဖြစ်၍ ဆရာမကြီးက စကားစလိုက်၏။

“**က---**ဆရာမတို့(င့်)ယောက်ကိုခေါ်လိုက်ရတာက ဒီလိုပါ။
ဆရာမ ဒေါ်ဆမ္မန်ကျော် အတန်း(၆ တန်း A)က မောင်ကျော်ဆင့်
အောင် မနက်က ကျောင်းအလာမှာ ကားတိုက်ခံရလို့ ဆေးရုံးကြီး

အရေးပေါ်ဌာနမှာရောက်နေတယ်လို့ သိရတယ်။ အဲဒါဆရာမကြီးရဲ့
ကိုယ်စား ဒီကဆရာမတို့လေးယောက် ဆေးရုံ ကိုသွားကြည့်ပေးပါ။
လိုအပ်တာရှိရင် လိုအပ်သလို ကူညီပေးခဲ့ကြ။ ကုန်ကျမယ်စရိတ်ကို
ဆရာမကြီးပေးလိုက်မယ်။ တူတွေ့စီအသွားအပြန် စရိတ်ကိုပါ ဆရာမ^၁
ကြီးပေးလိုက်မယ်။ သက်ဆိုင်ရာ ဆရာဝန်နှင့်ရော၊ မိဘတွေနဲ့ပါ တွေ့
ဆုံးမေးမြန်းဆွဲနေ့ခဲ့ကြနော်။ ဆရာမကြီးက မြို့နယ်ပညာရေးမှူးရုံး
ကို အစည်းအဝေးသွားရှိုးမှာမို့ မလိုက်နိုင်တော့သွား။ ဆရာမ ဖြစ်
တယ်နော်”

“ဟုတ်ကဲ ဖြစ်ပါတယ် ဆရာမကြီးရှင့်။ စိတ်ချပါရှင့်”

ဆရာမလေးယောက် တူတွေ့စီတစ်စီးရှားပြီး ဆေးရုံကြီးအရေး
ပေါ်ဌာနသို့ ရောက်သွားခဲ့ကြသည်။ ၆ တန်းကျောင်းသား မောင်
ကျော်ဆင့်အောင်ကို ရှာ၍တွေ့သွားကြသည်။ မောင်ကျော်ဆင့်အောင်
၏ ခြေသလုံး၊ တံတောင်ဆစ်၊ မျက်နှာတို့၏ ပွန်းပွဲဒဏ်ရာများရရှိ
ထားသဖြင့် ဆေးထည့်ကာ ပလာစတာကပ်၊ ပတ်တီးစည်းဖြင့် မြင်မ
ကောင်းဖြစ်နေသည်။ တော်ပါသေး၏ မသေကောင်းမပေါ်ကောင်း။
သို့သော် အရှိန်နှင့်လဲကျဂျင့်စင်သွားမှုမကြောင့် အရှိုးအဆစ်များပါနာ
ကျင်နေပုံရသည်။ မောင်ကျော်ဆင့်အောင်၏ အမှုအရာ မျက်နှာမှာ
နာကျင်လွန်း၍ ကြိတ်မိတ်ခံစားနေရသည့်ပုံမြင်ရသည်။ ခုတင်ပေါ်
တွင် မျက်စီမံတ်၍မြှုမြိန်းနေသည်။

“သားလေး မောင်ကျော်၊ သားလေး ဆရာမတွေလာကြည့်
ကြတယ်လေ။ သားလေးမျက်စီမံ့ဖွင့်ကြည့်ပါဉ္စး”

“ကျော်းတင်ပါတယ် ဆရာမရယ်”

မောင်ကျော်ဆင့်အောင်၏ အမောက ဆေးရုံလူနာစောင့်လုပ်
ပေးနေသည်။ မောင်ကျော်ဆင့်အောင်က ဆရာမများကို မြင်တွေ့လိုက်

၅၅။ ထထိုင်လိုက်သည်။

“**သော်**၊ နေ့၊ အမှားပါ မောင်ကျော်ဆင့်အောင်ရယ်၊ သက်သက် သာသာလွှဲဖော်ကြယ်၊ ဒါနဲ့ ဘယ်လိုက ဘယ်လိုဖြစ်ရတာလဲ တဟည် ရယ်။ မသေကောင်း မပျောက်ကောင်းကြယ်”

“ဟုတ်ကဲ ကျွန်တော့အမှားပါ ဆရာမ၊ ကျောင်းမှာ ဆရာမ အမြဲသင်ပြပေးတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ လိုက်နာရမယ့်အချက်တွေကို သတိမထား မလိုက်နာ ခဲ့လိုဖြစ်ရတာပါဆရာမ။ ခုံးကျော်ဘဲတားရှိပါလျက်နဲ့ ခုံးကျော်တဲ့တား အောက်ကနေ ကားလမ်းမကို ဖြတ်ပြီးလိုက်မိတယ်။ ခုံးကျော်တဲ့တား ကို တက်နေရင်အချိန်ပိုကြာမယ်။ ကျောင်းမိမှာမဟုတ်ဘူးလို့တွေးပြီး ခုံးတဲ့တားအောက်ကပဲ ဖြတ်ကျော်လိုက်မိတယ်။ အော်အချိန်မှာ မမျှော် လင့်ဘဲ ကိုယ်ပိုင်ကားဖြူဗေးတစ်စီးက ကျွန်တော့ကို ဝင်တိုက်မိ တယ်ဆရာမ။ တော်သေးတယ် ဆရာမရယ်၊ ကားကလည်း ဘရိတ် ကောင်းလို့ ‘ကျို’ခနဲ့ ရပ်လိုက်တယ်။ ဒါပေမယ့် အရှိန်နဲ့ပဲ ကျွန်တော့ ကို ဝင်တိုက်မိသွားတယ်။ ကျွန်တော်လည်း ရှုံးကိုနှစ်ပေလောက် လွှင့်သွားတယ်။ ဟောဒီ ဒူး၊ ခြေသလုံး၊ တဲ့တောင်ဆစ်၊ မျက်နှာ ပါးတွေမှာဒဏ်ရာတွေရလိုက်တယ်။ အချဖြစ်တာက ကားသမားအပြစ် မဟုတ်ပါဘူး။ ဆရာမ။ ကျွန်တော့ရဲ့အပြစ်ပါ ဆရာမရယ်။ ဆရာမ သင်ပြ ဆုံးမထားတာတွေကို ကရုမစိုက်လို့ အခုလိုခဲ့လိုက်ရတာပါ ဆရာမ။ ကျွန်တော့အပြစ်ပါ၊ အီးအီး”

“က--- မောင်ကျော်ဆင့်အောင် ငိုမနေနဲ့၊ အခုဖြစ်တာ သိပ်မပြင်းထန်လို့ တော်သေးတာပေါ့၊ ဒီဒဏ်ရာတွေလည်း တစ်ပတ် အတွင်း ပျောက်ကင်းသွားမှာပါ၊ အော်အချဖြစ်ပျက်ခဲ့တာတွေကို သင်ခန်းစာအဖြစ် မှတ်ယူပြီး အောင်ဆင်ခြင်ပေါ့ကြယ်။ ဒီအမှားမျိုး

သားရဲ့ သူငယ်ချင်းတွေလည်း မမှားရအောင်၊ မဖြစ်ရအောင် သင်ခန်း စာအဖြစ်ပြောပြုပေးနော် သား။ ဘာမှအားမင်ယ်နဲ့သား လမ်းလျောက် လိုဂုဏ်မဟုတ်လား၊ ဘာမှမဖြစ်ဘူးနော်။ ကဲ ရွှေ သားစားချင်တာ စားဖို့ လိုအပ်တဲ့နေရာမှာသုံးဖို့ ဟောဒီပိုက်ဆံတွေကို ပေးခဲ့မယ်။ နေကောင်းကောင်နေ၊ ကျောင်းစာတွေအတွက် သားသူငယ်ချင်းမောင် တင့်ကို ကူးရေးခိုင်းထားမယ်နော်သား။ ကဲ---ဒေါ်ဒေါ်၊ ကျွန်မတို့ ပြန်လိုက်ပါပြီးမယ်။ လိုအပ်တာရှိရင် ကျောင်းကိုအကြောင်းကြားလိုက် ပါ။ ဟောဒီပိုက်ဆံတွေကို ယူထားလိုက်ပါ ဒေါ်ဒေါ်နော်”

“ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ် ဆရာမရယ်။ ဟောဒီသား မောင်ကျော်ဆင့်အောင်က အမှုအမြှောက်ဆိုင်မှာ ကူလုပ်ပေးပြီး ကျောင်း မမိတော့ဘူးခိုပြီး အပြထွေက်သွားတာ လမ်းထဲကဆိုက်ကားနင်းတဲ့ ကျောက်ခဲကပြောလို့ သိရတာ။ တော်သေးတာပေါ့ ဆရာမရယ်။ ဒီလောက်ပဲ ဖြစ်လိုက်လို့။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဆရာမတို့ ရယ်”

ဆရာမလေးယောက် ကျောင်းပြန်ရောက်ပြီး ဆရာမကြီးကို အကျိုးအကြောင်းပြန်လည်တင်ပြကြသည်။

* * *

ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှ ကော် မတိမှ ထုတ်ဝေဖြန့်ချိပေးထားသော စည်းကမ်းလိုက်နာ ဘေးကင်းကွား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသရှုပ်ပြစာဖုန်းပါ အချက် အလက်များကို အပတ်စဉ် အချိန်ယေားရေးဆွဲ၍ လက်တွေ့ပို့ချုပညာ ပေးဟောပြောပြီး အမေးအဖြေ လက်တွေ့လုပ်နော်များကိုပါ သရှုပ်ပြ လေ့ကျင့်ပညာပေးလျက်ရှိနေခဲ့ကြသည်။

“ကဲ..တပည့်တို့ ဒီဇွဲ အခုသင်ကြားရမယ့် ဘာသာရပ်က

တော့ စည်းကမ်းလိုက်နာ ဘေးကင်းကွာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသာသာရပ်ဖြစ်တယ်။ ယခင်အပတ်တွေကလည်းသင်ကြားပေးခဲ့ပြီးဖြစ်တယ်။ ဒီလောက် သင်ကြားဟောပြောနေတဲ့ ကြားက စည်းကမ်းမလိုက်နာလို့ ယာဉ်တိုက်မှုဖြစ်ကြသေးတယ်။ ဒါဘာဖြစ်လိုလဲ၊ သင်ခန်းစာကို စိတ်မဝင်စားလို့ ဂရမစိုက်လို့ ဟုတ်တယ်နော်..။ ကဲ နောက်ကို အခုလို ဂရမစိုက်ဘဲ လျောာက်လုပ်မော် ဆိုရင် အသက်ပါဆုံးရှုံးသွားလိမ့်မယ်။ အားလုံးနားလည်ကြသလား”

“နားလည်ပါတယ် ဆရာမ”

“အေး..အဲဒီတော့ ဟိုတလောက ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ အောင် ကျော်ဆင့်အောင် မတ်တပ်ရပ်ပါ”

မောင်ကျော်ဆင့်အောင် မတ်တပ်ရပ်လိုက်သည်။

“ကောင်းပြီ၊ သားက ဘာဖြစ်လို့ ယာဉ်တိုက်မှုဖြစ်ခဲ့သလဲ ပြောပြုပေးပါ”

“ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာခဲ့မိလို့ပါ ဆရာမ”

“အေး --- ထိုင်ပါ”

“မအေးအေးခိုင် ထပါ၊ လွန်ခဲ့တဲ့ နှစ်လလောက်က သမီး ယာဉ်တိုက်မှုဖြစ်ခဲ့တယ် ဟုတ်တယ်နော်၊ အခု ခြေထောက်ကောင်းသွားပြီလား”

“ကောင်းသွားပါပြီ ဆရာမ။ အရှိုး ပြန်ဆက်သွားပါပြီ။ လမ်း လျောာက်နိုင်ပါပြီ”

“အေး ---၊ အဲဒီဘာကြောင့်လဲ၊ လမ်းစည်းကမ်း လိုက်နာ လိုလား၊ မလိုက်နာလို့လား”

“မလိုက်နာခဲ့မိလို့ပါ ဆရာမ”

“ကောင်းပြီ၊ အဲဒီတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့
ပတ်သက်လို့ စည်းကမ်းလိုက်နာ ဘေးကင်းကွာ သင်ခန်းစာကို ကရ[။]
နိုက်မှတ်သားကြရမယ်။ အားလုံးလိုက်နှိမ်ကြစမ်း။ စည်းကမ်းလိုက်နာ
ဘေးကင်းကွာ၊ ပြန်ဆိုပြကြစမ်းပါ။”

“စည်းကမ်းလိုက်နာ ဘေးကင်းကွာ”

၆ တန်း A ကျောင်းသား၊ ကျောင်းသူများ၏ အသံများမှာ
တစ်ကျောင်းလုံးဟိန်းထွက်သွားသည်။

“ကောင်းပြီ၊ ပထမဆုံး လမ်းဆုံးလမ်းမမှာ အချက်ပြတဲ့မီးကို
ဘာလို့ခေါ်သလဲ”

“အချက်ပြမီးမျို့င့်ပါ ဆရာမ”

“ဟုတ်တယ်၊ အဲဒီအချက်ပြမီးက နှီးချာချာ၊ နေ့မှာ ယာဉ်
အန္တရာယ်ကင်းဖို့ အချက်ပြပေးနေတယ်။ အဲဒီတော့ သားတို့၊ သမီးတို့
က လမ်းဖြတ်ကူးတော့မယ်ဆိုရင် ဘာကို အရင်ကြည့်ရမှာလ”

“အချက်ပြမီးပါ ဆရာမ”

“အေး ---ဟုတ်တယ်၊ အချက်ပြမီးကို အရင်ကြည့်ပါ။
လူသွားဖို့ လူပုံကလေးပါတဲ့ မီးစိမ်းလေးပြုမှသာ လမ်းဖြတ်ကူးရမယ်။
မီးနှီးပြထားရင် မကူးရဘူး။ လူပုံပါတဲ့ မီးနှီးမီးကိုပဲ ကြည့်ပြီးကူး
ရမယ်နော်။ ဖြတ်ကူးတဲ့အခါ လူကူးမျဉ်းကျားက ကူးရမယ်။ အဲဒီနေ့
ရာမှာ သတိထားရမှာက ကားတွေအတွက် အပေါ်ကမီးလုံးနှီးနေရင်
ကားရပ်နေမယ်။ ဝါနေရင် အသင့်ပြင်၊ စိမ်းရင်မောင်းထွက်ရမယ်။
လူတွေကတော့ လမ်းဖြတ်ကူးတဲ့အခါ လူပုံလေးတွေ ဖော်ပြထားတဲ့
မီးနှီး၊ မီးစိမ်းကိုကြည့်ပြီး စိမ်းရင်ကူး၊ နီနေရင် မကူးနဲ့။ အားလုံးနား
လည်ကြပြီလား”

“ဟုတ်ကဲ့ပါ --- ဆရာမ”

“အဲဒီတော့ ကားရှင်းတဲ့နေရာမျဉ်းကျားက ကူးရမယ်။ ခုံးကျော်တံတားရှိရင် ခုံးကျော်တံတားပေါ်က ကူးရမယ်။ နောက်တစ်ခုက်က ကားလမ်းမတစ်ဖက်က သူငယ်ချင်းတွေက လက်ယပ်ခေါ်နေလို့ ကားလမ်းမကို အပြေးအလွှားကူးမသွားရဘူး။ လူကူးမျဉ်းကျားကပဲ စနစ်တကျကူးရမယ်နော်။ လမ်းသွားတဲ့အခါမှာ လူသွားလမ်းပလက်ဖောင်းပေါ်က လျှောက်ကြရမယ်။ ကားလမ်းပေါ် ဆင်းမလျှောက်ရဘူး။ ပြီးတော့လည်း ကားနဲ့ မျက်နှာချင်းဆိုင်လျှောက်ရမယ်။ သဘာဝပါက်ကြရဲ့လား”

“ပေါက်ပါတယ် --- ဆရာမ”

“ပြီးတော့.. အခုလုံးမိုးတွင်းမိုးရွာနေတဲ့အချိန် လမ်းဖြတ်ကူးတဲ့အခါမှာ ထိုးကိုရှုံးသို့စိုက်မဆောင်းရဘူး။ ရှုံးကို မမြင်ရတဲ့အတွက် ယာဉ်တို့က်မှုဖြစ်နိုင်တယ်။ ပြီးတော့လည်း မိမိအသုံးပြုတဲ့ မိုးကာ(သို့) ထိုးဟာ ယာဉ်မောင်းသူမြင်နိုင်တဲ့ အရောင်၊ တောက်ပတဲ့အရောင် ဖြစ်စိုလုံးတယ်။ နားလည်းကြရဲ့လားကွယ်”

“နားလည်းပါတယ် ဆရာမ”

“ကောင်းပြီး ဆရာမမေးမယ်။ လမ်းဖြတ်ကူးတဲ့အခါ ဘာကို အရင်ကြည့်ရမှာယ်”

“မိုးမြိုင်ပါ ဆရာမ”

“လမ်းဖြတ်ကူးတဲ့အခါ ဘယ်နေရာကကူးရမှာလဲ”

“လူကူးမျဉ်းကျားက ကူးရမှာပါ ဆရာမ”

“ကောင်းပြီ ကူးတော့မယ်ဆိုရင် လမ်းမကူးမီ အချက်(၃)ချက်ရှိတယ်။ ဘာလဲ”

“ရပ် ကြည့် သွားပါ ဆရာမ”

“အေး ဟုတ်တယ် လမ်းမဖြတ်မီ ရပ်မယ်။ ဘယ်ကြည့်

ညာကြည့်လုပ်ပြီး ကားရှင်းနေမှ မျဉ်းကျားကနေ လမ်းဖြတ်ကူးရမယ်။ ကဲ အားလုံးနားထောင် ဆရာမပြောပြတဲ့အတိုင်း အမြဲသတိထားကြပါ။ ကစားတဲ့အခါမှာလည်း ကားလမ်းနဲ့ဝေးတဲ့နေရာမှာ၊ ကစားကွင်းမှာ ကစားကြပါ။ ကားလမ်းဘေး ကားလမ်းမပေါ်မှာ မကစားရုံး။ ကျောင်းကားနဲ့သွားတဲ့အခါမှာလည်း ကားပေါ်မှာမဆော့ရဘူး။ အပေါက်ဝမှာ မစီးနဲ့ တွယ်မစီးနဲ့ပေါ်ကွယ်။ မီးပြိုင့်တွေမှာ အတက် အဆင်း မလုပ်ရဘူးနော်။ ကားပေါ်ကဆင်းလာပြီး သူငယ်ချင်းနဲ့တွေ လို့ ကားလမ်းမပေါ်မှာ စကားရပ်မပြောနေနဲ့ အဘိုးအဘွား၊ ကလေး သူငယ်၊ မသန့်စွမ်းသူတွေတွေရင် ကူညီဖေးမပေးပါ။ နားလည်ကြပြီ လား၊ လိုက်နာနိုင်ကြမလား”

“နားလည်ပါပြီ ဆရာမ။ လိုက်နာနိုင်ပါတယ် ဆရာမ”

“ကောင်းပြီ ...၊ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုက လမ်းမှာအရေးပေါ်ဖြစ်နေပြီ၊ တွေပြီဆိုရင် နီးစပ်ရာတယ်လိုဖုန်းကနေ ဖုန်းနံပါတ်(၁၉၉)ရတပ်ဖွဲ့ အကူအညီ၊ တယ်လိုဖုန်းနံပါတ်(၁၉၂) လူနာတင်ယာဉ်ဆေးတပ်ဖွဲ့တို့ကို အကြောင်းကြားတတ်ကြရမယ်။ ဖုန်းနံပါတ်တွေမှတ်မိကြသလား၊ ပြန်ပြောကြပါဦးကွယ်”

“၁၉၉ နဲ့ ၁၉၂ ပါဆရာမ”

“အေး --- ကောင်းပြီ သားတို့ သမီးတို့ ဒီနေ့ ဒီရက်ကစပြီး လမ်းစည်းကမ်းတွေလိုက်နာနိုင်ကြပြီး ယာဉ်အန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ၊ ကျွန်းကျွန်းမာမာ ပျော်ပျော်ဆွင်ဆွင်နဲ့ ပညာကို ဆုံးခဲ့နဲ့တိုင် အောင်သင်ကြားတတ်မြောက်နိုင်ကြပါစေ၊ အရာရာမှာ စည်းကမ်းကို လိုက်နာကြရမယ်၊ စည်းကမ်းလိုက်နာရင် ဘာဖြစ်မလဲကွယ် ပြောကြည့်ပါဦး”

“စသ်းကမ်းလိုက်နာ ဘေးကင်းကွာပါ ဆရာမ”

၁၆၆

မင်းအော်မင်း(တောင်ကုတ်)

“နှောက်နောင် သားတို့ သမီးတို့အားလုံး စည်းကမ်းလိုက်နာ
ပြီး ဘားကင်းကွားနိုင်ကြပါစေကွယ်”
“ဟုတ်ကဲပါ ဆရာမ”
“မင်းလာပါ ဆရာမ”

မင်းချေမင်း(တောင်ကုတ်)

ထူးခြား ဆန်းပြား
လူဝင်စား



တူးပြားသန်းပြားလူဝင်စား

“အမလေး...”

“ဟဲ..ညီမလေး အေးမြိုင်၊ ငါပါဟ..အစ်ကိုကြီးထွန်းလေ”

“ရှင်..အစ်ကိုကြီးစိန်ထွန်း..အမယ်လေး”

ညနေပိုင်းနေဝံရိတရောအခိုန်တွင် အိမ်ခြိုဝင်းတစ်ခုအတွင်းမှ
အမျိုးသမီးတစ်ဦး၏ အလန့်တကြားအောင်ဟစ်သံကြားလိုက်ရသဖြင့်
ရပ်ကွက်အတွင်းမှ အိမ်နီးနားချင်းများ၊ လမ်းသွားလမ်းလာများ အသံ
ကြားရေနေရသို့ အပြေးအထွေး စုဝေးရောက်ရှိလာခဲ့ကြသည်။

“လုပ်..လုပ်ကုပါဦးများ ဟောဒီမှာ ကျွန်တော်ညီမလေး
အေးမြိုင်..အေးမြိုင် မေ့လဲသွားလို့..လာကုပါဦးမျို့”

“ဟင်..စိန်ထွန်း၊ မင်း..မင်း..စိန်ထွန်း ဟုတ်ပါတယ်ဖော်”

“ဟုတ်ပါတယ် အစ်ကိုကြီးသာအောင်ရယ်.. ကျွန်တော်
စိန်ထွန်းပါများ.. စိန်ထွန်းဟုတ်ပါတယ်”

“ဟေး..ဒါဖြင့် မင်းဘယ်လိုဖြစ်တာလဲကွာ မင်းမသေဘူး
ပေါ့ဖော်”

စိန့်တွန်းဟူသည့်အသံကို ကြားလိုက်ရသည်နှင့် အိမ်ပေါ်မှ
ကိုစိန့်တွန်း၏အနီးနင့် မိသားစတို့ ပြေးဆင်းလာကြသလို အိမ်နီးများ
ချင်း၊ ရပ်ကျက်များပါမကျွန် ရွာတစ်ရွာလုံးနီးပါး အားလုံးစိုင်းအံ့ရောက်
လာကြသည်။

“ဟင်..အစ်ကိုတွန်း၊ အမယ်လေး ..အစ်ကိုတွန်းရယ်..ဟင့်
..ဟင့်”

နီးဖြစ်သူ ဒေါ်အေးအေးခိုင်သည် အသက်မသော်ပြန်ရောက်
လာသော ခင်ပွန်းသည် ကိုစိန့်တွန်းကိုဖက်ပြီး အားပါးတရိုချလိုက်
သည်။

ကိုစိန့်တွန်း..ပွဲဖက်ထားသော ခယ်မဖြစ်သူ မအေးမြိုင်မှာ
လည်း စိုင်းဝန်းပြုစလုပ်ရမ်းအော်ဟစ်ကြသည် ဆူဆူညံညံအသံများ
ကြောင့် သတိမေ့မျောဇ်ရာမှ ပြန်လည်နီးထလာသည်။

“ညီမလေး အေးမြိုင်၊ သတိပြုဖော်၊ အမယ်လေး ညီမလေး
ရယ်..ငါပါဟာ.. သေသေချာချာကြည့်ပါဦး”

“ဟယ်..အစ်ကိုကြီးတွန်း..အစ်ကိုကြီးတွန်း မသေဘူးဇော်”

“မသေပါဘူးဟာ.. မသေလို့ဘဲ ငါပြန်ရောက်လာတာပေါ့”

“ဝမ်းသာလိုက်တာ .. အစ်ကိုကြီးတွန်းရယ်”

ညာနေဆည်းဆာချိန်မှာ အမှောင်သုန်းလာပြီဖြစ်၍ အိမ်ရှေ့ခန်း
၌ ဘက်ထရီဖန်ချောင်းတစ်ချောင်း တွန်းလိုက်သည်။ ဖန်ချောင်းအ
လင်းရောင်ကြောင့် အိမ်ရှေ့လမ်းမအထိ လင်းထိန်သွားသည်။ အိမ်
ပေါ်မှာရော အိမ်ရှေ့လမ်းမမှာပါ လာရောက်သတင်းမေးမြန်းကြသူ
များဖြင့် စည်ကားနေသည်။

လွန်ခဲ့သည့် လေးနှစ်ခန့်က ရွာမှုသူငယ်ချင်းတစ်စတို့ ကုန်
ပစ္စည်းများတင်ဆောင်ကာ ရွှေကြလေ့တစ်စီးဖြင့် ရရှိင်ကမ်းရှုံးတန်း

ဘင်္ဂသားပင်လယ်ဘက်သို့ ခရီးထွက်ခဲ့ကြသည်။ လမ်းခရီးချွဲ လေမှန် တိုင်းတိုက်ခတ်၍ လျေမှာက်ကာ ပင်လင်ပြင်း၍ ရေနစ်သေဆုံးခဲ့ပြီဟု သိရသော ကိုစိန်ထွန်းမှာ အသက်မသေဘဲ တိတ်တဆိတ်မမျှော်လင့် ဘဲ မိမိအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်လည်ရောက်ရှိလာခဲ့သဖြင့် ဝမ်းသာမှုထက် ထူးထူးခြားခြား အဲ သူမှုကပိုမျိုးကြသည်။ တစ်ရွာ လုံး အုတ်အောင်သောင်းနှင့် ဖြစ်ကြသည်။ ဖြစ်ပျက်ပုံကလည်း အဲ သူ မကုန်စိုင်လောက်အောင် ဖြစ်ပျက်ခဲ့သည်။ နောက်ထပ် သည့်ထက်မက အဆပေါင်းများစွာ အဲ ကြထူးသန်းနေသည်က ကိုစိန်ထွန်းတစ်ဖြစ်လ လူဝင်စားလေး မောင်စိန်ထွန်းကိစ္စ၊ မောင်စိန်ထွန်းလေး(၂)နှစ် မပြည့်စီ စကားတတ်ခါစအူယ်မှစ၍ ယနေ့(၃)နှစ်သားအူယ်အထိ ကိုစိန်ထွန်း ၏ နောက်ကြောင်းဖြစ်စဉ်များနှင့် ရေနစ်သေးသွားခဲ့ပုံများကိုပါ စီကာပတ်ကုံး မှန်မှန်ကန်ကန်ပြောဆိုနေခဲ့သည်။ ထိုကြောင့်လည်း ကိုစိန်ထွန်းနှင့်အတူ ခရီးဖော်များအားလုံးကလည်း လက်ခံယုံကြည် ကြသည်။ နှစ်းသည် ဒေါ်အေးအေးနိုင်ကိုယ်တိုင်ကလည်း ယုံကြည် လက်ခံခဲ့ပြီ မောင်စိန်ထွန်းလေးအေးအပေါ် အတူးအချို့ချုပ်ခင်ခဲ့သည်။ အထူး အထည်မှစ၍ အစားအသောက် အဆုံး၊ လိုလေသေးမရှိအောင် ပြုရ ကျွေးမွေးပေးကမ်းနေခဲ့သည်။ တစ်ခါတစ်ရုံ ညည်အပ်သေနဲ့ မိမိအိမ် သို့ခေါ်ယူလေလူရှိသည်။ ခင်ပွန်းသည် ကိုစိန်ထွန်းဆုံးပါးခဲ့ပြီးနောက် လူဝင်စားလေး မောင်စိန်ထွန်းလေးအပေါ် ချုစ်မေတ္တာပုံအေးရင်း အလွမ်းဖြေခဲ့ရသည်။ ဟော.. အခုတော့ ခင်ပွန်းသည် ကိုစိန်ထွန်း တစ်ယောက် အသက်မသေဘဲ မိမိအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်လည်ရောက်လာခဲ့သည်။ ယုံရတော့မည်လေ။ လွန်ခဲ့သည်(၄)နှစ် ခန့်က ကိုစိန်ထွန်းနှင့်အတူ ရွာထဲမှခရီးသွားဖော် သုံးလေးတို့ ပင်လယ်ခနီးတစ်ခုကို ရွက်လျော့တစ်စီးဖြင့် ကုန်ကူးသန်းလာခဲ့ကြသည်။

လမ်းချို့တွင် ပေါ်မှန်တိုင်းမိသဖြင့် ပျော်ရော၊ ကုန်ပစ္စည်းများ
ပါ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ပင်လယ်ထဲတွင် ကိုစိန်တွန်းနှင့်အတူ
လျှော့ကြီး၊ ပဲနှင့် ဦးသိန်းမြဲလည်း ရော်စံသေဆုံးသွားခဲ့ရပြီး ခရီးသွား
ဖော်(၃)ယောက်သာ အဆက်အခဲများစွာကျော်ဖြတ်ခဲ့ကြပြီး အသက်မသေ
ဘဲ ဉာဏ်ပြန်ရောက်လာခဲ့ကြသည်။ သေဆုံးသွားသူများအတွက် ပူ
ဆွေးသောကဖြစ်ကြပြီး ဉာဏ် ဉာဏ်သားများနှင့် အိုးသားသမီး မိသား
စုများက ကုသိုလ်ကောင်းမှုအစုစုကို လုပ်ပေးပြီး အမျှအတန်းပေးဝေ
ခဲ့ကြသည်။

ဤအဖြစ်အပျက်မှာ ကာလအားဖြင့် (၄)နှစ်သက်တမ်းကို
ကျော်ဖြတ်ခဲ့ပြီဖြစ်၍ အားလုံးမေ့မေ့ပျောက်ပျောက်ရှိနေခဲ့ပြီဖြစ်သည်။
သို့သော ထူးခြားနေသည်က လုဝင်စားလေး မောင်စိန်တွန်း။ ကိုစိန်
တွန်းဝင်စားသဖြင့် အားလုံးက စိန်တွန်းလေးဟု ချစ်စနီးချို့ကြသည်။
စိန်တွန်းလေးကလည်း ကိုစိန်တွန်းတို့ မိသားစု၏ အတွင်းရေးမှအစ
ပင်လယ်ပြင်ည့်သေဆုံးခဲ့ရသည့် အဖြစ်အပျက်များကိုပါ အချက်အလက်
အပြည့်အစုံ၊ စီကာပတ်ကုံးပြောပြတတ်သည်။ မောင်စိန်တွန်းလေး၏
ပြောပြချက်မှာ မှန်ကန်မှရှိသဖြင့် ကာယက်ရှင်များအားလုံး လက်ခံယုံ
ကြည့်ခဲ့ကြသည်။ ထို့ကြောင့် ကိုစိန်တွန်းပြန်ရောက်လာ၍ အံသူမှ
ဖြစ်နေကြသည်။

“အို ..ဒီကိစ္စ သွေးရှိုးသာရှိုးမှ ဟုတ်ရဲ့လားစိန်တွန်းရာ၊
ငါ မယုံနိုင်လောက်အောင် ဖြစ်နေပါရောလားကွာ”

“ဟာ ..ဘကြီးသာအောင်ကလည်းဗျာ၊ ကျွန်တော်စိန်တွန်း
မှ စိန်တွန်းအစစ်ပါဗျာ၊ ဟောဒီမှာကိုင်ကြည့်..ဆိတ်ကြည့်ရေး”

“ဟုတ်ပါပြီသူငယ်ချင်း၊ ငါတို့ရှာက်လှောက်သွားတဲ့ အချိန်
မှာ မင်းပင်လယ်ထ မျောပါသွားတော့ ငါတို့လိုက်ဆယ်ကြသေး

တယ်။ မင်းပင်လယ်အောက်မြှုပ်ဆင်းသွားတော့လည်း ငါတို့ ရေါ်ပို့
ပြီးရှုကြသေးတယ်ကျွဲ့။ လုံးဝမတွေ့တော့မှာဘဲ လက်လျှော့ကြတာ။
လျှော့ကြီး ကိုသိန်းမြှုကတော့ လေပြင်းတိုက်ပြီး လျှော့က်သွားတဲ့
အချိန်မှာ လွင့်စင်ကျလို့ ရေအောက်မြှုပ်သွားတယ်။ ဘယ်လို့မှ ဆယ်
မရလိုက်ဘူး။ မင်းကတော့ မြှုပ်ချည်ပေါ်ချည်မျော့သွားပြီးမှ နစ်မြှုပ်
ပါသွားတာကွာ့။ ငါတို့လည်း စိတ်မကောင်းဖြစ်ပြီး ငိုလိုက်ရတာကွာ့။
အခုတော့ မင်းက...”

ခရီးသွားဖော် သူ့သယ်ချင်းဖြစ်သူ လှမောင်က စကားပြောရင်း
ဝင်းနည်းစွာဖြင့် မျက်ရည်များစီးဆင်းလာသည်။ သူ့သယ်ချင်းအားလုံး
မျက်ရည်ပဲရသည်။ ဝင်းသာ၍လော.. ဝင်းနည်း၍လော မသိတော့
ပြီ။

“က.. သူ့သယ်ချင်းတို့ စိတ်မကောင်းမဖြစ်နဲ့တော့ကွာ့။ မင်းတို့
တာဝန်ကျေကြပါတယ်။ ငါလည်း အခုမသေသွားလေကွာ့။ ပြန်ရောက်
ထားပြီး။ ဟဲ...ဟဲ ကံကောင်းလို့ပေါ့ကွာ့၊ အေး... ဒါပေမယ့်
လျှော့ကြီး ဦးသိန်းမြှုအတွက်တော့ စိတ်မကောင်းပါသွားကွာ”

တစ်စွာလုံးစိုင်းအုံရောက်ရှိလာပြီး ကိုစိန်ထွမ်းအိမ်၌ လူစည်း
ကားလျက်ရှိသည်။ ဤဖြစ်ရပ်ဆန်းကြောင့် ကြားရာဇ်တိုင်းမယုံနိုင်ကြ
ဘဲ လာရောက်ကြည့်ရှုကြသည်။ သတင်းမေးကြသည်။ အမျိုးမျိုး
ဝေဖန်ပြေဆိုမေးမြန်းကြသည်။ နောက်ဆုံးတော့ “ငိုအားထက် ရယ်
အားသန်”ဆိုသလို တစိုးဝါးဖြင့် ပျော်ချွင်ကြသည်။

“အေးကွာ့.. သေကံမရောက်သက်မပျောက်ဆိုတာပေါ့ကွာ့၊
သေနွေ့မစွေ့သေးတော့ သေဆာက ပြန်လာရတာပေါ့။ မင်းတော်တော်
ကံကြီးတာပဲကွာ့။ အဲ ..နေပါဦး။ မင်း ရေထဲနစ်သွားပြီး ဘယ်ကို
ရောက်သွားတာလဲ၊ ဘယ်သူကယ်ပေးတာလဲ၊ လေးနစ်လောက်ကြာ

ပြီးမှ ဘယ်လိုလုပ်ပြီးပြစ်ရောက်လာတာလ ရှင်းစမ်းပါဉီးကွာ ဖိန့်တွန်းရှု”

“အေးလေကွာ... ငါလည်း ဘယ်လိုပြောရမှန်းတောင်မသိဘူး။ ငါသတိရလာတော့ ကျွန်းတစ်ကျွန်းပေါ်က တဲ့တစ်လုံးပေါ်ရောက်နေတယ်။ အနားမှာလည်း အသက်(၆၀)ကျော် အရွယ်လောက် ရသေ့တစ်ပါးကိုတွေ့ရတယ်။ ကျွန်းကလည်း လူသူမရှိဘူး။ တစ်ကျွန်းလုံးမှာ ဒီရသေ့နဲ့ငါတို့နှစ်ယောက်ပဲရှိတယ်။ သူက အသားမစား။ ငါးလည်းမစားဘူးပေါ့။ ဟင်းသီးဟင်းရွက် သစ်သီးသစ်ရွက်တွေကိစ္စားတယ်။ သူဖော်စပ်ထားတဲ့ အေးလုံးတွေကျွေးတယ်။ အချိန်မှန်မှန် တရားထိုင်ရတယ်။ တရားကျင့်ရတယ်။ ဆေးမြစ်တွေ့သွေ့ပါးပါးလိုးနေပူလှမ်း၊ ဆေးထောင်းရတယ်။ ဆေးဖော်ရတယ်။ အချိန်တွေလည်း ဘယ်လိုကုန်သွားမှန်းမသိဘူး။ အခါ သူငယ်ချင်းတို့ပြောပြုမှ လေးနှစ်လောက်ကြောခဲ့ပြီးဆိတ်ဘာ သတိထားမိတာ။ ငါလည်း အိမ်ကိုသတိရမိတာနဲ့ ရှင်ရသေ့ထဲမှ အကြိမ်ကြိမ်ခွင့်တောင်းခဲ့တယ်။ အခုလည်း ရှင်ရသေ့ စီစဉ်ပေးလိုက်လို့ လျေအကြံ့နဲ့ ဘယ်လိုကနေဘယ်လိုရောက်လာမှန်းမသိတော့ဘူး သူငယ်ချင်း။ အခါ ပြန်လိုက်ပြပါဆိုရင်တောင်ပြန်တတ်မှာမဟုတ်ဘူး။ မျက်စွေလည်နေတယ်ကွာ။ အင်း.. ထူးဆန်းတာတော့ တကယ်ထူးဆန်းတယ်ကွာ။ ငါလည်း မပြောတတ်တော့ဘူး။ အိပ်မက်မက်နေသလိုပါပဲကွာ”

“ကဲပါ .. ဒါတွေထားလိုက်ပါဉီး။ မင်းလည်း မမှတ်မိဘူးဆိုတော့ ဒီလိုကွာ မင်းနဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုပေါ်နေတယ်။ တော်တော်ထူးဆန်းတယ်ကွာ”

“ဘာလဲ.. ဘာထူးဆန်းနေပြန်ပြီးလဲကွာ”

ကိုစိန့်တွန်းက အလန့်တကြေားအော်မေးလိုက်သည်။

“ဒီလိုက္ခ.. ငါပြောပြုမယ်။ ငါတို့လည်း လေမှန်တိုင်းမိလို လျေမှာက်ပြီး အခက်အခဲအမျိုးမျို့နဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် ကျေး ဇူးရှင်ချက်လျေတစ်စင်းနဲ့တွေ့လို ရွာကိုပြန်ရောက်ခဲ့ကြတယ်။ ရွာကို ပြန်ရောက်တော့ မင်းတို့ရေနစ်သေဆုံးသွားကြောင်း အဖြစ်အပျက် အစုံအလင်ကို ပြောပြပြီး သက်ပျောက်ဆွမ်းတို့၊ ရက်လည်သရိတ် ဆွမ်းကျေး အမျှဝေခဲ့ကြတယ်ပေါ့ကွာ။ အဲဒီနောက် မကြာခင်မှာပဲ အင်း.. နှစ်နှစ်လောက်အကြာမှာပေါ့ကွာ၊ ရွာအထက်ပိုင်းမှာ လူဝင်စား စိန်ထွန်းလေးဆိုပြီး မင်းအတွက် လူဝင်စားပေါ်လာတယ်။ မင်းရော် သေခဲ့တဲ့အကြောင်း၊ လေမှန်တိုင်းကြောင့် ရွာက်လျေပျက်လို ပင်လယ် ထဲမျောပါသွားခဲ့ရပုံ သေဆုံးခဲ့ရပုံတွေကို စီကာပတ်ကိုး အကုန်ပြော ပြနိုင်တယ်ကွာ”

သူငယ်ချင်းများက တစ်ယောက်တစ်မျိုးစီ ပြန်လည်ပြောပြ ကြသည်။ ကိုစိန်ထွန်း၏အနီး ဒေါ်အေးအေးခိုင်ကလည်း ဤသို့ဝင် ပြောလိုက်ပြန်သည်။

“ဟုတ်တယ် အစ်ကိုထွန်း၊ အဲဒီကလေးက သုံးနှစ်ကျော် လေးနှစ်ထဲရောက်နေပြီး စကားသိတ်တတ်တယ်။ သိပ်လည်တယ် သိလား၊ ချစ်ဖို့လည်းကောင်းတယ်။ အစ်ကိုထွန်းရေထဲမျောပါသွားပြီး ပင်လယ်ထဲနှစ်သွားခဲ့တဲ့အကြောင်း၊ ပြီးတော့ အေးလက်ကိုဆပ်ကိုင် ပြီး သူမြန်းမဖြစ်ကြောင်း၊ ညီမလေးအေးမြှင့်ကိုလည်း သူရဲ့ခယ်မလေး ဖြစ်တဲ့အကြောင်း၊ ပြီးတော့ သူနဲ့အတူ ခရီးသွားခဲ့ကြတဲ့ ကိုစန်းအောင် တို့၊ ကိုသန်းလိုင်တို့ နာမည်တွေအားလုံး ပြောနိုင်တယ်။ ပြီးတော့ ရှိသေးတယ်။ လျေသူကြီး ဉီးသီးနှင့်မြက လျေမှာက်သွားလို အဝေးကို လွှင့်စင်ကျပြီး ရေနစ်သေဆုံးသွားခဲ့ရတဲ့အကြောင်းကအစ တိတိကျကျ ပြောပြတယ် အစ်ကိုထွန်းရယ်၊ သိပ်ခဲ့သို့မြှင့်ကောင်းတာပဲ သိလား”

ကိုစိန်တွန်း၏အနီး ဒေါ်အေးအောင်က ရွာထဲမှလျှပ်စာ အောင် စိန်တွန်းလေးအကြောင်းကို အသေးစိတ်ရှင်းလင်းပြောပြုသည်။

“ကဲ... ဒီလိုခိုရင် အဲဒီကလေးအခုံရှိလား။ ငါ စိတ်ဝင်စား တယ်ကွာ။ ကဲ.. ကြာတယ်ကွာ အခုံသွားကြရအောင်..လာ ..ထွားမယ်ကွာ”

ကိုစိန်တွန်းက စိတ်ဝင်စားသဖြင့် မတ်တပ်ထရပ်လိုက်သည်။ ကိုစိန်တွန်း၏သူငယ်ချင်းများနှင့် ရွာသားအချို့တို့ လိုက်ပါသွားကြသည်။ ရွာအထက်ပိုင်းက လူဝင်စားစိန်တွန်းလေးအိမ်သို့ ရောက်သွားကြသည်။

“ဟူ.. မခင်သိန်းရော စားပြီးကြပြီလား။ ဒီမှာ အညွှန်သည်ပါလာတယ်ဟူ”

“သွေ့ .. ဦးစန်းအောင်တို့ပါလား။ လာကြ ..ဝင်ကြလေ။ ဘာထူးလိုလဲဟင်”

“ဒီမှာလေဟာ.. စိန်တွန်းလေ၊ နှင့်ကလေးပြောပြောနေတဲ့ စိန်တွန်းလေဟာ။ မသေဘဲပြန်ရောက်လာလို့ဟာ။ နှင့် သားလေးကောဘယ်မှာလဲ”

မောင်စိန်တွန်းလေးမှာ အိမ်နောက်မီးဖိုခန်း၌ ဆောကစားနေရာမှ အညွှန်သည်များရောက်လာ၍ အိမ်ရှုံးခန်းဘက်သို့ ပြေးထွက်လာသည်။ “ဟူ.. ဘယ်သူလဲကွာ၊ စိန်တွန်း ဝင်စားတယ်ဆိုတာ.. ဘယ်မှာလဲကွေဟေး လာ.. သား ဦးဆီလာပါဦးကွာ”

ကိုစိန်တွန်းက ကလေးပြေးထွက်လာသည်ကို မြင်တွေ့လိုက်ရအို။ အသံအော်ကျယ်ဖြင့် နောက်နောက်ပြောင်ပြောင် ပြောလိုက်သည်။ ကလေးမှာ ကိုစိန်တွန်း၏အော်သံကြောင့် ပြေးလာရင်း ရပ်တန်သွားပြီး ငေးကြောင်သွားသည်။ မည်သို့မြှုမပြောဘဲ အညွှန်သည်

များကိုကြည့်ကာ အချိန်အတန်ကြာရပ်နေပြီးမှ ကြုံမြင်သို့ပျောစွေ
လဲကျေသွားသည်။ သတိလစ်သွားသည်။ ပွဲဖက်ပြီး မေးကြခေါ်က
လူပို့ဗြာသည်။

“စိန်ထွန်းလေး .. သား .. သားလေး၊ သားသားလေး
..စိန်ထွန်းလေး”

အမျိုးမျိုးပြုစုလှပ်နှီးအော်ခေါ်ကြသည်။ အားလုံးပျောယာခတ်
သွားကြသည်။ အချိန်အတန်ကြာမှု ကလေးသတိပြန်ရလာပြီး အားပါး
တရို့ချလိုက်သည်။

“အဟီးဟီး.. မေမေကြီး .. ဟီးဟီး”

အသံကျယ်လောင်စွာ ဗိုလ်လိုက်သည်။ အမျိုးမျိုးချောကြသည်။
မိခင်ဖြစ်သူ မခင်သိန်းက ပွဲချီပြီးမတ်တပ်ရပ်၍ ချောနလိုက်သည်။
အငိုတိတ်သွားသည်။

ကိုစိန်ထွန်းအကြောင်း မေးကြ၊ မြန်းကြ စကြသည်။ မည်သို့
မျှ မပြောတော့ပါ။ ထိုနေ့ ထိုအချိန်အခါမှစ၍ ကိုစိန်ထွန်းအကြောင်း၊
သေဆုံးသွားသူလျော့သူကြီး ဦးမြသိန်းအကြောင်း အစောင်ပြောပြကြ
ပြီး မေးကြ မြန်းကြသော်လည်း လူဝင်စားလေး စိန်ထွန်းလေးမှာ
ထိုအကြောင်းနှင့်ပတ်သက်၍ လုံးဝမြောတော့ပါ။ အခြားအကြောင်း
အရာများကိုသာ စကားလွှဲပြောသွားလေ့ရှိသည်။ ထိုနေ့မှစ၍ လူဝင်
စားလေး မောင်စိန်ထွန်းလေးတစ်ယောက် လူဝင်စားအဖြစ်မှ ကျွတ်
လွှတ်ကွယ်ပျောက်သွား၍ ပုံမှန်လူသားဘဝသို့ ပြန်လည်ရောက်ရှိလာ
တော့သည်။

(တောင်ကုတ်ဖြူနယ်အတွင်းမှ ဖြစ်ရပ်မှတ်စာစုရကို အမှတ်
တရာရေးဖွဲ့တင်ပြပါသည်။)

မင်းရွှေမင်း(တောင်ကုတ်)

အနိဒါ်ဝိုင်းဝင်
စွမ်းအားရှင်မေမေ



အနှစ်ဂိဏ်းဝင် စွမ်းဘားရှင်မေမေ

“ဖွားဖွား”

“ဟင် ဘာလဲ ငါမြေးရဲ့”

“ဖွားဖွားမပျော်ဘူးလားဟင်၊ သားကတော့ ဒီနှေ့သိပ်ပျော်
တာပဲ ဖွားဖွားရယ်၊ ပြီးတော့ ဖွားဖွားကိုလည်း သိပ်အားကျေတယ်သိ
လား”

“ဟင် ဟဲ-ဟဲ ငါမြေးလေးစကားက ထူးဆန်းနေပါလား၊
ပြောပါ၌းကွယ့် ဘာကိုအားကျေတာလဲလို့ဟင် ဟဲ-ဟဲ”

“ခေါ်-- တခြားတော့မဟုတ်ပါဘူး ဖွားဖွားရယ်၊ ဖွားဖွား
က အခုအချိန်ထိ အသက်(စံ)နှစ်ရှိတာတောင် နုပြု့လန်းဆန်းနေခဲ့
ပဲ၊ ပြီးတော့ သားသမီးမြေးမြစ်တွေနဲ့ တစ်စုတစ်စေးတည်း ပျော်ပျော်
ချွင်ခွင်နဲ့နေရတယ်။ ဒါကြောင့် ဖွားဖွားရဲ့ဘဝ၊ ဖွားဖွားရဲ့ကုသိုလ်က
အကျိုးပေးကို သားကအားကျေမိလိုပါ ဖွားဖွားရယ်”

“ခေါ် ---ဒါများသားရယ် ဟဲ-ဟဲ”

ဖွားဖွားအောင်သန်း၏ မြေးလေးတစ်ဦးဖြစ်သူ ဗိုလ်ကြီးကျော်

အေသုက ဝစ်းသာပိတ်ဖြစ်စွာဖြင့် ပြောပြန်ခြင်းဖြစ်သည်။ ဖွားဖွား အေါ်ခင်သန်းသည် ယခုနှစ်တွင် အသက်(၈၆)နှစ်ပြည့်သဖြင့် သား သမီးမြေးမြစ်များက မွေးနေမက်လာပွဲကျင်းပပေးခြင်းဖြစ်သည်။ မွေးနေမက်လာပွဲကိုလည်း အသက်(၇၀)ပြည့်မွေးနေမှုသည် ယနှစ် (၈၆) နှစ်ပြည့်မွေးနေအထိ နှစ်စဉ်မပျက် ဆင်ယင်ကျင်းပပေးပြီး ကျောင်းကန်ဘုရားများနှင့် အခြားသင့် လျှပ်သည့် နေရာဒေသများသို့ အလျော့ငွေများနှင့်အတူ လိုအပ်သောအသုံးအဆောင်ပစ္စည်းများကို ဆက်ကပ်လျှော့ဒါန်း၍ ကုသိုလ်ဆက်နေခဲ့ကြသည်မှာလည်း ရပ်နှီးရပ် ဝေးကြားသိရသူများအားလုံး ဝစ်းသာပိတ်ဖြစ်ကာ သာစုခေါ်ခဲ့ကြပါ သည်။ ဖွားဖွားအေါ်ခင်သန်း၏ မွန်မြတ်သောစေတနာ သွေ့ပါတရားနှင့် ထက်မြက်မှန်ကန်သောလမ်း၊ ပန်းတိုင်ရောက်အောင် စွမ်းအားပေးဆောင်နိုင်ခဲ့သော သတ္တုဇ္ဇာအားမာန်တို့ဖြင့် ပြည့်ဆွမ်းနေသော မိခင်စိတ် ဓာတ်ကို အားကျဂုဏ်ယူနေခိုက်ကြသည်။

ဤသည်မှာလည်း ဘဝကုသိုလ်အကျိုးပေးကြာင့်ဟု ဆိုရ မည်ဖြစ်သော်လည်း ဖွားဖွားအေါ်ခင်သန်း၏ ကိုယ်ကျင့်သိက္ခာ သမာ မိများနှင့် လူမမယ်သမီးလေးနှစ်ယောက်အပေါ်မှာ မိခင်မေတ္တာစေ တနာအရင်းခံဖြင့် ဘဝကိုအရှုံးမပေးပဲ ကြိုးစားရန်းကန်နိုင်ခဲ့လို့သာ ယခုလို သားသမီးမြေးမြစ်များနှင့်အတူ ပျော်ဆွင်ချမ်းမြော်စွာ နေထိုင်ခြင်းခြင်းဖြစ်သည်။

ဖွားဖွားအေါ်ခင်သန်း၏ နှပါးစဉ်က ငယ်ဘဝကိုပြန်တွေးနော် ၁၁၁:ကြည့်လိုက်မည်ဆိုလျှင်---

* * *

“ဟေး- ဖေဖေသမီးကြီး နိုးလာပြီလား၊ လာပါဦးကွ ဖေမ့် ဆီကို”

“ဟင်- ဖေဖေ ဘယ်တူနဲ့ကရောက်နေတာလဲဟင်၊ ဖေဖေ က သမီးတို့နဲ့ပြီး အကြာကြီး ဘယ်ကိုသွားနေတာလဲဟင် ဖေဖေ”

“ကြည့်စမ်း ဖေဖေသမီးက စကားတတ်လိုက်တာ၊ ဖေဖေ ဉာတုနဲ့က ရောက်ပါတယ်သမီး၊ သမီးတို့အိပ်နေလို့ မနှိုးခဲ့တာပါ။ ဖေဖေက သမီးတို့နဲ့ပြီး ဘယ်မှမသွားပါဘူးသမီးရယ်၊ ဖေဖေက အလုပ်ကိစ္စနဲ့ ရှုန်ကုန်ကိုသွားရတယ်။ အရောင်းအဝယ်ကိစ္စပဲ့ကွယ်”

“အေး-ဟုတ်တယ်သမီးရဲ့၊ သမီးတို့ဖေဖေက သမီးတို့အတွက် ငွေသွားရှာမေတာ့၊ ကုန်ပစ္စည်းအရောင်းအဝယ် သွားလုပ်တာသမီးရဲ့”
အဖော်းက သမီးတို့ကိုသိပ်ချစ်တာသိလားသမီး”

“မေမေ”

“ဟော- သမီးလေးနဲ့လာပြန်ပြီ ဟောဒီမှာကြည့်လိုက်ပါ၌ဦး
သမီး၊ အဲဒါဘယ်သူ့လဲသမီး သေချာကြည့်ပါ၌ဦး၊ ဖေဖေလေသမီးရဲ့”

“ဟဲ-ဟဲ သမီး ဖေဖေသမီးလေး လာပါ၌ဦး၊ ဖေဖေဆီလာပါ
၌ဦးကွာ”

“အင်း- အစ်ကိုသွားတာ ၅ လ၊ ၆ လလောက်ကြာသွားပြီ
ပဲလေ၊ အစ်ကိုရဲ့သမီးလေးက ငယ်သေးတော့ ရုတ်တရာ်ကြီး
ဘယ်မှတ်မိမှာလဲ အကိုရယ်၊ ကဲ-ကဲ လာကြ ထက် မျက်နှာသစ်
ခဲ့ကြ သမီးတို့သားအဖတွေစားဖို့ ရခိုင်မှန်တိချက်ထားတယ်၊ ကဲ-
လာ လာ မြန်မြန်လာက”

အောင်သန်း၏ခင်ပွန်း၊ သမီးလေးနှစ်ယောက်တို့၏ ဖောင်းတင်
သောင်းမှာ အရောင်းအဝယ်ကိစ္စဖြင့် ပြည့်-ရှုန်ကုန်-မန္တလေးမြှို့မှား
သို့ သွားလာမေ့သည်မှာ အချိန်ကာလအားဖြင့် ၅လ၊ ၆လခန့်ကြာ
ခဲ့ပြီဖြစ်သည်။ ဦးတင်သောင်းမှာ သမီးနှစ်ယောက်ရှိပြီး အကြီးမှာ

(င)နှစ်သမီးနှင့် အငယ်သမီးလေးမှာ အသက်(၂)နှစ်အရွယ်သာရှိကြသေးသည်။

ဦးတင်သောင်းကလည်း နေ့ဗောက် တို့ကို စိတ်ချုလက်ချထားခဲ့နိုင်သည်များ သူ့ယောက္ခာမအိမ်၊ နေ့ဗောက်အိမ်၏ အတူနေထိုင်လျက်ရှိကြသဖြင့် အောက်ဆုံးမတင်းဘဲ စိတ်ချုလက်ချထားနိုင်ခဲ့ခြင်းဖြစ်သည်။

မနက်စိုးလင်း၍ နေမြင့်သည်အခါန်တွင် ဦးတင်သောင်းတစ်ယောက် ရှုန်ကုန်ဘက်သို့ ခရီးသွားနေရာမှ ပြန်လည်ရောက်ရှိနေကြောင်း သတင်းကြားသိကြသဖြင့် အိမ်နှီးနားချင်း ရပ်ကွက်အတွင်းမှ အသိမီတ်ဆွဲသူငယ်ချင်းများ လာရောက်သတင်းမေးကြ၊ နှုတ်ဆက်ကြသဖြင့် ဦးတင်သောင်း၊ ဒေါ်ခင်သန်းတို့၏အိမ်တွင် ပျော်ရွင်စရာစည်ကားလျက်ရှိနေသည်။

ရပ်ကွက်အိမ်နှီးနားချင်းမှ လူငယ်လူခွဲယ် သုံး၊ လေးယောက်တို့ကလည်း စည်းသည်ကြီးဦးတင်သောင်း နံနက်စာထမင်းစားဖို့ အတွက် ဂိုင်းဝန်းကျည်လုပ်အားပေးဆောင်ရွက်ပေးကြသည်။ ဟင်းချက်စရာ ကြက်သတ်ကြက်မွေးနှုတ်ပေးကြပြီး လိုအပ်သလို ကူညီ စိုင်းဝန်းပေးကြသည်။ အထူးဖြင့် ဒေါ်ခင်သန်း၏မောင်လေးကိုကျော်ခန့်၊ ကိုရွေ့မောင်၊ ကိုလှဖေတိုက အရင်းနှီးဆုံးသူများဖြစ်၍ လည်း လိုအပ်သမျှပစ္စည်းသွားဝယ်ပေးခြင်း၊ ထင်းခွဲပေးခြင်းနှင့် အခြား လိုအပ်သမျှကူညီလုပ်ကိုင် ဆောင်ရွက်ပေးနေခဲ့ကြသည်။

“ဟေ့ ဟေ့ - ဟိုမှာ ရဲဘော်ဖြူတွေလာနေကြတယ်”

“အေး..အေး ဟုတ်တယ်ဟာ၊ ရဲဘော်ဖြူတွေ ဘာလာလုပ်ကြသလဲမသိဘူး”

ရဲဘော်ဖြူ(၃)ယောက်နှင့်အတူ ရပ်ကွက်ထဲမှ လူကြီး(၂)

ယောက်တို့ အိမ်ပေါ်သို့တက်ရောက်ကာ ဦးတင်သောင်းနှင့် အခြေ
အတင်အပြန်အလှန် စကားများပြောနေကြပြီး ခဏအကြောတွင် ရဲဘော
ဖြူများက ဦးတင်သောင်းကိုဖော်ဆောင်ရွက်သည်။

“ဖေဖေကြီး ဘယ်သွားမှာလဲ၊ သမီးတို့ကိုမထားခဲ့နဲ့ဖော်
ဖေဖေကြီး မြန်မြန်ပြန်လာခဲ့ပါနော်၊ ဟင့်-ဟင့်”

“ကဲ- တိတ်ပါသမီးရယ် မင့်ပါနဲ့ဖော် သမီးတို့ဖေဖေကြီး
ပြန်လာမှာပါ၊ လာ သမီးလေးလာ၊ မေမေတို့ မန်မန်သွားစားကြရ^၁
အောင်နော်သမီး”

သမီးငယ်နှစ်ယောက်၏မိခင် ဒေါ်ခင်သန်းမှာ သမီးလေးများ
စိတ်မကောင်းဖြစ်မှာစိုး၍ စိတ်ကိုတင်းထားကာ သမီးလေးများကို
ချောမောနေလိုက်ရသည်။ ခင်ပွန်းသည်ဦးတင်သောင်းမှာ ကုန်ရောင်း
ကုန်ဝယ်ကိုစွဲဖြင့် ပြည့်-ရန်ကုန်-မန္တလေးမြို့များသို့ သွားလာနေခဲ့
သည်မှာ ရလ၊ ဒေလကြာခဲ့ရာ မနေ့သွေကမှ အိမ်ကိုပြန်ရောက်လာခဲ့ပြီး
ယခု မန်ကိုပိုင်းတွင် သူဗုံးရဲဘော်ဖြူများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း
ကို ခံရပြန်သဖြင့် နေးဖြစ်သူဒေါ်ခင်သန်းခများမှာ သောကပူဇွဲ့မှုများ
ဖြစ်ရပြန်သည်။ သို့သော် လူမှမပေါ်နာနယ်သော သမီးလေး(၂)နှစ်
ယောက်ကို ပူဇွဲ့မှုများမကူးစက်စေချင်၍ ဟန်မှုယာမပျက် ချော
မေ့နေရသည်။

“သမီး- သမီးမခင်သန်း သမီးရေ့”

“ရှင်- ဦးလေး လာပါပြီ”

မိုးဖိုးချောင်း၍ သမီးနှစ်ယောက်နှင့် အလုပ်များနေသော ဒေါ်ခင်
သန်းတစ်ယောက် အိမ်ရွှေခန်းသို့ အပြေးအလွှားထွက်လာခဲ့သည်။
ဒေါ်ခင်သန်း၏ဦးလေးတော်စပ်သူ ဦးညိုသန်းရောက်ရှိလာပြီး ခင်ပွန်း
သည်ဦးတင်သောင်းကို သူဗုံးရဲဘော်ဖြူများ ဖမ်းဆီးခေါ်ဆောင်သွား

ခြင်းနှင့်ပတ်သက်၍ မေးမြန်းစုစုံများ သိရှိခဲ့သမျှကို လာရောက်ပြောပြ ခြင်းဖြစ်သည်။

“ဦးလေးလ သိသီချင်းပဲဟိုဘက်ကမ်း သူတို့ရုံးကိုလိုက်သွား
ပြီး ကျွန်ုရှိသူတွေနဲ့ ညီနှစ်းစုံစမ်းမေးမြန်းခဲ့တယ် သမီးရယ်၊ သူတို့
က သမီးခေါ်ပွန်းမောင်တင်သောင်းကို အထိုးရတပ်နဲ့ဆက်သွယ်တယ်၊
ဒီက ရဲဘော်ဖြူတွေရဲ့သတင်းကို အထိုးရတပ်ဘက်ကို သတင်းပို့
တယ်ဆိုတဲ့ စွဲချက်နဲ့ဖမ်းတယ်လို့ပြောတယ်။ အခု ခေါ်ယူစစ်ဆေး
မေးမြန်းလို့ မဟုတ်ဘူးဆိုရင်တော့ ဉာဏ်ပြန်လွှတ်ပေးပါမယ်လို့
ပြောလိုက်တယ်။ ဉာဏ်ကျေရင် ဦးလေးတစ်ခေါက်သွားလိုက်ဦးမယ်၊
အခုလဲ သူတို့မြို့အုပ်နဲ့သွားတွေ့လိုက်ဦးမယ်။ စိတ်အေးအေးထားပါ
သမီးနော်။ ဦးလေးအတတ်နှင့်ဆုံး ကြိုးစားပေးပါမယ်။ သမီး အဖော်
အမေတိုက်လဲ ယာခင်းထဲမှာရောက်နေကြတော့ သူတို့လည်း မအား
ကြဘူးလေ။ ရပါတယ် ဦးလေးရှုပါတယ်၊ ဘာမှစိတ်မပူနဲ့နော် သမီး”

ဒေါ်ခင်သန်း၏ခင်ပွန်း ဦးတင်သောင်းကို သူပုန်ရဲဘော်ဖြူတပ်
၏ ဖော်သံးမေးခေါ်ဆောင်သွားခြင်းနှင့်ပတ်သက်၍ ဦးလေးဦးညီသန်းနှင့်
ရပ်ကွက်လူငယ်များကြိုးစားအလေးထား ညီနှစ်းဆောင်ချက်ပေးကြ
သည်။ ရပ်ကွက်ထဲရှိ ရဲဘော်ဖြူအဖွဲ့၏ မြို့အုပ်ဆိုသူနှင့်လည်း
လိုအပ်သလို ညီနှစ်းချုကြိုးစားဆောင်ချက်ပေးကြသည်။ ငွေးတို့၏
ညီနှစ်းပြောကြားချက်အရ ဉာဏ်ပြန်လွှတ်မည်ဟု သတင်းထွက်လာ
ခဲ့သည်။

နှေ့လယ်ပိုင်းတွင် ဦးလေးဦးညီသန်းနှင့်အတူ ဒေါ်ခင်သန်း
နှင့်သမီးလေး(၂)ယောက်ပါလိုက်ပါပြီး ထမင်းချိုင့်သွားပို့ကြတယ်။
ခင်ပွန်းသည်ဦးတင်သောင်းအတွက် စီမံချက်ပြုတ်ထားသော ကြက်
သားဟင်း၊ ငါးသလောက်ဟင်း၊ ဟင်းခါးရည်များနှင့်အတူ တိုစရာ

ဗူးသီးပြုတ်၊ ဗူးချက်ပြုတ်၊ သစ္စားသီးများပါ စုလင်စွာယူဆောင်၍
လာခဲ့ကြသည်။ ချောင်းတစ်ဖက်ကမ်းသို့ လျှပြင်ကူးခတ်၍ မြေနီ
တော်လမ်းအတိုင်း ခြေလျှင်လျှောက်ခဲ့ကြရသည်။ ခင်ပွန်းဖြစ်သူနှင့်
တွေ့ချင်အော့ သမီးလေးများကလည်း ဖောင်နှင့်တွေ့ချင်အော်ဖြင့် မမော
နိုင်မဟန်းနိုင် လျှောက်လှမ်းလိုပါခဲ့ကြသည်။

“နိုင်း --- နိုင်း---”

သေနတ်သံ(၂)ချက်ဆင်းတိုက်ကြားလိုက်ရသည်။ ဦးညီသန်း
စိတ်ထဲတွင် ထင့်ကနဲဖြစ်သွားသည်။ ရဲဘော်ဖြူ၏ အတိရပ်၊ ယုတ်
မာသည့်စိတ်ဓာတ်ကို ပြလိုက်ကြပြီလား။ မောင်တင်သောင်းကို ရက်
စက်စွာသတ်ပစ်လိုက်ကြပြီလား သို့လော- သို့လော အတွေးစိတ်
များဝင်ကာ ခြေလှမ်းသွက်သွက်လျှောက်လိုက်သည်။

“လာ- သမီးလေး- လာ - သမီးလေးလျောင်းနေပြီ မဟုတ်
လား၊ လာ-လာ အဖိုးလေးချိုပ်းမယ်နော်”

“ရောက်တော့မလားဟင် အဖိုးလေး ဖေဖေကြီးလဲထမင်း
ဆာနာရော့မယ်။ မြန်မြန်သွားမှဖြစ်မယ်နော် အဖိုးလေး”

ဦးညီသန်းနှင့်အော်ခင်သန်းတို့က ကလေးတစ်ယောက်စီပွဲချို့
၍ ခြေလှမ်းကြော်းများဖြင့် လျှောက်လှမ်းလာခဲ့ကြရာ မကြာမိမှာပင်
ရဲဘော်ဖြူစခန်းထဲသို့ ရောက်ရှိသွားခဲ့ကြသည်။

သို့သော်--သို့သော်လည်း အလာကောင်းပေမယ့် အခါနောင်း
ခဲ့ကြပြီ။ စောစောက သေနတ်သံနှစ်ချက်နှင့်အတူ ဦးတင်သောင်း
လည်းလိုက်ပါသွားခဲ့ပြီးဖြစ်သည်ကို သိရှိလိုက်ကြရသည်။

“ခင်ဗျားတို့တွေ့ချင်တဲ့ ဂိုတင်သောင်း ဒီကရုံးအချုပ်ခန်းထဲ
မှာတော့ မရှိတော့ဘူးပြု၊ တွေ့ချင်တယ်ဆိုရင်တော့ ဟိုး ဟိုး တော့
စပ်မှားက ကျင်းထဲမှာသွားကြပွဲကြ”

“ဟေ --”

“ရှင်--”

ရဲဘော်ဖြူရှုံးထဲမှ ရဲဘော်တစ်ဦး၏ ပြောလိုက်သည့်စကား
ကြောင့် ဦးညီသန်းရော ဒေါ်ခင်သန်းပါအံ့အားသင့်သွားကြသည်။

“ချင်လန်-ခွပ်”

ဒေါ်ခင်သန်းလက်ထဲမှ ထမင်းချိုင်းရောဆွဲခြင်းပါ ပြုတ်ကျော်
ထမင်းရောဟင်းများပါ အားလုံးလွှင့်စင်ဖိတ်ကျကုန်ပါတော့သည်။

“တောက်-မိုက်ရှိုင်းလိုက်ကြတာများ”

“ဟေ့-ဟေ့ ဟိုဦးလေးကြီး အသက်မသေချင်ရင် ပါးစပ်ပိတ်
ထား”

“လာသမီး ဟိုဘက်ကိုသွားကြည့်လိုက်ကြရအောင် သမီး
လေးတို့လာကြ ဖေဖေကြီးကိုသွားကန်တော့ကြရအောင်နော်”

ဦးစီးသန်းမှာ စိတ်ကိုအတင်းအဆမှတ်ထိန်းချုပ်ပြီး သမီးလေးများ
ကို လက်တွဲခေါ်ဆောင်လျက် မောင်တင်သောင်းကိုမြှုပ်နှံထားရာ ပူဗုံ
နွေးနွေးမြေကျင်းပုံဖော်ရသို့ သွားရောက်ခဲ့ကြသည်။

“ဟင့်- ဖြစ်ရလေအကိုရယ်၊ ဒီမှာ အကိုသမီးလေးနှစ်ယောက်
ပါလာတယ်လေ၊ ထကြည့်ပါဦးလား အကိုရယ် အဟင့်ဟင့်”

မခင်သန်းခများမှာ စိတ်မထိန်းနိုင်တော့ဘဲ အားပါးတရင့်ချု
ချလိုက်သည်။ ပြီးတော့မှ စိတ်ကိုတင်းလိုက်ပြီး သမီးလေးနှစ်ယောက်
နှင့်အတူ ကိုတင်သောင်း၏မြေပုံကို ဦးချကန်တော့လိုက်ကြသည်။

“က သမီး ပြန်ကြရအောင် ဒီမှာ ကြာကြာနေရင် ဦးလေး
စိတ်အောင်သွေပေါ်ကဲလာရင် အားလုံးခုကွဲဖြစ်ကြမယ်။ စိတ်ထိန်း
ပါသမီးနော်၊ ဒီကောင်တွေမှာ ဥပဒေဆိုတာရှိတာမဟုတ်ဘူး။ သူတို့
ထင်ရှင်ထင်သလို မထင်ရှင်မထင်သလို ဇွတ်တရွတ်လုပ်တတ်ကြ

တယ်၊ မှားတယ် မှန်တယ်ခြားတတ်တဲ့ ကောင်တွေ မဟုတ်ဘူး သမီးရဲ လာ-လာ ပြန်ကြစိန်”

ဦးသို့သန်းက တူမကြီး မခင်သန်းနှင့်အတူ သမီးလေးနှစ် ယောက်တို့ကိုပါ ပုံခုံကိုဖက် လက်ကလေးတွေကိုတွေ့ယူကြပြီး ပြန်လာ ခဲ့ကြသည်။

“အဖိုးလေး--မေမေ ဘာဖြစ်လို့ငိုတာလဲဟင်”

“ဘာမှမဖြစ်ပါဘူး သမီးလေးရယ်--လာ-လာ အဖိုးလေးချိ ပေးမယ်လာ”

သူပုန်များဖြစ်ကြသော ရဲဘော်ဖြူတပ်ဖွဲ့ဝင်များသည် အစိုးရ စစ်တပ် တပ်မတော်တပ်ဖွဲ့မထားသော ကျေးဇားများတွင် ဗိုလ်ကျ အပ်ချပ်ကြသည်။ အစိုးစစ်တပ် ရဲနှစ်ရဲချိတက်ရောက်ရှိလာချိန်တွင် တော့တွင်းသို့ ဆုတ်ခွာထွက်ပြီးကြသည်။ အစိုးရစစ်တပ်များ ရွာထဲ သို့ချိတက်ရောက်ရှိလာချိန်များ၌ အခက်အခဲတစ်တစ်ရာ ပေါ်ပေါက် လာသည့်အခါ ရွာသူရွာသားများကို အကူအညီတောင်း၍ လုပ်ကိုင် ကုသိပေးသူများအား အစိုးရကို အားပေးသူအဖြစ်သတ်မှတ်ပြီး ခေါ်ယူ သတ်ပစ်လေ့ ရှိသည်။ လွန်စွာယုတ်မာသော ရဲဘော်ဖြူတပ်ဖွဲ့ဝင်ဖြစ် သည်။ ထိအချိန်က ရှိခိုင်ပြည့်နယ်၌ တောင်ကုတ်မြို့အနီးပတ်ဝန်းကျင်၏ အဗြားမြှုံးကြီးများ၌သာ အစိုးရစစ်တပ်က တပ်ဖွဲ့အပ်ချပ်လျက် ရှိသော်လည်း တောင်ကုတ်မြို့နယ်အတွင်း တန်းလွှဲရွာမအပါအဝင် မအီ၊ ဆားပြင်၊ လမ္မား၊ ကင်းတောင် စသည့်ရွာများတွင် ရဲဘော်ဖြူများ အပ်ချပ်လျက်ရှိကြသည်။ သူတို့မှာ သူပုန်များသာဖြစ်၍ ဥပဒေမဲ မင်းမဲ့စရိတ်ဆိုစွာအပ်ချပ်သဖြင့် ညွှေ့ယန်းနှင့်စက်သတ်ဖြတ်ခြင်းခဲ့ကြရ သူများရွာထဲတွင် ယခုကိုတင်သောင်းတစ်ယောက်လည်း သေချင်းမလှ သေခဲ့ ရသူများစာရင်း၌ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပေသည်။ ထိသို့

သေဆုံးသွားခဲ့ရသူများနှင့် ဆက်စွယ်၍ ဘဝပျက်ခဲ့ရသူ၊ ဘဝကို
ဆူးခလုတ်အက်ခဲများစွာတို့ဖြင့် ခက်ခဲကြမ်းတမ်းစွာ ရန်းကုန်ခဲ့ရသူ
ပေါင်းများစွာရှိကြသည်။ ထိုအထဲတွင် အသက်ငယ်ငယ်ချယ်ချယ်
ဖြင့် သမီးငယ်နှစ်ယောက်နှင့်အတူ ဘဝကိုကြမ်းတမ်းခက်ခဲစွာ
လျှောက်ခဲ့ရသူ မခင်သန်းလည်းတစ်ဦးအပါအဝင်ဖြစ်ခဲ့ရပြန်သည်။

သို့သော မခင်သန်းက ခွဲရှိသည်။ မှန်ရှိသည်။ မျှော်မှုံးရည်
ချယ်ချက်ကောင်းသည်။ ထိုအချိန်က မခင်သန်း၏အသက်မှာ ၂၀
ကျော်ကျော်ခန်းသာရှိသော ကလေးနှစ်ယောက်မိခင် မှနိုးမတစ်ဦး
ဖြစ်သည်ဆိုသော်လည်း မခင်သန်းသည် မျိုးရှိးဗာတိ မိဘဆွဲမျိုး
သန်းသဖြင့် မခင်သန်းမှာ အသားဖြူ၏။ ကိုယ်လုံးကိုယ်ပေါက် ယခု
ဓာတ်မော်ဒယ်များထက်ပင် ရုပ်ချောသည်။ တည်ကြည်အေးဆေး
သည်။ လိမ္မာယဉ်ကျေးမှုရှိသည်။

ငှုံးနှင့် မောင်တစ်ဝါးကွဲတော်စပ်သူ ကိုတင်မောင်အပ်ချုပ်
ဆိုင်တွင် စက်ချုပ်ပညာကိုသင်ယူခဲ့ပြီး မိမိအိမ်တွင် စက်ချုပ်ဆိုင်ဖွင့်
ကာ လုကြီးဝတ်၊ ကလေးဝတ်၊ မိန်းမဝတ်၊ ယောကျားဝတ်မှအစ
အားလုံးကိုလေက်ခဲ့ချုပ်လုပ်ပေးကာ သမီးလေးနှစ်ယောက်ကို ကျောင်း
ထားပေးသည်။ ပညာသင်ပေးသည်။

“သမီးစဉ်းစားနော် ရွာလယ်ပိုင်းက မောင်ထွန်းလှိုင်မိဘတွေ
က သမီးကိုလာတောင်းကြတယ်၊ သူသားကလည်း သဘောကျာတယ်
တဲ့၊ သူလည်း အကြိုက်မတွေ့လို လူပျိုးကြီးဖြစ်နေတာ။ အခုသမီးကို
တွေ့တော့မှ လက်ထပ်ချင်တယ်ဆိုပြီး သူမိဘတွေကိုတောင်းခိုင်း
လိုက်တယ်။ အဲဒါ သမီးသဘောကိုသိချင်တယ်”

ထိုသို့တောင်းရမ်းလာကြသည် မိဘများကလည်း တစ်ယောက်
မဟုတ်၊ နှစ်ယောက်လည်းမဟုတ် အခြားရွာများကပါ လာရောက်

တောင်းရမ်းကြသည်ကိုလည်း မခင်သန်းတစ်ယောက် လုံးစိတ်မ ဝင်စားခဲ့။ ငြင်းပယ်ခဲ့သည်ချည်းပင်ဖြစ်သည်။ မခင်သန်းမှာ ကလေး နှစ်ယောက်အမေဆိုသော်လည်း အသက်က ၂၀ ကျော်၊ ၃၀ တောင်မပြည့်သေး၊ အသားကဖြူ။ ကိုယ်လုံးကိုယ်ပေါက်ကလည်း အချို့အစားပြုပြစ်သဖြင့် ရွာ၏ကျက်သရေဆောင် အလှသရှိဆောင်း မှုခဲ့သူဖြစ်သည်။ မှုဆိုးမ ကလေးနှစ်ယောက်အမေဆိုသည်ကို ထည့် မတွက်မိကြပါ။ လှလည်းလှ၊ တည်လည်းတည်၊ ဆက်ဆံရေးလည်း ပျုံပျုံနှာ့တွေပြောတတ်ဆိုတတ်မို့လို ချမှတ်သူခင်သူ စုံမက်သူပေါ်များ သည်။ ဆွေမျိုးမိဘအသိင်းအရိုင်းများကလည်း အရွယ်ကောင်းတုန်း အခြေအနေပေးတုန်း အီမံယောင်ပြဇေဂျင်ကြသည်။ သို့သော်-

“အဒေါ်ရယ် ကျွန်မစိတ်ခဲးဖြတ်ထားပါပြီ။ ကျွန်မမှာ ချစ် စရာကောင်းတဲ့သမီးလေးနှစ်ယောက်ရှိနေပြီး။ အဖော်မလိုတော့ပါ ဘူး။ သမီးလေးတွေကိုလည်း ဘယ်ပတ္တေးနဲ့မှ အတူမနေချင်တော့ ပါဘူး။ အခုခုံ ကျွန်မဘဝလည်း သာယာပျော်ဆွင်စရာဖြစ်နေပါပြီ။ အေးအေးပဲနေပါရစေ အဒေါ်ရယ်နော်”

လာရောက်မဲဆွယ်ပြောသူများကို ထိုသို့ပင်ချေပေပြောလွှတ်လေ့ ရှိသည်။ မိဘဆွေမျိုးများကလည်း နာချုပ်ကြသည်။ သို့သော် သမီးလေး နှစ်ယောက်အတွက် အမေပါသစေချင်သည်။ စံတင်လောက်သော မေမေ၊ ဂုစ်ဝင်မေမေ၊ တာဝန်ကျေသောမေမေအဖြစ်သာ နှုပြချင် နေသည်။

မခင်သန်းသည် စက်ချုပ်ရင်းအိမ်ဆိုင်ကလေးကိုပါ တင်ရောင်း ထားသည်။ အိမ်ဆိုင်တွင် အန်းဆီ၊ နမ်းဆီ၊ ဓမ္မပဲလျှော်၊ သကြား၊ ဆပ်ပြာ၊ ရေနံဆီကအစ တစ်နှင့်တစ်ပိုင် အိမ်ဆိုင်ကလေးတင်ရောင်း သည်။ စက်ချုပ်ရင်းလုပ်ရသောအလုပ်ဖြစ်၍ မပင်ပန်းလှပါ။ ရုံဖော်ရခါ

မီဘများ၏ ပင်ရင်းအလုပ်ဖြစ်သော ငရှတ်၊ ကြက်သွန်း၊ အာဂုံး၊ ကဇ္ဈာန်း၊ ပဲ၊ ပြောင်း စသည့်ယာအလုပ်ကို သွားရောက်ကူလုပ်ပေး လေ့ရှိသည်။

သည်လိုနှင့် သမီးနှစ်ယောက် ၁၀ တန်းအောင်ကြသည်။ အကြီးမ ခင်ခင်က ၁၀ တန်းကို အလျင်အောင်၍ ဦးလေးများရှိရာ ရန်ကုန်သိပို၍ တဗ္ဗာသိလ်ပညာကို ဆက်လက်တက်ခိုင်းသည်။ အကြီးမ မခင်ခင်တဗ္ဗာသိလ် ဒုတိယနှစ်အရောက်တွင် အငယ်မ မမြင့်မြင့် က ၁၀ တန်းအောင်ပြန်သဖြင့် စစ်တွေဖြူ၍ ရွှေများများအိမ်သိပို၍ စစ်တွေကောလိပ်တွင်သွားတက်ရပါသည်။ စစ်တွေကောလိပ်မှ တစ်ဆင့် ပုသိမ်ကောလိပ်သို့ သွားတက်ရပြန်သည်။ ထိမှုတစ်ဆင့် ရန်ကုန်တဗ္ဗာသိလ်သို့ ပြောင်းရွှေပညာသင်ကြားရပြန်သည်။

မိခင်ဖြစ်သူ မခင်သန်းမှာ သမီးနှစ်ယောက်တဗ္ဗာသိလ်ပညာ ကိုတက်ရောက်သင်ကြားနေကြသဖြင့် မည်သည့်အရာနှင့်မျှမတူသော ဝမ်းသာပိတ်မျိုးကို ခံစားရပါသည်။ မိမိအနေဖြင့် တဗ္ဗာသိလ်ပညာ ကို မသင်ခဲ့ဖူး၍ မိမိသမီးနှစ်ယောက်ကို တဗ္ဗာသိလ်ပညာတတ်ကြီး တွေဖြစ်စေခဲ့သည်မှာ ယခုတော့ အနှစ်နှစ်အလလက မျှော်လင့် ခဲ့သည့် ရည်မှန်းခဲ့သည့် မျှော်လင့်ချက်၊ ရည်မှန်းချက်များပြီးပြည့်စုံစွာ အောင်မြင်ခဲ့ပြီဖြစ်၍ မည်သည့်အရာနှင့်မျှမတူသော ဝမ်းသာပိတ် ကိုခံစားလိုက်ရပါတော့သည်။

“က- ငါတူမကြီး လေးစားထိုက်ပါတယ်ကွယ်၊ ငါတူမကြီး က သမီးတွေအပေါ်မှာ တာဝန်ကျေလှပါပေတယ်။ မိခင်ရဲ့ မေတ္တာ ကို လက်တွေထဲပြလိုက်တာပါပဲကွယ်။ ငါတူမကြီးလည်း ဖတ်ဖူးလေမလားတော့မသိဘူး။ ဟို-အခံလိပ်ကဗျာ ဆရာမကြီးမစွဲက်ဖလက်ရှားရဲ့ အဆိုအမိန်ရေပြောရရင် မေတ္တာတရားခေါင်းပါးပြီး

အကြောင်နာတရားကင်းမဲ့တဲ့ ဤကမ္ဘာကြီးမှာ စွမ်းအားအကြီးမားဆုံး၊ အနက်ရှိုင်းဆုံးနှင့် ထာဝစဉ်ရှင်သန်နေတဲ့ မေတ္တာထုကို မိခင်များရဲ့ နှလုံးသားမှာသာ အစဉ်အမြဲတွေ့မြင်နိုင်၏တဲ့။

ဒါက ဦးလေးဖတ်ခဲ့ဖူးတာကို ပြောပြတာပါ။ ဟဲ ဟဲ တကယ် လည်းဟုတ်တယ်၏၏ မခင်သန်း”

မခင်သန်း၏ဦးလေး ဦးညီသန်းက သူတူမကြီး၏အနေအထိုင် အပြုအမူများကို သဘောကျဖွားဖြင့် ချီးကျူးစကားပြောပြန်ခြင်းဖြစ် သည်။

“ပြီးတော့ ပြင်သစ်သိုင်းပညာရှင် ဂျူးလာမစ်ရှေးလ်ကလည်း ဆိုစိန့်ထားတာရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ကြီးကျယ်မြင့်မြတ် သော ပုဂ္ဂိုလ်တိုင်းသည် ထိုကြီးကျယ်မြင့်မြတ်သောအမွှက် သူတို့၏ မိခင်များထဲမှ ရရှိကြသည့်လို့ဆိုထားတယ်။ မှန်တယ် ငါတူမနော်”

“ပြီးတော့ရှိသေးတယ် သမီးရဲ့ စပိန်စကားပုံကဆိုထားတယ်။ မိခင်ကောင်းတစ်ယောက်၏စွမ်းရည်သည် ဆရာပေါင်းမြောက်မြားစွာ တို့၏ စွမ်းရည်နှင့်ညီမျှ၏တဲ့ ဟုတ်တယ်၏၏ အခါဝါတူမကြီးက လက်တွေ့ပြလိုက်ပြီးမဟုတ်လား ဖော်၊ ဦးလေးရှာက်ယူပါတယ် သမီးရယ်”

“ဟာ- ဦးလေးကလဲ ဒီလောက်လည်းမဟုတ်ပါဘူး။ သမီးလေးတို့နှစ်ယောက်ကိုက ပညာစွမ်းရည်ထက်မြက်ကြလိုပါ ဦးလေးရယ်၊ ဟင်း ဟင်း”

“ဒုံး- ဒီလိုလည်း ဘယ်ဟုတ်ပါမလဲ သမီးရယ်၊ အမေဆိုတာ သားသမီးတွေအတွက် အင်အားပဲကွယ့်၊ အင်လိပ်ပညာရှင် အင်တေလာကဆိုထားတာရှိတယ်လေ။ အမေဆိုတာ အင်အား၊ အမေဆိုတာညာက်ပညာ၊ အမေဆိုတာ မေတ္တာပင်လယ်တဲ့သမီးရဲ့။ ပြီးတော့

လည်း ပြင်သစ်သစိုင်းပညာရှင် လူစီဒီဖြူဖြိုကဆိုထားသေးတယ်။ လူလောက၏ အနာဂတ်သည် မိခင်တို့၏လက်တွင်း၌သာတည်ရှိသည်တဲ့။ သိပ်မှန်တယ်။ အခုပဲကြည်းလေ ငါတူမကြီးရဲ့ သမီးလေးနှစ်ယောက်အနာဂတ်ဘဝတိုးတက်အောင်မြင်ဖို့အတွက် မိခင်ဖြစ်တဲ့ တူမကြီးကပဲ စီမံဆောင်ကြည်းပေးခဲ့တယ် မဟုတ်လားနော်။ ချီးကျူးပါတယ်။ ဦးလေးကတော့ ငါတူမကြီးကို ချီးကျူးရှင်ပြုပါတယ် ကွယ်၊ ဝမ်းလည်းသာတယ်။ ရှင်လည်းယဉ်ပါတယ် ငါတူမကြီးရယ် နော်”

“အဟင်း-ဟင်းဟင်း-ကဲပါ ထားလိုက်ပါတော့” ဦးလေး ချီးကျူးတာကို သမီးအားရပါးရ လှိုက်လှိုက်လွှဲလွှဲ ဝမ်းယန်းတာသာ ခံယဉ်ပါတယ် ဦးလေးရယ်။ ဒါပေမဲ့နော် ဦးလေးဆီကလည်း စွမ်းအား တွေ့၊ ဗဟိုသုတေသန အများကြီးရရှိခဲ့ပါတယ် ဦးလေးရယ်။ ဒါကြောင့် လည်း ပိုပြီးအားတက်မိပါတယ်။ အထူးသဖြင့် ဦးလေးပြောသလို သမီးရှုစွမ်းဆောင်ချက် ကောင်းမွန်မှန်ကုန်မှု၊ မိခင်ကောင်းတို့၏ စွမ်းဆောင်မှု၊ စိတ်ထားဖြူစွင်မှုတွေကြောင့် အခုခဲ့ သမီးလေးနှစ်ယောက် စလုံးဟာ တူတူသုလောက မဟာဘိဇ္ဇာဘူး၊ မဟာသိပ္ပါဘူးတွေ အသီးသီးရရှိ နေကြပြီး အလုပ်ခွင်မှာ ဝင်ရောက်လုပ်ကိုင်နေပြီးလေ ဦးလေးရယ်။ ဦးလေးပြောသလို သမီးလေး ဘာနဲ့မှ နှိုင်းယဉ်လို့မရနိုင်တဲ့ ဝမ်းသာ ပိတ်မျိုးကို မိခင်တစ်ယောက်အနေနဲ့ ခံစားနေရပါတယ်။ သူတို့လေး တွေဘဝ၊ သည်ထက်မက တိုးတက်သာယာကြည်နဲ့နိုင်ကြပါစေလို့ အမြဲခုတောင်းပေးနေပါတယ် ဦးလေးရယ်။ ဦးလေးကိုလည်း သမီးအထူးကျေးဇူးတင်ရှိပါတယ်။ ကဲ-ဦးလေးကို သမီးကန်တော့ပါတယ် ဦးလေးရယ်နော်”

မည်သို့ပင်ဆိုစေကာမူ ဖတေသိုးသမီးကလေးနှစ်ယောက်တို့၏
မိခင်ဖြစ်သူ ဒေါ်ခင်သန်း၏ ဖြူစင်သောမိခင်မေတ္တာ၊ စေတနာမိုးဉား
သန်းဖြူးမှုံးကြောင့် ယခုအခါတွင် သမီးကြီးခင်ခင်သန်းမှာ ရန်ကုန်
တဗ္ဗာသိုလ်(နိုင်ငံခြားဘာသာရွာနှင့်) ပါမောက္ဗာဖြစ်လည်းကောင်း၊
သမီးကယ်လေး မြင့်မြင့်သန်းမှာ ရန်ကုန်တဗ္ဗာသိုလ်မှ မဟာသိပ္ပါဘဲ
ကိုရှုပြီး ဝန်ကြီးဌာနတစ်ခုတွင် ခုတိယညွှန်ကြားရေးမှူး၊ ရာထူးဖြင့်
လည်းကောင်း၊ နိုင်ငံတာဝန်များကို ကျေဖွန်စွာထမ်းဆောင်ကြရင်း
ကျေးဇူးရှင်မိခင်ကြီးဒေါ်ခင်သန်းနှင့်အတူ ပျော်ဆွင်ချမ်းမြှော နေထိုင်
ကြကာ ကျေးဇူးရှင်မေမေ၊ စံတင်လောက်တဲ့မေမေ၊ ဂုဏ်ဝင်မေမေ၊
စွမ်းအားရှင်မေမေ၊ အာကမေမေ ဒေါ်ခင်သန်း၏ (၈၆)နှစ်မြောက်
မွေးနွေးမာ်လာပွဲကို သားသမီးမြေးများနှင့်အတူ စည်ကားသိုက်ဖြူက်
ပျော်ဆွင်စွာကျင်းပန်ကြသည်မှာ မေမေ အိုးမေမေ သီချင်းသံများသည်
လည်း အထက်ဘဝက်သို့တိုင်ညံလျက် ပတ်ဝန်းကျင်တစ်ခွင့်မှာ ြိမ့်
သွောင်းသာယာ၍ ြိမ့်ချမ်းကြည်သာ ရှိနေပါတော့သည်။

မင်းဆွဲမင်း(တောင်ကုတ်)

မြန်မာ့စိတ်ရင်း မြန်မာ့စိတ်ထား



မြန်မာစိတ်ရင်း မြန်မာစိတ်ယား

“ဟာ...ဆရာဒ္ဓ၊ တယ်မိမိကျနေပါလားဖူ။ စားပြီးပြီလား”

“ခေါ်..ဆရာနေမင်းထွန်းပါလားဖူ။ လာလေ။ ကျွန်ုတ်ဘာ
လည်း ခုပဲ ထမင်းစားပြီးလို့ သတင်းစာတိုင်ဖတ်နေတာဖူ”

တန်ကိုနွေနှေ တစ်နှေ့၏ နှေ့လယ် ၁၂ နာရီအချိန်ခန့်တွင်ဖြစ်
သည်။ ဆရာဦးရွှေမောင်တစ်ယောက် နှေ့လယ်စာထမင်းစားပြီးဖြစ်၍
အိမ်ရွှေဝရံတာ၌ ပက်လက်ကူလားတိုင်တစ်လုံးဖြင့် အေးအေးစွာတိုင်
ရင်း ကြော့မှုသတင်းစာကို စိတ်ဝင်စားစွာဖတ်ရှုနေခို့ ရပ်ကွက်ထဲမှာ
ရေးဖော်ရေးဖက် စာရေးဆရာ နေမင်းထွန်းရောက်လာပြီး အိမ်ပေါ်သို့
တက်လာသည်။ ဆရာဦးရွှေမောင်၏အနီးရှိ တိုင်ခုံလွှတ်တစ်လုံးတွင်
ဝင်ထိုင်လုံးကိုသည်။ လက်ထဲ၌ပါလာသော မရှုံးစာအုပ်တစ်အုပ်ကို
ဆရာဦးရွှေမောင်လက်ထဲသို့ ထိုးထည့်ရင်း-

“ဟောဒီ မရှုံးစာအုပ်တစ်အုပ်ကိုကြည့်လိုက်ပါ။
ဘယ်သူလဲလို့...။ ပြီးတော့ အဲဒီဝါးကိုလည်း ဖတ်ကြည့်လိုက်ပါ။
ဖူးဟဲ့ဟဲ့”

ဆရာဦးရွှေမောင်က ဆရာနေမင်းထွန်းထောက်ပြုသည့် ဝါး

သရပ်ဖော်ပန်းချို့ပုံကို စိက်ကြည့်နေလိုက်သည်။ ဦးရွှေမောင်၏သား
မောင်မင်းအောင်လည်း သူတို့အနီးသို့ရောက်လာပြီး စာအုပ်ထဲက ပန်းချို့
ပုံကို လှမ်းကြည့်လိုက်သည်။

“ဟင်...ဖေဖေ အေဒီပန်းချို့ပုံက ဖေဖေနဲ့တူလိုက်တာ။ ဖေဖေ
ပုံကို ရေးဆွဲထားတာ သေချာပါတယ် ဖေဖေ”

“အေး...ဟုတ်တယ်နော်၊ ဖေဖေပုံမှ ဖေဖေပုံအစစ်ပဲ။ က...
ဆရာနေမင်းထွန်းဘယ်လိုခြောင့် ကျွန်ုတ်ပုံပြစ်နေရတာလဲဗျာ။ ဝေါး
ရေးသူကလည်း ဆရာနေမင်းထွန်းပါပဲလား။ ဒီဝိုက်နွဲကျွန်ုတ် ဘယ်
လိုပတ်သက်နေတာလဲဗျာ”

ဆရာဦးရွှေမောင်က မဂ္ဂဇင်းတစ်အုပ်ပဲးကို ဟိုလှန် ဒီလှန်ဖြင့်
စူးစစ်းနေလိုက်သည်။

“ဆရာရွှေ...ဆရာ တကယ်မမှတ်မိတော့ဘူးလား။ အဲဒါ
ဆရာပုံဟုတ်ပါတယ်။ လွန်ခဲ့တဲ့သုံးလလောက်က ၂၀၉ အဲကွန်းဘတ်စ်
ကားပေါ်မှာဆရာမသိအောင် ကျွန်ုတ်ကိုယ်တိုင် မှတ်တမ်းတင်ဓာတ်ပုံ
ရှိက်ယူထားလိုက်ပြီး ပန်းချိုးဆရာမြတ်မိုးက ဝေါးသရပ်ဖော်ပန်းချို့ပြီး
ဆွဲထားတယ်လေ။ ကပါ...ဝေါးကြိုလည်း ဖတ်ကြည့်လိုက်ပါ၍း...
ဟဲ..ဟဲ”

ဆရာဦးရွှေမောင် တွေ့ဝေဝေးမောသွားသည်။ သူပုံကို သေချာ
စွာကြည့်ရင်း သဘောကျိုမိုပြီး ဝေါးကြိုလည်း ဟိုလှန်သည်လှန်ဖြင့်
စာမြည်းသဘောမျိုးဖြင့် ဖတ်ရှုလေ့လာကြည့်လိုက်သည်။

“မော်...သိပြီ..မှတ်မိပြီဗျာ။ ဟဲ..ဟဲ ညာနေပိုင်းရုံးဆင်းခိုင်
၂၀၉ အဲကွန်းဘတ်စ်ကားပေါ်မှာ လူတွေကအရမဲးကျပ်၊ ကျွန်ုတ်တော်
ကတော့ ကံကောင်းထောက်မစွာ ရှုံးနားက ထိုင်ခုံတစ်ခုံမှာ ထိုင်ရ
တယ်။ အင်း..ဟုတ်ပြီ..မှတ်မိပြီ။ ဟဲ..ဟဲ ဆရာနေမင်းထွန်းကတော့

စာရေးသရာဝိသပါပေတယ်များ။ ဒီမြင်ကွင်းလေးကို အမိအရဓာတ်ပုံ
ရှိက်ယူထားပြီး ဝလ္လာအဖြစ်ဖန်တီးပြီး စာဖတ်ပရိသတ်နဲ့ နိုင်ငံတော်
ကသိအောင် တင်ပြနိုင်လိုက်တာ ဆရာကိုချီးကျူးပါတယ်များ”

ဆရာဦးရွှေမောင်မှာ စာအုပ်ထဲက ဖန်တီးချိပုံပုံကို စိုက်ကြည့်ရင်း
ထိန္တ၊ ထိရက်၊ ထိအချိန်က ဖြစ်ပျက်ကြုံတွေ့ခဲ့ရသမျှ ပြန်လည်သတ်ရ
မြင်ယောင်လာမိပါတော့သည်။

* * *

ဦးရွှေမောင်သည် ညာမေး ၄ နာရီခြောတွင် လွယ်အိတ်လွယ်ကာ
၃၆ လမ်းအထက် မဂ္ဂဇင်းတိုက်မှ အလုပ်ဆင်းလာပြီး ဆူးလေမှုတ်ထိုင်း
တွင် ရွာသာကြီးလေးထောင့်ကန်စစ်မှုထမ်းဟောင်း စပြုရွာသို့ပြန်ရရှိ
၂၀၉ အဲကွန်းဘတ်စိကားကြီးအလာကို ထိုင်စောင့်နေလိုက်သည်။
ရွာသာကြီးလေးထောင့်ကန်စစ်မှုထမ်းဟောင်းစပြုရွာ(ယခုရပ်ကွက်)သို့
တိုက်ရှိက်ပြေးခွဲသည့်ကားမှာ ၂၀၉ တစ်စီးသာရှိသည်။ အထူးကား
၂၁၀ နှင့် ၁၈၂ အဲကွန်းဘတ်စိကားများရှိသော်လည်း လေးထောင့်ကန်း
စစ်မှုထမ်းဟောင်းစပြုရွာသို့မရောက်ဘဲ စီးပွားရေးတွေ့သို့လဲအလွန်
စိတ်ကျိုးမာရေးဆေးရုံးကြီးလမ်းဆုံး သပြောမှုတ်တိုင်းမြှို့တိုးပြီး
မြို့တဲ့သို့ပြန်လှည့်သည်။ စိတ်ကျိုးမာရေးဆေးရုံ့နှင့် စစ်မှုထမ်းဟောင်း
စပြုရွာသို့သွားလိုလွှင် သုံးသီကားခိုင်နာကား၊ ဆိုင်ကယ်များကိုစောင့်
ပြီး ဆက်သွားကြသည်။

ထို့ကြောင့်လည်း စစ်မှုထမ်းဟောင်းစပြုရွာ(လေးထောင့်ကန်)သို့
တိုက်ရှိက်ရောက်ရှိနိုင်မည့် ၂၀၉ အဲကွန်းဘတ်စိကားကြီးကို ဦးရွှေ
မောင်တစ်ယောက် ၆၈ကောင်းကောင်းဖြင့် စောင့်မြော်နေမိခြင်းဖြစ်ပေ
သည်။ ညာမေး ၄ နာရီခြောတွင်မေးဖို့တိုင်းမြှို့တိုင်းစောင့်ခဲ့သည်မှာ
ယခု ၅ နာရီခြောတွင်မေးဖို့တိုင်းဖြစ်သည်။ ၂၀၉ က အရိပ်အယောင်ပင် မတွေ့ရ

သေး။ ကားအရေအတွက်က နည်းလွန်းသည်။ စုစုပေါင်းမှ ၂၀၉ ကား ၅ စီးသာရှိကြောင်း သိရသည်။ မှတ်တိုင်၌ ၂၀၉ ကားကို စောင့်ခိုင်းနေစဉ် မြောက်ဥက္ကလာကားများ၊ တောင်ဥက္ကလာကားများ၊ မြောက်ဒရုံ၊ လိုင်သာယာ၊ အင်းစိန်စသည်ဖြင့် ကားပေါင်းများစွာ ရောက်ရှိပြီးဆွဲနေကြသော်လည်း စစ်မှုထမ်းဟောင်းစံပြုဆုံး(လေးထောင့်ကန်)သို့ပြီးဆွဲသည် ကားတစ်စီးမျှရောက်မလာ။ ရှိလာည်းမရှိ။ ၂၀၉ တစ်စီးသာ ပြီးဆွဲနေသည်။ ၂၀၉ မှာလည်း အစီးရော်သိုးလွန်းသဖြင့် စစ်မှုထမ်းဟောင်း စံပြုဆုံး(လေးထောင့်ကန်)မှ ဝန်ထမ်းများ ခရီးသွား ပြည်သူများမှာ ခုကွဲရောက်ကြရသည်။

ယခုလည်း ၂၀၉ အဲကွန်းဘတ်စ်ကားကို ထိုင်စောင့်နေကြသည့် ခရီးသည်များမှာ မှတ်တိုင်၌များပြားသည်ထက် များပြားနေသည်။ သို့သော်လည်း ၂၀၉ ကားပေါ်မလာသေးပါ။

“ဟာ...ဆရာ၊ အခုထိ ကားမရသေးဘူးလား။ ဟာ... ဆရာရယ်”

“အေး ၂၀၉ စောင့်နေတာကွာ၊ ကားကန်ည်းတော့ စောင့်ရ မှာပေါ့ကဲ့။ တခြားကားကိုစီးပြန်ရင်လည်း သုံးဆင့်လောက်တော့ ပြောင်းစီးရမယ်။ ဒါကြောင့် ၂၀၉ ကို နှီးရှိရှိနောင့်နေရတာကွာ။ ဟဲ..ဟဲ”

“ဟော..ဟိုမှာ.. ၂၀၉ လာပြီဆရာ”

“ညျှော်..အေး..တော်သေးတာပေါ့ကွာ။ ၆ နာရီမထိုးခင် ရောက်လာလို့။ ကဲ..သွားမယ်ကွာနော်”

ဦးရွှေမောင်တစ်ယောက် ပြောပြောဆုံးဆုံးပင် ၂၀၉ ကားပေါ်သို့ တိုးရွှေအလှုအယ်တက်လိုက်သည်။ ခရီးသည်ကများ၊ ကားက ခုံနေရာလွှတ်မရှိ။ မတ်တပ်ရှင်ဖို့တောင် ခြေချာရာမရှိ။ ဦးရွှေမောင်က

ဒရိုင်ဘာနောက်နားအထိ တိုးတွေ့သွားလိုက်သည်။ ကံအားလျှပ်စွာပင် ရှေ့ခုံးသံယာတော်များအတွက် သတ်မှတ်ထားသော ထိုင်ခံနောက်မှ တစ်ယောက်ထိုင်ခံတွင် အေရာရလိုက်သည်။ ရလိုက်ပုံမှာလည်း လူငယ် တစ်ယောက်က အလိုက်သိစွာထပေးလိုက်ခြင်းမကြာင့်ဖြစ်သည်။

“အဘ...ဒီမှာ ထိုင်ပါ။ အဘ...လာပါ”

“အေးကျယ်...ကျေးဇူးပါပဲ။ အဘက ခူးသိပ်မကောင်းတော့ ကြာကြာမရပ်နိုင်ဘူး။ ကျေးဇူးတွင်ပါတယ် သားရယ်။ ပေး... သား ထမင်းချိုင့်၊ အဘ ကိုင်ထားပေးမယ်”

“သွေ့.. ရပါတယ် အဘရယ်”

“ပေးပါသားရယ်...အဘကိုင်ထားပေးပါမယ်”

ကားတစ်စီးလုံး အေရာပြည့်ကျပ်သွားသည်အပြင် မတ်တပ်ရပ် စီးသူများမှာလည်း ခြေချွစရာနေရာပင်မရှိသဖြင့် တစ်ဦးနှင့်တစ်ဦး ပူးကပ်တင်းကျပ်လျှက်ရှိသည်။ ကားတော်တော်နှင့် မတွက်ဖြစ်သေးပါ။ လူခေါ်နေသေးသည်။

“ချွော့တိုင်..ငါးထပ် ခြောက်ထပ်၊ ဧေးကျွေး၊ စံပြော့ချွေး၊ ရွာသာ ကြီး၊ လေးထောင့်ကန်၊ ချောင်တယ်လာ..ချောင်တယ်။ အခုတွက်မှာ ...လာ..ချောင်တယ်”

ကားစပယ်ယာများက ဆူးလေမှတ်တိုင်တိုင် ကားရပ်ပြီးလူ စောင့်တင်နေသည်မှာ နာရီဝက်ခန့်ရှိနေပြီ။ မတွက်သေးပါ။ ညမေ ၆ နာရီထိုးနေပြီဖြစ်သည်။

“ခရီးသည်များ ဝေးရင် နောက်နားကိုတိုးဝင်ပေးပါ။ စောင်းတိုးပါ။ ငါးဖယ်တိုးလေး တိုးဝင်ပါ။ ခရီးသည်များ ကိုယ်ချင်းစာပါ။ သည်းခံခွင့်လွှာတ်ကြပါ။ ကျွေ့နောက်တို့က ဒီလို ရုံးတက်ရုံးဆင်းချိန် လေးကိုပဲ အားကိုးနေရတာပါ။ ကဲ ကဲ..နောက်ထပ် ၂၃ ယောက်ရှိ

တယ်။ စံပြုစေးကျော်ရင် ၂၅ပိ/၊ ကျိန်ခရီးသည်များအားလုံး ၂၀ဝ/စီ
ကားခပေးစီးကြမယ်။ အသင့်ထုတ်ထားကြပါ။ လက်တို့မတောင်းပါရ
စေနဲ့”

ကားစပယ်ယာသုံးယောက် ရှုံးတစ်ယောက် နောက်တစ်
ယောက်၊ အဆင်းအပေါက်ဝမှာတစ်ယောက်၊ အားလုံးတာဝန်ဂိုယ်စီ
အကင်းပါးပါး မျက်စီလျင်လျင် သွက်လက်ကြသည်။

“မောင်း ဆရာရေး”

စပယ်ယာ၏ အောင်သုံး

ကားစထွက်လာသည်။

“မြတ်း၊ အဘွား၊ ဒီမှာ လာထိုင်ပါ အဘွား”

ခရီးသည်ချင်း ကိုယ်ချင်းစာကြသည်။ သက်ကြီးချယ်အိများနှင့်
ကိုယ်ဝန်ဆောင်များ၊ ကလေးကိုပွဲချိထားသော ကလေးမိခင်များ၊
သီလရှင်များကို နေရာပေးတတ်ကြသည်။ ရဟန်းသံပာတော်များ
အတွက် ရှုံးခိုးခုံများတွင် “သံပာတော်များသာ” “သံပာတော်
များဦးစားပေးပါ” စသည်ဖြင့် စာတန်းကပ်ထားပြီး အလိုက်သိစွာ
ကုသိုလ်ယဉ်တတ်ကြသည်။ လူကျပ်၍ မတ်တပ်ရပ်လိုက်ပါလာရသူ
များ၏လက်ထဲမှ ဆွဲခြင်း၊ ထမင်းချိုင်း၊ လက်ဆွဲခိုက်များကို ထိုင်ခုံ
နေရာရထားသူများက ကူညီကိုင်ဆောင်ထိန်းသိမ်းပေးတတ်ကြသည်။
ဤသည်မှာလည်း မည်သည့်နိုင်ငံတွင်မှုမရှိသော မြန်မာတို့၏ ချစ်စရာ
ဓလ္လာစရိတ်များပင် ဖြစ်သည်။

ဆရာတိုးရွှေမောင်တစ်ယောက် ထိုင်ခုံတွင်နေရာရရှိ၍ ထိုင်လိုက်
ပါလာရင်း ခရီးသည်များ တိုးရွှေသွားလာလှပ်ရှားနေကြရပုံနှင့် ကား
စပယ်ယာများ၏ အောင်ဟတ်ပြောဆိုဆက်ဆံစွာကြပုံ၊ ခရီးသည်အချင်း
ချင်း ကိုယ်ချင်းစာနာစီတ်ဖြင့် မြန်မာတို့၏မေတ္တာ၊ ကရအာ၊ မှုဒ်တာ

တရားများပြည့်စုံပြီး မြန်မာလူသို့တို့၏ ချုပ်စရာကောင်းသော ယဉ်ကျော်
သိမ်းဆွဲသော အမှုအကျင့်များကို လေ့လာမှတ်သား သဘာကျလျက်
ရှိနေပါသည်။

၂၀၉ ဘတ်စကားကြီးမှာ ဆူးလေမှတ်တိုင်မှ ယောက်လမ်းမှတ်
တိုင်၊ ကျောက်တိုင်(တိရှိနှင့်ရှုံးမှတ်တိုင်မှ ဗဟန်း(၃)လမ်းမှတ်တိုင်သို့
ရောက်ခဲ့သည်။ ဗဟန်း(၃)လမ်းမှတ်တိုင်တွင် ရွှေတို့ဘုရားများအဖြစ်
ကို စောင့်ကြုံနေပြန်သည်။

“ရွှေရုံတိုင်၊ ဗန်ခါပင်၊ ငါးထပ်ခြားက်ထပ်၊ တာမွေအစိုင်း၊
ဈေးကျွေ၊ စံပြဿေး၊ ရွှေသာကြီးလေးထောင့်ကန် ချောင်တယ်လေ။
အခုထွက်မယ် လာ..လာ”

စပယ်ယာ၏ မှတ်တိုင်အစဉ်လိုက် အာသွက်လျှောသွက်ဖြင့်
မနားတမ်းတောက်လျှောက် အော်ဟာစ်သည်။ ခရီးသည်များ တိုးရွှေ
တက်လာကြပြန်သည်။

“တက်..တက်၊ မြန်မြန်တက်..အထဲဝင်စီးကြပါ။ မောင်း
ဆရာတော်”

၂၀၉ ဘတ်စကားကြီးမှာ ဗဟန်း(၃)လမ်းမှ ထွက်ခွာလာပြီး
ရေခဲဆိုင်မှတ်တိုင်(ယန်းချို့ပုံသင်တန်းကျောင်း)မှတ်တိုင်၊ ရွှေရုံတိုင်မှတ်
တိုင်၊ ဗန်ခါပင်၊ ငါးထပ်ခြားက်ထပ်မှ တာမွေအစိုင်းထိပ်မှတ်တိုင်တွင်
ရပ်နားပြန်သည်။ ငှင့်မှဆက်ထွက်လာရာ ရန်ကင်းဈေးကျွေမှတ်တိုင်
တွင် ကျောက်ချုရှင်ထားပြန်သည်။ ထိုဈေးကျွေမှတ်တိုင်တွင် အတက်
အဆင်းများသည်။ ကားပေါ်တွင် ခရီးသည်များ ကျပ်သည်ထက်ကျပ်
၍ ခြေချွဲစရာနေရာပင် မရှိတော့ပါ။ ခရီးသည်ချင်းလည်း ဘေးချင်း
ကပ်၊ ကျောချင်းထပ်နေဖြေဖြစ်သည်။ ညာ ငါ နာရီထိုးနေပြီဖြစ်သည်။
ရွှေသာကြီးလေးထောင့်ကန် ခရီးစဉ်အတွက် ဤ ၂၀၉ ဘတ်စကား

တစ်စီးကိုသာ အားထားနေကြရသာဖြင့် ကျပ်သည်ထက်ကျပ်ညှပ်စွာ စီးနှင့်လိုက်ပါလာခဲ့ရ၏။ ၂၀၉ အဲကျွန်းဘတ်စိကားအမည်ခံထားသော လည်း အအေးလျှတ်ထားခြင်းမရှိ တံခါးများကပျက်၊ ထိုင်ခံများကပျက်၊ စက်အရှိန်ကြောင့် တစ်ကားလုံးပူနှိက်၍ ဈေးတဒီးဒီးဖြင့် ခရီးသည် အချင်းချင်း ဈေးစီးများပူးကပ်နဲ့စော်စွာဖြင့် လိုက်ပါလာခဲ့ကြရသည်။

ဈေးကွေ့မှတ်တိုင်မှတဆင့် သံလမ်းမှတ်တိုင်သို့ ရောက်လာပါ သည်။ ခရီးသည်များ အလုအယက်တိုးရွှေ့တက်လာကြပြန်သည်။ ကားမှာ ကျပ်သည်ထက် ပိုကျပ်လာသည်။ ချစ်စရာကောင်းသည်က ခရီးသည်အချင်းချင်း ကူညီရှိင်းပင်း ဂါရဝတာရားထားတတ်ကြသည်။ “မောင်းဆရာရေး...အသင်းတိုက်ပါလား၊ ဝေနပါလား၊ ဘီအိမ့် ပါလား။ မှတ်တိုင်တွေမေးနေတယ်နော်။ မပါရင်တောက်လျှောက် မောင်းမှာ”

အသင်းတိုက်မှတ်တိုင်မရောက်စီ လမ်းဆုံးတွင် ကားလမ်းပြင်နေ သဖြင့် ၁၅ မိနစ်ခုနဲ့ အချိန်ကြန်ကြောနေပြန်သည်။ ငင်းမှ ဆက်လက် တွက်ခွာလာရာ အသင်းတိုက်မှတ်တိုင်၊ ဝေနမှတ်တိုင်၊ သယ်နှံးကျွန်း ဈေးမှတ်တိုင်၊ ငင်းမှ ဘီအိမ့်၊ ဘဝမြင့်မှတ်တိုင်တို့၌ အတင်အချုပြု လုပ်ပြီး စံပြုဈေးမှတ်တိုင်အနီးသို့ ရောက်ရှိလာခဲ့သည်။ သို့သော လမ်းတစ်လျှောက်၌ ကားတန်းကြီးဖြင့် ပြည့်ကျပ်နေပြန်သဖြင့် ဈေးမှတ်တိုင်သို့ရောက်ရဖို့ အချိန်များစွာသုတေသနပြန်သည်။ တရှုံးခရီးသည်များ က ဆင်း၍လမ်းလျှောက်သွားကြသည်။ စံပြုဈေးမှတ်တိုင်သို့ ရောက် ချိန်မှာ ည ၇ နာရီခြဲ့နေပြီဖြစ်သည်။

စံပြုဈေးမှတ်တိုင်တွင် ခရီးသည်အတက်အဆင်းအများဆုံးဖြစ် သည်။ ဂျုပြည့်ကျပ်၍ ခြေချာစရာနေရာလပ်မရှိတော့မှ ရွာသာကြီးလေး ထောင့်ကန်း(စစ်မှုထမ်းဟောင်းစံပြုဆွာ)သို့ ခရီးစထွက်ခဲ့သည်။ ကားပေါ်

တွင် ခရီးသည်များလွန်းသဖြင့် အသက်ရှုမဝတဲ့ မွမ်းကျပ်လာသည်။
စံပြနေ့ဗုံးမှတ်တိုင်တွင် ခရီးသည်များသလောက် စေးသည်များ
ကလည်း အလွန်များသည်။

“ငုံးဥပြုတ် .. ကြက်ဥပြုတ်”

“ပန်းသီး..လီမွှေ့သီး..စပျစ်သီး”

“ရေသန့်ဘူး..စီပလပ်အချို့ရည်”

“ပြောင်းဖူး..ပြောင်းဖူးရမယ်၊ တစ်ရာပါ”

“ကွမ်းယာရမယ် .. ကွမ်းယာ”

ကားပေါ်တက်ရောင်းကြသည်။ ခရီးသည်များကလည်း ဝယ်
ကြသည်။ ကားပေါ်တွင် လူများက ကျပ်သည်ထက် ကျပ်ည်လာ
သဖြင့် စေးသည်များ ကားအောက်မှအော်၍ ရောင်းကြသည်။ စံပြ
နေ့ဗုံးတွင် ကားပေါင်းနဲ့၊ လိုင်းပေါင်းနဲ့လှသည်။

၂၀၉ အဲကွန်းဘတ်စိကားကြီးလည်း လူပြည့်ကျပ်၍ ဆက်
လက်ထွက်ခွာခဲ့ရာ ကားကြီးဂိတ်မှတ်တိုင်၊ တံတားဖြူဇှတ်တိုင်တို့မြို့
ရပ်တန်း၍ လူခေါ်ပြန်သည်။ ကားပေါ်တွင် ခရီးသည်များ ကျပ်ည်ပဲ
နေသဖြင့် ခြေချွတရာနေရာလပ်မရှိဖြစ်နေသည်။ ဆေးလိပ်နဲ့ ကွမ်းယာ
နဲ့၊ ဆေးရွက်ကြီးနဲ့၊ ခြေားနဲ့၊ အနဲ့မျိုးစုံ ရှာရှိက်နေကြရသည်။

“မောင်းဆရာရေ”

ကားမှာ ရူးခေါ်အရှုံးမြှင့်၍ ထွက်လိုက်သည်။ ဒရိုင်ဘာက
စပယ်ယာကို လုမ်းအော်လိုက်သည်။

“ကားတံခါးပိတ်ထား..ရှေ့မှာ လူညွှန်ကင်းရှိတယ်”

ရှေ့တွင် စည်းကမ်းထိန်းသီမ်းရေးရဲများက ဦးထုပ်ဖြူ၍ အကို
ဖြူဖြင့် အဝေးကမြင်နိုင်သည်။ စပယ်ယာကလည်း အကင်းပါးသည်။
ချက်ချင်း ကားတံခါးပိတ်လိုက်သည်။

“ဒေါက်..ဒေါက်..ခုတ်..ခုတ်”

“ဟ..မင်း ထမင်းချိုင်က ငါပုံးကို လာရှိက်နေပါလားကွာ။
ပေးပါကွာ..ဘဘာတိုင်ထားပေးပါမယ်..ပေး ပေး”

“ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ် ဘဘာ”

မော်တော်ကားလက်တန်းကို မမြှို့တုဖို့ ဆွဲကိုင်ထားရင်း မတ်တပ်
ရပ်စီးနှင့်လိုက်ပါလာရသော လူငယ်တစ်ဦး၏ ထမင်းချိုင်က ဦးရွှေ
မောင်၏ပုံးကို တအေါက်ဒေါက် တုရုတ်ခုတ်ဖြင့် ရိုက်ခတ်နေသဖြင့်
ဦးရွှေမောင်က ထမင်းချိုင်ကို လုမ်းဆွဲယူရင်း ကူညီကိုင်ထားပေးလိုက်
သည်။ နောက်တစ်ဖော် အလုပ်ပြန်ကလေးမလေးတစ်ယောက်။

“ပေး..ပေး.. သမီးဆွဲခြင်း၊ ဘဘာကို ပေးထား”

“မော်..ဟုတ်ကဲ့၊ ကျေးဇူးပဲ ဘဘာ”

တံတားဖြူမှတ်တိုင်မှ ကားအထွက်တွင် ရှုံးခြုံက အတင်း
တိုးတက်ပြန်သည်။ စပယ်ယာက ကားတံခါးကို အတင်းပိတ်သည်။
ပိတ်၍မရဖြစ်နေသည်။

“မရရင် မတက်နဲ့ ရှုံးမှာ ရဲရှိတယ်။ တံခါးပိတ်လို့ မရတော့
ဘူး။ မတက်နဲ့ ပြောနေတာများ။ ဆင်း ..ဆင်း ပြန်ဆင်း မောင်း...
ဆရာရေ့”

ခရီးသည်များ အတက်များနေသဖြင့် စပယ်ယာက ထိန်းမနိုင်
တော့ဘဲ အတင်းမောင်းခိုင်းရသည့်အခြေအနေသို့ ရောက်ရသည်။
ခရီးသည်များကလည်း မိုးချုပ်နဲ့ဖြစ်၍ အိမ်သို့အမြန်ရောက်ချင်ကြ
သည်။ ၂၀၉ ကားကလည်း ရှားရှားပါးပါး၊ နောက်တစ်စီးရဖို့ မလွယ်
ပါ။ စပယ်ယာကလည်း အားလုံးကိုတင်ချင်သည်။ ကားထဲမှာက
မတန်တဆတင်ထားပြီး ဖြစ်သည်။ ရုံးဆင်းခိုင်ဖြစ်၍ လူချင်းကျောခြင်း
ထိကပ်နေကြပြီး စပယ်ယာက စကားပြောမချိသာကြမ်းတမ်းစွာ ပြော

တတ်ကြသည့်အဖြင့် ကားပေါ်ပါခေရီးသည်များကို နေရာချေပေးသည့် အခါ ပန်းရုံဆရာတို့က အုတ်နိုင်များကို တစ်ချပ်ချင်း ထပ်စီသလို စနစ်တကျ စီပေးတတ်ကြသည်။

“လမ်းဆုံးပါလား၊ နတ်စင်ပါလာ..မှတ်တိုင်ကို မေးတယ် နော်.. ဖြေကြပါ”

စပယ်ယာက ကားထဲဝင်၍ ကားခကောက်၍မရ။ ကျုပ်ည်း
နေသဖြင့် ဝင်၍မရ။ ကျုပ်ည်းနေသဖြင့် အတာက်အဆင်းအဝင်အထွက်
မလွယ်။ အချင်းချင်း ချွေးနှုံက မခံသာ။ အဲကျွန်းဘတ်စ်ကားဖြစ်၍
နှုန်းကလုံ လေကမတိုး။ ပူဇ္ဈိုက်ပြီး အောက်ကျိုကျို ဌီးစီမှုးအောက်
ဖြစ်လာကြသည်။

“ကျိုး.. ကျိုး .. ကျိုး”

“အား.. အမလေး”

“အားလုံး လက်ကိုင်တန်းကို ကိုင်ထားကြပါ။ လိုအပ်ရင်
ဘရိတ်သုံးပါမယ်”

တောင်မြောက်လမ်းဆုံး မီးရွှေ့ပိုင့်မီးနှုံးဖြင့် ကားထိုးရပ်လိုက်
သည်။ ရုတ်တရက်မို့ အားလုံးယိမ်းထိုးကုန်ကြသည်။ သို့သော် တစ်ဦး
နှင့်တစ်ဦး တင်းကြပ်နှုက်ထားကြသဖြင့် လဲကျွေးမှုင်းမရှိ။ အားလုံး
ကြောက်လန်းပြီး အော်ဟစ်ဆူညံသွားကြသည်။ မီးစီမံးပြု၍ ကားဆက်
ထွက်လာသည်။

“ပေး.. ပေး .. ပေးထားပါများ။ ခင်ဗျားဒီတ်ကြီး ကျုပ်
ကိုင်ထားပေးပါမယ်”

ဆရာဦးရွှေမောင်က သူ့သားမှ အသက်ကြီးကြီး အသက်
၅၀ ကော်ခန့် လူကြီးတစ်ဦးအား လုမ်းပြောလိုက်ခြင်းဖြစ်သည်။
ထိုလူကြီးမှာ လက်တစ်ဖက်က လက်ဆဲအီတ်ကြီးကိုင်လျက် ကျွန်း

တစ်ဖက်က လက်တန်းကို လှမ်းဆွဲကိုင်ထားရာတွင် ကားဘရိတ်အုပ် လိုက်တိုင်း လဲကျမလိုပိမ်းထိုးသွားသဖြင့် ထိုသူ၏လက်ဆွဲအိတ်ကို ဆရာဦးရွှေမောင်က လှမ်းကူစွဲလိုက်ခြင်းဖြစ်သည်။

“ဟိုကလေး.. ဒီဘက်ကိုလာ.. ဟောဒီဘဘ ထိုင်ခဲ့ရဲလက် တန်းကိုကိုင်ထား”

“ဟာ..သမီးလေး လေမတိုးလို ခေါင်းမူးနေတယ် ထင်ပါရဲ။ ရော..ရော၊ ဟောဒီမှာ ရှူဗေားလေးရှူဗိုက်။ အမူးပွားက်သွားလိမ့် မယ်”

ခရီးသည်အချင်းချင်း ရိုင်းပင်းကူညီပေးကြသည်။ နေရာမရ၍ မွန်းကျပ်နေကြသော်လည်း အချင်းချင်းမွန်မြတ်စိတ်ထားကြောင့် စိတ် ချမ်းသာကြရသည်။ စိတ်ချမ်းမြောကြရသည်။ ဤသည်မှာလည်း မည်သည့်နိုင်ငံတွင်မှ မရှိသော၊ မကြားဖူးသော မြန်မာတို့၏မွန်မြတ် သော နှလုံးသားပိုင်ရှင်များကြောင့်ပင်ဖြစ်သည်။

“ပေး..ပေး သမီး၊ ပန်းစည်း ဘဘကိုင်ပေးထားမယ်”

“ဟုတ်ကဲ ဘဘ၊ ကျေးဇူးတင်ပါတယ်”

ဆရာဦးရွှေမောင်အနီးမှ အမျိုးသမီးငယ်တစ်ဦးက စံပြနေ့ဗျာ ဝယ်ယူလာသော ပန်းစည်းကြီးကို ဓမ္မကျိုးမပဲ့မပျက်စီးရအောင် ဂရ တစိုက်ပွဲဖက်ရောင်တိမ်း၍ ခက်ခဲစွာကိုင်ထားရသည်ကို ဆရာဦးရွှေ မောင်က လှမ်းယူကိုင်ထားပေးလိုက်ခြင်းဖြစ်သည်။ မွန်မြတ်စိတ်ထား ပင်ဖြစ်သည်။ ဆရာဦးရွှေမောင်၏ ဘားနားမှ အမျိုးသမီးငယ်တစ်ဦး ကလည်း ဆွဲခြင်းက တစ်ဖက်ကိုင်၍ ကျွန်းလက်တစ်ဖက်က လက် တန်းကို မဖို့တမို့ဆွဲကိုင်နေရသဖြင့် ကားဘရိတ်အုပ်လိုက်တိုင်း ဒယိုး ဒယိုင်ဖြစ်နေသဖြင့် ဦးရွှေမောင်မနေသာတော့ဘဲ..

“သမီး..ပေး..ပေး၊ သမီးဆွဲခြင်း ဘဘပေးထား”

“ဟုတ်ကဲ..ကျေးဇူးပါပဲ ဘဘရယ်”

“ဟောဒီ သမီးလေးလည်း လက်ထဲက ထမင်းချိုင့် ဘဘ ပေးထား”

“ဟာ.. ရပါတယ် ဘဘရယ်၊ ဘဘမှာ များနေပါပြီ.. ရပါတယ် ဘဘရယ်”

“ကဲ..ပေးပါ ဘဘထိုင်ခဲ့နဲ့ ထိုင်နေတာပဲ။ ရင်ခွင်ထဲ ထည့် ထားလိုလည်း ရတယ်။ ဒီဘေးမှာ ချထားလိုလည်းရတယ်။ ပေး.. ပေး ကားကကျပ်နေတော့ သမီးတို့က လက်တစ်ဖက်မအားတော့ လဲကျသွားနိုင်တယ်”

“ဟုတ်ကဲ..ကျေးဇူးတင်ပါတယ် ဘဘ”

ဆရာဦးရွှေမောင်က ကလေးမလေး၏ ထမင်းချိုင့်ကို ရင်ခွင် ထဲရှိ ဆွဲခြင်းထဲသို့ ပေါင်းထည့်ထားပေးလိုက်သည်။ ဆရာဦးရွှေ မောင်၏ ရင်ခွင်ထဲတွင် ဆွဲခြင်းနှစ်လုံး၊ ထမင်းချိုင့်နှစ်လုံး၊ လက်ဆွဲ အိတ်ကြီးက တစ်လုံးအပြင် ထိုင်ခဲ့ပေါ်တွင် ထမင်းချိုင့်က တစ်ဖက်နှစ် ချိုင်နှင့် လက်ထဲတွင် ဖို့စည်းကြီးတစ်စည်းတို့ကို တာဝန်ယူထိန်း သိမ်းကိုင်ထားပေးသည့် ဆရာဦးရွှေမောင်၏ မြင်ကွင်းပုံသဏ္ဌာန်မှာ မြန်မာလူမျိုး၊ မြန်မာစိတ်ဓာတ်၊ မြန်မာစိတ်ရင်း၊ မြန်မာစိတ်ထား မွန်မြတ်နှလုံးသားကို ပြေသလိုက်ခြင်းပင်ဖြစ်၍ ဤမြင်ကွင်းကို ရှုမြင် နေရာသူတိုင်း ပိတ်သောမန်သေဖြစ်ကြရပါသည်။

၂၀၉ အဲကွန်းဘတ်စိကားကြီးမှာလည်း နတ်စင်မှတ်တိုင် မရောက်မီ နတ်စင်လမ်းဆုံးမှာပင် လမ်းပိတ်နေ၍ ဘု မိနစ်ခန့်ကြန့် ကြာခဲ့ရပြီး နတ်စင်လမ်းမှတ်တိုင်၊ သင်တန်းကျောင်းမှတ်တိုင်၊ တပ် ရင်း(၃)မှတ်တိုင်၊ ဦးထွန်းမြတ်မှတ်တိုင်မှ ၁၄၀ မှတ်တိုင်သို့ရောက်ခဲ့သည်။ ၁၄၀ မှတ်တိုင်တွင် ကားပေါ်ပါလူအင်အား တစ်ဝက်ကျော်ခန့်

ဆင်းသွားကြသဖြင့် ကားချောင်သွားသည်။ အသက်ရှူးချောင်၍ လွတ်လပါပါးစွာ စီးလိုက်ပါလာကြသည်။ ထိုမှတစ်ဆင့် စီးပွားရေးတွေသိလိမှတ်တိုင်၊ အအေးခန်းမှတ်တိုင်၊ ဒီဇင်ဘာအလယ်ပေါက်မှတ်တိုင်မှ သပြောမှတ်တိုင် (စိတ်ရောဂါအထူးကုဆေးရုံကြီးလမ်းဆုံး) သို့ရောက်သည်။ ခရီးသည်များ တက်ဆင်းကြသည်။ ငြင်းမှဆက်ထွက်လာရာ မှန်ဖို့မှတ်တိုင်၊ သမရိပ်သာမှတ်တိုင်များပြီးမှ လေးဆောင်ကန်စစ်မှုထမ်းဟောင်းပါပြော (ယခု အမှတ်(၁)စစ်မှုထမ်းဟောင်းပါပြောတွက်) ၂၀၉ ကားကြီးဂိတ်ဆုံးသို့ ည် ၈ နာရီခန့်တွင် အေးချမ်းစွာဆိုက်ရောက်ခဲ့ကြသည်။

“ကဲ... ခရီးသည်များ ဂိတ်ဆုံးပါပြီ။ ကိုယ့်ပစ္စည်းကိုယ် ပြန်စစ်ပါ။ မေ့ကျွန်းခဲ့မယ်နော်... ကျေးဇူးတင်ပါတယ်ခင်များ”

လမ်းခရီးတွင် အချိန် ၃ နာရီကျော် ကြောမြင့်ခဲ့သော်လည်း ဦးရွှေမောင်အနေဖြင့် ကျော်မှုဖြစ်မိပါသည်။ ကုသိုလ်ကောင်းမှုများတတ်နိုင်သရွှေ ကူညီဆောင်ရွက်ပေးခဲ့ရသည်။ မြန်မာတို့၏စိတ်ထားကို သိရှိခွင့်ရခဲ့သည်။ ဆရာတိုးရွှေမောင်နည်းတူ အခြားခရီးသည်များလည်း တတ်နိုင်သရွှေ ကူညီရှိင်းပင်းခဲ့ကြသည်။ လူအချင်းချင်းရှိင်းပင်းကူညီကြသည်။ လမ်းခရီးတစ်ယွောက် တတ်နိုင်သရွှေ ကူညီဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ဦးရွှေမောင် ပိတ္တာရွမ်းမိသည်။ ဦးရွှေမောင်ကိုလည်း မေတ္တာတ္တာပြန်ပေးစွမ်းကြသည်။ လမ်းခရီးတစ်ယွောက် ဦးရွှေမောင်ရလိုက်သည်က လူတိုင်း၏နှုတ်များမှ “ကျေးဇူးတင်ပါတယ်” “ကျေးဇူးပါဝါ” စသဖြင့် ကျေးဇူးမေတ္တာစကားများစွာကို ဆရာတိုးရွှေမောင်၏ရင်ထဲ၌ ပြည့်ပြည့်၎ဝ တာမွေတပိုက်ကြီး ခံစားရရှိလိုက်ပါတော့သည်။

မင်းရွှေမင်း(တောင်ကုတ်)

ခွင့်လွှတ်ကြပါတော့ . . . နော်



ခိုင်ညွတ်ကြပါတော့နော်

“ဟုတ်ကဲ့... အမိကရည်ရွယ်ချက်ကတော့ တိမ်ကောပပျောက်လှဖြစ်အောင် ကျွန်တော်တို့ရဲ့ ရရှိင်ရှိးရာသကြံနဲ့ ရေသဘင်ပွဲတော်ကို ဖော်ထုတ်ပြသချင်လိုပါပဲ။ ဒါကြောင့် ကျွန်တော်တို့ ရရှိင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ကြီးမှားကျင်းပမည့် ရရှိင်ရှိးရာသကြံနဲ့ ပွဲတော်ကြီးကို သိမ်ဖြူကွင်းထဲမှာ စည်ကားသိုက်မြိုက်စွာသဲ့ ကျင်းပသွားမှာဖြစ်လို့ မြို့နယ်အသင်းတွေအနေနှင့် လက်တွဲပူးပေါင်းပါဝင်စေချင်ပါတယ်။ လိုအပ်တာမှန်သရွှေ့ ကျွန်တော်တို့ ရရှိင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က စီစဉ်ဆောင်ရွက်ပေးသွားမှာပါ။ ကဲ့-အခုအခိုန်ကစပြီး တက်ရောက်လာကြတဲ့ မြို့နယ်အသင်းတွေအနေနဲ့ တစ်ဦးချင်းတင်ပြဆွေးနွေးနိုင်ပါတယ်”

ရရှိင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကဲ့လွှာ ရန်ကုန်ကွန်ပူးကာ တလ္လာသို့လုပ်ပါမောက္ခဒေါက်တာကျော်သို့နဲ့က (၂၀၀၄)ခုနှစ် ရရှိင်ရှိးရာယဉ်ကျေးမှု သကြံနှင့်ပွဲတော်ကျင်းရေးနှင့်ပတ်သက်၍ အဖွံ့အမှာစကား

ပြောကြားခြင်းဖြစ်သည်။ ဆက်လက်၍ အတွင်းရေးများဖြစ်သူ ယဉ်
ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားပြတိက်တာဝန်ခံ ဗျာန်ကြားရေးများ
ဒေါ်နှစ်က မြို့နယ်အသင်းများအနေဖြင့် လုပ်ဆောင်ကြရမည် လုပ်ငန်း
တာဝန်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းပြသည်။ ထိုနောက် တက်
ရောက်လာကြသူများမှ မြို့နယ်အလိုက်၊ အသင်းအဖွဲ့များအလိုက်
အကြောင်းအချိုးမျိုး အဆက်အလဲအမျိုးမျိုးကို တင်ပြကြသည်။ ပြီးတော့မှ
ဥက္ကဋ္ဌ ဒေါက်တာကျော်သိန်းက လိုအပ်သည်များကို ညီးနိုင်းဖြေရှင်းပေး
သည်။ အစည်းအဝေးတစ်ကြိမ်၊ နှစ်ကြိမ်သုံးကြိမ် စသည်ဖြင့် အစည်း
အဝေး ခုနစ်ကြိမ်ပြုလုပ် ညီးနိုင်းဆွေးနွေးခဲ့ကြပြီး အတည်ပြုခုံးဖြတ်ချက်
များ ချမှတ်ခဲ့ကြသည်။ ငြင်းဆုံးဖြတ်ချက်များမှာ (၂၀၀င့်)ခုနစ် ရှိုင်း
ရှိုးရာ သက်နှစ်ပွဲတော်ကို ရန်ကုန်မြို့ သိမ်ဖြူကွင်း(ကားမောင်းသင်ကွင်း)
၌ ကျင်းမောင်၍ ရေပက်မဏ္ဍာပ်(၉)ခုနစ် ဗဟိုမဏ္ဍာပ်တစ်ခု ပါဝင်မည်။
ရေပက်ပဏ္ဍာပ်တစ်ခုစီတွင် ရေပက်ကစားရန် ပေါင်းလျှော်းတစ်စီးပါ
ချမေးထားမည်။ ရေအဆက်မပြတ် လွတ်ပေးထားမည်။ ပါဝင်မည့်
ကဏ္ဍာပ်များမှာ မြောက်ဦးမြို့နယ်အသင်းမှ (ရှိုင်တန်ဆောင်မဏ္ဍာပ်)၊
မောင်းတော်မြို့နယ်အသင်းမှ(မေယုပ္ပါဖြူမဏ္ဍာပ်)၊ တောင်ကုတ်မြို့နယ်နှင့်
အမြို့မြို့နယ်အသင်းစုပေါင်းလျှော်(ရှိုးမန်ဒီမဏ္ဍာပ်)၊ ရှိုင်အချိုးသမီးများ
အသင်းမှ(ပန်းမြှတ်သင်မဏ္ဍာပ်)၊ ပုဇွဲားကျွန်းမြို့နယ်အသင်းမှ(ရှိုးရုပ်
မြေမဏ္ဍာပ်)၊ ရှိုင်မောင်မယ်တံ့ခြက်စည်းလှည်းအသင်းမှ(ရှိုးမရင်သွီး
မဏ္ဍာပ်)နှင့် ရှိုင်တက္ကသိလ်ကျောင်းသားဟောင်းများအသင်း၊ ရှိုင်
သဟာရအသင်း၊ ဗဟိုမဏ္ဍာပ်စသည်ဖြင့် မဏ္ဍာပ်ပေါင်း(၁၀)ခု ပါဝင်ခဲ့
ကြသည်။ အစည်းအဝေး၏ဆုံးဖြတ်ချက်များအရ မြို့နယ်အလိုက်
လှပ်ရှားကြရတော့သည်။
ထိုအချိန်က ကျွန်းတော်သည်လည်း တောင်ကုတ်မြို့နယ်

အသင်း၏ အတွင်းရေးများတာဝန်ကို ထမ်းဆောင်ဖော်ဖိန္ဒြာ အသင်း အတွက် မဏ္ဍာပ်ဆောက်လုပ်ရေး၊ မဏ္ဍာပ်နယူးစီးစာတန်းနှင့် မဏ္ဍာပ် အလုဆင်ရေး၊ ရေကစားကြေမည့် ရရှိင်လှပျို့ဖြူ(၂၅)ဦးခန်းကို စဉ်းရှုံး ရှာဖွေရခြင်း နောက်ဆုံး ရရှိင်လှပျို့ကလေးများ ရှာဖွေမရနိုင်တော့သဖြင့် ကျွန်ုတော်အိမ်က မိန်းမ၊ ခွေးမ၊ တူမ၊ မြေးမလေးများနှင့် အိမ်ဘေး အိမ်နှီးများမှ မြန်မာလှပျို့ဖြူကလေးများရနိုင်သရွှေ့ စစ်ည်းရှာဖွေပေး ခဲ့ရသည်။ ရရှိင်အတွေပါ၏၏ဖော်ပျောဖော် ဟဲ-ဟဲ၊ ရရှိင်သကြံန်မဏ္ဍာပ် လုံးစုံအရ အပ်ထိန်းသူမဏ္ဍာပ်ရှင်မ ခန့်အပ်ရခြင်း၊ ရေပက်ခွက်၊ ရေပုံး များနှင့် လုံခြုံရေး၊ အပ်ချုပ်ရေး စသည်တို့အတွက် အမျိုးသားလူကြီး လူငယ်(၂၀)ဦးခန်း ရှာဖွေပေးရခြင်း၊ (မရနိုင်သဖြင့် အိမ်ကသားများ၊ သားသူငယ်ချင်းများကိုပါ ခွဲခန့်ရသည်) သိချင်းသံတည်ညံဖြင့် စည် ကားသိုက်မြိုက်စေရန် ဖိစိဒီဆောင်းဘောက်နှင့် ဆက်စပ်ပစ္စည်းများမှ အစ လိုလေသေးမရှိရအောင် ကြိုတင်ရှာဖွေ စီစဉ်ကြရသည်။ စိတ်မော် လူမော် ပင်ပန်းလိုက်သည်ဖြစ်ခြင်း၊ အိမ်ကငြောက်းရရှိရေးက အရေး ကြီးပြန်သည်။ လှပျို့ကလေးများနှင့် မဏ္ဍာပ်ရှင်မများအတွက် တူညီ ဝတ်စုံဖို့နှင့် အခြားလိုသည်များဝယ်ယူရန် ငွေလိုပြန်သဖြင့် အသင်း ဥထ္ထနနှင့် ညီးနှင့်တိုင်ပင်း အသင်းနာယကကြီးများနှင့် မြို့နယ် အသင်းသားများထဲမှ စီးပွားရေးတတ်နိုင်သူများထံ ချဉ်းကပ်အလွှဲခံ ကြပြန်သည်။

သည်လိုနှင့် အဖြို(၁)ရက်နေ့သို့ ရောက်ခဲ့ပြီ။ မဏ္ဍာပ်များကိုလည်း ပူစီဖောင်း၊ ပန်းရှူး၊ ပန်းခက်၊ ပန်းချီများဖြင့် အလုဆင်ကြသည်။ ကျွန်ုတော်တို့မဏ္ဍာပ်ရွှေ့တည့်တည့် နယ်းစီးစာတန်း “ရှိုးမန္ဒြေ” မှာ မြှေးကြွလှပလျက်ပင်။ သိမ်ဖြူကွင်း(ကားမောင်းဂွင်း)ပတ်လည်တွင် ရေကစားမဏ္ဍာပ်များ၊ အလွှဲပြုပုံဟိုမဏ္ဍာပ်၊ ဂိုတာဖျော်ဖြေရန် စင်မြှင့်နှင့်

ဈေးဆိုင်၊ စားသောက်ဆိုင်များ၊ အရောင်းပြခန်းများဖြင့် ရောင်စုလွှာပ နေသည်။ မထူးပို့အလယ်တည်းတည်းတွင် လောင်းလျှော်းများက ဂုဏ်ယူဝင့်ကြွားလျက် ရရှိင်သကြံနိကို ဖောကျူးမှုးနေသည်။

ဤသို့ရေပက်သည့်အခါ ရေစည်ဗိုင်း၊ ရေတိုင်ကိုများမထားဘဲ လောင်းလျှော်းများဖြင့် ရေလောင်းပက်ကြမည်မှာလည်း အဓိပ္ပာယ် ရှိလှသည်။ ရရှိင်ပြည့်နယ်တစ်ခုလုံးသည် မြစ်ချောင်းအင်းအိုင်များဖြင့် ပြည့်နှုန်းနေသဖြင့် မော်တော်ကား၊ မီးရထားများဖြင့် မသွားနိုင်ကြ။ ရှိလှည်းမရှိခဲ့ကြ။ အများဆုံးသွားလာနိုင်သည့်မှာ လျှော့သမ္မတနှင့်လောင်းလျှော်းဖြင့်သာ သွားလာကြသည်။ အိမ်တိုင်းဒွေး လောင်းလျှော်းကြ သည်။ ယခုလို သကြံနှုန်းကူးချိန်တွင် လုပ်ငန်းခွင်နားချိန်ဖြစ်၍ လွယ်လင့်တကူးလောင်းလျှေားတွင် ရေဖြည့်ပြီး ရေပက်ကားသေးလေ ရှိကြရာမှ မိရိုးဖလာရိုးရာရေကားခြင်းမှာ လောင်းလျှော်းပါလာရ ခြင်းဖြစ်သည်။ ဤသည်မှာလည်း ရရှိရှိရှိရာယဉ်ကျေးမှုပြုကြက်တစ်ခ ပင်။

ပြီးလ (၁၂)ရက်နေ့ သကြံနှုန်းအကြံ့နှုန်းတွင် ရရှိရှိရှိရာသကြံနှု ထုံးစံအရ ရေပက်လောင်းကားခြင်းမပြုရသေးဘဲ ဧပြီ(၁၃)ရက် သကြံနှုန်းအကျေနှုံး ဘုရားရေချိုးပွဲပြီးမှ ရေလောင်းကြရသည်။ ထို ကြောင့် ဘုရားရေချိုးပွဲ(ရေသွာ်ပွဲ) ကျင်းပရန်အတွက် နှဲသာသွေးပွဲ ကို ဦးစွာကျင်းပကြရသည်။ နှဲသာသွေးပွဲမှာ (၁၂)ရက်နေ့ အကြံ့နှု နှုန်းလယ်ပိုင်းတွင် ဗဟိုမထူးပိုင်း ကျင်းပသည်။ မြို့နယ်အသင်းများမှ လှပျို့များစေးရောက်ရှိလာပြီး ကျောက်ပျဉ်ကြီးတစ်ချုပ်ဖြင့်လည်း ကောင်း၊ ကိုယ်စိယ့်ဆောင်လာသော ကျောက်ပျဉ်ငယ်များဖြင့်လည်း ကောင်း စပေါင်း၍ နှဲသာသွေးကြသည်။ အတိုးအမှတ်အကာအခို များဖြင့် စည်ကားလှသည်။ အကဲဖြတ်လှကြီးများက နှဲသာအကျွဲ

အပျစ်အနဲ့ သန့်ရှင်းမှ စသည်များကို အကဲဖြတ်၍ ဆုများပေးအပ်ကြ သည်။

ထိုသို့ သွေးယူစောင်းထားသော နံသာရည်များဖြင့် အောက် တစ်နှေ့ သကြောင်းအကျမှေ့ (၁၃)ရက်နှေ့ နံနက်(၇)နာရီတွင် ဘုရားရေ သပွာယ်ရန် စုဝေးရောက်ရှိလာကြရသည်။ မိမိတို့အသင်းမဏ္ဍာပ်အသီး သီးမှ လုပိုဖြူကလေးများက နံသာရည်အီးချိုင့်များကို ထမ်းချက်ပွဲချိ လျက် အိုးစည်ဗုံးမောင်း၊ ရရှိစေည်းပျောတို့ဖြင့် ကခုန်တီးမှုတ် စီတန်း လျက် သိမ်ဖြူကွင်းအတွင်း လှည့်လည်းလမ်းလျောက်လာကြကာ သတ်မှတ်ထားသော ဗဟိုမဏ္ဍာပ်အတွင်းသို့ ရောက်ရှိလာကြသည်။ အားလုံးအတီးအမှုတ် အကေအခါနဖြင့် စည်ကားသို့က်ဖြိုက်လှသည်။ ထိုနှေ့ သကြောင်းအကျမှေ့သည်ကား ရန်ကုန်တစ်ဖြွဲလုံး ချုည့်စွာရောက်စား နေချိန်ဖြစ်သည်။ သို့သော်...

“ကဲ...မိန်းမလာပါကွာ သမီးလာ... သားသားတို့လာကြ၊ ကလေးတွေ၊ သမီးလေးတွေ ဟိုဘာက်အမိမိက အစ်မကြီးနဲ့ သားသမီး တွေ ကဲလာကြကွာ(Taxi)ငွားမယ်လာကြ”

“ဟာ...အစ်ကိုကလည်း ဘယ်လိုလုပ်(Taxi)ငွားလိုဖြစ်မှာ လဲ၊ ဘယ်ဆန်မလဲ၊ (၉)ယောက်ကြီးများတောင် အစ်ကိုရဲ့ လာပါ ဘတ်စ်ကားစောင့်စီးကြမယ်”

ပြီး(၁၃)ရက် အကျမှေ့ဖြစ်၍ ဘတ်စ်ကားကလည်း မလွယ် ပါ။ ရှာပါးသည်။ လာပြန်လျှင်လည်း ပြည့်ကျပ်နေသည်။ စိန္တီးမည်။ သည်လိုအခက်အခဲပေါင်းများကို ရင်ဆိုင်ကျော်ဖြတ်ပြီး နံနက် ဂနာရီ ခွဲတွင် သိမ်ဖြူကွင်းသို့ ချောမောစွာရောက်ခဲ့ပါပြီ။ (ရူး...မောလိုက် တာ) မဏ္ဍာပ်တွင်းရောက်ကြသည်ဆိုလျှင်ပဲ အသင့်ပင့်စောင်ထားသော ဆရာတော်သံယာတော်များထံမှ ရှစ်ပါးသီလ ဆောက်တည်ကြပြီး

ရေစက်ချတရားနာအပြီးတွင် အသင့်ပင့်ဆောင်ထားသော ဘုရား
ဆင်းတူတော်(၅)ခုအား နှဲသာရည်များဖြင့် ရေသွာ်ကြသည်။
ရရှင်စည်ဗျာက သာယာလှသည်။ နဲလုံးသားကိုပါ ထိသည်။ အချင်း
ချင်း အပြန်အလှန် ရေလောင်းကြတော့သည်။

(ဤကား သကြံနှုန်းကျေများ ရရှင်ရှိုးရာဘုရားရေချိုးပွဲကျင်းပ
ခြင်းပင်ဖြစ်သည်။)

ဘုရားရေချိုးပြီးသည်နှင့် လူပရိသတ်အချင်းချင်း ရေလောင်း
ဆော့ကဗားရင်း မဏ္ဍာဘတုဖြို့ကြသည်မှာ ပျော်ရာကြည့်နှစ်ရာစင်မြေား
ထက်မှ ဖျော်ဖြေရေးအဖွဲ့ကလည်း ရရှင်လိုက၊ ရရှင်သံချုပ်များဖြင့်
စည်ကားသိုက်ဖြိုက်လှသည်။

ကွင်းအတွင်း ရေကစားမဏ္ဍာပ်များတွင်လည်း လူပျို့ကာလ
သားများ တန်းစီလျက်ပင်။

“ကဲ...ကဲ...ပြေးပြေး မြို့မြို့ပြေးပြေး၊ ရေပက်အဖွဲ့ကို ရေပုံးတွေ
ရောင်းပေးလိုက်တော့”

“ဦးလေး အမြန်လာခဲ့မောင်၊ ကျွန်ုတ်တော် ရေပုံးရောင်းထားလိုက်
မယ်”

“အေး...အေး သွားသွား ငါ အခုလိုက်လာခဲ့မယ်”

ကျွန်ုတ်တို့ တောင်ကုတ်ဖြို့နယ်အသင်း (ရိုးမနဒီ)မဏ္ဍာပ်
အတွင်းသို့ ရေကစားကြမည့် လူပျို့ကာလသားများ တိုးဝင်လာကြပါ
သည်။ လောင်းလွှေကြီးရှေ့တွင် နေရာယူထားကြသော လူပျို့အိုး
ကလေးများကလည်း ရေပက်ရန်အသင့်အနေအထားတွင်ရှိသည်။

“ကဲ...တန်းစီ တစ်ယောက်စီဝင်မယ်။ တစ်ယောက်(၂၀၀)
ကျိုစီကျပါတယ်။ ငွေပေးချေပြီးသွာ့တွေက ရေတစ်ပုံးနဲ့ ခွက်တစ်ခွက်စီ
ရပါတယ်။ ခရာမှုတ်ရင် ရေစက်ကဗားမယ်။ မျက်နှာကိုလက်နဲ့

မွတ်သုတ်ရင် ရှုံးပါတယ်။ ရေခြက်ရေပုံး လွတ်ကျရင်လည်း ရှုံးပါတယ်။ ဆက်လက်ကစားခွင့်မရှိပါဘူး။ ဆက်ကစားချင်ရင် နောက်ထပ်ရေတစ်ပုံး(၂၀၀)ကျပ် ပြန်ဝါယံရပါမယ်။ ကဲ-စမယ်”

ကျွန်တော်က ရေကစားမယ့်ရှင်ယ်များအား မဏ္ဍာပ်စည်းကမ်းများကို ရှင်းပြသည်။ အားလုံးအသင့်ဖြစ်သောအခါ ခရာမှုတ်ပေးလိုက်သည်။

“ခီး”

မဏ္ဍာပ်ထဲမှ မိန်းကလေးများက လောင်းလျှော့မှုရောက့် ဖလားဖြင့် စပ်ပက်ကြသည်။ အဆက်မပြတ်ပက်ကြသည်။ ရေတစ်ပုံးစီရရှိထားကြသော ရေကစားသူ ရုပို့ကာလသားများကလည်း ရေပုံးထဲမှ ရေများကို ရေခြက်ဖြင့်ခပ်ယူ၍ မိမိရှုံးတည့်တည့်ရှိ မိန်းကလေး၏ မျက်နှာသို့ အဆက်မပြတ်ပက်ကြသည်။ တချို့က အဆက်မပြတ်အားပါးတရ ပက်ဖျိန်းကြသဖြင့် ရေကုန်သွားသည်။ ပျော်နေကြသည်။ အော်ဟန်ကြသည်။ တချို့ အချိုးသားကလေးများမှာ ရှုံးတည့်တည့်ရှိ မိန်းကလေးကို ရေရှုံးဝမပက်ဘဲ မရှုံးမယ့်ကိုင်းစိုက်ကြည့်နေသည် လည်း ရှိသည်။ မိန်းကလေးများကတော့ ခရာမှုတ်မချင်း အဆက်မပြတ်ပက်ဖျိန်းသည်။ ပျော်စရာကောင်းလှသော ရရှိင်သကြံနွဲပွဲပင်တည်း။

“ခီး”

အားလုံးရေပက်ရပ်ကြသည်။ မဏ္ဍာပ်တွင်းမှ မိန်းကလေးများက လောင်းလျှော့မှဖော်ခွာကာ နောက်နားရှိ နားနေရှုံး အမောပြုထိုင်၍ နားနေကြသည်။ မဏ္ဍာပ်စည်းကမ်းအာရ ရေပက်ပြီးသူများအားလုံးအပြင်ထွက်ပေးကြရန် အော်ဟန်ပြောဆိုရသည်။ တချို့က မထွက်၍ မိန်းကလေးများကို နောက်ပြောင်နေကြသည်။ ထပ်မံကစားလိုကြလျှင်

ဖြန့်လည်တန်းဒါကြရန် ငွေ(၂၀၀)ပေး၍ ရေပုံးထပ်မံရယူရန် ပြောရသည်။ သို့သော် ပေကပ်ကပ် ဂျစ်ကန်ကန်လုပ်သူလည်း ရှိသည်။ အရက်မူးအောင်သောက်ပြီး မချေမဲ့ပြောသူများလည်းရှိသည်။ ကြီးကြပ်သူ ကျွန်းတော်က စည်းကမ်းအရ တားမြစ်ဟန်တားငောက်င်းအော်ဟောက်ရသည်လည်းရှိသည်။ လုံခြုံရေးကို အကြောင်းကြားရသည်လည်းရှိသည်။ သို့သော် များသောအားဖြင့် ပျော်ကြပါသည်။ စိတ်ရှည်ခွင့်စွာတွက်ရပါသည်။

တာချို့ ရေပက်သူအဖျိုးသားများက မဏ္ဍာပ်အတွင်းရှိ ရေပက်ခဲလှပျို့ဖြူကလေးများထဲမှ သူတို့အကြိုက်ဆုံး အလှဆုံး အချေဆုံး သဘောအကျခုံး လှပျို့ဖြူကလေးကို လက်ညီးထိုးပျက်-

“ဟိုက ညီမလေးနဲ့ နှစ်ယောက်တည်း ကစားချင်တယ်”

ထိုသို့အမည်တပ်၍ သီးခြားတောင်းဆိုလာခြင်းမျိုးရှိလာသဖြင့် အပ်ထိန်းသူ၊ မဏ္ဍာပ်ရှင်မများ၊ ကာယက်ရှင်လှပျို့ဖြူများနှင့် ညီနှင့် ရသည်။

“ရပါတယ် ကစားမယ်။ ဦးလေးတို့ကသာ ကြိုက်ချေးတောင်းပေါ့။ မဏ္ဍာပ်အတွက်ရန်ပုံငွေပို့ရတာပေါ့။ သဘောတုပါတယ်ဦးရယ်”

ထိုသို့ ညီနှင့်သဘောတုခွင့်ပြုချက်ရလျှင် ထိုအခွင့်အရေးကို ပေးရသည်။ ဤသည်မှာလည်း ရရှင်သကြံန်မဏ္ဍာပ်စည်းကမ်းကစ်ခုပင်ဖြစ်သည်။ ထိုသို့ သီးခြားနှစ်ယောက်တွေကစားခွင့်တောင်းလာလျှင် သာမန်နှစ်း(၂၀၀)ကျပ်မဟုတ်တော့ဘဲ (၅၀၀)၊ (၁၀၀၀)၊ (၁၅၀၀) စသည်ဖြင့် တောင်းဆိုနိုင်သည်။ ဤသို့ဖြင့် အပိုင်းများရရှိလာသဖြင့် မဏ္ဍာပ်နာမည်ရသည်။ ရန်ပုံငွေပို့တာက်လာသည်။ နွေစဉ်နံနက် စအာရီ မှ ညနေ င အာရီထိ မဏ္ဍာပ်သိမ်းသည်အထိဆိုလျှင် တစ်သိန်းကျော် ရရှိမည်။ မဏ္ဍာပ်တိုင်းမှာလည်း ထိုနည်းအတိုင်းလုပ်ကြသည်။ မဏ္ဍာပ်

ချင်းအပြိုင် ဝင်ငွေပြိုင်ကြသည်။

နှစ်တစ်သိန်းခဲ့ခန့် ဝင်ကြသည်။ ထိအထဲမှ နှစ် နှုတယ် စာကျေးမွားကုန်ကျွေ့ငါးသောင်းခန့်၊ နှုလယ်အရှို့ရည်၊ အအေးတိုက် ကျွေးခ ငါးထောင်၊ တစ်သောင်းခန့်၊ နှစ်စုံစက်ဖိုး၊ ဘာဖိုး၊ ညာဖိုး နှုတ်လိုက်လျှင် လေးသောင်းခန့်သာကျို့သည်။ များများရှိနိုင်မှ တန်ကာ ကျူမည်ဖြစ်သည်။ ဤသည်ကို ရေကစားကြသည့် လုပ္ပါဖူဗို့တိုင်း သဘောပေါက်သည်။ မဏ္ဍာပ်အတွက် ဝင်ငွေကောင်းလာ၏။

သို့သော ပြဿနာကပေါ်လာတော့သည်။ မဏ္ဍာပ်ထဲတွင် အလှ ဆုံး၊ အချောဆုံးလုပ္ပါဖူဗို့ကလေး၏ အဘိုးဖြစ်သူက ကန့်ကွက်လာပါ သည်။ မကျေမနပ်ဖြစ်လာသည်။

“အဲဒီစနစ်ကတော့ မကောင်းဘူးများ၊ ကျွန်တော် သဘောမတူ ဘူး၊ ဒီတစ်ယောက်တည်းကိုပဲ ခေါ်ထုတ်နေတော့ သေရောပေါ်များ”

သူတင်ပြလာသည်က တရားပါသည်။ နည်းလမ်းကျပါသည်။ ဒီတစ်ယောက်တည်း အလှဆုံးဖြစ်နေတော့ သည်တစ်ယောက်တည်းပဲ ထွက်ထွက်နေရသည်။ ပင်ထိုးသည်အမှန်ပင်။ သို့သော မိန်းကလေးက သဘောတူသည်။ အသင်းအတွက် ဝင်ငွေတိုးလာသည်။ အသင်းစိတ် ဓာတ်ရှိသည်။ ရှိန်ပုံငွေရစာချင်သည်။ သူအဘိုးက မကျေနပ်သဖြင့် သူမြေးမလေးကို မကစားခိုင်းဘဲ ထိန်းထားသည်။ လက်ကိုခွဲထား သည်။ မိန်းကလေးက အသားဖြူ။ ရုပ်ရွော ကိုယ်နေဟန်အချိုးကျ သည်။ အသက်ဆယ့်ငါးနှစ်သာရှိသေးသည်။ အရပ်အမောင်းကောင်း ပြီး အချိုးအစားပြုပြစ်သည်။ ထို့ကြောင့် သူကို မျက်စိကျကြသည်။ ခွဲတောင်းကြသည်။ ကျွန်တော်တို့က တောင်းဆိုသူရှိလာပြီး ကာယက် ရှင်ကလည်း သဘောတူလျှင် ဖွဲထုတ်ရသည်။ အပြိုင်အဆိုင်ရေပက် ကစားစေသည်။ ယောက်ဗျားလေးတချို့က စကားပြောသည်။ စသည်။

နောက်သည်။ မိန့်ကလေးက စကားမပြောနိုင်အောင် ရေဖြင့် အဆက် မပြတ်ဟက်ပေးရသည်။ ဤသည်ကိုပင် သဘောကျကြသည်။ မိန့်ကလေး ပင်ပန်းပါသည်။

နောက်ဆုံးတော့လည်း ကျွန်တော်တို့က ပြန်လည်ညိုနှင့် သဘောတူရသည်။ သူမကို အနားပေးရသည်။ ဧရားနှင့်ကိုလည်း ၁၅၀၀ ထိ မြှင့်လိုက်သည်။ ပွဲခြားပေးရသည်။ အလှည့်ကျော်ပေးရ သည်။ အခြားမိန့်ချောကလေးများကိုလည်း ပွဲထုတ်ပေးရသည်။ ကျွန် တော်တို့မလွှာပ်များတွင် များသောအားဖြင့် အလှရတာနာကလေးများ စုဝေးရာနေရာဖြစ်သည်။ လှကြပါသည်။ သို့သော် အကြိုက်ချင်း မတူကြစေဘဲလည်း သူကြိုက်ရာ သူသဘောကျရာ ပွဲထုတ်ကြရသည် ပင်။ နောက်ဆုံးတော့ အဘိုးဖြစ်သူလည်း ကျေနပ်သွားသည်။ ဆက် ကစားကြသည်။ ကျွန်တော်တို့မလွှာပ် အောင်မြင်မှုအတုးကို ရရှိခဲ့ပါ သည်။ မည်သည့်ပြဿနာမှမရှိခဲ့ဘဲ ပွဲပြီးသည်အထိ ဒုပြီး ၁၆ ရက်နွေး စခန်းသိမ်းခဲ့ကြသည်။ နေ့စဉ်ဝင်ငွေ တစ်သိန်းခွဲမှ နှစ်သိန်းထိ ရရှိခဲ့ ကြသည်။ စာရင်းပေါင်းလိုက်သောအခါ ပစ္စည်းပစ္စယ ငှားရမ်းခ ထိန်ဆောင်ခ နှုတ်ပယ်ပြီးတွင် မိန့်ကလေးတစ်ဦးလျှင် ဝတ်စုံတစ်စုံစိနှင့် ဓမ္မားဆောင်ကျပ်စီ ချိမြှင့်နိုင်ခဲ့ပြီး မလွှာပ်တွင် တာဝန်ထမ်းဆောင်သူ အမျိုးသားတစ်ဦးလျှင် နှစ်ဆောင်ကျပ်စီ ချိမြှင့်နိုင်ခဲ့သည့်အပြင် တောင် ကုတ်ဖြူနှစ်ယိုအသင်း ပင်မရန်ပုံငွေသို့ ကျပ်တစ်သိန်းလေးသောင်း သွင်းလျှေားနိုင်ခဲ့သည်။ အသင်းတွင် ပစ္စည်းအဖြစ် ကျောက်ပျော် (၁၀)ချပ်၊ ငွေဖလား(၁၈)လုံး၊ ရေပုံးကြီး(ပလပ်စတစ်)(၁၃)လုံး၊ ရေ ပက်ချက်ငယ်(၃၇)လုံးကိုလည်း အသင်းပိုင်အဖြစ် လျှော့ခါန်းနိုင်ခဲ့ပါ ကြောင်း အမှတ်တရအဖြစ် ဂဏ်ယူဝမ်းမြောက်ခဲ့ရပါသည်။ သို့သော် သို့သော်လည်းများ ဂဏ်မယူရချင် ရှိပါစေတော့လျှော့။ နောင်နှစ် နောင်

အသည်းထဲမဟန်ကြွေးသံနှင့် အပြားဝတ္ထုတိများ

၂၉

နှစ်တွေများတော့ ကျွန်တော်အိမ်နီးနားချင်တွေနှင့် ကျွန်တော်ဘွေးမ၊
တူမ၊ မြေးမလေးနှင့် သားတွေအစ မလိုက်နိုင်ကြတော့ဘူးတဲ့ဗျာ။
သူတို့လေးတွေကို ခေါ်လို့မရနိုင်တော့ဘူး။ နယ်မှာရောက်နေကြပြီလေ
ဗျာ။ ခွင့်လွှတ်နော်...ခွင့်လွှတ်ကြပါတော့လို့နော်...ဗျာ။

(၂၀၁၄ ခုနှစ် ရနိုင်ရှိုးရာသကြံ့နှင့်ပဲတော်သို့ အမှတ်တရ)
မင်းရွှေမင်း(တောင်ကုတ်)